



မာရေပစ္စမာန်စာများ

# ဇွဲးဇွဲခေါက်

၉၅

## အခြားဝဏ္ဏတိများ

### မောင်မောင်မိုးအောင်

သံ ဒေါ်ခေါ်



၂၀၁၀ ခုနှစ်၊ စာပေပီမာန်စာမူဆု  
ဝတ္ထုတိပေါင်းချုပ် ဒုတိယဆု

## ခွဲးဆေခြံခါး

နှင့်

အမြားဝတ္ထုတိများ

## ဟော်ဟော်မိုးအောင်

တည်ဖြတ်သူ - ဒေါ်ယဉ်မင်းထွေး  
စာတည်း

မျက်နှာပံ့ပန်းချီ - စိုးစံ



စာပေပီမာန်ထုတ် ပြည်သူ့လက်ခွဲစာစဉ်

# မာတိကာ

၁။

အကြောင်းအရာ

စာမျက်နှာ

၁။ ခွေးသေခါက်

၂။ ကိုဘန္ဒာင်း၏တန်ခိုးရှင်

၃။ လူစိမ်း

၄။ မသောက်ဖြစ်ခဲ့သည့် လက်ဖက်ရည်တစ်ခွက်

၅။ တပည့်မလေးပေးသည့် ဝေဒနာ

၆။ ကိုယ်တိုင်ဖမ်း ကိုယ်တိုင်ချက်သည့် ငါးလိပ်ခြောက်  
ဟင်းတစ်ခွက်

၇။ ပုံတ်သင်ညီတို့သည် နေရာဒေသကိုလိုက်၍

အရောင်ပြောင်းလဲတတ်သည်

၈။ သံသယမြှုတိမ် လွှင့်ပြယ်ချိန်

၉။ ဆရာဆိုသည့် ဂုဏ်

## ခွေးသေခါက်

တပို့တဲ့လပြည့်ည၏လပြည့်ဝန်းသည် အဒက်ကြီးကျွန်း  
ကောင်းကင်ယံတွင် ထိန်ထိန်သာနေသည်။ အဒက်ကြီးတောင်ခြေရှိ  
'ကေ့ညာ' ဆလုံးရွာလေးမှာလည်း အိပ်မောကျလျက်ရှိနေသည်။  
လရောင်သည် အုန်းလက်များကြားမှ ထိုးဖောက်ကျရောက်လျက်  
ရှိနေသည်။ တိတ်ဆိတ်ပြိမ်သက်နေသော ပတ်ဝန်းကျင်ဝယ်  
ကမ်းစပ်သို့ ရိုက်ခတ်လာသည့် လိုင်းရိုက်သံများကိုသာ ကြားနေရ  
သည်။ တောင်ခြေဘက်မှ ခွေးအူသံများ မကြာခဏကြားနေရ  
တတ်သည်။ တစ်ရွာလုံးအိပ်မောကျနေသော်လည်း အိပ်မပျော်နိုင်  
သူတစ်ဦးရှိနေသည်။ ထိုသူမှာ ရွာအနောက်ဘက်အစွန်အဖျားတွင်  
နေသော်လည်း အိပ်မပျော်နိုင်သူတစ်ဦးရှိနေသည်။ ထိုသူမှာ  
ရွာအနောက်ဘက် အစွန်အဖျားတွင် နေထိုင်သော မွေးမြှုံးရေး  
သမား 'အင်ငင်းဖြစ်သည်။ ခုတစ်လော ခွေးလေခွေးလွင့်များက  
သူမွေးမြှုံးထားသော ကြက်၊ ဘဲများကို ညာဘက်လူခြေတိတ်ချိန်တွင်  
လာရောက်ကိုက်ဆွဲတတ်သဖြင့် 'အင်ပင်း'မှာ သတိနှင့် နှီးနှီး

ကြားကြား အိပ်နေရသည်။ ဆလုံတိုင်းရင်းသားတို့ ခလေ့အတိုင်း  
သောင်စပ်တွင် အိမ်ကို ခြေတံရှုည်တည်ဆောက်ထားသည်။  
မွေးမြှေရေးမြှုများ တောင်ခြေတွင်ရှိသဖြင့် နေအိမ်နှင့်အတန်ငယ်  
အလှုံးဝေးသည်။ ခြုံမှုများကျယ်ဝန်းသော်လည်း စနစ်တကျ ကာခဲ့  
ထားသည်မဟုတ်ပေါ့ အုန်းလက်များဖြင့် ဖြစ်သလိုကာရုံထားခြင်း  
ဖြစ်သည်။ လုံခြုံမှုများလုပ်ပါ။ ခွေးများ အလွယ်တကူ ဝင်ထွက်  
နိုင်သည့်အနေအထားဖြစ်သည်။ ခြုံလယ်တွင် ကြီးမားသော  
တဲ့ကြီးတစ်လုံးရှိသည်။ မွေးမြှေထားသော ကြက်ဘဲများမှာ အတန်  
အသင့်များပြားသည်။ ညာက် အိပ်တန်းဝင်ချိန်တဲ့အတွင်းသို့  
မောင်းသွင်းပြီး လူတစ်ရပ်ခန့်မြင့်သောစင်ပေါ်သို့ မောင်းတင်  
ရပြန်သည်။ စပါးကြီးမြှေနှင့် အခြားမြှေများလည်း လာတတ်သဖြင့်  
ညာက် ကြက်ဘဲအောင်သံကြားတိုင်း ထ၍ကြည့်ရသည်။

ယခုလည်း ခြောက်မှ အသံပလံများကြားရသဖြင့် လှုရှည်နှင့်  
လက်နှိပ်ဓာတ်မီးကိုင်ကာ အင်ငင်း ကြက်ဘဲခြောက်သို့ ထွက်လာခဲ့  
သည်။ အင်ငင်းရောက်ချိန်တွင် ခွေးသုံးလေးကောင် ထွက်ပြေးသွား  
သည်ကို တွေ့လိုက်ရသည်။ ကြက်ဘဲကိုက်ချိသွားသည်ကို မတွေ့  
ရပေ။ ခွေးများဆူညံ့နောင့်ယုက်နှုံးကြောင့် အိပ်ရေးပျက်ရသည့်  
ညပေါင်းများခဲ့ပြီဖြစ်သည်။ ခွေးလေခွေးလွင့်ဆိုသော်လည်း အမွေး  
ရည်ရည်း ဦးခေါင်းလုံးလုံး၊ နားရွက်အုပ်အုပ်နှင့် ချစ်စွဲယ်ဆလုံခွေး  
များသာဖြစ်သည်။ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ချိန်တွင် ဆလုံများ  
သည် ပိမိတို့ပိုင်ခွေးများအားလုံး လျေပေါ်တင်ခေါ်သွားနိုင်သည်  
မဟုတ်ပါ။ အများဆုံး နှစ်ကောင်သုံးကောင်သာ ခေါ်သွားနိုင်ကြ  
သည်။ ကျေန်သည့်ခွေးများကို လိုအပ်သလို ကြည့်ရှုထားရန်

ဒိမ်နီးချင်းများအား အပ်နှစ်ထားခဲ့ကြသည်။ ရွှေနှီးဆလုံများ သုံးပုံ  
နှစ်ပုံခန့် ပင်လယ်ပြင်သို့ ထွက်ခွာသွားကြသဖြင့် ကျွန်ုရံရဲ့သော  
ခွေးများမှာလည်း မနည်းလျပါ။ ဆလုံမိသားစုတိုင်းလိုလို ခွေးများ  
မွေးထားကြသည်။ လျော့ပိုင်မရှိသော ဆလုံများ၊ အသက်အချေယ်  
ကြီးရင့်သော ဆလုံများနှင့် 'အင်ငင်' တို့လို မွေးမြှုရေးလုပ်သူ  
စိုက်ပျိုးရေးလုပ်သူများသာ ရွာတွင် ကျွန်ုရံရဲ့သည်။ ငါးဖမ်း  
ပုံလင့်၊ ရော့ဖမ်းခြင်းဖြင့် အသက်မွေးသော ဆလုံများအားလုံး  
ပင်လယ်ပြင် ရောက်နေသောကာလဖြစ်သည်။ ဆောင်းဦးပေါက်စ  
တွင် မိသားစုအားလုံးနှင့် ခွေးများပါ လျော့ပေါ်တင်၍ ပင်လယ်ပြင်  
ထွက်သွားကြသည်။ တစ်ကျွန်းဝင် တစ်ကျွန်းထွက်ဖြင့် သွားလာ  
နေထိုင်အသက်မွေးကြသည်။ ငါးဖမ်း၍နှီးစပ်ရာကျွန်းများပေါ်သို့  
တက်ရောက်ရောင်းချကြသည်။ လိုအပ်သော မူနှုန်း ဆန်၊ စားဆီး  
စက်ဆီများ၊ ပြန်လည်ဝယ်ယူကြသည်။ ပြီးနောက် ပင်လယ်ပြင်  
ပြန်ထွက်ကြသည်။ ပလောက်ကျွန်းလိုကျွန်း၊ အဒက်ငယ်ကျွန်း၊  
သိန်းကျွန်း၊ ဆလုံကျွန်း၊ သူ့ငြွှေ့ကျွန်း၊ ဝါရီကျွန်းများသို့ အများဆုံး  
ရောက်ကြသည်။ မြောက်ဘက်ရှိ ရွှေကျွန်းကြီး၊ ရွှေကျွန်းလေး၊  
မောက်နိုကမန်း၊ ကြောက်ကျွန်းများသို့လည်း ရောက်တတ်ကြသည်။  
အနောက်ဘက်ရှိ လျော့လက်ဖယ်၊ ခက်ရင်းခွာ ပညာင်းဦးစီး၊ ငတွေးရွှေ့  
ကျွန်းများသို့လည်း ရောက်ကြောင်းသင့်သလို ရောက်ကြသည်။  
တောင်ဘက်စွန်းရှိ သကျွန်း၊ ကြောက်မောက်ကျွန်း၊ တောင်းကောက်  
ကျွန်း၊ မိုးသောက်ကျွန်းများမှ ခရီးဝေးလွန်းသဖြင့် ရောက်ခဲ့လှ  
သည်။ ဆလုံများ အများဆုံး နေထိုင်သည့် မကြောက်လက်၊ ဆူငယ်  
ဘာလိုင်း၊ ပုံလုံးတုံးတုံး၊ အောင်ဘာ၊ အော်ကြီး၊ ချမ်းဖမ်း၊ မပုံတေး

စသည်ဆလုံချွာများသို့ အများဆုံးရောက်ကြသည်။ ယင်းကျွန်းများ  
နှင့် ရွာစပ်များရှိ အော်များ၊ ဂလက်များတွင် ညအိပ်လေ့ရှိကြသည်။  
အော်များ၊ ဂလက်များမှာ ရာသီဥတ္ထဒဏ်၊ လှိုင်းလေဒဏ်မှ အကာ  
အကွယ်ပေးသောနေရာများဖြစ်သည်။

ဤသို့ဖြင့် တစ်ဆောင်းတစ်နွဲလုံး ပင်လယ်ပြင်တွင် နေထိုင်  
အသက်မွေးကြသည်။ မိုးဦးကျမှုသာ ရွာသို့ပြန်လာကြသည်။ လှိုင်း  
လေပြင်းထန်သော မိုးရာသီတွင် ပင်လယ်ပြင်ထွက်လေ့မရှိကြပါ။  
ဆလုံချွာလေးများသည် မိုးရာသီတွင် လူစုံ၍ စည်ကားနေလေ့ရှိ  
သည်။ ယခုကဲ့သို့ နွေရာသီတွင် ရွာမှုဗုလူအနေနည်း၍ စည်စည်  
ကားကားမရှိပါ။ ရွာတွင်ကျွန်းရှစ်ခု့သည့် ခွေးများအားလုံးကိုလည်း  
လောက်လောက်ငါး ကျွေးမွေးမထားနိုင်ပါ။ စားရမဲ့ သောက်ရမဲ့  
ပိုင်ရှင်မဲ့ဘဝဖြင့် လေလွှင့်နေတတ်သည်။ ထိုကြောင့်ပင် ‘အင်ငင်း’၏  
ကြက်ဘဲများအား ညဘက်တွင် ဝင်ဆွဲကြခြင်းဖြစ်သည်။ ‘အင်ငင်း’  
မျှေးခနဲအိပ်ပျော်သွားစဉ် အိမ်အောက်မှ မိမိအမည်ခေါ်သံကြောင့်  
အိပ်ရာမှ နှီးခဲ့ရသည်။

“အင်ငင်း.. အင်ငင်း”

“အိမ်အောက်က ဘယ်သူလဲ”

“ငါပါ.. စတိပါ.. ထပါဦး”

အင်ငင်း အိမ်အောက်သို့ ငဲ့ကြည့်လိုက်သည်။ ရွာလူကြီး  
‘စတိ’ကို လေ့ပေါ်တွင် တွေ့လိုက်ရသည်။ ရေပြည့်ချိန်ဖြစ်၍ အိမ်  
အောက်အထိ လေ့ဝင်လာနိုင်ခြင်းဖြစ်သည်။ ‘အင်ငင်း’ အိမ်  
အောက်သို့ ဆင်းလိုက်သည်။ မကြာမဲ့ အရှက်တက်တော့မည့်အခါန  
ဖြစ်သည်။

“အင်ငင်... မင်းရဲ့လျေစက်ကောင်းတယ် မဟုတ်လား”

“ကောင်းပါတယ်...”

“ဆီ အလုံအလောက်ရှိရဲ့လား...”

“ဆီ အပိုတောင်ရှိသေးတယ်... ဘာဖြစ်လို့ မေးတာလဲ”

“ငါသမီးယူးနေတာ ကြာနေပြီ။ အခြားအနေမကောင်းတော့ဘူး။ ကော့သောင်းဆေးရှိပို့ချင်တယ်။ မင်းလျေကို သုံးချင်တယ်”

“ရုပါတယ်... ခုပဲ သွားမှာလား”

“အေး သွားမယ်။ မင်းလျေကို ငါအိမ်ဘက်မောင်းလာခဲ့။ အိမ်မှာ ‘အင်နှင့်’တို့စောင့်နေကြတယ်”

ရွှေလူကြီး ‘စတီ’နေအိမ်မှာ တလွန်းရွှေလွန်တွင်ရှိသည်။ ‘အင်ငင်’တို့ ကောလျာရွာနှင့် အတန်ဝေးသည်။ စတီပြန်သွားသည်နှင့် ‘အင်ငင်’က သူစက်လျေကို ဆီဖြည့်လိုက်သည်။ ဆီအပိုပုံးတစ်ပုံးပါ လျေပေါ်တင်ပြီး ‘စတီ’နေအိမ်သို့ထွက်လာသည်။ အင်ငင်း၏လျေ ‘စတီ’နေအိမ်အောက်သို့ ရောက်သည်နှင့် ‘အင်နှင့်’နှင့် အဖော်တစ်ဦးတို့ ‘စတီ’၏သမီးကို ပွေ့ချိလျက်အိမ်ပေါ်မှ ဆင်းလာကြသည်။ စတီ၏သမီးမှာ ငါးနှစ်နှီးပါးအရွယ်သာရှိသေးသည်။ ဝဝတုတ်တုတ်၊ မျက်နှာဖောင်းဖောင်းနှင့် တစ်ရွှေလုံးက ချစ်နေကြသည့်ကလေးဖြစ်သည်။ ကလေးက ‘အင်နှင့်’လက်ပေါ်တွင် တွန်းထိုးရှန်းကန်နေသည်။ ပါးစင်မှ အရည်များ ထွက်ကျေနေကာ ဂူးဂူးဝါးနှင့် အော်ဟစ်ရှန်းကန်နေသည်။ လျေပေါ်ရောက်၍ရေရှိမြင်သည်နှင့် လျေနံကို ကုတ်ဖဲ့ရှိန်းကန်နေတော့သည်။ ဂိုင်းဝန်းထိန်းချုပ်နေကြရသည်။ လျေပေါ်

တွင် ရွှေလူကြီး၊ စတိ'နှင့်အနီး၊ လူမမာ သမီးလေး၊ 'အင်ဝင်း'နှင့် အဖော်တစ်ဦးသာပါသည်။ 'အင်ဝင်း'က စက်လျှေမောင်းသည်။ အင်ဝင်း၏လျှေမျာ ငါးကောင်အား ဟွန်ဒါအမျိုးအစားစက်ကို ပဲယာတစ်ဖက်စိတွင် တစ်လုံးစိတပ်ဆင်ထားသည်။ အလင်းရောင် ပေါ်စပြုလာခဲ့ပြီး ရေတက်ချိန်ဖြစ်သော်လည်း ယခင်အခြားအနေ မတူဘဲ လေမှာ ထူးခြားစွာ ပြိုမ်သက်နေသည်။ ရွှေမှုတွက်၍ အနည်းဆုန်းလွန်သည့်နှင့် 'အင်ဝင်း'က လျှေကိုယာဘက်သို့ ချိုးကျွေးလိုက်သည်။ ပလောက်ကျွန်းလိုကျွန်းသည် အနောက်ဘက်တွင် ကျွန်းရစ်ခဲ့သည်။ လေမှာ ပြိုမ်သက်နေဆဲဖြစ်သည်။ ကျောက်ဖြူ။ အော်လွန်သည့်နှင့် 'အင်ဝင်း'က လျှေကို ပဲဘက်သို့ ကျွေးလိုက်ပြန် သည်။ ယာဘက်ရှိ 'ဟသု'ကျွန်းနှင့် ပဲဘက်ရှိ 'ဆလု'ကျွန်းနှစ်ခု ကြား လျှေကို ဦးတည်လိုက်သည်။ ထိုဦးတည်ချက်အတိုင်း နောက် ထပ်သုံးနာရီကျော်ခန့်မောင်းလျှင် ကော့သောင်းဖြူးသို့ ရောက်ရှိ နိုင်မည်ဖြစ်သည်။ ရေတက်နေချိန်ဖြစ်၍ အချိန်စော၍လည်း ရောက်နိုင်သည်။ ပင်လယ်ပြင်သို့ရောက်ရှိလာပြီဖြစ်၍ လိုင်းလေ ပြင်းထန်လာသည်။ ပတ်ဝန်းကျင်သည် လေပြိုမ်ရပ်ဝန်းကဲ့သို့ ထူးခြားစွာ လေတိုက်ခတ်မှု နည်ပါးနေသည်ကို 'အင်ဝင်း' သတိပြု မိသည်။ 'အင်ဝင်း'က လျှေကို လမ်းကြောင်းထိန်းရင်း စတိမျက်နှာ ကို လုမ်းကြည့်လိုက်သည်။ မှန်တိုင်းတစ်ခုခုံရွှေ့ပြေးနိမိတ် ဖြစ်ကြောင်း စိုးရိမိဖွယ်ရာ သိရှိလိုက်ကြသည်။ 'စတိ'က ပေါင်းစီး တွင်းမှတွက်လာပြီး အနောက်မြောက်ထောင့်ရှိ ကျွန်းမည်းကြီးဘက် သို့ လုမ်းကြည့်လိုက်သည်။ ကျွန်းမည်းကြီးကို မို့င်းပျပောသာ မြင်ရ သည်။ မူာ်မည်းနေပြီး ခရမ်းရောင်နှင့် အနီးရောင်ရောယူက်

နေသည်ကို လုမ်းမြင်ရသည်။ ပင်လယ်ပြင်နှင့် ရင်နှီးကျွမ်းဝင်နေသော ပင်လယ်ပျော်ဆလုံများပါရီ မကြာမိ လေဆင်နာမောင်းကျရောက်တိုက်ခတ်လာမည်ကို ခန့်မှန်းသိရှိလိုက်သည်။ စတိ၏မျက်နှာပြင်များ တွေ့ဝေနေသည်။ ‘အင်ငါး’မှာလည်း စတိနည်းတူမှန်တိုင်း၏အငွေ့အသက်ကို ခံစားသိရှိနေရသော်လည်း ရွှေလူကြီးစတိကို လွန်ဆန်၍ မပြောဘဲပေ။ လှိုင်းများကြီးသည်ထက်ကြီးလာသည်။ လေမှာလည်း စီးပါးအော်မြည်ကာ လှိုင်းလုံးကြီးများကိုသယ်ဆောင်လာသည်။ လှိုင်းအပင့်တွင် ပန်ကာအရွက်များ ရေပြင်နှင့် လွှတ်ထွက်သွားအောင် လျေက ဦးစိုက်ဆင်းသွားသည်။

“စတိ.. ဖြစ်ပါမလား၊ ကော့သောင်းရောက်ဖို့ တော်တော်လိုသေးတယ်”

“အေး.. ငါလည်း စဉ်းစားနေတာ”

ထိုစဉ်မှာပင် လှိုင်းအပင့်ကြောင့် လျေမှာဝဲဘက်သို့ တိမ်းစောင်းသွားသည်။ မောက်လူမောက်ခင်ဖြစ်သွားသည်။ ရေများလျေအတွင်း ဝင်လာသည်။ စတိ၏သမီးက ကြောက်လန့်တကြားအော်နေကာ လျေနဲ့ရုံကို ရိုက်ပုတ်နေသည်။ ထိုအချိန် စတိ၏သမီးကို ပွဲချိယားသော ပေါင်းမိုးအတွင်းမှ၊ ‘အင်နှင့်’က စတိကို ဆလုံဘာသာစကားဖြင့် လုမ်းပြောလိုက်သည်။

“ဒဲည့်း အဒတ်၊ အင်းအသန်း”

“ညမန်း.. ညမန်း”

သူကြီးမှန်တိုင်းလာနေပြီဟု ပြောလိုက်ခြင်းဖြစ်သည်။ စတိက အေးပါ ငါတွေ့တယ်.. တွေ့ပါတယ်ဟု ပြန်ပြောလိုက်သည်။ အင်းနှင့်ကို ပြန်ပြောရင်း စတိက သမီးကိုတစ်လှည့် ကွဲန်း

မည်းကြီးကိုတစ်လျည်ကြည့်ကာ အံကို တင်းတင်းကြိုတိလိုက်သည်။ လေဆင်နှာမောင်းတစ်ခုသည် အရှိန်အဟုန် ကြီးမားစွာဖြင့် ဦးတည်လာနေသည်ကို တွေ့နေရသည်။ ကြီးမားသော လှိုင်းလုံးကြီးများက တလိမ့်မိမ့် ပြေးလာနေသည်။

“က အင်ငင်း၊ လျေကို ပြန်လှည့်တော့၊ ကော့သောင်းဆက် သွား မဖြစ်တော့ဘူး။ ဆက်သွားရင် တိုအားလုံး၊ ဒုက္ခရောက်မှာ သေချာတယ်။ ငါသမီးရဲ့ ကုသိလ်ကံပေါ်ကွာ။ ကျောက်ဖြူ။အော် ထဲရောက် အောင် အမြန်လှည့်ပေတော့”

စတိစကားဆုံးသည်နှင့် အင်ငင်းက စက်ရှိန်မြင့်လိုက် သည်။ လာလမ်းဘက်သို့ ပြန်လှည့်လိုက်သည်။ လျေကို တဖြည်းဖြည်းသာ ကွေ့သည်။ ဆန္ဒစော၍ မဖြစ်ပါ။ လှိုင်းကို ဘေးတိုက်ခံ၍ မဖြစ်ပေ။ ဝင်ယ်ကွေ့၊ ကွေ့ချလိုက်သည်နှင့် လှိုင်းစီကာ လျေမှုက်သွားပေမည်။ စတိ အင်ငင်းကို အော်ပြောလိုက်သည်။

“မကွေ့ဖလိုင်းအလမ်း မကျေးဖလိုင်းအလမ်း ပိတ်အနီး” ဘယ် ဘက်ကို မြန်မြန်ကွေ့ဟု ပြောလိုက်ခြင်း ဖြစ်သည်။ အင်ငင်းက လှိုင်းကို ပုံပိုင်းဖြင့်ခံရင်း ဖြည်းဖြည်းသာ ကွေ့လိုက်သည်။ အင်ငင်း တို့ လျေကျောက်အောင်အတွင်း ပြန်ရောက်စမှာပင် လေဆင်နှာမောင်းက ရောက်ရှိလာသည်။ သို့သော် အောင်၏အနောက်ဘက် မြင့်မား သော တောင်စွယ်က အကာအကွယ်ပေးထားသဖြင့် အန္တရာယ် ဖြစ်ရန် မရှိတော့ပေ။ လေဆင်နှာမောင်းရန်မှ သီသီကလေးလွှတ် ရုံသာ ရှိသည်။ တို့တွေ့ တပေါင်းလများသည် ပင်လယ်ပြင်တွင် မှန်တိုင်းကျရောက်တတ်သောလများ ဖြစ်သည်။ တန်ဆောင်မှန်း၊ နတ်တော်လများသည် လှိုင်းလေ အနည်းဆုံးလများ ဖြစ်သည်။

“အင်ငင်း” တို့ လေဆင်နှာမောင်းလမ်းကြောင်းမှ လွတ်မြောက်ခဲ့သော်လည်း ကျောက်ဖြူအော်အမြင်တွင်မူ လေဆင်နှာမောင်းကျေနေဆဲ ဖြစ်သည်။ ပင်လယ်တစ်ပြင်လုံး မှန်တိုင်းကျေသည်မဟုတ်သော်လည်း လေဆင်နှာမောင်းဖြစ်ပေါ်တိုက်ခတ်ရာ လမ်းတစ်လျှောက်တွင် အင်အားပြင်းထန်သော လေဝဲ လေကတော့ မျိုး ဖြစ်ပေါ်တတ်သည်။ လေဆင်နှာမောင်းလမ်းကြောင်းတည့်တည့်တွင်ရှိနေသော လျှေသဘောတို့မှာ လွတ်လမ်းကြောင်းတွင် မည်သည့်အရာမျှမကျွန်အောင် ဖျက်ဆီးသွားတတ်သည်။

ရွာသို့ ပြန်ရောက်ပြီး စတိတို့ မိသားစုကို အလျင်ပို့ပေးလိုက်သည်။ မှန်တိုင်းကြောင့် စတိ၏သမီးကို ဆေးရုံမပို့ဖြစ်တော့ပေါ် စတိတို့ကို ချထားပေးပြီးသည်နှင့် အင်ငင်း သူနေအိမ်သို့ ချက်ချင်း ပြန်လာခဲ့သည်။ ကြက်ဘဲများကို အစာကျွေးရီးမည်ဖြစ်သည်။ စတိ၏သမီးမှာ ခွေးရွေးအကိုက်ခံရ၍ ခွေးရွေးရောဂါအပြင်းအထန်ခံစားနေရကြောင်း “အင်ငင်း” ရော စတိပါ သိနေကြသည်။ အင်ငင်းနှင့် “စတိ” တို့မှာ မြို့သို့ အသွားအလာများသူဖြစ်ကြပြီး ဗဟိုသုတလည်း အသင့်အတင့် ရှိကြသည်။ မြန်မာစကားကိုလည်း ကျမ်းကျင်စွာ ပြောတတ်သူများ ဖြစ်သည်။ အင်ငင်းဆိုလျှင် တစ်လတစ်ကြိမ်ခန့် ကော့သောင်းမြို့သို့ ရောက်သည်။ မွေးမြှုပြုရေး အစာများဝယ်ယူရန်နှင့် ကြက်ဘဲများရောင်းရန် ကော့သောင်းမြို့ရောက်နေကျဖြစ်သည်။ ဆန်၊ မှန်များဝယ်ယူပြီး ပြန်လာလေ့ရှိသည်။

နောက်တစ်နာရီ နံနက်စောစောတွင် စတိအိမ်ဘက်မှ င့်တိုးသံသံကြားလိုက်ရသည်။ လေအသင့်တွင် သံသံကြားခြင်း

ဖြစ်သည်။ အင်ငါးရင်ထဲတိတ်ခန့်ဖြစ်သွားသည်။ သူတို့ဆလုံ  
တိုင်းရင်းသားမလေ့မှာ လူတစ်ဦးသေဆုံးမှုသာ ဗုံတီးလေ့ရှိသည်။  
လုပ်လက်စအလုပ်များ ပစ်ထားကာ စတိအိမ်ဘက်သို့ထွက်လာခဲ့  
သည်။ စတိအိမ်သို့ရောက်သည်နှင့် သူထင်မြင်ချက်မှန်ကန်ကြောင်း  
အင်ငါးတွေ့လိုက်ရသည်။ စတိသမီး၏ရှုပ်အလောင်းကို အလယ်  
တွင်ထားကာ လူဆယ်ဦးခန့် စိုင်းပတ်၍ကရောက်ဖြစ်သည်။ တစ်ဖက်  
ပိတ်ဗုံသံမှု့လည်း ထုံထုံဖြင့် စည်းချက်ညီညီပေါ်ထွက်နေ  
သည်။ ယခုကဲ့သို့ ဗုံတီး၍ပျော်ဆွင်စွာ ကခုန်ကြမှုသာ သေဆုံးသွား  
သူ၏ဝိညာဉ်သည် ကောင်းရာဘုံဘဝသို့ ရောက်ရှိမည်ဟုယုံကြည်  
ကြသည်။ အင်ငါးလည်း ကရောက်များအကြားဝင်ကာ ဗုံသံအတိုင်း  
လိုက်၍ကသည်။ လက်ချင်းတွဲ၍ တစ်လျမ်းချင်းရွှေ့လျားသော  
အကဖြစ်သည်။ အနည်းဆုံးတစ်ပတ်ပြည့်သည်အထိ ကကြရသည်။  
ထိုသို့ကရောင်းမှုပင် စတိနေအိမ်အောက်သို့ လေ့တစ်စီးစက်ရှိနိုင်  
သတ်၍ ဝင်လာသည်။ လူတစ်ဦးအိမ်ပေါ်တက်လာသည်။ ထိုသူမှာ  
အညွှန်း ခေါ် ဦးညွှန်ဖြစ်သည်။ ဆလုံများက အညွှန်ဟုသာ အသံ  
ထွက်ခေါ်ကြသည်။ ရောက်ရောက်ချင်း ဦးညွှန်က စတိ၏အနီးအား  
သမီးသေဆုံးသွားတာ စိတ်မကောင်းပါဘူးဟု အမိပ္ပါယ်ရသည်။  
ဆလုံစကားဖြင့် နှုတ်ဆက်လိုက်သည်။

“အနှစ်း မာတိုင်း ဒုးမန်းဟန်း”

“ဗွန်း (နို)အိုး အညွှန်း”

ကျေးဇူးပဲအညွှန်းဟု စတိ၏အနီးက ပြန်ပြောလိုက်သည်။  
ဦးညွှန်မှာ စတိနှင့်လွှန်စွာ ခင်မင်ရင်းနှီးသူဖြစ်သည်။ ပလောက်  
ကျော်းလိုကျော်း၏အနောက်ဘက်အစွန်အဖျားရှိ အော်အတွင်း

နေထိုင်၍ ရာသီသီးနှံမှား စိုက်ပျိုးနေသူဖြစ်သည်။ မြတ်သားဖြစ်သော်လည်း ဆလုံသူနှင့်အိမ်ထောင်ကျကာ ကျွန်းတွင် အခြေခံနေထိုင်ခဲ့သည်။ ဦးညွှန်နေထိုင်သည့် အော်တစ်ဘက်တွင် သဲသောင်ပြင်ပင်လယ်ကမ်းစပ်ဖြစ်သည်။ လေကြောင်းကျနေ၍ အခြေခံနေထိုင်သူမရှိသလောက် နည်းပါးသည်။ မြောက်ဘက်ရှုံးတာပေါ်ရွာတွင် အိမ်ခြေဆယ်လုံးကျော် ဆလုံရွာလေးသာရှိသည်။ ထိုကြောင့်ပင် ဦးညွှန်သည် တသီးတခြားဖြစ်နေသည်။ စတိထိုးနေထိုင်ရာ တလွန်းရွာနှင့် အဆက်အဆံနည်းခဲ့သည်။ အကြောင်းထူးရှုံးမှုသာ ဦးညွှန်ရောက်လာတတ်သည်။ ခရီးကလည်း အတန်ငယ် လျမ်းသည်။ ဦးညွှန်က စတိကို မေးလိုက်သည်။

“ဘယ်လိုရောဂါနဲ့ သမီးသေရတာလ”

“ခွေးရူးအကိုက်ခံရပြီး ခွေးရူးပြန်ရောဂါနဲ့သေတာ”

“စပြီး အကိုက်ခံရတုန်းကတည်းက ကိုက်တဲ့ ခွေးရူး မရူးမသိဘူးလား”

“ခွေးကောင်းလို့ ထင်ခဲ့တာပဲ။ ငါလည်း သတိမထားမိဘူး။ ဆန်ပါးပြီး အနာကို သိပ်ပေးထားခဲ့သေးတယ်။ သက်သာပြီလို့ ထင်ခဲ့တာ။ သမီးက ကံခိုးပါတယ်၊ ကော့သောင်းဆေးရုံး အချိန်မိရောက်ခဲ့ရင် သေချာင်မှုသေမှား၊ မနေ့က ကော့သောင်းဆေးရုံးသွားတုန်း ကျောက်ဖြူအော်အလွန်မှား လေဆင်နှာမောင်းနဲ့တိုးနေလို့ ပြန်လှည့်ခဲ့ရတယ်”

“အေး.. . ငါလည်းသိတယ်။ တာပေါ်ရွာက လျှန်စီးတောင်မှန်တိုင်းမိလို့ နစ်သွားတယ်တဲ့။ မင်းတို့ရွာက ဘယ်သူလျော့တွေမှန်တိုင်းထဲ ပါသွားသေးလဲ”

“ငါလည်း သမီးသေတဲ့ ကိစ္စနဲ့ ခေါင်းပူနေခဲ့တာ၊ ခုထိတော့ ဘာသတင်းထူးမှ မကြားသေးဘူး”

“ဉာဏ်ကလေးအလောင်းမြှုပ်ပြီးရင် အဲဒီခွေးကိုလိုက်ရှာခိုင်း၊ ရူးနေတာ သေချာသိနေပြီပဲ၊ တခြားခွေတွေလည်း ဘယ်နှကောင် ရူးနေပြီလ မသိဘူး၊ ငါမြှုပ်တက်ရင် ကျွန်းမာရေးအဖွဲ့ရွာကိုလာဖို့ ပြောခဲ့ရညီးမယ်။ မနက်ဖြန်အင်ငင်းကို ငါဆိုလွှတ်လိုက်ပါ။ ခွေး သုတ်သင်တဲ့ ဆေးပေးလိုက်မယ်”

ဦးညွှန်မှာကော့သောင်းမြို့၊ သို့ အသွားအလာများသူဖြစ် သည်။ အသိပညာ ပဟုသုတကြော်ဝသူလည်း ဖြစ်သည်။ ကော့သောင်းမြို့နယ်အတွင်း ဆလုံများနေထိုင်ရာရွာများစွာရှိသည်။ စတိတို့ ‘တလွန်း’ရွာသည် အကြီးဆုံးဖြစ်သည်။ ‘မသေ’နှင့် ‘ချမ်းဖမ်း’ရွာများတွင်လည်း ဆလုံများစွာ နေထိုင်ကြသည်။ ချမ်းဖမ်းရွာကို ဆလုံများက ‘ရှုမ်းဖမ်း’ဟု အသုတေသနခေါ်သကဲ့သို့ ပုလုံးတုံးတုံးရွာ ကို မြန်မာများက ‘ပလုံးတုံးတုံး’ဟု အသုတေသနခေါ်ကြသည်။ စတိတို့ နေထိုင်ရာ တလွန်းရွာသည် ‘ပုလုံးတုံးတုံး’ကျေးရွာအုပ်စုတွင် ပါဝင် သည်။ စတိတို့ရွာမှ ဆလုံများမှာ မြန်မာစကားပြောတတ်သူ နည်းသည်။

ဦးညွှန်ပြန်သွားသော်လည်း ဦးညွှန်၏ ‘စတိ.. နင်တို့ရွာက ပိုင်ရှင်မဲ့ ခွေးတွေကို ရှင်းပစ်သင့်ပြီ။ မရှင်းခဲ့ရင် နင့်သမီးလိုသေကြ ဦးမယ်’ ဟူသော သတိပေးစကားသံက စတိ၏နားထဲ ပုံတင်ထပ် နေခဲ့သည်။ ဆလုံများသည် ခွေးများကို ချစ်တတ်သူများဖြစ်သည်။ စောင့်ရှောက်ကျေးမွေးထားရန် မိမိတို့အား အပ်နှံထားခဲ့သော ပင်လယ်ပြင်ရောက် ဆလုံများ၏ခွေးများကို မသတ်ရက်ဘဲ ဖြစ်နေ

သည်။ တလွန်းရွှေ့နှင့် ကော့ပြောရွှေ့မှ ဆလဲဗျားသိလျှင် ကန့်ကွက် ကြပေမည်။ အသိပညာနည်းပါး၏ အယူသည်းလှသော ဆလဲဗျား ၏ဆန္ဒကို စတိခန့်မှန်းမိသည်။ သို့သော် ဦးညွှန်၏သတိပေးစကား များက စတိကို ခြောက်လှန့်နေခဲ့ပါပြီ။ ချစ်လှစာသော သမီးကယ် ဆုံးဖဲ့ရပြီ။ မိမိကဲသို့ အဖြစ်မျိုး အခြားသူများကို မကြုံတွေ့စေလိုပါ။

ဦးညွှန်၏စကားကိုထောက်ခဲသူများ 'အင်င်း'တစ်ယောက် သာရှိသည်။ 'အင်င်း'၏ကြက်ဘဲများ ခွေးများကြောင့် ဆုံးရှုံးခဲ့သည်မှာလည်း မနည်းလှတော့ပါ။ စတိကို မလွန်ဆန့်ဝံ၍သာ သည်းခံနေရသည်။ သို့မဟုတ်ပါက ခွေးလေခွေးလွင့်များကို အင်င်းရှင်းပေါ်ပြီးပြစ်နေရော့မည်။ နောက်တစ်နေ့နောက်တော့စေ တွင် စတိက အင်င်းကို ဦးညွှန်ထဲသို့ စေလွှတ်လိုက်သည်။ နောက်လိပ်းတွင် အင်င်းပြန်ရောက်လာသည်။ အင်င်းနှင့်အတူ ပလက်စတစ်ဖြင့်ထုပ်ထားသော အညျှရောင်အမှုနှင့်ထုပ်တစ်ထုပ် ပါလာသည်။ ထိုအမှုနှင့်အသုံးဝင်ပုံ၊ အသုံးပြုပုံတို့ကို အင်င်းက စတိကို ရှင်းပြလိုက်သည်။

"အညွှန်က ဒါတွေပေးပြီး ဒီအတိုင်းများလိုက်သလား၊ ဒါဆိုလည်း လူမမြင်စေနဲ့ ညဘက်ကျမှ လုပ်ကြာ"

"ကလေးကိုကိုက်တဲ့ခွေး စတိမှတ်မိလား"

"မှတ်မိတယ်။ အညွှန်ပြောတော့ ဒီခွေးရွှေးနေပြီတဲ့ ပါလိုက်ပြမယ်။ ပြီးတော့ မင်းလည်း သတိထား၊ လာ ပါနဲ့လိုက်ခဲ့"

စတိနှင့်အင်င်းတို့ရွှေ့အနောက်ဘက် တော့စပ်သို့ ထွက်လာကြသည်။ မကြာမိ အုန်းတော့ဘက်မှ ခွေးအူသံများ တစ်ကောင်နဲ့တစ်ကောင် မာန်ဖို့ကိုခဲ့သံများကြားရသည်။ စတိညွှန်ပြသော

ခွေးများအမြို့ကုပ်နေပြီး ပါးစပ်မှုအမြှုပ်များ ထွက်ကျနေသည်။  
တွေ့မြင်ရာ ခွေးများကို လိုက်လဲရန်ပြုကိုက်ခဲ့နေသည်။

“အဲဒီအကောင်ပဲ အင်ငင်း။ ရွှေးနေတာတွေ့တယ် မဟုတ်  
လား။ ငါသမီးလေးလည်း ဒီခွေးကြောင့် သေရတာ”

“ကျွန်တော်မှတ်မိပြီ။ စတိပြန်ပါတော့၊ ဒီခွေးတွေ ညာက်  
လူခြေထိတ်ချိန် ကျွန်တော့်ခြေဘက်လာကြမယ်။ ညာဘက်ကျမှ  
အညွှန်ပြောယားတဲ့အတိုင်း ကျွန်တော်လုပ်မယ်။ တြေားခွေးတွေ  
အိမ်ပေါ်တင်ထားဖို့ ပြောပေးပါ။ သူတို့မရိပ်ပိအောင် ကြည့်ပြော  
ပေါ့။ စတိရဲ့သမီးကိုကိုက်တဲ့ခွေး ရွှေးနေတာပြောပြရင် သူတို့လိုက်နာ  
ကြမှာပါ”

“အညွှန်ပြောတော့ စိတ်ချရတယ်ပြောတာပဲ။ မတတ်နိုင်ဘူး  
စမ်းကြည့်ရမှာပဲ”

“ငါမျှားထားတာ မမေ့နဲ့ မင်းလည်း သတိထား နှိုတ်လုံးနော်”

“စိတ်ချပါ စတိရယ်”

ငါးဟင်းနှင့် ထမင်းတစ်ပန်းကန်တွင် အညွှန်မှု့လိုက်သည့်  
အတိုင်း အညီရောင်အမှုန့်များ လက်နှစ်ဆုပ်စာထည့်လိုက်သည်။  
အင်ငင်းက စိတ်ကြိုက်နယ်ဖတ်လိုက်သည်။ စုစုပေါင်း ထမင်း  
သုံးပန်းကန်ပြင်ဆင်လိုက်သည်။ အညွှန်ပြောခဲ့သည့်အတိုင်း ထမင်း  
နှင့်အမှုန့်များနယ်ပြီးသည်နှင့် လက်ကိုဆပ်ပြောဖြင့် စင်ကြယစွာ  
ဆေးလိုက်သည်။ အင်ငင်းက ညာမျှောင်လာမည့်အချိန်ကို စောင့်  
ဆိုင်းနေလိုက်သည်။ ဆလုံးရွာလေးသည် တဖြည့်ဖြည့်းလူသံသူသံ  
တိတ်ဆိတ်လာသည်။ ခပ်စောစော အိပ်ရာဝင်သောဓလေ့မြှို့ ညာ  
ရှစ်နာရီ မထိုးမိမှာပင် အိပ်ရာဝင်ကုန်ကြသည်။

အင်ငင်းက ပြင်ဆင်ထားသော ထမင်းသုံးပန်းကန်ကို မွေးမြှု  
ရေးခြုံအစပ်ခွေးများ လာတတ်သောနေရာများတွင် ချထားလိုက်  
သည်။ ပြီးနောက် မွေးမြှုရေးတဲ့အတွင်း ဝင်ရောက်စောင့်ဆိုင်းနေ  
လိုက်သည်။ အမှောင်ထဲက သိပ်သည်းလာသည်။ မကြာမိ  
ခွေးဟောင်သံ၊ အူသံများကြားရပြီး ခွေးများခြုံစပ်သို့ ရောက်လာ  
တော့သည်။ အင်ငင်းက လက်နှိပ်ဓာတ်မိုးတစ်လက်၊ လှုရှည်  
တစ်ချောင်းကိုင်ကာ အသင့်စောင့်နေလိုက်သည်။ ခွေးများ  
ခြုံအတွင်းသို့ ဝင်လာကြသည်။ အင်ငင်းချထားသော ထမင်း၊  
ပန်းကန်များကို ခွေးများ အလုအယ်စားကြသည်။ အင်ငင်းက  
သိချင်စိတ်ဖြင့် လက်နှိပ်ဓာတ်မိုးခလုတ်ဖွင့်လိုက်သည်။ မိုးရောင်  
မြင်သည်နှင့် ခွေးများ အဝေးသို့ထွက်ပြေးသွားကြသော်လည်း  
ခွေးတစ်ကောင် ကျွန်းနေခဲ့သည်။ ဓာတ်မိုးရောင်ဖြင့် အသေအချာ  
ကြည့်လိုက်သည်။ အင်ငင်း ထိတ်ခနဲရင်ခုနှစ်သွားသည်။ ရွှေနေသော  
ခွေးဖြစ်ကြောင်း သိလိုက်ရသည်။ လှုကို အသင့်ပြင်၍ ခွေးအနားသို့  
တိုးကပ်သွားသည်။ ခွေးကမပြေးဘဲ အင်ငင်းကို ကိုက်ရန် စွတ်ဝင်  
လာသည်။ အနီးရောက်သည်နှင့် ခွေးက အင်ငင်းကို ခုနှစ်ဟပ်  
လိုက်သည်။ အင်ငင်းက ယာဘက်လက်မှလှုဖြင့် ရင်ညွှန်သို့ တအား  
ထိုးစိုက်ထည့်လိုက်သည်။ ခွေး၏ရင်ညွှန်မှကျောဘက်သို့တိုင် လှု  
သွားဖောက်ထွက်သွားသည်။ ခွေးများ စူးစူးဝါးဝါးတစ်ချက်အော်  
ပြီး ရှုန်းကန်နေသည်။ အတန်ကြာမှ လကျွွှေ့မြှေ့သက်သွားတော့  
သည်။ ခွေးသေပြီးဟဲ စိတ်ချေရသည့်အချိန်မှ လှုကို ခက်ခက်ခဲ့ခဲ့  
ပြန်ခဲ့လှုရသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်မောင်မည်းနေ  
သည်။ သံမြွှုပွွှုထက်တွင် ကျင်းတစ်ကျင်း အမြန်တူးလိုက်သည်။

စတိပြာထားသည့်အတိုင်း ခွေးသေကောင်ကို မည်သူမျှမတွေ့ဖို့  
မြေမြှုပ်လိုက်သည်။ ‘အင်ငင်း’တစ်ကိုယ်လုံးချွေးများဖြင့် ခဲ့နစ်  
နေသည်။

ခြုံမှ အိမ်ဘက်သီပြန်လာပြီး ခြေလက်မျက်နှာဆေးကြော  
လိုက်သည်။ လုံးရှည်တွင်ပေကျံနေသောသွေးများကိုလည်း  
ဆေးကြောလိုက်သည်။ ခွေးရွေးကို သုတေသနနိုင်ခဲ့ပြီးပြစ်၍  
ရင်ထဲအနည်းငယ်အေးသွားသည်။ ညသည် ထူးခြားစွာ တိတ်ဆိတ်  
နေသည်။ ကြက်ဘဲအသံများကို နားစွင့်နေခဲ့သော်လည်း မည်သည့်  
အသံမျှ မကြားရတော့ပေ။ အင်ငင်း မူးခန့်အိပ်ပျော်သွားသည်။  
မည်မျှကြာအောင် အိပ်ပျော်သွားသည်ကိုမခန့်မှန်းတတ်တော့ပါ။  
အိပ်ရာမျန်းသည်နှင့် ခြားသီတွေက်လာခဲ့သည်။ အရှဏ်တက်  
အချိန်ဖြစ်သည်။ အလင်းရောင်ထွက်ပေါ်စအချိန်ဖြစ်သော်လည်း  
မြင့်မားသောအက်ကြီးတောင်ထွက်များ ကာဆီးနေသဖြင့် မူးပေါ်  
နေဆဲဖြစ်သည်။ ညက ခြုံစပ်တွင် ထားခဲ့သော ထမင်းပန်းကန်များ  
ထဲတွင် ထမင်းများ မရှိတော့ပါ။ အကြောင်းအကျိုး အနည်းငယ်ကို  
ကြက်ဘဲများ ထိုးဆိတ်စားနေသည်ကို တွေ့ရသည်။ အင်ငင်း ရင်  
ထိတ်သွားမိသည်။ ကြက်ဘဲများကို လျင်မြေနွား မောင်းထုတ်ပစ်  
လိုက်သည်။ ဟိုဟိုဒီဇိုင်းမြေ၍ မြှပ်ငွေထွက်ခဲ့သည်။ ခြုံနှင့် မလျမ်း  
မကမ်းတွင် ခွေးလေးကောင်းအတုံးအရှန်း လဲကျေသေဆုံးနေသည်  
ကို တွေ့လိုက်ရသည်။ အခြားသူများမတွေ့ဖို့ အလျင်အမြန်  
မြေမြှုပ်လိုက်ရသည်။

ညကအဖြစ်အပျက်နှင့် မနက်ပိုင်းအခြေအနေတို့ကို လူကြီး  
စတိအား ပြောပြရန် တလွန်းရွာသို့ ထွက်လာသည်။ အိမ်အောက်

တွင် စတိကို အဆင်သင့်တွေ့ရသည်။ အင်ငင်းက အဖြစ်အပျက် အပြည့်အစုံကို ရှင်းပြလိုက်သည်။

“မင်းမွေးထားတဲ့ ကြက်ဘဲတွေ့ရော သေလား”

“ခုလောလောဆယ် တစ်ကောင်မှုသေတာ မတွေ့ရသေးဘူး၊ ညနေခြုံထဲသွင်းတော့မှ ပြန်စစ်ကြည့်ရမယ်”

“ခွေးလေးကောင် ဘယ်အချိန်က သေတာလဲ”

“ကျွန်တော် ဒိုပ်ပျော်သွားလို့ သတိမထားမိလိုက်ဘူး၊ တွေ့တွေ့ချင်းမြေမြှုပ်လိုက်တယ်”

“ရွှေးနေတဲ့ ခွေးရှိနိုင်သေးတယ်။ ဒီညာက်ပြီး လုပ်လိုက်ဦး”

“စိတ်ချပါ စတိပြောတဲ့အတိုင်း ကျွန်တော်ဆက်လုပ်ပါမယ်”

ညနေခွင်း ကြက်ဘဲသိမ်းချိန်တွင် အင်ငင်းအကောင်အရေ အတွက် စစ်ဆေးကြည့်လိုက်သည်။ အသေအပျောက်မတွေ့ရ။ လျော့နည်းခြင်း မရှိပါ။ ယခုမှ အင်ငင်းစိတ်အေးသွားတော့သည်။ အစာတစ်မျိုးတည်းကို အတူစားကြပါလျက် ခွေးများသာ သေဆုံးပြီး ကြက်ဘဲများ မသေသည်ကို ထူးဆန်းစွာတွေ့လိုက်ရသည်။ အညွှန်းပေးလိုက်သော အညီရောင်အမှုနှင့်အဖတ်များမှာ အဲ့ည့်ဖွေယူရာ ကောင်းလှတော့သည်။ အညွှန်းပြောစကားများလည်း မှန်နေသည်။

ယခင်ညာအတိုင်းပင် အညွှန်းပေးသော အမှုနှင့်အဖတ်များကို အစာနှင့်နယ်၍ နောက်ထပ်နှစ်ညာက်တို့က်ချကျွေးခဲ့သည်။ ခွေးများစား၍ကျွန်းသည့်အစာကို ကြက်ဘဲများက ဆက်စားကြပြန်သည်။ သို့သော် ကြက်ဘဲများ မည်သို့မျှမဖြစ်ဘဲ ခွေးများသာသော သည်။ အင်ငင်းကလည်း သေနေသော ခွေးများကို လူမမြင်အောင် မြေမြှုပ်လိုက်ပြန်သည်။ ဤနည်းဖြင့် ခွေးလေခွေးလွင့်များ တဖြည်း

ဖြည့်သွေ့နည်းပျောက်ကွယ်သွားသည်ကို စတိနှင့် အင်ငင်းမှာပ အခြားဆလုံများ မရိပ်မိကြပေ။ မိမိမွေးထားသော ကြက်ဘဲများ အန္တရာယ်ကင်းသွားပြီဖြစ်၍ အင်ငင်းမှာ ကြိတ်၍ဝမ်းသာနေသည်။ ပိုင်ရှင်မဲ့ခွေး အနည်းငယ်သာ ကျွန်တော့သည်။ စတိနှင့် တွေ့စဉ် အင်ငင်းက တိုးတိုးတိတ်တိတ်ပြောပြလိုက်သည်။ ဦးညွှန်၏ ဆေးမှုနှင့်များအပေါ်တွင် အပြည့်အဝယုံကြည်အားကိုးနေပုံပေါ်လွင်နေသည်။

“ခွေးတွေ သိပ်မကျွန်တော့ဘူး၊ ဆက်လုပ်ရေးမှာလား”

“မင်းမွေးထားတဲ့ ကြက်ဘဲတွေ့အန္တရာမရှိတော့ဘူး မဟုတ်လား၊ တော်လောက်ပါပြီ။ ပျောက်သွားတဲ့ခွေးတွေ့အတွက် ပိုင်ရှင်တွေပြန်လာပြီးမေးရင် မင်းနဲ့ငါနဲ့ ဘယ်လိုရှင်းပြရမယ်ဆိုတာ မတွေးတတ်သေးဘူး”

“ကျွန်တော်တို့က လူရွှေမှာ သွေးသံရဲရဲနဲ့ သတ်ပစ်တာမှ မဟုတ်တာ၊ အညွှန်ပေးတဲ့ပစ္စည်းကြောင့်သာ ခုလိုရှင်းပစ်နိုင်ခဲ့တာ”

“အေးကျ... မင်းပြောတာလည်း ဟုတ်နေတယ်။ အညွှန်ပေးတဲ့အမှုန့်အဖတ်တွေ့က တော်တော်ထူးတယ်၊ ကြက်ဘဲတွေ့မသော် ခွေးတွေပဲသေတာ တို့ကိုယ်တွေ့ပဲ”

“ဆက်မကျွေးတော့ဘူးဆိုရင် ကျွန်နေသေးတဲ့ အမှုန့်တွေ အညွှန်ကိုပြန်ပေးလိုက်တော့မယ်။ အညွှန်သံသွားရင် စတိပါလိုက်ခဲ့ပါလား”

“ငါလည်း ဒီအမှုန့်အဖတ်တွေ့အကြောင်း သိချင်နေတာနဲ့ အတော်ပဲ လိုက်ခဲ့မယ်။ လာကွာ ခုပဲ သွားကြမယ်။ မင်းအီမှာ ရှိတဲ့အမှုန့်တွေဝင်ယူပြီး သွားကြတာပေါ့၊ ငါလျော့နဲ့ပဲ သွားကြမယ်”

စတိ၏လေ့ဖြင့်ပင် စတိနှင့်အင်ငင်းတို့ ဦးညွှန်ရှိရာသို့  
ထွက်လာကြသည်။ ပလော်ကာကွန်းလိုက္ခန်းသည် စတိတို့  
တလွန်းရွာနှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။ ဆောင်းရာသိတွင်  
လက်ကျော်မြှုံးမှုံးများက ရစ်သိုင်းကျေဆင်းနေဆဲဖြစ်သည်။  
နံနက်ပိုင်းဖြစ်သော်လည်း နေရာရှင်မမြင်ရသေးပါ၊ ပလော်ကာ  
ကျော်းလို့ ကျော်းပေါ်ရှိ လုံးပတ်ပင်စည်ကြီးမှားသော ကည်ပင်  
ဖြေဖြေကြီးများကို အဝေးမှ လှမ်းမြင်နေရသည်။ ပလော်ကာကျော်းလို့  
ပေါ်တွင် ကည်ဖြေပင်ကြီးမှားက နေရာအန္တရှင်သနပေါက်ရောက်  
လျက်ရှိနေသည်။ အင်ငင်းနှင့်စတိတို့ ဦးညွှန်အောင်ထဲရောက်ရှိချိန်  
တွင် ဦးညွှန်မှာ စိုက်ခင်းထဲရောက်နေသည်။ ဦးညွှန်စိုက်ခင်းမှာ  
စိမ့်စိမ့်စိုစိုဖြင့် ဖြစ်ထွန်းနေသည်။ စတိတို့ကို ဦးညွှန်က လှမ်းမြင်  
တွေ့သည်နှင့်

“စက်သံကြားတော့ ဘယ်သူများလဲလို့ စတိတို့ပါလား  
လာကွာ အိမ်ပေါ်သွားရအောင်၊ ဒါနဲ့အင်ငင်း ငါပေးလိုက်တဲ့  
အမှုန်ကျွေးတာ ခွေးတွေသေခဲ့လား”

“သိပ်သေတာပေါ့၊ စတိကိုသာ မေးကြည့်ပေတော့.. .”

“စတိ နှင့်လည်း ငါဆီမရောက်တာကြာပြီ၊ သမီးဆုံးသွားလို့  
စိတ်မကောင်းဖြစ်နေလား၊ ခုလာတာ အကြောင်းထူးရှိလိုလား”

“အညွှန်ကိုတွေ့ချင်လိုလာခဲ့တာပါ။ ပြီးတော့ နှင့်ပေးလိုက်  
တဲ့အမှုန်အကြောင်းသိချင်လိုပါ။ အဲဒီပစ္စည်းဘာခေါ်လဲ၊ နင်ဘယ  
ကနေ ဘယ်လိုရတာလဲ”

“လာပါကွာ၊ ငါပြောပြပါမယ်၊ အိမ်ပေါ်တက်ရအောင်”

အိမ်ပေါ်အရောက်တွင် စတိက ဆလုံစကားဖြင့် ဦးညွှန်နေးကို  
နှုတ်ဆက်လိုက်သည်။ နေကောင်းခဲ့လားဟု နှုတ်ဆက်လိုက်သည်။

“နလောက်နှင့် အမောဇိုင်း”

ဦးညွှန်မှာ ကျွန်းပေါ်တွင် အခြေခံနေထိုင်သူဖြစ်သည်။ အီမှုမှာလည်း ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွေ့မိုးဖြစ်ပြီး အတန်အသင့် ကြီးမားသည်။ ဦးညွှန်နေ့က လက်ဖက်ရည်အခါးဖြင့် ဓည့်ခံသည်။ စတိက လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်သည်။

“အမွန်းအိုး၊ ဗွန်း(နှင့်)အိုး”

လက်ဖက်ရည်ကောင်းသည်။ ကျေးဇူးပဲဟုပြောလိုက်သည်။

“ကဲပြောပါဦး၊ နင်ပေးလိုက်တဲ့ အမှုနှင့်တွေက ဘာတွေလဲ”

“ငါပြောပါမယ်၊ စတိ နင်သေသေချာချာနားထောင်၊ ဒီပလောကာကျွန်းလိုကျွန်းပေါ်မှာ ကည်ပင်တွေ တအားပေါက်ငဲ နေတယ်၊ နင်တို့အသီအမြင်ပဲ၊ ဟိုတစ်နှစ်လောက်က လူတစ်စု လျော့တစ်စင်းနဲ့ရောက်လာပြီး ကည်ဆီတွေထုတ်ကြတယ်၊ ချက်ပြောတဲ့သောက်ဖို့ အသီးအရွက်တွေ ငါဆီလာဝယ်ကြတယ်။ ငါအိမ်နဲ့တော့ အတော်ဝေးပါတယ်။ တစ်နှေ့ အသီးအရွက်လာဝယ် သူတစ်ဦးက ဟိုးကျွန်းအစွန်က အပင်တစ်ပင်ကို တွေ့သွားတယ်၊ အဲဒီအပင်ကလည်း ကည်ပင်တွေကြားမှာ ထူးထူးခြားခြားတစ်ပင် တည်းပေါက်နေတာ၊ ဒီကျွန်းပေါ်မှာ တစ်ပင်တည်းရှိတာ၊ ဟိုးဝေးဝေးမှာ မြင်နေရတဲ့အပင်ပဲ”

ဦးညွှန်ညွှန်ပြရာသို့ စတိနှင့်အင်ငင်းတို့လှမ်းကြည့်လိုက်ကြသည်။ ကျွန်းအစွန်တွင် လှမ်းမြင်နေရသည်။

“ပင်စည်က ကည်ပင်လောက်မကြီးပေမဲ့ အပင်ရဲ့အခေါက်တွေက ထူးထပ်ပြီး ကြမ်းတမ်းနေတယ်၊ ပြီးတော့ အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေတယ်။ အရောင်ကတော့ နီညိုရောင်ပေါ့”

ဦးဆွန်ကပြောလက်စ စကားကိုရပ်ပြီး လက်ဖက်ရည်သောက်သည်။ ပြီးမှ စကားဆက်သည်။

“ငါသီ ဟင်းသီးဟင်းချက်လာဝယ်တဲ့သူက အပြန်မှာ အဲဒီ အပင်က အခေါက်တွေခွာယူသွားတာ တွေ့လိုက်ရတယ်၊ အမှုမဲ့ အမှုတ်မဲ့နဲ့ ဘာလုပ်ဖို့လဲ၊ ဘယ်လိုအသုံးဝင်လဲဆိုတာတွေ မမေးလိုက်မိဘူး။ ကည်းဆီတွေလို့သလောက်ရတော့ သူတို့ပြန်သွားကြတယ်။ နောက်သုံးလေးလလောက်အကြောမှာ သူတို့ရောက်လာကြပြန်တယ်၊ ကည်းဆီတွေ ထပ်ထုတ်ကြပြန်တယ်။ သူတို့က ယာယိတဲ့တွေဆောက်ပြီးနေကြတာ၊ ထုံးစံအတိုင်း အသီးအရွက်တွေလာဝယ်ကြပြန်တယ်။ သူတို့နဲ့ရင်းနှီးလာတော့မှု ငါမေးကြည့်မိတယ်။ အဲဒီအပင်ရဲ့အခေါက်ဟာ ဘယ်လိုအသုံးဝင်သလဲ၊ ဆေးဖက်ဝင်သလားပေါ့ကွာ၊ ဒီတော့မှ သူတို့က ပြန်ပြောပြေတယ်။ အဲဒီအပင်ရဲ့အခေါက်ဟာ ‘ခွေးသေခေါက်’လို့ ခေါ်တယ်တဲ့။ အခေါက်ခွာ အခြားကိုလုမ်းပြီး ကျေအောင်ထုရတယ်။ ရတဲ့ အမှုနဲ့ အဖတ်ကို အစာနဲ့ရောပြီး ခွေးကိုကျွေးရင်သောရောတဲ့၊ သတိုက်ကွွန်းပေါင်းစုံကို ရောက်ခဲ့ပြီးပြီတဲ့ ဒီကွွန်းပေါ်မှာ ဒီတစ်ပင်တည်းတွေ့ရတာတဲ့ တဗြားကွွန်းတွေမှာ ဒီအပင်မျိုးမရှိဘူးတဲ့ သူတို့ဒေသမှာလည်း ခွေးတွေပေါက်ပွားလာတာများလိုပြစ်ဖြစ်၊ ခွေးတွေရွေးလိုပြစ်ဖြစ် လေလွင့်နေတဲ့ခွေးတွေကို ဒီအမှုနဲ့ပဲရှင်းပစ်ကြသတဲ့ ဒီအမှုနဲ့ပါတဲ့အစာ စားမိပြီးရင် သုံးလေးနာရီအတွင်းသေကြတယ်တဲ့၊ ငါလည်း လိုရမယ်ရဆိုပြီး အခေါက်ခွာ နေလှန်းပြီး အမှုနဲ့လုပ်ထားတာ၊ နှင့်သမီးခွေးရွေးကိုက်ခံရပြီး သေတော့မှုသတိရလို့ အင်ငင်းကိုပေးလိုက်တာ”

ဦးညွှန်စကားမဆုံးမိ စတိက ပြန်မေးလိုက်သည်။

“ဒါနဲ့ ခွေးတွေသာ သေပြီး အဲဒီအစာဓာတုတဲ့ ကြောက်ဘတွေ  
ကော့ မသေပါလားကျ”

“အေး ဒီအမှုနဲ့တွေက ခြေလေးချောင်းသတ္တဝါတွေသာ  
သေတယ်။ ခြေနှစ်ချောင်းသတ္တဝါတွေ မသေဘူးတဲ့၊ ငါလည်း  
သိပ်ကို အဲ့အြေားတယ်၊ ကော့သောင်းရောက်တုန်းက နားလည်  
တတ်ကျမ်းသူတွေကို မေးကြည့်မိတယ်။ အဲဒီကော့ ထပ်သိခဲ့ရ  
တယ်။ ဒီအမှုနဲ့က နှီးတိုက်သတ္တဝါဆိုရင် သေနိုင်တယ်တဲ့၊ တော်  
တော်ထူးဆန်းတယ်နော်၊ နှင်တို့ရွှေမှာက ခွေးကလွှဲပြီး ခြေလေး  
ချောင်းသတ္တဝါမှ သိပ်မရှိတာ၊ ဒါကြောင့် ငါလွယ်လွယ်နဲ့ပေးလိုက်  
တာ၊ ကိုင်မိပြီးရင် လက်ကို သေသေချာချာ ဆေးဖို့ အင်င်းကို  
ငါမှာလိုက်ပါသေးတယ်။ နှင်ရွှေပြန်ရောက်ရင် ဆလုံတွေကို  
‘ခွေးသေခေါက်’အကြောင်း ပြောပြလိုက်ပါဉိုး၊ လိုအပ်တဲ့အပါ  
လာယူပေါ့၊ ကဲက လက်ဖက်ရည်သောက်ကြေား၊ မှန်တွေလည်း  
စားပါဉိုး”

ဦးညွှန်စကားအဆုံးတွင် စတိ၏အာရုံတွင် အသိတစ်ခု  
လက်ခနဲပေါ်လာသည်။ ခွေးများပျောက်ဆုံးသွားသည်ကို တစ်နေ့  
မိမိကို မေးလာကြမည်မှာ သေချာလှသည်။ မေးလာကြသော် သမီး  
ခွေးရွှေးအကိုက်ခံရ၍ သေဆုံးခဲ့ရပုံနှင့် ‘ခွေးသေခေါက်’ကို  
အကြောင်းပြု၍ ရှင်းပြရပေတော့မည်။ ဦးညွှန်ကို နှုတ်ဆက်ပြီး  
စတိတို့ တလွန်းရွှေသို့ ပြန်လာကြသည်။

အပြန်ခရီးတွင် လျေကို အင်င်းကမောင်းလာသည်။ စတိ  
၏အတွေးဝယ် ‘ခွေးသေခေါက်’က လွမ်းမိုးနေသည်။ မိုးဦးကျတွင်  
ရွှေသို့ပြန်ရောက်လာကြမည့်ခွေးပိုင်ရှင်များက ပျောက်ဆုံးသွား

သော ခွေးများအကြောင်းမေးလာကြသော မည်သိရှင်းပြရမည်ကို  
တွေးနေမိသည်။ 'ခွေးသေခေါက်'နှင့် ခွေးရွေးအကိုက်ခံရ၍ သေဆုံး  
သွားသောသမီးငယ်၏ပုံရှင်းများက အတွေးတွင် အစီအရိပ်ဗျာ  
သည်။ သမီးငယ်၏အသက်နှင့်ရင်း၏ သိရှိခဲ့ရသော 'ခွေးသေ  
ခေါက်'အသုံးဝင်ပုံများကို ရှင်းပြရမည်။ ရင်သွေးကလေးများနှင့်  
နှိုင်းစာလွှင် အိမ်မွေးခွေးများက အမိက မကျလှပါ။ ကလေးများ၏  
အသက်အန္တရာယ်ကြောင့် ခွေးများကို သုတ်သင်ဖျောက်ဖျက်ခဲ့ရ  
သည်။ သွေးသံရဲဖြင့် ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေါ့ 'ခွေး  
သေခေါက်'ဖြင့် ညင်သာစွာ ရှင်းပစ်ခဲ့ရကြောင်း ရှင်းပြလွှင် ရွာပြန်  
ဆလုံများ ကျေနပ်နှစ်သိမ်းကြမည်ဟု မျှော်လင့်ရသည်။

စတိရွှေသိ လှမ်းကြည့်လိုက်သည်။ ဆလုံများ၏အတိဇ္ဈာ  
'တလွန်း'နှင့် 'ကော့ညော'ရွာကို လှမ်းမြင်နေရသည်။ ပင်လယ်ပြင်  
သို့ထွက်သွားသော ဆလုံများ၏ အမိုးအကာမဲ့နေအိမ်များက  
ကမ်းစပ်တွင် ထိုးထိုးထောင်ထောင်ရှိနေသည်။ အမြင်အားဖြင့်  
အကျည်းတန်သော်လည်း ရွာများက အေးချမ်းလှသည်။ မြင့်မား  
သောောက်ကြီးတောင်ထွက်များက ရွာကိုင့်ကြည့်နေသကဲ့သို့ ရှိ  
နေသည်။ ထို့တောင်ထွက်များကပင်ရွာကို လေဒက်၊ မိုးဒက်မှ  
အကာအကွယ်ပေးထားခဲ့သည်။ စိမ်းလန်းညီမြောင်သော  
အုန်းတော့များက ရွာအနောက်ဘက် တောင်ခြေတော်စပ်တွင်  
ထူထပ်စွာ ရှင်သန်ပေါက်ရောက်နေသည်။ လေနှုန်းက တသုန်း  
သုန်းတိုက်ခတ်လျက်ရှိသည်။ စတိ၏စိတ်မှာလည်း ဦးညွှန့်ဆီ  
အလာခရီးလို လေးလဲထိုင်းမြိုင်းခြင်းမရှိတော့ပါ။ ရွာအပြန်ခနီးဝယ်  
လန်းဆန်းကြည်လင်လျက်ရှိနေတော့သည်။ ။



## ကိုဘာမန္တာင်းဒါတန္ထိုးရှင်

- ❖ ဓနာင်တစ်ချိန် ဓနီပြီးဆောင်ဖြစ်  
လေနာဝတ်လျှင်သိလွှာ  
တိုင်းပြည့်ဘဏ္ဍာကို ဖုန်းဖျော်ဆား  
ပြည့်ဘင်္ဂဘားဆော်  
ကိုယ့်ဘနာဝတ် လျော်း  
ဘာဘာပြတ်နှင့်ဆန္ဒို့  
ဘာန္တရာယ် ပူယံးဆား  
ဆောင်ရွက်ရှိ။
- ❖ ဘရတ်လျည်း ဆောရည်ဖြစ်  
ပူယံးဆား ဘန္တသို့  
ရင်ပွဲတို့ဘာ ဆောက်ဘားမိ  
ဘယ်လွှာနှင့်မင်း  
ဌားရာတို့ ဘျော်လွန်ချုံး  
ဆွဲင်းဆီဖို့ ဖြစ်ပေးနှုံး။

**ဘရေးဆိပ်မြို့  
ကျော်ကြွေး**

**ဘရေးဆိပ်မြို့  
ကျော်ကြွေး**

အထက်ပါကပျောမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး  
အလွှဲသုံးစားမူးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  
အထိမ်းအမှတ်ပြုပွဲ ပထမဆုရကပျောမှ အပိုဒ်နှစ်ပိုဒ်သာဖြစ်သည်။  
ကျွန်တော့သူငယ်ချင်း ကိုမိုး၏လက်ရာဖြစ်သည်။ ကျွန်တော့သူငယ်  
ချင်းရေးဖော် ကိုမိုးမှာ ကပျောအရေးကောင်းသလို ဝတ္ထုလည်း  
အရေးကောင်းသူဖြစ်သည်။ သူ၏ဆုရကပျောကို ကျွန်တော်တောင်း  
ထားရန် မိတ္တုတစ်စုံ ကျွန်တော့ကိုပေးထားသည်။ ကိုမိုးက အရက်  
သောက်တတ်သူ မဟုတ်သော်လည်း အရက်၏ဆီးကျိုးကို ဖော်ပြ  
ရေးသားခဲ့သည်။ အရက်ကို မသောက်ရ မနေ့နိုင် စွဲလန်းနေသာ  
ကျွန်တော်ကမူ အရက်ဆီးကျိုးကို မမြင်နိုင်ဘဲ ယခုအသက်အချွေယ်  
အထိ အရက်သောက်နေဆဲ၊ မိုက်တွင်းနက်နေဆဲဖြစ်သည်။  
ကျွန်တော်အရက်ဖြတ်ချင်၍ ရေးဖော်ကိုမိုး၏ကပျောကို ဖတ် ဖတ်  
ကြည့်နေမိခဲ့သည်။ သို့သော် အရက်ကို မဖြတ်နိုင်ခဲ့ပါ။ နောင်တစ်  
ချိန် ခေါင်းဆောင်ဖြစ်မည့် ယနေ့ခေတ်လူငယ်များ အရက်ကို  
ရှောင်သင့်ကြောင်း ရေးထားသည်။ ခေါင်းဆောင်ဖြစ်ရန်မဆိုထား  
နှင့် ကိုယ့်မိသားစုကိုပင် ကျွန်တော်က ဦးဆောင်မှုမပေးနိုင်ပါ။  
အရက်ကို စွဲစွဲလန်းလန်းသောက်နေခဲ့သဖြင့် အိမ်ထောင့်တာဝန်  
ပျက်ကွက်ကာ မိသားစုတကွဲတပြားစီဖြစ်နေခဲ့ရသည်။ ကျွန်တော့  
မိသားစုတွင်ဖနီး သမီး၊ သမက်နှင့် သုံးနှစ်အချွေယ် မြေးယောကျား  
လေးတစ်ဦးတိရှိခဲ့သည်။ မြေးလေးက ကျွန်တော့အသည်းပင်ဖြစ်  
သည်။ ကျွန်တော်ဘယ်လောက်ပင်မူးမူး အပြင်က ပြန်လာတိုင်း

မြေးလေးအတွက် စားစရာ သို့မဟုတ် ကစားစရာတစ်ခုခုဝယ်ရန်ကို  
မူ မမေ့ခဲ့ပါ။ ယခုအရက်ကြောင့်ပင် ကျွန်တော့နှီးက ကျွန်တော်  
နှင့် ဝေးရာသို့ထွက်သွားခဲ့ဖြေဖြစ်သည်။ အိမ်တွင် နှီးမရှိတော့  
သည့်နောက်ပိုင်း သမီးနှင့်သမက်တို့ကသာ ကျွန်တော့ဝေယျာဝစ္စ  
များ၊ စားရေးသောက်ရေးများ ဆောင်ရွက်ပေးခဲ့ကြရသည်။  
ကျွန်တော်နှင့်ဝေးရာ ထွက်သွားသောနှီးသည်ကိုလည်း အပြစ်  
မဆိုသာခဲ့ပါ။ ကျွန်တော့ကနေးထက် အရက်ကိုပို့ချစ်ခဲ့သူဖြစ်သည်။  
ယခုလည်း အရက်သောက်နေရင်း နှီးသည်ပြောခဲ့သော စကား  
များ အတွေးထဲပြန်ပေါ်လာသည်။

“ရှင်တို့စာရေးဆရာတွေ တွေ့ဆုံးနေကျ လေထနကုန်းလား၊  
လေအားကုန်းလားတော့ မသိဘူး၊ အဲဒီကို ခကာခကာသွားတယ်။  
ရှင်ပြန်လာတိုင်း မူးမူးလာတတ်တယ်၊ ရှင်ရတဲ့ စာမူခ ရှင့်အရက်ဖိုး  
နဲ့ ကုန်တော့တာပဲ၊ ကျွန်မဘက်လည်း ငဲ့ကြည့်ပါည့်း အိမ်ရဲ့စီးပွား  
ရေးကိုလည်း သတိရပါဉိုး”

“မင်းက ဦးစီးအရာရှုံးတစ်ယောက်ပဲ၊ အိမ်ကို မင်းပဲ့ဦးဆောင်  
နေခဲ့တဲ့ မဟုတ်လား၊ ခုမှု အပို့တွေလာပြောမနေနဲ့၊ ငါအရက်  
သောက်တာ ဘယ်သူကို ထိခိုက်နေလို့လဲ”

“ဘယ်သူကို ထိခိုက်နေလို့လဲ ဟုတ်လား၊ ကျွန်မရုံးက  
အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အိမ်ကိုလာတိုင်း  
ရှင်က မူးနေတာချည်းပဲ၊ အရက်မူးတော့ စကားတွေက မှားလို  
မှားနဲ့၊ ရှုက်ဖို့ကောင်းလိုက်တာ၊ ကျွန်မကတော့ ကိုယ့်ယောကျား  
ကဗျာဆရာ၊ စာရေးဆရာဆိပ္ပီး ဤားထားခဲ့တာ၊ အရှုက်ရတာပဲ  
အဖတ်တင်တယ်၊ ထားပါတော့.. မိသားကိုင့်ပြီး အရက်ဖြတ်ဖို့

ကြီးစားကြည့်ပါလား၊ ခုံပြောတာနောက်ဆုံးပဲ၊ နောက်တော့ကျွန်မကို အဆိုးမဆိုနဲ့”

“ငါအရက်ကို မဖြစ်နိုင်ဘူးဆိုတာ မင်းသိပါတယ်။ ဘာလဲ မင်းကင့်ကို ဖြိမ်းခြောက်နေတာလား”

“ရှင် အဲဒီလေအန်ကုန်းက ပြန်လာရင် မူးမူးလာတယ်။ အဲဒီမှာ မသောက်ခဲ့ရင်လည်း အီမံရောက်တော့ ညနေ ဝယ်သောက်တယ်၊ ရှင်တို့စာရေးဆရာတွေဟာ အရက်သောက်ပြီးမှ စာရေးလို့ရတာလား”

အနီးသည်၏စကားကြောင့် စာရေးဆရာမာနက ရင်ထဲ ရှန်းကြွတက်လာခဲ့သည်။

“မင်း အဲဒီလို သိမ်းကျျးမပြောနဲ့ ငါကြိုက်လို့သောက်တာ၊ စာရေးဆရာတွေကိုတော့ မစောက်ကားနဲ့”

“ရှင့်စာရေးဆရာတွေကိုထိတော့ နာတယ်ပေါ့လေ၊ ရှင်တို့ စာမူခက ဘယ်လောက်များရနေလိုလဲ၊ အသက်ပဲ ငါးဆယ်ကျော် လာပြီ။ ခုထက်ထိ အသိတရား မရသေးဘူး”

“ငါရေးတဲ့စာမူခကို အထင်သေးပြီး လာမပြောနဲ့၊ ငါက စာရေးပြီး ထမင်းစားနေတဲ့သူ မဟုတ်ဘူး၊ ဝါသနာအရဥုရေးနေတာ”

“ကဲပါ စာရေးဆရာကြီးရယ်၊ ရှင်က အရက်ကို မဖြတ်နိုင် ဘူးဆိုတော့ ကျွန်မရှင်နဲ့အတူ မနေတော့ဘူး။ နယ်ကိုသွားဖို့ ဘော်လဲတိယာလုပ်ထားခဲ့တယ်။ မကြောခင် ကျွန်မအတွက် ပြောင်းမိန့်ထွက်လာတော့မယ်၊ နေရစ်ခဲ့ပေတော့၊ ကျွန်မဆီလိုက် လာဖို့လည်း မစဉ်းစားနဲ့၊ အရက်ဖြတ်လိုက်ပြီဆိုတဲ့ အချိန်ကျမှ လာခဲ့ပေတော့”

ကျွန်တော့လိုးက အရက်သမားကျွန်တော့ကို တော်တော်  
စိတ်နာသွားပုံရသည်။ သူစကားအတိုင်းပင် မကြာမိ ရန်ကုန်မှ  
နယ်ဘက်သို့ ပြောင်းရွှေးသွားသည်မှာ နှစ်နှစ်ကော်ခဲ့ပြီဖြစ်သည်။  
ကျွန်တော့ကို လုံးဝအဆက်အသွယ်မလုပ်ခဲ့ပါ။ ကျွန်တော်ဘဝမှာ  
အရက်ဆိုသည့်အဖော်နှင့် မြေးလေးတိရှိနေသဖြင့် ပြည့်စုံနေပြီ  
ဖြစ်သည်။ လဆန်းရက် မဂ္ဂဇင်းများထွက်၍စာမူခထုတ်လာသော  
ရက်များသည် မြေးလေးအတွက် ဝမ်းခြမ်းပေးနိုင်သောရက်များ  
ဖြစ်ခဲ့သည်။ မြေးလေးသည်သာ ကျွန်တော့ဘဝဖြစ်ခဲ့ပြီ။ ယနေ့တွင်  
ဝတ္ထုတိနှစ်ပုဒ်တွက် စာမူခရရှိခဲ့၍ မြေးလေးအတွက် မူန့်များ ဝယ်  
လာခဲ့သည်။ အိမ်ပေါ်အတက်တွင် သမီးက

“အဖေ ဒီနေ့ အရက်မသောက်ခဲ့ပါဘူးနော်”

“နည်းနည်းတော့ သောက်ထားတယ်။ ဉာဏ်မှု သောက်မယ်  
လိုစိတ်ကူးထားတယ်။ ဘာဖြစ်လို့မေးတာလ သမီး”

“မနေ့က သမီးဝယ်ပေးထားတဲ့အရက် လက်ကျွန်ရှိသေး  
တယ်၊ ထပ်ဝယ်စရာ မလိုတော့ပါဘူး အဖော်ကို ပြောစရာရှိလိုပါ”

“သမီးစကားက ဆန်းနေသလိုပဲ၊ ဘာပြောမှာမို့လဲ၊ ပြောလေ  
သမီး”

“အဖော်သမက်နယ်ပြောင်းရမယ်၊ အဲဒါ သမီးလိုက်သွားမှ  
ဖြစ်မယ်၊ တော်ကြာ တစ်ယောက်တည်း အရက်တွေ ဘာတွေ  
သောက်နေမှုခက်မယ်။ အဲဒါအဖော်ကို အသိပေးတာပါ။ အဖေ  
ဘယ်လို့သဘောရလဲ”

သမီးအမေးကို ကျွန်တော်ရှုတ်တရက်စကားမပြန်နိုင်ခဲ့ပါ။  
ကျွန်တော့ရင်ထဲ တစ်ခုခုလစ်ဟာသွားသလို ခံစားလိုက်ရသည်။

အမိန့်ကကျသည့်မြေးလေးနှင့် ခွဲရမည့်အရေးပင်ဖြစ်သည်။ မြေးလေး  
ကို ကျွန်တော် မဆွဲနိုင်ပါ။

“သမီးနဲ့မြေးလေးတို့နေခဲ့လို မရဘူးလား သမီး”

“သမီးသေချာစဉ်းစားပြီးမှ အဖော်ကို ပြောတာပါ။ အဖော်မြေး  
ကို ကျောင်းထားရတော့မယ်လေ။ အဖော်ကိုရော သမီးကိုရော  
ကြောက်တာမှ မဟုတ်တာ။ သူ့အဖေတစ်ယောက်ပဲ ကြောက်တာ၊  
ကြောက်တဲ့သူရှိမှုဖြစ်မယ် ဒါကြောင့် သမီးလိုက်သွားဖို့ ဆုံးဖြတ်  
လိုက်ရတာ”

သမီးစကားက အမှန်တွေချည်းဖြစ်သည်။ သူ့အဖေတစ်  
ယောက်တည်းကိုသာ ကြောက်သည်။ မြေးလေးကို ကျောင်းထား  
ရတော့မည်။ မြေးလေး၏ပညာရေး၊ နောင်ရေးစသည့်အကြောင်း  
များ တွေးလိုက်မိသည်။

“သမီးပြောတာလည်း ဟုတ်နေတာပဲ။ ဒါဆိုလဲ လိုက်သွား  
ပေါ့ သမီးရယ်၊ မြေးလေးကိုတော့ အဖေလွမ်းနေရတော့မယ်”

“သတိရလဲ အဖေလာလည်လို့ရပါတယ်၊ ရန်ကုန်နဲ့ ပုသိမ်  
ဆိုတာ ဘာဝေးတာမှတ်လို့ တစ်နှောခရီးပဲရှိတာ”

“ဒါနဲ့ သမီးမေမေကို အသိပေးပြီးပြေား”

“သမီး အမောဆီ စာရေးပြီးပြီ။ အမေက အညာမှာဆိုတော့  
သွားဖို့မလွယ်ဘူးလေ၊ အမောဆီက ပြန်စာတောင်ရပြီးပြီ”

“ပြန်စာဟုတ်လား၊ သမီးအမေက အဖေအကြောင်းတွေ  
မမေးဘူးလား”

“အဖေ အရက်ဖြတ်ဖို့ မကြိုးစားတော့ဘူးလားတဲ့ ဒီလောက  
မှာ အဖေအရက်ပြတ်အောင်လုပ်နိုင်တဲ့သူ မရှိတော့ဘူးလားလို့

တော့ စာထဲမှာ ရေးခဲ့တယ်။ တခြားအကြောင်းတော့ မပါဘူး အဖော်”

“အေးလေ.. သူတောင် နေနိုင်သေးတာပဲ၊ ငါက ဘာလို မနေနိုင်ရမှာလဲ၊ သွားကြ သွားကြ၊ ငါတစ်ယောက်တည်း နေလို ရတယ်။ ဒါမှ လွှတ်လွှတ်လပ်လပ်သောက်လို့ရမှာ”

“သွေ့ အဖော်”

နေ့သည်အပေါ်ထားသောမာနကြောင့် တစ်ယောက်တည်း နေလိုရသည်ဟု သမီးကိုပြောခဲ့သည်။ ယခုသမီးတို့ပြောင်းသွားပြီး မှ မြေးငယ်အပေါ် ထားရှုံးခဲ့သော သံယောဇ်အတိမ်အနက်ကို သိလာရသည်။ မြေးလေးတို့ပြောင်းသွားခါစရက်များတွင် နေမထိ ထိုင်မသာဖြစ်ခဲ့ရသေးသည်။ သတိတရရှိနေသော်လည်း မြေးသီသီ တစ်ခေါက်မျှ မရောက်ဖြစ်သေးပါ။ စာရေးလိုက်၊ အရက်သောက် လိုက်ဖြင့် အချိန်များကုန်လွှုံခဲ့သည်။ ကျွန်ုတ်ရေးဖော်များ ထဲတွင် ကိုမိုးမှာ ကျွန်ုတ်နှင့်အရင်းနှီးဆုံးဖြစ်သည်။ ကျွန်ုတ် စိတ်ကို သိသူလည်းဖြစ်သည်။

“ကိုနှောင်းရာ.. အရက်ကို အလွန်အကျိုးမသောက်ပါနဲ့များ ကိုနှောင်းက စိတ်ရင်းကောင်းပြီး သိမ်မွေ့တဲ့ စိတ်ထားရှိတာ ကျွန်ုတ်သိတယ်။ ဒါပေမဲ့ အရက်မူးလာရင် စကားတွေက များ လာရော့။ ဒါကြောင့် တချို့သူတွေက ကိုနှောင်းနောက်ကွယ်မှာ ပြောကြတာပေါ့”

“ဘာတွေပြောလို့လဲ ကိုမိုးရဲ့”

“ကိုနှောင်းက အရက်မူးလာရင် သိပ်ပြီး အရစ်ရှည်တာပတဲ့ ဒါကြောင့် ကျူပ်တို့ကိုနှောင်းကို ရှောင်နေတာတဲ့”

“သူတို့ရှောင်လည်း ဘာဂရို့က်စရာလိုလိုလဲ၊ ကိုယ့်ပိုက်ဆံနဲ့  
ကိုယ်သောက်တာ”

“မဟုတ်သေးဘူး ကိုနှောင်း၊ ကိုနှောင်းတစ်ယောက်တည်း  
ခုလို အထိုးကျွန်ဖြစ်နေတာ အရက်ကြောင့်လို့ ကျွန်တော်ထင်တယ်  
နေ့ကလည်း ထွက်သွားပြီလေ၊ နောက်တော့ သမီးနဲ့သမက်တွေပါ  
ကိုနှောင်းနဲ့ဝေးရာ ခွဲထွက်သွားကြပြန်ပြီလေ”

“ဘာဆိုင်လိုလဲများ၊ ကျွန်တော်သမက်က ဝန်ထမ်းဆိုတော့  
တာဝန်အရသွားရတာပါ”

“ကျွန်တော်ထင်တာပြောမယ်၊ ကိုနှောင်းစိတ်မဆိုးနဲ့  
ကိုနှောင်းမူးလာပြီး ရစ်တဲ့ဒေါ် မခံနိုင်တော့လို့ ကိုနှောင်းမိန်းမလိုပဲ  
သမီးနဲ့သမက်လည်း ပြေးတာဖြစ်မယ်”

“ဘာ.. ကိုမိုး၊ ခင်ပျားက အဲဒီလိုထင်နေတယ် ဟူတ်လား”

ကျွန်တော်လုးဝမတွေးမိသောကိစ္စ၊ ရေးဖော်ကိုမိုးက ပြော  
သလိုများ ဖြစ်သွားကြတာလားဟု တွေးလိုက်မိသည်။

“ကျွန်တော်က ကိုနှောင်းဘဝကို အတော်များများသိယားတဲ့  
သူပါဗျာ၊ အရက်ကို လျှော့သောက်ပါလိုပဲ ပြောချင်တယ်၊ ခုတစ်  
ယောက်တည်းနေတာဆိုတော့ အစားရောမှုနဲ့လား၊ အရက်  
သောက်ပြီးရင် အစာစားမှဖြစ်မယ်။ မှန်ထဲလည်း ကိုယ့်ရပ်ကိုယ်  
ပြန်ကြည့်ဦး၊ ပိုန်ကျသွားလိုက်တာ၊ ကျွန်းမာရေးလည်း ဂရုစိုက်  
ပေါဗျာ”

ကိုမိုးပြောမှ သတိယားမိသည်။ ကျွန်တော်တစ်ယောက်တည်း  
ဖွယ့်ဖွယ့်ရာရာချက်ပြုတ်မနေတော့ပါ၊ ပေါင်းအုံးနှင့်ထမင်းချက်ပြီး  
ဟင်းကိုဖြစ်သလိုစားခဲ့သည်။ ညနေဘက် အရက်မူးပြီး ထမင်းမစား  
ဖြစ်သည့်နေများလည်း မနည်းတော့ပါ၊ တစ်ယောက်တည်း အထိန်း

အကွပ်မဲ့ အရက်ကို စိတ်ကြိုက်သောက်ဖြစ်နေသည်။ ခြင်ထောင် မချေဘဲ အိပ်ပျော်သွားသည့်ညပေါင်းလည်း များခဲ့ပြီဖြစ်သည်။

“ခုတလော ကိုနှောင်းပိန်သွားလိုက်တာ၊ ဘယ်လိုဖြစ်တာလဲ”

“ဘာလ မိန်းမကိုလွမ်းလိုလား”

“ခု ပြီးတော့မဂ္ဂဇင်းတွေမှာ ကိုနှောင်းဝေါးတွေ သိပ်မတွေ၊ ရတော့ဘူး”

“အချိန်ပြည့်အရက်သောက်ပြီး မူးနေတော့ ဘယ်လိုလုပ် စာရေးနိုင်တော့မှာလဲ”

ရေးဖော်များ၏ပြောစကားများဖြစ်သည်။ သူတို့ပြောသည် မှာလည်း အမှန်တွေသာဖြစ်နေသည်။ ညဘက်စာမရေးနိုင်ခဲ့သည် မှာ ကြာခဲ့ပြီ။ စာများလည်း အရနည်းလာသည်။ ဝင်ငွေနည်းသည်။ အရက်ကောင်းကိုပင် မသောက်နိုင်တော့ပါ။ ဉှုံသို့ဖြင့် အချိန်များ တရွေ့ရွှေ့ကုန်လာခဲ့သည်။ ကျွန်တော်အရက်သမားလုံးလုံးဖြစ်သွား ခဲ့ပြီ။

ပြောင်းရွှေ့သွားပြီး တစ်နှစ်နီးပါးကြာတော့မှ ကျွန်တော်သမီး တစ်ခေါက်ပြန်ရောက်လာသည်။ သူတစ်ယောက်တည်းရောက်လာ ခြင်းဖြစ်သည်။ ကျွန်တော်တစ်ယောက်တည်း အရက်ထိုင်သောက နေစဉ် သမီးရောက်လာခဲ့သည်။

“အဖောက သမီးတို့ဆီတစ်ခေါက်မှ ရောက်မလာဘူးနော်”

“သမီးကရော အဖော့ဆီတစ်ခေါက်လောက် လာကြည့်ဖူးလို လား”

“အဖောပြောရင်လည်း ခံရတော့မှာပဲ၊ သမီးယောက်ဗျား တာဝန်ကျတာ ပုံသိမ်မြို့ပေါ်မှာ မဟုတ်ဘူး၊ ပုံသိမ်ကနေသွားရ

သေးတယ်၊ အခု အဖွဲ့မြေးက ကျောင်းတက်နေပြီလေ၊ ကျောင်းကြို့  
ကျောင်ပို့နဲ့ ဘယ်လိုမှ မအားဘူးဖြစ်နေလိုပါ”

“ဟင် ဟုတ်လား၊ ငါမြေးကျောင်းတက်နေပြီလား၊ တွေ့ချင်  
လိုက်တာ၊ ဒီမှာနေတုန်းက ငါမြေးက ငါနဲ့အိပ်တာ၊ ခုဘယ်သူနဲ့  
အိပ်လ”

“သမီးနဲ့ပဲ အိပ်တာပါ အဖေလာလိုလွယ်အောင် လိပ်စာ  
အပြည့်အစုံနဲ့ လမ်းညွှန်ပါရေးပေးခဲ့မယ်၊ အင်း အဖေလည်း ပိုန်  
သွားလိုက်တာ၊ ဆပင်လည်း ညွှန်ပါပြီး၊ မှတ်ဆိတ်မွေးတွေလည်း  
ရှည်နေပြီ၊ အဖွဲ့ကြည့်ရတာ အားမရဘူး သမီးတို့နဲ့လိုက်နေပြီး  
အနားယူလိုက်ပါလား၊ အရက်သောက်တာ လျှော့ပါတော့ အဖေ”

“အေးပါ သမီးရယ်၊ အဖေလျှော့ပါမယ်”

ကျွန်တော့သမီး တစ်ညွှန်ပါတယ်၊ ရေရှည်အထားခံ  
မည့် အကြော်အလျော်များ ချက်ပြုတ်ပေးသွားသည်။ သမီး  
ကန်တော့တာဟုဆိုကာ ငွေငါးထောင်ပေးသွားသည်။ အဖေလျှော့  
သောက်မည်ဟု သမီးကိုပြောခဲ့သော်လည်း ကျွန်တော့အသောက်  
မလျှော့နိုင်ခဲ့ပါ၊ ရေးဖော်ကိုမိုး၏ကဗျာကို ကျွန်တော့အဖြစ်နှင့်  
မိုင်းပြီး သတိရလိုက်သည်။

ရှစ်တွယ်ကာ သောက်စားမိ

အသိလွှဲန့်စင်

များရှာကို ကျွန်လွှန်ချင်

ဆွဲငင်လိမ့် မြန်မဇ္ဈား

အရက်က ကျွန်တော့ကို ဆွဲသည်လား၊ ကျွန်တော်က အရက်  
ကို စွဲသည်လား မပြောတတ်တော့ပါ၊ ကျွန်တော်အရက်ခွဲပြီး အရက်

နှံထဲတွင် ကျွန်စ်နေခဲ့သည်။ အရက်ကို စွဲလန်းမှုနှင့်အတူ အရက်နှံထဲမှ ရုန်းထွက်၍ မရလောက်အောင်ဖြစ်နေခဲ့သည်။ ကျွန်းမာရေး ချို့တဲ့လာသည်ကိုလည်း သတိထားမီခဲ့သည်။ ရေးဖော်သူငယ်ချင်း များကလည်း သတိပေးလာကြသည်။ ရေးဖော်သူငယ်ချင်းများထံသို့ ပင် ပုံမှန်မရောက်ဖြစ်တော့ပါ။ အိပ်ရာထဲ လျှနေခဲ့ရသည်။ စာမရေးဖြစ်ခဲ့၍ ဝင်ငွေလည်း လျော့လာခဲ့သည်။ ဟိုယခင်သမီး ရှိစဉ်က ဥနေတိုင်း သမီးက အရက်ဝယ်ပေးခဲ့သည်။ သမီးဝယ် ပေးသည့်အရက်ကိုသောက်ပြီး မူးယစ်လာလျှင် သမီးနှင့်သမဂ်ကို ရစ်ပြီး အပြစ်ရှာပြောခဲ့သေးသည်။

“ကိုနှောင်း မူးပြီးရစ်တဲ့ဒက် မခံနိုင်လို့ ကိုနှောင်းမိန်းမလိုပဲ သမဂ်နဲ့သမီးလည်းလစ်ပြီးတာဖြစ်မယ်ထင်တယ” ဟုရေးဖော် ကိုမိုးပြောခဲ့သည့်စကားကို ပြန်လည်အမှတ်ရလိုက်သည်။ ကျွန်တော့ရေးဖော်ကိုမိုးပြောခဲ့သည့်စကားအမှန်ဖြစ်မည်ထင်သည်။ ယခုမှ ကျွန်တော်လေးလေးနက်နက် စဉ်စားမီခဲ့သည်။ အတွေးများ နှင့်အတူ မြေးငယ်လေးကို သတိရတ်းတမိလာသည်။ တစ်ယောက် တည်းအထိုးကျွန်စွာနေခဲ့ရသော်လည်း မာနစိတ်ကြောင့် နေတတ် အောင် ကြိုးစားနေခဲ့သည်။ ယခုကျောင်းတက်နေပြီဖြစ်သည့် မြေးငယ်ပုံရိပ်က အတွေးထဲပေါ်လာသည်။ အဘိုးနှင့်တွေ့လျှင် ယခင်လိုပင် ရင်းရင်းနှီးနှီးရှိပါဘို့မလားဟုဦးမလားဟု စိုးရိမိစိတ် များဖြစ်ပေါ်ခဲ့သည်။ သမီးတို့ပြောင်းရွှေ့သွားသည်မှာ တစ်နှစ် ကျော်ခန့်ရှိခဲ့ပြီး စိတ်ကိုတင်း၍နေခဲ့သော်လည်း ကျွန်းမာရေးက စကားပြောလာသည်။ နောက်ဆုံးသမီးနှင့်သမဂ်တို့ထဲ ခေတ္တသွား ရောက်နေထိုင်ရန် ဆုံးဖြတ်လိုက်ရတော့သည်။ သမီးပေးထားသည့်

လိပ်စာနှင့်လမ်းညွှန်အတိုင်း ကျွန်တော်ပုသိမ်သို့လိုက်သွားခဲ့သည်။ ညနေပိုင်းမှ သမီးတို့အိမ်ရောက်သွားသည်။ ကျွန်တော်ကိုတွေ့သည် နှင့်သမီးက

“ဟာ အဖေလာတယ်၊ ဝမ်းသာလိုက်တာ၊ အဖေတော်တော် ပိန်သွားပါလား၊ ဘာလ အမောက်လွှမ်းလိုလား၊ မြေးကိုလွှမ်းလိုလား၊ ဒါမမဟုတ် အစားမမှန် အအိပ်မမှန်လိုလား”

“အားလုံးကြောင့်ပဲဆိုပါတော့၊ ဒါနဲ့ သမီးယောကျားလ မတွေ့ပါလား”

“အဖေမြေးကောင်းသွားကြိုနေတယ်၊ ရောက်လာတော့မှာ ပါ”

ထိုစဉ်မှာပင် ဆိုင်ကယ်သံတဘုတ်ဘုတ်ကြားရပြီး သမက် နှင့် မြေးတို့ ရောက်လာသည်။

“အမယ် ငါမြေးကို ဆိုင်ကယ်နဲ့ သွားကြိုခဲ့တာလား”

“ဒီဆိုင်ကယ်က ကျွန်မယောက္ခမတွေ ဝယ်ပေးထားတာလေ၊ သူတို့မြေးကောင်းအကြိုအပိုလုပ်ဖိုတဲ့၊ ပြီးတော့ အဖေသမက်က ရုံးဆင်းပြီး ညနေဘက်နဲ့ စနေတန်းနွေ့ရုံးပိတ်ရက်တွေမှာ ဆိုင်ကယ်ကယ်ရို့ဆွဲနေတယ်၊ သားကောင်းစရိတ်က လိုလာပြီလေ”

“အေး... အေး ကောင်းတာပေါ့ကွယ်၊ မြေးလေး ဘိုးဘိုးဆီ လာပါဉီးကွဲ့၊ မြေးကိုလွှမ်းလိုလာခဲ့တာ၊ ကြည့်ပါဉီး တစ်နှစ်ကော် လောက်အတွင်းမှာ ထွားလာလိုက်တာ”

အနားရောက်လာသောမြေးငယ်ကို ထွေးပွဲပြီး ပါးပြင်ကို မွေးမွေးပေးလိုက်သည်။

“ဘိုးဘိုးပါးစင်က အရက်နဲ့ရတယ်၊ နဲ့လိုက်တာ”

ထိသိပြောပြီး မြေးက ကျွန်တော်ရင်ခွင့်မှ ရွှေနှုတ်သွားသည်။ ယခင် ရန်ကုန်တွင် အတူနေစဉ်က မြေးငယ်ကို နမ်းနေကျဖြစ်သည်။ ထိစဉ်က ယခုကဲ့သို့ မပြောခဲ့ပါ၊ ယခုမြေးငယ်က ပထမတန်းကျောင်းသားဖြစ်နေပြီး သိတတ်စပြုလာပြီ ထင်သည်။ “ဘိုးဘိုးပါးစပ်က အရက်နှုတ်ရတယ်၊ နံလိုက်တာ”ဆိုသည့် မြေးငယ်၏ စကားကြောင့် ကျွန်တော်ရင်ထဲ ကျင်ခနဲခံစားလိုက်ရသည်။ ထိအခိုက်မှုပင် အိပ်ခန်းဘက်မှ သမီးနှင့်သမက်တို့ စကားပြောသံကြားလိုက်ရသည်။ သဲသဲမျွေသာ ကြားရခြင်းဖြစ်သည်။

“ဘာ မင်းအဖေသောက်ဖို့အရက် ငါက သွားဝယ်ပေးရမယ်ဟုတ်လား”

“ဆိုင်ကယ်နဲ့သွားတော့ မြန်လိုပါ၊ ဒါကြောင့် အစ်ကိုကိုဝယ်ခိုင်းရတာ”

“ငါမသွားချင်သွားကွာ၊ မင်းအဖေက ဒီအသက်အရွယ်အထိ အရက်သောက်နေတုန်းပဲလား”

“တိုးတိုးပြောပါ၊ အဖေကြားသွားပါမယ်၊ ရောက်တုန်းရောက်ခိုက် အဖော်ဝတ္ထုရာကျချင်လိုပါ၊ ရန်ကုန်မှု့နေတုန်းကလည်း ကျွန်မဝယ်ပေးနေကျပဲလေ”

“အဲဒီအချိန်တုန်းက မင်းတို့အိမ်မှာ နေနေရလို့ မပြောသာပဲ မပြောခဲ့တာ၊ အခု ငါအရိပ်အောက်မှာ မင်းတို့သားအမိန့်နေတာ၊ ငါက အိမ်ထောင်ဦးစီးပဲ၊ ငါလည်း အရက်မသောက်ဘူး၊ မင်းအဖေသောက်ဖို့ အရက်တော့ သွားမဝယ်ချင်ဘူးကွာ”

“ရပါတယ်၊ အစ်ကိုသွားမဝယ်ချင်လဲ ကျွန်မပဲ သွားဝယ်လိုက်ပါမယ်”

“ဘာ မင်းသွားလိုလဲ မဖြစ်သေးပါဘူး၊ ငါအပေါင်းအသင်း  
တွေ တွေ့သွားရင် မကောင်းဘူး၊ မင်းကိုလည်း အထင်သေးသွားမှာ  
ငါမလိုလားဘူး၊ ကဲပါကြာ ငါပဲ သွားဝယ်ပါတော့မယ်”

ကျွန်တော်မကြားယောင်ဆောင်ပြီး မသိသလိုဟန်ပန်ဖြင့်  
နေလိုက်ရသည်။ မြေးငယ်နှင့် စကားပြောနေလိုက်သည်။ ဆိုင်ကယ်  
စက်နှီးသံကြားရပြီး ကျွန်တော့သမက် ထွက်သွားသည်။ မနစ်  
အနည်းငယ်အကြာတွင် ပြန်ရောက်လာသည်။ ရော့ ဒီမှာဟုဆိုကာ  
ဆောင်ကြီးအောင့်ကြီးဖြင့် သမီးကို အရက်ပုလင်းကမ်းပေးလိုက်  
သည်။ ဉာနေထမင်းမစားမဲ့ သမီးက ပြန်ကျဝတ္ထရားအတိုင်း  
အမြော်းနှင့် အရက်ပြင်ပေးသည်။

“ခုကွွနှာလို သမီးရယ်”

“မသောက်ရရင် အဖေမနေနိုင်ဘူးဆိုတာ သမီးသိပါတယ်  
တစ်ပိုင်းပဲ ဝယ်လာတယ် ဟန်ဆောင်မနေပါနဲ့ အဖေရယ်”

သမီးပြင်ပေးသော အရက်ကို ကြည့်ရင်း စောစောက  
သမက်ပြောလိုက်သောစကားကို ကျွန်တော်ပြန်လည်ကြားယောင်  
လာမိသည်။

“ဘာ မင်းအဖေသောက်ဖို့အရက် ငါက သွားဝယ်ပေးရမယ်  
ဟုတ်လား။ မင်းအဖေက ဒီအသက်အရွယ်အထိ အရက်သောက်  
နေတုန်းပဲလား”

သမက်ပြောလိုက်သောစကားလုံးများက မြားတစ်စင်းလို  
ကျွန်တော့ရင်ထ စူးဝင်လာသည်။ ကျွန်တော့မိုက်မဲ့မူးကြောင့်  
ကျွန်တော့တစ်ညီးတည်သောသမီးလေး သမက်၏အပြာအဆို  
ခံနေရသည်။ နောင်တရသလို ဖြစ်ခဲ့မိသည်။ သို့သော် အရက်ပုလင်း

နှင့် အမြည်းပန်းကန်က ကျွန်ုတ်စိတ်ကို ခွဲဆောင်အနိုင်ယူသွားခဲ့သည်။ ခွက်ထဲသို့ အရက်ငဲ့ထည်ပြီး တစ်ကျိုက်သောက်လိုက်သည်။ သမက်အိမ်တွင်ဖြစ်နေ၍ သတိလက်လွတ်မဖြစ်စေရန်သတိထားရပေမည်။ သမီးနှင့်သမက်အပေါ် စကားမမှားစေရန်သတိထားပြီး ဆက်သောက်နေခဲ့သည်။ အရက်တစ်ပိုင်းကုန်တော့မှ သမီးက ထမင်းပွဲပြင်ပေးသည်။ ဖွံ့ဖြိုးရာရာ မစားရသည်မှာ ကြာပြီဖြစ်၍ ဉာနစာကို မြိုင်ရော်ရေားမိသည်။ ဉာအိပ်ရာဝင်စဉ် သမီးက ဘုရားခန်းတွင် နှစ်ယောက်စာအိပ်ရာပြင်ပေးသည်။

“အဖွဲ့မြေးလည်း အဖော်အတူ အိပ်မယ်လေ”

“အိပ်ရုံးပေါ့၊ ငါမြေးနဲ့အတူ မအိပ်ရတာကြာပြီလေ”

မြေးလေးနှင့်အတူတူ နှစ်ယောက်သား အိပ်ရာဝင်ခဲ့ကြသည်။

“တို့မြေးအဘိုးတွေအတူတူ မအိပ်ရာကြာပြီ၊ ခုမှုပဲ ငါမြေးနဲ့အတူအိပ်ရတော့မယ်”

ပြောပြောဆိုဆို ကျွန်ုတ်က မြေးကိုဖက်ပြီး မြေးလေးနှုံးကို ဖွံ့ဖြိုးလေးနမ်းလိုက်သည်။

“ဟာ ဘုံးဘုံးပါးစပ်က အရက်စော်နံနောက်ပဲ၊ အရက်နှင့်နောက်သားမအိပ်တတ်တော့ဘူး”

“ကြော်အဘိုးနဲ့ တစ်နှစ်ခွဲနေရတော့ မြေးလေးက အရက်နှင့်တာ သိလာပြီပဲ၊ မြေးလေး မအိပ်တတ်ရင် အဘိုးတစ်ဖက်လျည်ပြီး အိပ်ပါမယ်”

“အရက်နှင့်က ပျောက်မှုမပျောက်တာ၊ သားအိပ်လို့ရမှာ မဟုတ်ဘူး၊ မေမေနဲ့ပဲ သွားအိပ်တော့မယ်”

“အဘိုးက ငါမြေးနဲ့ အတူတူအိပ်ချင်လို ဟိုးအဝေးကြီးက  
လာခဲ့ရတာ၊ ဘိုးဘိုးနဲ့ပဲ အိပ်ပါလား”

“သားနဲ့အတူတူ အိပ်ချင်ရင် အရက်မသောက်နဲ့တော့လော  
အရက်နဲ့မရမှ ဘိုးဘိုးနဲ့ လာအိပ်တော့မယ်”

ပြောပြောဆိုဆို မြေးငယ်က ခြင်ထောင်လှပ်ပြီး ထွက်သွား  
ပါတော့သည်။

“ဟဲ ဘိုးဘိုးနဲ့အိပ်မယ်ဆို ဘယ်လိုဖြစ်လို ဒီကိုရောက်လာတာ  
လဲ”

“ဘိုးဘိုးပါးစပ်က အရက်နဲ့နဲ့နေတာ၊ သားမအိပ်ချင်ဘူး  
မေမေ”

မြေးငယ်နှင့် သူမှိမ်ခင်တို့ ပြောစကားကြားနေရသည်။ တစ်နှစ်  
ခန့်အရက်နဲ့နှစ် ကင်းရှင်းခဲ့သူ မြေးငယ်က အရက်နဲ့ကို မခံနိုင်  
တော့ပြီထင်သည်။ မြေးငယ် ကျွန်ုတ်နှင့် မအိပ်တော့ဘဲ ထွက်  
သွားသဖြင့် ကျွန်ုတ်ရင်မှာ လိုက်ခနဲဖြစ်သွားသည်။ ရင်ထဲက  
တစစစစစနာကျင်သလို ခံစားလိုက်ရသည်။ ထိခိုက်ကြော့သွားမိ  
သည်။ ကျွန်ုတ်အိပ်၍ မရတော့ပါ။

“သားနဲ့အတူတူ အိပ်ချင်ရင် အရက်မသောက်နဲ့တော့လော  
အရက်နဲ့မရမှ ဘိုးဘိုးနဲ့လာအိပ်တော့မယ်” ဟူသည့် မြေးငယ်  
ပြောစကားက ဓားထက်ထက်နှင့် အမွမ်းခံရသလို ရင်ထဲနာခဲ့ရ  
သည်။

“မင်းအဖေသောက်ဖို့အရက် ငါက သွားဝယ်ပေးရမယ်  
ဟူတ်လား။ မင်းအဖေက ဒီအသက်အရွယ်အထိ အရက်သောက်  
နေတုန်းပဲလား”ဟု ညနေက သမက်ပြောသောစကားများလည်း

ပြန်လည်ကြားယောင်လာမိသည်။ ကျွန်တော် မခံစားနိုင်ဖြစ်ခဲ့ရပြီ။ သမီးမှာလည်း အဖေအရက်သမားကြောင့် သမက်၏ပြုပြင်မှုကို ခဲ့ခဲ့ရပြီ။ တန္ထိန္ထိခံစားရင်း ကျွန်တော်အိပ်၍ မရခဲ့ပါ။ ခိုင်မာသော ဆုံးပြတ်ချက်တစ်ခု ဂိုင်ပိုင်နိုင်ချရတော့မည်ဖြစ်သည်။

နံနက်အရှက်တက်ချိန်နီးမှ ကျွန်တော်မျှေးခနဲအိပ်ပျော်သွား ခဲ့သည်။ နံနက်မိုးလင်းသည်နှင့် သမီးက ဖယ်စက်သလို အလုပ်လုပ် နေရသည်။ ခင်ပွန်းအတွက် ထမင်းချိုင့်၊ သားအတွက် ထမင်းချိုင့် အချိန်မြို့ပြင်ဆင်ပေးနေရသည်။ သမက်က မြေးကို သူဆိုင်ကယ်နှင့် တင်ခေါ်သွားသည်။ သားကိုကျောင်းပို့ပြီးမှ ရုံးသွေ့ဆက်သွားမည် ဖြစ်သည်။ သမီးက ယခုမှ အနားရဟန်တူသည်။ ကျွန်တော်အနား ရောက်လာသည်။

“အဖေ ဉာကအိပ်လို့ပျော်ရဲ့လား ဟင်၊ အဖေမျက်နှာလည်း မကောင်းပါလား၊ နေမကောင်းဘူးလား အဖေ”

“အဖေနေကောင်းပါတယ သမီးရယ်”

“သမီးသိနေပါတယ အဖေရယ် အဖေဖိတ်ထဲတစ်ခုခု ခံစား နေရတာ မဟုတ်လား၊ အဖေမြေး အဖေနဲ့မအိပ်လို့ အဖေခံစားနေရတယ ထင်တယ၊ ပြီးတော့ အဖေသမက်ပြောလိုက်တဲ့စကား အဖေကြားများကြားသွား... .”

သမီးစကားမဆုံးမီ ကျွန်တော်ဖြတ်၍ပြောလိုက်သည်။

“ကဲပါ သမီးရယ်၊ လုပ်စရာရှိတာသာ သွားလုပ်၊ အဖေ တစ်ယောက်တည်းနေပါရစေ”

“အဖေ ဘာဟင်းဘားချင်လ ပြောပါဦး၊ သမီးချက်ပါမယ်”

“အဆင်ပြေသလိုသာချက်ပါ၊ အဖေစားတတ်ပါတယ သမီးရယ်”

“ဒါဆို သမီးသွားတော့မယ်”

ယနှစ်နှစ်လုံး အတွေးများဖြင့် ချာချာလည်နေခဲ့သည်။  
ညနေဘက်တွင် သမီးက ဝတ္ထရားမပျက် အရက်တစ်ပိုင်းနှင့်  
အမြည်းပြင်ပေးသည်။

“အဖေ တစ်နှစ်လုံး ဘာတွေတွေးနေတာလဲ ဒီမှာ သမီးပြင်  
ထားတယ်”

သမီးက စားပွဲခုံအသေးလေးချေပေးပြီး ထွက်သွားမည့်ဟန်  
ပြင်လိုက်စဉ် ကျွန်တော်ခေါ်လိုက်သည်။

“နေပါဦး သမီး၊ အဖေ မသောက်တော့ဘူး၊ ဒါတွေ ပြန်ယူ  
သွားလိုက်တော့”

“ဘာဖြစ်လို့လဲ အဖေ၊ လောလောဆယ် မသောက်ချင်သေး  
တာလား၊ ဒါဆိုလဲ မနက်ကျမှ သောက်ပေါ့၊ သမီးသိမ်းလိုက်မယ်”

“မဟုတ်ဘူး သမီး၊ အဖေ ဘယ်တော့မှ မသောက်တော့ဘူး  
လို့ ဆုံးဖြတ်လိုက်ပြီ၊ ကဲပါ ပြောနေတာ ကြောတယ်၊ မတွေ့ရတာ  
အကောင်းဆုံးပဲ၊ ပေးစမ်း ဒီအရက်”

ကျွန်တော်က ရှုတ်တရက် သမီးလက်တွင်းမှ အရက်ပူလင်း  
ကို ဆဲယူပြီး အဝေးသို့ လွှင့်ပစ်လိုက်သည်။ ကျွန်တော့အပြုအမူ  
ကြောင့် သမီးမှာ အုံအုံမှင်တက်မိသွားခဲ့သည်။ ပြီးမှ

“အဖေတကယ်ပြောတာလားဟင်၊ ဟင် အဖေ”

“တကယ်ပြောတာပေါ့ သမီးရယ်၊ အဖေအရက်သမားကြောင့်  
အဖေသမီးအပြောအဆိုခံရတယ်၊ အဓိကကျတာကတော့ မြေးလေး  
ပေါ့ မြေးလေးစကားကြောင့် အဖေခုံလိုခက်ခက်ခဲ့ခဲ့ ဆုံးဖြတ်ချက်  
ချုနိုင်ခဲ့တာ”

“ဝမ်းသာလိုက်တာ အဖော်ယူ အမေသာသီရင်တော့  
အဟင့်.. ဟင့်”

စကားပြောရင်း သမီးက ဒိုချလိုက်ပါတော့သည်။ မျက်ရည်  
များ သူတ်ပြီးမှ

“သမီးဘယ်လိုဝမ်းသာမှန်း မသိတော့ဘူး အဖော်ယူ”

“သမီးအမေကို အသိမပေးပါနဲ့ဘို့”

ညနေဘက် သူ့ယောက်ရှုံးအလုပ်မှုပြန်ရောက်လာသည့်နှင့်  
သမီးက ဝမ်းသာအားရပြောပြလိုက်သည်။ သမက်က မယူကြည်နှင့်  
သောအကြည့်ဖြင့် ကျွန်တော့ကိုလှမ်းကြည့်လိုက်သည်။ ပြီးနောက်  
လင်မယားနှစ်ယောက်စလုံး ပြီးနေတော့သည်။ ထိုညွှန် မြေးငယ်  
နှင့်အတူ အိုပ်ခဲ့ရသည်။ နောက်ညများတွင်လည်း မြေးငယ်က  
ကျွန်တော်နှင့်ပင် လာအိပ်သည်။

“အရက်ကို ချက်ချင်းဖြတ်လိုက်တော့ အဖောကျွန်းမာရေး  
သမီးစိုးရိုင်တယ်၊ ဒီမှာပဲ နားနားနေနေ အနားယူပါလား အဖေ”

“အေးပါ သမီးရှယ်၊ သမီးကျေန်ပဲအထိ အဖေနေပါမယ်”

သမီးအိမ်တွင် ဆေးစားဆေးသောက်ရင်း အနားယူခဲ့သည်။  
အစားမှန်အအိပ်မှုနှင့် လူမှာ ကျွန်းမာလန်းဆန်းလာသည်။  
ရုပ်ရည်မှာလည်း ကြည်လင်လာသည်။ တစ်ဆက်တည်း ရန်ကုန်မှ  
ရေးဖော်များကို သတိရလာမိသည်။ စာမရေးဖြစ်ခဲ့သည်မှာလည်း  
ကြာခဲ့ပြီ။ သမီးထံမှ စာရေးစဏ္ဍာဏောင်းပြီး တွေးထားသမျှ တော့  
ထားသမျှကို အတိုးချုပြီး ရေးနေခဲ့သည်။ ဦးနောက်ကြည်ကြည်  
လင်လင်ရှိခဲ့သဖြင့် စာရေးရသည်မှာ လက်တွေ့လှသည်။ နေ့စဉ်  
စာကိုသာတိုင်ရေးနေခဲ့သည်။ သမီးက “နားပါဉီးလားအဖေ

အညာင်းမိန္ဒပါဉီးမယ်”ဟု သတိပေးရသည်အထိ ဖြစ်ခဲ့သည်။ စားလိုက်သောက်လိုက်၊ စာရေးလိုက်ဖြင့် သမီးအိမ်တွင် နှစ်လနီးပါး ကြာခဲ့ပြီဖြစ်သည်။ စာမူအပုံးပေါင်းနှစ်ဆယ်ကျော်ခန့် ရေးသား ပြီးခဲ့ပြီဖြစ်သည်။

ကျွန်တော်အရက်ဖြတ်လိုက်၍ ဝမ်းသာမဆုံးဖြစ်နေကာ သမီးနှင့်သမက်တိုက လိုလေသေးမရှိပြုစုရေးမွေးခဲ့ကြသည်။ ကျွန်တော်ကျွန်းမာရေးစိတ်ချေရတော့မှ သမီးက ရန်ကုန်ပြန်ခွင့်ပြုခဲ့သည်။ ရန်ကုန်မပြန်မီ ကျွန်တော့ဘဝအတွက် အရေးကြီးသော ကိစ္စတစ်ရပ်ကို သမီးနှင့်တိုင်ပင်ခဲ့ကြသည်။ စာမူတစ်ပွဲ၊ တစ်ပိုက် ဖြင့် ရန်ကုန်သို့ ပြန်လာခဲ့သည်။ ရန်ကုန်ပြန်ရောက်ပြီးနောက် တစ်နှုန်းပင် ရေးဖော်များနှင့် ဆုံးတွေ့နေကျ လေအန်ကုန်းသို့ ရောက်သွားခဲ့သည်။ ကျွန်တော်ရပ်ရည်ကိုကြည့်၍ ဝမ်းသာအားရ ပထမဆုံးနှုတ်ဆက်လာသူမှာ ရေးဖော်ကိုမိုးပင်ဖြစ်သည်။

“ဘယ်ပျောက်နေတာလဲ ကိုနောင်း၊ ရွှေပါတောင် လန်းဆန်း ကြည်လင်လာပြီး အသားအရည်လည် စိပြည်လာပါလား၊ ကိုနောင်းပျောက်နေလို စိုးရိမပြီး ရွှေပြည်သာက ကိုနောင်းအိမ်ကို လိုက်သွား ခဲ့သေးတယ်။ ဘယ်သွားနေတာလဲ”

“ပုံသိမ်က သမီးဆီသွားပြီး စာရေးနေတာ၊ ဒီမှာ စာမူတွေ ပါလာတယ်၊ ကြည့်ပါဉီး”

ကျွန်တော်ရေးပြီးခဲ့သည့်စာမူထပ်ကို ကိုမိုးလက်တွင်းသို့ ထည့်ပေးလိုက်သည်။ ကိုမိုးက အုံဉာဏ်းသာသောမျက်နှာဖြင့်

“နှစ်လလောက်အတွင်းမှာ ကိုနောင်း ဒီလောက်ထဲ ရေးနိုင်တာလား”

“မြင်တဲ့ အတိုင်းပဲလေ၊ ရေးနိုင်လို့ရေးဖြစ်ခဲ့တာပေါ့၊ ကျွန်တော်အရက် လုံးဝမသောက်တော့ပါဘူး၊ အရက်ဖြတ်လိုက်ပြီ”

“ဘာ ဘယ်လိုကိုနှောင်း၊ အရက်ဖြတ်လိုက်ပြီ ဟုတ်လား၊ လန်းလန်းဆန်းဆန်းနဲ့ ရုပ်ရည်ရွှင်လန်းနေတာတွေ့မိကတည်းက ထင်တော့ ထင်သားပဲ။ ဒီမှာ အပေါင်းအသင်းတို့ ကိုနှောင်းအရက် ဖြတ်လိုက်ပြီတဲ့ပျို့။”

ကိုမိုးက ဝမ်းသာအားရ ရေးဖော်များကို ကြော်မောင်း ခတ်လိုက်သည်။ ရေးဖော်များလည်း ဝမ်းသာအားရ ကျွန်တော့ထံ ပိုင်းအုံရောက်ရှိလာပြီး တစ်ယောက်တစ်ပေါက် ဆူညံစွာဖြင့် နှုတ် ဆက်နေကြသည်။

“ထင်တော့ထင်သားပျု၊ ခါတိုင်းနဲ့မတူ ဝတ်စားထားတာ လည်း သပ်သပ်ရပ်ရပ်နဲ့ ပြီးတော့ အသားလည်း ပြည့်လာတယ်၊ ရုပ်လဲသန့်လာသလိုပဲ၊ ဒါကြောင့် ထူးနေပါလားလို့ တွေ့မိသေးတယ်။ ဒါနဲ့ တစ်ခုမေးပါရစေ၊ ဒီလောက်မိုက်တွင်းနက်နေတဲ့ စာရေးဆရာ ကိုနှောင်းတစ်ယောက် အရက်ဖြတ်သွားအောင် ဘယ်တန်ခိုးရှင်ကများ စီရင်ဆောင်ရွက်ပေးခဲ့တာပါလိမ့်၊ သိချင် လိုက်တာ”

“သိရပါစွေမယ်၊ အဲဒီတန်ခိုးရှင်ကို မကြာခင်တွေ့ရမယ်”

“ဒါနဲ့ လက်ထဲမှာလည်း ခရီးဆောင်အိတ်နဲ့ ဘယ်ကို ခရီးဆက်ဦးမလိုလဲ”

“ကျွန်တော့မိန်းမ တာဝန်ထမ်းဆောင်နေတဲ့ အညာကို လိုက်သွားမလိုပါ၊ တော်ကြာ ဘူတာကို သွားတော့မှာ”

“ကိုနှောင်းမိန်းမဆီ လိုက်သွားမလိုဟုတ်လား၊ ကိုနှောင်းပြောတော့ မိန်းမက လုံးဝအဆက်အသွယ်မလုပ်ဘူးဆို၊ ပြီးတော့ သူရှိရာကိုလည်း လိုက်မလာနဲ့လို ကိုနှောင်းပဲပြောခဲ့တယ်လေ”

“ကိုမိုးပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုမိုးမသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်”

“ဘာလျှို့ဝှက်ချက်လဲ ပြောပါ၌”

“အရက်ရာသက်ပန်ပြတ်မှ သူဆီလိုက်လာဖို့ မိန်းမက မှာထားခဲ့တာ”

“ဒါဆို ကိုနှောင်း အရက်ကို ရာသက်ပန်ဖြတ်လိုက်ပြီပေါ့ ဟုတ်လား”

ကျွန်တော့အကြောင်း သိထားသော ကိုမိုးက မယုံမရဲနှင့် မေးလာသည်။

“တကယ်ပြတ်တာပါ၊ ပြတ်တာမှ ရာသက်ပန်သေသည့် တိုင်ပဲဗျာ၊ ဟောဟိုမှာလာနေပြီ၊ ကျွန်တော့ကို အရက်ပြတ်အောင် စိရင်ခဲ့တဲ့ တန်ခိုးရှင်လာနေပြီ”

ကျွန်တော် ဤနေရာသို့ ချိန်းဆိုထားသဖြင့် သမီးနှင့် မြေးလေးတို့ လိုက်လာခဲ့ခြင်းဖြစ်သည်။ အနားရောက်လာသော မြေးလေးကို ပွဲဖက်မွေးမွေးပေးရင်း

“ကျွန်တော်အရက်ပြတ်သွားအောင် စွမ်းဆောင်ခဲ့တဲ့ တန်ခိုးရှင်ဟာ သူပဲဗျာ”

“အချိန်သိပ်မရှိတော့ဘူး အဖော့ ဘူတာဆင်းကြစို့”

လက်ပတ်နာရီကိုကြည့်ရင်း သမီးက ကျွန်တော့ကို သတိ ပေးလိုက်သည်။

“ကိုမိုးရေ တစ်ခုတော့ကူညီပျော်၊ ခင်ပျော်းလက်ထဲက စာမူတွေ ထား ခဲ့မယ်။ စာမူတွေဖော်ပြီး သင့်တော်မယ့်မဂ္ဂဇင်းတိုက်ပို့ပေးပါပျော်၊ ကျွန်ုတ်ဘယ်တော့ပြန်လာမယ်ဆိုတာ မပြောတတ် သေးလိုပါ။ အားလုံးကို နှိတ်ဆက်ပါတယ်ပျော်။ က သွားပြီ”

“မိတ်ချကိုနောင်း၊ ကျွန်ုတ်သေသေချာချာဖတ်ပြီး ပို့ပေးမယ်။ ခင်ပျော်းကို ခုလိုအခြားနေမျိုးနဲ့တွေ့ရတာ ဘယ်လိုဝင်းသာ မျန်းမသိဘူးပျော်”

ရေးဖော်များကို နှိတ်ဆက်ပြီး ကျွန်ုတ်တို့ဘူးတာကြီးဘက် သို့ ထွက်လာခဲ့သည်။ လမ်းလျောက်လာရင်း သမီးကို မေးလိုက် မိသည်။

“သမီးအမေက အဖောက်တွေ့ချင်ပါမလား သမီးရယ်”

“အမေက အဖောက်မုန်းနေတာ့မှ မဟုတ်ပဲ။ အမေက အရက်ကိုသာ မူန်းတာပါ။ ခုအဖေအရက်မသောက်တော့ဘူး မဟုတ်လား၊ အခု အမေ့ဆီလိုက်သွားရတာကလဲ အမေက လာခဲ့ကြ ဖို့ လျမ်းမှာလိုက်လိုပါ”

“ဘာ အဖေအရက်ဖြတ်လိုက်တာ သမီးအမေသိနေတယ် ဟုတ်လား”

“အဖေက မပြောပါနဲ့လို့ တားထာပေမဲ့ သမီးအမေ့ဆီ ဖုန်းဆက်ပြီးတာ ကြာနေပြီ။ အဖောက်ဝင်းသာစရာ ပြောရညီးမယ်”

“ဘာများလဲ သမီး”

“သမီးတို့ ပုံသိမ်ဘက်ပြောင်းသွားပြီးကတည်းက အဖေ တစ်ယောက်တည်းကျွန်ုတ်တာ အမေသိနေတယ်လော့၊ အဖောက်တိုက်မချလို့ ရန်ကုန်ပြန်ပြောင်းလာဖို့ အမေက စီစဉ်နေခဲ့တာ”

ခုလောက်ဆို အမေ့ပြောင်းမိန့်ထွက်နေလောက်ပြီ ထင်တယ်  
ပြီးတော့ အမေအဖြစ်ချင်ဆုံးဆန္ဒတစ်ခုရှိတာ သမီးကို ပြောထား  
ခဲ့တယ်”

“သမီးအ

မေရဲအဖြစ်ချင်ဆုံးဆန္ဒက ဘာလဲသမီး”

“အဖေအရက်ပြတ်စေချင်တဲ့ဆန္ဒပေါ့ အဖေရယ်။ သမီးက  
သားကျောင်းတက်ဖို့ရှိနေတော့ တန်ဂုံးနောက် ပြန်လာရ  
မယ်။ အဖေကတော့ အမေနဲ့နေခဲ့ပေါ့”

သမီးနှင့်မြေးက သူတို့အမေ သူတို့အဘွားနှင့်တွေ့ရမည့်မြို့  
ပျော်ရွင်နေကြသည်။ ထိုနည်းတူ ကျွန်တော်ကိုယ်တိုင်မှာလည်း  
ဘာရယ်မဟုတ် ရင်ထဲတဒိတိပိတ်ခုနှင့်နေခဲ့သည်။ ကျွန်တော်မိသားစု  
အသိက်မမြဲကို ပြန်လည်တည်ဆောက်နိုင်တော့မည်ဖြစ်သည်။  
ထိုနည်းတူ ကျွန်တော်တို့မြေးအဘိုး ခြေလှမ်းများလည်း သွက်လက်  
နေပါတော့သည်။ ။



## လူစီမံ

“ဆရာကြီး၊ အဟိန်” အသည်းအသန်ဖြစ်နေသည်။ အမြန်လာ” ဟူသော စတိန်ရွာမှ လျေကြံ့ဖြင့် ပေးပို့လာသော စာတစ်စောင် ‘အဒန်’ ထံရောက်နေသည်မှာ ရက်အတန်ကြာခဲ့ပြုဖြစ်သည်။ ဆရာကြီး၊ ‘အဟိန်’သည် မိမိ၏ထမင်းရှင် ကျေးဇူးရှင်ဖြစ်သည်။ စာရရချင်း စတိန်ရွာသို့သွားလိုသော်လည်း မိမိလုပ်ငန်းများ မပြီးပြတ်သေး၍ စိတ်ကသာရောက်နေခဲ့သည်။ လူကိုယ်တိုင်မရောက်နိုင်ခဲ့ပါ။ ယခုလုပ်ငန်းများပြီးပြတ်တော့မှ ဆရာကြီးရှိရာ စတိန်ရွာသို့ ထွက်လာခဲ့သည်။ ဆရာကြီး၊ ‘အဟိန်’နေထိုင်လျက်ရှိသော စတိန်ရွာသည် ကံမော်ကျွန်းတန်းရှည်ပြီး အရှေ့ဘက်အစွန်အဖျား တွင် တည်ရှိသည်။ ‘အဒန်’နေထိုင်သော အလယ်မန်ကျွန်းမှ စက်လျေဖြင့် လေးနာရီခန့်မောင်းလျှင် ရောက်နိုင်သည်။ မိမိပိုင်လျေဖြင့် အလယ်မန်မှ နံနက်ပိုင်းတွင်ထွက်လာခဲ့သည်။ လျေပေါ်တွင် ‘အဒန်’နှင့်လုပ်ဖော်ကိုင်ဖက် ‘ငညို’ဟုခေါ်သည့်မောက်တစ်ကောင်သာပါရှိလာသည်။ ‘ငညို’သည်လည်း ဆရာကြီး၊ ‘အဟိန်’၏

လက်ထွက်တပည့်ဖြစ်သည်။ ဆရာတိုးလေ့ကျင့်သင်ကြားပေးခဲ့မှု  
ကြောင့် 'ငညို'ကို အဒန်းအားကိုးနေရပြီဖြစ်သည်။ အုန်းသီးခူးရာ  
တွင် 'ငညို'ကိုသာ အားထားနေရသည်။ 'အဒန်း'၏အသက်မွေး  
ကြောင်းအလုပ်မှာ အုန်းပင်ပြုပြင်ခြင်း၊ အခကြားငွေဖြင့် အုန်းသီး  
ခူးသောအလုပ်ဖြစ်သည်။

'အဒန်း'၏စက်လျေပေါ်တွင် အခွဲနှံပြီးသား အုန်းသီး  
ထောင်ကျော်တင်ဆောင်နိုင်သည်။ 'ငညို'မှာ လျော့ဗိုလ်တိုင်လျက်  
သားလိုက်ပါလာသည်။ ရာသီဥတ္တသာယာနေပြီး လှိုင်းလေနည်းပါး  
ချိန်ဖြစ်နေသဖြင့် 'အဒန်း'စက်ရှိနှုန်းမြှင့်လျက် မောင်းလာသည်။  
'အဒန်း'တို့ဒေသအနောက်ဘက်တွင် ပင်လယ်ပြင်ကြီး ကာဆီးနေ  
သည်။ ပင်လယ်နှင့် ဆက်စပ်နေသဖြင့် စွဲမိုးမဟု လှိုင်းလေကျ  
လာနိုင်သည်။ လှိုင်းလေပြီးသက်ခိုက်တွင် ခနီးတွင်အောင် စက်ရှိန်  
မြှင့်၍ မောင်းလာခဲ့သည်။

စတိန်ရွာတွင် ဆရာတိုး 'အဟိန်'နှင့်အတူ နှစ်အတန်ကြာ  
'အဒန်း'နေထိုင်ခဲ့ဖူးသည်။ ရွာအဝင်လမ်းကိုကောင်းစွာ မှတ်မိန့်  
သည်။ 'အဒန်း'တို့လျေ စတိန်ရွာအဝင်ဝရောက်လာခဲ့ပြီး ရွာအဝင်  
ကျောက်တန်းနှင့်လွှတ်ရာ သောင်ပြင်ဘက်သို့ လျေကိုဦးတည်လိုက်  
သည်။ စတိန်ရွာကို လှမ်းတွေ့နေရပြီ၊ 'အဒန်း'လျေကို ယာဘက်သို့  
ကွေပြီး စက်ရှိန်လျှော့လိုက်သည်။ 'အဒန်း'စက်ရှိန်လျှော့လိုက်သည်  
နှင့်ငညိုက လျေချည်သည်ကြိုးစကို ကောက်ကိုင်လိုက်သည်။  
လျေမှာ ကမ်းစပ်သို့ရောက်လာသည်။ လျေဝမ်းပိုက်နှင့်သဲသောင်  
ပြင် ပွဲတိုက်သဲ တရဲ့ရဲ့မြည်သံကြားရပြီး လျေမှာ အရှိန်လျှော့  
သွားသည်။ လျေအရှိန်မသောသေးမီအချိန်မှာပင် ငညိုက လျေချည်

သည်ကြီးစကိုကိုင်ကာ သောင်ပြင်ပေါ် ခုန်ဆင်းသွားတော့သည်။ အသင့်တွေ့ရသော ငါတ်တိုင်တစ်တိုင်တွင် ငညိုက လျော့ချည်သည့် ကြီးကို ပတ်ထားလိုက်သည်။ ‘အဒန်း’တို့လျော့ဆိုက်ကပ်ရာနေရာ သည် စတိန်ရွှေလျော့ဆိုပြစ်ဖြစ်သည်။ မလှမ်းမကမ်းတွင် လျော့အစီး နှစ်ဆယ်ခုန့် ဆိုက်ကပ်ချည်နောင်ထားသည်ကို တွေ့လိုက်ရသဖြင့် ‘အဒန်း’စိတ်ထဲ ထူးနေသလိုထင်ခဲ့သည်။ ‘အဒန်း’ကဘောင်းဘီရှည် ကို ပေါင်ရင်းအထိ လိပ်တင်လိုက်သည်။ အသင့်ပါလာသော ပျေားရည်နှစ်ပုလင်းကိုကိုင်ကာ လျော့ပေါ်မှုဆင်းလိုက်သည်။ တိုင်ငါတ် တွင် ငညိုပတ်ထားသော လျော်ကြီးကို ကြည့်လိုက်သည်။ ရေတက်ချိန် ဖြစ်၍ ပြောည့်အနေအထားနှင့် မှန်းကာ လျော်ကြီးကိုပြန်ချည်လိုက် သည်။ ပြီးသည်နှင့် ‘အဒန်း’နှင့် ငညိုတို့ စတိန်ရွှေအတွင်းသို့ ဝင်လာကြသည်။ ငညိုက ကိုကို ကိုကိုဖြင့် အော်မြည်လိုက်ပါလာသည်။ စတိန်ရွှေသို့ ‘အဒန်း’မရောက်သည်မှာ နှစ်များကြားခဲ့ပြီဖြစ်သည်။ အိမ်သစ်လူသစ်များတွေ့ရသည်။ မျက်နှာစိမ်းများနှင့် ဆုံးတွေ့လျှင် ငညိုမှာ အော်မြည်နေကျဖြစ်သည်။ ငညိုအသံတိတ်အောင် ထိန်းနေရသေးသည်။

‘အဒန်း’တို့ဆရာကြီး ‘အဟိန်’၏ခြိုင်းအဝင်ဝအရောက် တွင် ခြေလှမ်းများ တွဲနေားသွားခဲ့ရသည်။ ခြိုင်းအတွင်း မျက်နှာစိမ်း စည်းသည်များဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။ ‘အဒန်း’ ကိုမြင်သည်နှင့် ဆရာကြီးကတော် အပြေးအလွှားထွက်လာပြီး ‘အဒန်း’ကိုဖက်ကာ ငိုပါတော့သည်။

“အဒန်း . . မင်းလာသေးတယ်နော်၊ ငါရေးလိုက်တဲ့စာ ရတယ် မဟုတ်လား၊ မင်းရဲ့ဆရာကြီး ဆုံးရွှေပြီကွဲ! သူဆုံးတာ လေးရက်ရှိသွားပြီ၊ ဟိုးခြားထောင့်မှာ သူ့မြေပုံ”

“ရေးလိုက်တဲ့စာရပေမဲ့ အလုပ်တွေ မပြတ်သေးလို့ ချက်ချင်း  
မလာနိုင်ခဲ့ဘူး၊ ခုလိုဖြစ်မယ်လို့လဲ မထင်ခဲ့မိဘူး၊ ဆရာကြီးကို သွား  
ကန်တော့လိုက်ပိုးမယ်၊ ဒါဆရာကြီးဆေးဖော်စပ်ဖို့ ယူလာခဲ့တဲ့  
ပျားရည်စစ်တွေပါ”

“က ငညှာ တို့ဆရာကြီးကို ကန်တော့ကြဖို့ မင်းခဲ့ဆရာဖြစ်  
သလို၊ ငါခဲ့ကျေးဇူးရှင်လည်းဖြစ်တယ်”

‘အဒန်း’ ဆရာကြီးမြေပုံတိုင်ကန်တော့နေစဉ် ငညှာက  
‘အဒန်း’ကိုတစ်လျည့် မြေပုံကိုတစ်လျည့် ကွက်ကြည့်ကွက်ကြည့် လုပ်  
နေသည်။ ‘အဒန်း’မျက်ရည်မျက်အောင်ထိန်းရင်း အံကြိတ်ထား  
လိုက်မိသည်။ အစားထိုး၍မရသော ဆုံးရှုံးမှုအတွက် ကြေကွဲနေမိ  
သည်။ ဆရာကြီး ‘အဟိန်း’၏ပညာကို မည်သိမျှ အစားထိုး၍ မရ<sup>နိုင်ပါ။</sup> တတ်မြောက်သူလည်း မရှိနိုင်ပါ။ ဆရာကြီးကတော်က  
ညီအိပ်ပါဆို၍ ဆရာကြီးအိမ်တွင် “အဒန်း” တို့ တစ်ညီအိပ်ခဲ့ရ  
သည်။ စတိန်ချာတွင် မိမိက မျက်နှာစိမ်းဖြစ်ပြီး အသိအကျမ်းနည်း  
ပါးလှသည်။ ယခင်ဆရာကြီးထံတွင် နေထိုင်ခဲ့စဉ်က သိဟောင်း  
ကျမ်းဟောင်းများ မရှိတော့ပါ။ အချို့မှာ စီးပွားရေးအဆင်ပြုသည့်  
မြတ်မြို့သို့ ပြောင်းရွှေ့သွားကြသည်။ အချို့မှာ ပင်လယ်ပြင်ငါးဖမ်း  
ထွက်နေကြသည်။ ငညှာကလည်း ပြဿနာကောင် ဖြစ်နေသည်။  
မျက်နှာစိမ်းများကြားတွင် တက္ခိုက္ခိနှင့် အော်နေတတ်သည်။ အခြား  
သူများ အနောင့်အယှဉ်မဖြစ်စေရန် ငညှာကို ထိန်းနေရသည်။  
နောက်တစ်နေ့ နံနက်တွင် ဆရာကြီးကတော်ကို နှုတ်ဆက် ကန်တော့  
သည်။ အကြောင်းကိစ္စရှိရှိက လျှက်ဖြင့် မိမိထံအကြောင်းကြားရန်  
နှင့် မိမိလည်း မကြာခကဲလာမည်ဖြစ်ကြောင်း နှစ်သိမ့်ပြောဆိုရ

သည်။ ရက်လည်သည်အထိနေရန် တားနေသည့်ကြားမှပင် ဖိမိ နေထိုင်ရာကျွန်းသို့ ပြန်ရန် “အဒန်း” ဆုံးဖြတ်လိုက်ရသည်။ မျက်နှာစိမ်းများ ရပ်ရွာတွင် ငည်းနှင့် မည်သို့မျှနေခဲ့ မဖြစ်တော့ပါ။

အဒန်းတို့ ကမ်းနားရောက်ချိန်သည် ရေပြည့်နေချိန် ဖြစ်သည်။ လျေမှာ ကမ်းစပ်သို့ ရောက်နေသည်။ လျေချည်သည့် ငုတ်တိုင်မှာ ပေါင်ရင်းခန်းအထိ ရေမြှုပ်နေသည်။ “အဒန်း” ငုတ်တိုင်မှ လျေချည်သည့် ကြီးဖြေပြီးချိန်တွင် ငည်း လျေပေါ်ရောက်နှင့်နေပြီ ဖြစ်သည်။ အဒန်း ပစ်ပေးသည့်ကြီးကို ငည်းက ဖမ်းယူလိုက်သည်။ အဒန်းကိုကို စစ်ဆေးနေစဉ်မှပင် ငည်းက စက်နှီးသည့် လက်လှည့်ကောက်တံကို ယူကာ အဒန်းကို ကမ်းပေးသည်။ အဒန်းက ငည်း၏ ဦးခေါင်းကို ချစ်စနိုင်းဖြင့် အသာအယာ ပုတ်လိုက်သည်။ “အဒန်း” စက်နှီးပြီး စတိန်ရွာမှ ထွက်လာခဲ့သည်။ ပင်လယ်ပြင်မှာ ကြည်လင်သာယာနေသည်။ လျေမှာ တရိပ်ရိပ် ပြေးနေသည်။ အဒန်း၏ စိတ်အတွေးများလည်း ပုံးလွင့်နေသည်။ ဆရာကြီး၏ ပုံးရိပ်များက အတွေးထဲ ပေါ်လာသည်။

### “စတိန်ရွာ”

ကံမောကျွန်းကြီး၏ အစွန်အယားတွင်ရှိသော ရွာကြီးဖြစ်သည်။ “သံဇွန်”၊ “သဲတန်း”၊ “အုန်းတောကမ်း” ရွာများနှင့် ဆက်စပ်တည်း ရှိနေသော်လည်း “စတိန်” ရွာကိုသာ လူသိများသည်။ စတိန်ရွာ လူသိများ၏ ထင်ပေါ်ရှင်းမှာ ဆရာကြီး “အဟိန်” ကြောင့် ဖြစ်သည်။ “စတိန်” ရွာနှင့် ဆရာကြီး “အဟိန်” သည် ခွဲခြား၍ မရေစကောင်းပါ။ ဆရာကြီး အဟိန်၏ ပညာမျိုးက တတ်မြောက်

သူ ရှားပါးလှသည်။ တောတောင်တွင်းမှ မျာ်က်တစ်ကောင်ကို  
လူ၏ အခိုင်းအစေဖြစ်ရန် လေ့ကျင့်သင်ကြားပေးရသည့် ပညာရပ်  
မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ဆရာကြီးမှလွှဲ၍ မည်သူမျှ  
မတတ်စွမ်းနိုင်ပါ။ မျာ်က်တစ်ကောင်ကို အနည်းဆုံးတစ်နှစ်  
သို့မဟုတ် တစ်နှစ်ခွဲခန့် လေ့ကျင့်သင်ကြားပေးရသည်။ တစ်ခါ  
တစ်ရုံသည် ကာလထက်ပင် ပို၍ကြာသည်လည်း ရှိတတ်သည်။  
မျာ်က်ကို လေ့ကျင့်သင်ကြားပေးရသည့် ပညာရပ်မှာ အခြား  
မဟုတ်ပေ။ ရေမြေအေသာနှင့် လိုက်ဖက်သည့် အုန်းသီးဆွတ်ခူးသော  
ပညာဖြစ်သည်။ သင်ကြားသည့် အခကြေးငွေမှာ အချိန်ကြာလျှင်  
ကြာသရွှေပေးရသည်။ အုန်းသီးအခိုင်ရွေးခြင်း၊ အနာအရင်၊ အစိုး  
အခြာ်ကွဲခြားခြင်း၊ သခင်အလိုကျ ဆွတ်ခူးပေးခြင်းစသည် ပညာ  
ရပ်များ လေ့ကျင့်သင်ကြားပေးသည်။ ထိုအပြင် သခင်ဖြစ်သူ  
အပေါ် သစ္စာရှိရန်၊ သခင်အမိန့် နာခံတတ်ရန်နှင့် မျက်နှာစိမ်း၊  
မျက်နှာကျက် ခွဲခြားတတ်ရန်လည်း လေ့ကျင့်သင်ကြားပေးသည်။  
ဤအေသွင် အုန်းပင်များက ဖြစ်တွန်းရှင်သန်လှသည်။ လူကို  
ခိုင်းခြင်းထက် မျာ်က်ကို ခိုင်းစေခြင်းက ဈေးနှုန်း ပို၍သက်သာ  
သည်။ ထိုကြောင့် မျာ်က်ကိုသာ ခိုင်းလေ့ရှိသည်။ ထိုပညာရပ်များ  
သင်ကြားပေးနိုင်သည့် ဆရာကြီး 'အဟိန်' ၏ အမည်မှာလည်း  
ထင်ပေါ်ကျော်ကြားနေတော့သည်။ အနီးအနားရွှေများသာမက  
အရှေ့ဘက်ရှိ အလယ်မန်ကျွန်း၊ ပါဝယ်ကျွန်း၊ တောင်ဘက်ရှိ ဝက်  
ကျွန်း၊ မော်ခေါင်းတုံးကျွန်း၊ မြောက်ဘက်ရှိ ဘုတ်ကျွန်း၊ ကြိုက်ကျွန်း  
များအထိ ဆရာကြီး အဟိန်၏ အမည်က ပျော်ထင်ရှားလှသည်။  
ဆရာကြီး အဟိန်မှာ တိုင်းရင်းဆေးဆရာလည်း ဖြစ်နေသည်။

ဆရာတိုးမှာ အဒန်း၏ မိဘများနှင့် ရင်းနှီးသူလည်း ဖြစ်သည်။ မိဘများ ကွယ်လွန်သွားပြီး အဒန်းမှာ တစ်ကောင်ကြောက် ဘဝမျိုးဖြင့် ကျွန်းရစ်ခဲ့သည်။ ညီအစ်ကိုမောင်နှမ မရှိ ဆွဲမျိုးမရှိ ဖြင့် မိဘများ၏ အုန်းခြားကိုသာ အမွှံခံအဖြစ် ရရှိခဲ့သည်။ အဒန်းက အုန်းသီးခူး၊ အုန်းသီးရောင်းခြင်းဖြင့် အသက်မွှေးသည်။ အဒန်းက အုန်းသီးကို ကိုယ်တိုင်ခဲ့သည်။ အဒန်းပင်ပန်းနေသည်ကို မကြည့်ရက်တော့၍ ဆရာတိုး အဟန်က များက်တစ်ကောင်နှင့် အတူ အဒန်းကို သုထံသို့ ခေါ်ထားလိုက်သည်။ အဒန်းတို့ ဒေသတောတောင်များတွင် များက်များ ပေါ်များလှသည်။ သို့သော ဆရာတိုးက များက်ညီကိုသာ သင်ကြားပေးလေ့ ရှိသည်။ များက် ညီကို မရမှသာ များက်ဖင့်နှင့် အသုံးပြုသည်။ များက်တံငါကို မူ အသုံးပြုလေ့ရှိပါ။ များက်ညီတစ်ကောင်နှင့်အတူ အဒန်း ဆရာတိုးတို့ စတိန္တရာတွင် တစ်နှစ်ကျော် နေထိုင်ခဲ့သည်။ သခင်ဖြစ်မည့် သူနှင့် ရင်းနှီးကျွမ်းဝင်စေရန် အဒန်းကိုပါ ခေါ်ယူထားခြင်း ဖြစ်သည်။

မိဘများ၏ မျက်နှာဖြင့် သင်ကြားခ တစ်ပြားတစ်ကျပ်မှ မပေးခဲ့ရပေ။ ထိုမျှသာမက စားသောက်နေထိုင်ရေးအတွက်ပါ တာဝန်ယူကြသေးသည်။ ဆရာတိုးကတော်မှာလည်း မိခင်အရင်း သဖွယ် သဘောထားပြည့်ဝသူ ဖြစ်သည်။ ‘အဒန်း’ ကို သားတစ်ယောက်ကဲသို့ သဘောထားကာ ကျွေးမွှေးစောင့်ရှောက်ခဲ့သည်။ အဒန်း၏ဖောင်မှာ ဖြိုတ်သားဖြစ်သော်လည်း ကျွန်းမှ ဆလုံတိုင်းရင်းသူ နှင့် အိမ်ထောင်ကျသည်။ အဒန်းတစ်ဦးတည်းသာ မွေးဖွားပြီး ကွယ်လွန်ခဲ့သည်။ အဒန်း၏မိခင်မှာ ဆလုံဘာသာစကား ပသူ။

ဘာသာစကားများ ပြောတတ်သည်။ မိခင်၏ ကျေးဇူးကြောင့် အာန်းက ဆလုံစကား၊ ပသူဗ္ဗစကားများ ပြောတတ်ခဲ့သည်။ ဆရာကြီး 'အဟိန်' ၏ ကျေးဇူးကြောင့် ငညိုကို အားကိုးနေရပြီ ဖြစ်သည်။ အုန်းသီးခွဲးရာတွင် ငညိုကိုသာ ခိုင်းနေရသည်။ အာန်းတို့ ရွှာတွင် ငညိုကို မသိသူမရှိသလေက် ဖြစ်သည်။ ငညိုကို ရွှာသားတိုင်းသိသလို ငညိုကလည်း ရွှာသားတိုင်းကို သိနေသည်။

အာန်း မည်မျှကြောအောင် တွေးတောနခိုသည်ကို မသိတော့ပါ။ ငညိုထံမှ ကိုကိုအော်သံကြားလိုက်ရမှ အတွေးများ ပြတ်သွားတော့သည်။ အာန်းရွှေ့သွှေ့ကြည့်လိုက်သည်။ မိမိတို့ရွှာအန်းရောက်ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ မိနစ်ပိုင်းအတွင်း ရွှာသွှေ့ ပြန်ရောက်တော့မည်ဖြစ်၍ ငည်လှပ်လှပ်ရွှေ့ဖြစ်နေခြင်း ဖြစ်သည်။ အာန်းက လျေဆိုက်ကပ်ရာ သောင်စပ်သွှေ့ ဦးတည်လိုက်ပြီး စက်အရှိန်လျှော့လိုက်သည်။

လျေချည်တိုင်တွင် သေချာစွာ ချည်နောင်ပြီး ကမ်းပေါ်သွှေ့တက်လာသည်။ ကမ်းပေါ်ရောက်ပြီး ရွှာထဲဝင်စမှာပင် အုန်းသီးခွဲးလိုသည့် ခြေရှင်နှစ်ဦးကို တွေ့လိုက်ရသည်။ အာန်းတို့ကို လာရောက်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

“အာန်း” ရေ့နင်နဲ့ ငည် ငါ့ခြားကို လာခဲ့ကြ အုန်းသီးခွဲးမလို့။

“ဘယ်တော့လဲ၊ အခုပဲ လာခဲ့ရမလား”

“ဟုတ်တယ်၊ မြတ်တက်မယ့် လျေကြံရှိတုန်း အုန်းသီးကင်ပေးလိုက်ချင်လို့။

“ဟာ ဒီနေ့တော့ အချိန်မရှိတော့ဘူး ထင်တယ်။ ကျွန်ုတ်တော်တို့ ခရီးပန်းလာတယ်။ မနက်ဖြန့် မနက်တော့စောမှ လာခဲ့မယ်။

“အေး ဒါဆိုလဲ နှင့်သဘောပဲ စောစောသာ လာခဲ့ကြ၊ ကို  
ချိင်း ကိုချိင်းနော်” အုန်းသီးဆုံးလိုသူက ကိုချိင်း ကိုချိင်းဟု ပြော  
သွားသည့် ဆလုံးသာစကားဖြင့် မနက်ဖြန် မနက်ဖြန်ဟု ဆို  
လိုက်ခြင်း ဖြစ်သည်။

အာန်း ပိုင်ဆိုင်သော အုန်းခြံသည် ကျွန်းကြီး အစွန်အယျား  
တွင် တည်ရှိသည်။ ခြေလယ်တွင် တဲတစ်လုံးသာ ရှိသည်။ ထိုတေ၏  
အရှင်သခင်မှာ အာန်းနှင့် ငည်တို့သာ ဖြစ်သည်။ အာန်းတို့ကဲ့သို့  
ဆင်းရဲသူများသာ ကျွန်းအစွန်အယျားတွင် နေထိုင်ကြသည်။  
စီးပွားရေးပြေလည်သူများမှာ ကျွန်း၏ အတွင်းပိုင်းလေကွယ်ရာ  
မိုးကွယ်ရာတွင် နေထိုင်ကြသည်။ ကျွန်း၏ အတွင်းပိုင်းတွင်  
စည်ကားသော ရွာကြီးရှိသည်။ ဒိမ်ကြီးဒိမ်ကောင်းများဖြင့်  
မြို့ငယ်လေးတစ်မြို့ကဲ့သို့ စည်ကားသော ရွာကြီးရှိသည်။

မြတ်၊ ပုလော၊ ကျောက်ကာ၊ ကံဖော်တို့မှ လာရောက်စီးပွား  
ရွာသူများမှာ ရွာအစွန်အယျားတွင် မနေကြပါ။ ကျွန်းကြီး၏ အတွင်း  
ပိုင်းရှိရာ ရာသီဥတ္ထဒက်အကာအကွယ်ရှိသော ရွာကြီးတွင်သာ  
နေထိုင်ကြသည်။ ရေလုပ်ငန်းကြောင့် အတွင်းပိုင်းရွာကြီးမှာ စည်  
ကားနေခြင်း ဖြစ်သည်။ ရေလုပ်ငန်းဆိုသော်လည်း ရေငန်ပုစွန်  
ဖမ်းသူ၊ ငါးဖမ်းသူနှင့် ရေချေရာသီတွင် ရေချေဖမ်းသူအမျိုးမျိုး ကွဲပြား  
လျက်ရှိသည်။ ကျွမ်းကျင်ရာလုပ်ငန်းဖြင့် စီးပွားရာကြသည်။ ပမာ  
များမှာ ပုစွန်၊ ဒေသထွက်အုန်းသီးများ၊ ဝယ်ယူစုဆောင်းပြီး မြတ်မြို့၊  
ရှို့ အဝယ်ဖိုင်များသို့ သွားရောက်ရောင်းချကြသည်။ မြတ်မြို့မှ  
မုန်များလုပ်ရန် သကာ၊ ထန်းလျက်၊ ဓနနှင့်ဆန်များသယ်ယူလာပြီး  
ကုန်းပေါ်တွင် ပြန်လည်ရောင်းချကြသည်။ ကျေးရွာအုပ်ချုပ်မှုကိစ္စ

များကို ဘုတ်ပြင်းမှ ဆောင်ရွက်ပေးသည်။ အဒန်းတို့ရွှေသည် ဘုတ်ပြင်းမြို့နယ် လက်အောက်ခံ ဖြစ်သည်။ အိမ်ရာအတည်တကျမရှိဘဲ လျေပေါ်တွင်သာ နေထိုင်လေ့ရှိကြသည်။ ကျွန်းဒေသဖြစ်သဖြင့် လုပ်မှု၊ အုပ်ချုပ်မှုကိစ္စများကို ရွှေလူကြီး၏ အစီအမံဖြင့် ဆောင်ရွက်လေ့ရှိသည်။

အုပ်ချုပ်မှုအလှမ်းဝေးသဖြင့် ဓားပြာ၊ လူဆိုးများ၏ အန္တရာယ်လည်း ရှိနေသေးသည်။ ဓားပြတိက်၊ လုယက်ခံခဲ့ရယူ၍ အတွင်းပိုင်းရွာကြီးကို ခြေစည်းရိုးကာရိယားပြီး လုပြေားကင်းများ ချထားသည်။ ရွာသားများအလှည့်ကျ ကင်းစောင့်ရသည်။ ဓားပြတိက်၊ လုယက်၊ ဆက်ကြေးတောင်းသူများကို ရွာခံများက ‘လူစိမ်း’ ဟု အမည်ပေးကာ ခေါ်ဝေါ်ကြသည်။

နောက်တစ်နေ့နံနက်စောစောတွင် အဒန်းက ငညိုကို ကျွေးနေကျင့်ပောသီး သာမက ကြက်ဥများပါ ကျွေးသည်။ ယနေ့ အုန်းမြှေနှစ်ခြံ အုန်းသီးခူးရမည်ဖြစ်၍ ငညိုအားရှိအောင် ကျွေးမွေးထားပြုး မြင်းဖြစ်သည်။ နံနက်စောစော စားသောက်ပြီးသည် အဒန်းနှင့် ငညိုတို့ အုန်းသီးစခွဲးပါတော့သည်။ အဒန်းတစ်လှည့်၊ ငညိုတစ်လှည့် အုန်းပင်ပေါ်တက်ကြပြီး အုန်းသီးခူးသည်။ အဒန်းတစ်ချောင်း တွဲလောင်းကျနေသည်။ ငညို အုန်းပင်ထိပ်ဖျားရောက်သည့်တိုင် ကြိုးစမှာ မြေကြီးပေါ်တွင် ပုံနေသေးသည်။ အုန်းပင်အောက် မြေပေါ်မှ အဒန်းက ကြိုးစကိုင်လျက်ဖြင့် အုန်းပင်ပေါ်မှ ငညိုကို အမိန့်ပေးသည်။ အုန်းသီးခြောက်များ မြေပေါ်သို့ တဖုတ်ဖုတ် ပြုတ်ကျလာသည်။ အုန်းပင်ပေါ်မှ ငညိုက အုန်းသီးအခိုင်ကို ကိုင်ကာ မြေပြင်မှ သူသခင် အဒန်းကို င့်ကြည့်လိုက်သည်။

အဒန်းက ဖြီးကို ကိုင်လှပ်၍ ပသူးစကားဖြင့် ပါလက် ပါလက် ဟုဆိုပြီး ဝေးရာသို့ ရှောင်နေလိုက်သည်။ ပသူးစကား ‘ပါလက်’ ဆိုသည်မှာ ခြေချေလိုက်ဟု အမိပ္ပါယ်ရသည်။ ငညိုက သူသခင် အမိန်အတိုင်း အုန်းသီးများ ခြေချေပေးသည်။ ငညိုခြေချေပေးသမျှ အဒန်းက လိုက်လံကောက်ယူစုပုံထားလိုက်သည်။ ဤသို့ဖြင့် ငညို တစ်လျဉ်း အဒန်းတစ်လျဉ်းဖြင့် အုန်းခြေနှစ်ခြုံ ဆက်တိုက်ခုံးလိုက် သည်။ ညနေစောင်းမှ အလုပ်ပြီးတော့သည်။ အလုပ်သိမ်းချိန်တွင် အဒန်းက ငညိုကို ကြောက်ချေစ်လုံး ထပ်ကျွေးလိုက်သည်။

ယနေ့ အလုပ်ပင်ပန်းသဖြင့် အဒန်းနှင့် ငညိုတို့ ခပ် စောဘောင် အိပ်ရာဝင်ခဲ့ကြသည်။ ရာသီဥတ္တမှာ ကြည်လင်သာယာ နေသည်။ လဆုတ်ရက် လရောင်အလင်းတန်းက အုန်းလက်များ ကြားမှ မပိုစိုးဝါး ထိုးဖောက်ကျေရောက်နေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ပြုမှုသက်နေသည်။ ကမ်းစပ်သို့ ရှိက်ခတ်လာသော လိုင်း ရှိက်သံများသာ ကြားနေရသည်။ သန်းခေါင်ကျော်အချိန်ခန့်တွင် ပင်လယ်ဘက်မှ မြှည်လာသော ပုံချိတ်စက်သံများ သဲသဲကြားလိုက် ရသည်။ စက်သံများ ကမ်းနှင့်တဖြည့်းဖြည့်းနဲ့လာသည်။ လရောင် က မူးနှစ်ဝါးဝါးသာ လင်းနေသည်။ ပုံချိတ်စက်သံများ အဒန်းတို့ အုန်းခြေခံပေးအနီးတွင် ရပ်တန်းတိတ်ဆိတ်သွားသည်။ စက်သံများ ပျောက်သွားသည်။

တစ်စုံတစ်စီး လူပုံးမြင်းခံလိုက်ရသဖြင့် အဒန်း အိပ်ရာမှ နှီးလာရသည်။ မိမိခြေရင်းတွင် ငညိုကို တွေ့လိုက်ရသည်။ ငညို၏ နှာခေါင်းမှာလည်း ပွဲစီ ပွဲစီ ဖြစ်နေသည်။ တစ်ခုခု ထူးခြားမှုတွေ့ ရှိ၍သာ ငညိုက မိမိကို နှီးလိုက်ခြင်းဖြစ်ကြောင်း အဒန်းသီလိုက်

သည်။ အဒန်းက တဲ့တဲ့ခါးကို အသာဖွင့်လိုက်သည်။ လရောင်းဦးတဝါးအောက်တွင် တဲ့နှင့် မလျမ်းမကမ်းမှ လူအချို့ဖြစ်သွားသည် ကို လူမ်းတွေ့လိုက်ရသည်။ အချို့မှာ သေနတ်ကိုင်ထားကြသည်။ အဒန်းက ဆလုံဘာသာစကား အသံထွက်ဖြင့် ရေတွက်ကြည့်လိုက်သည်။

“ခပ်၊ ဒွေး၊ တလ္လာနှင့်၊ ပမ့်၊ နှစ်မန်း၊ နာမ်(မိ)၊ ဝူကျာ၊ ဝလ္လာ၊ ချုပိုင်၊ ကပ္ပါ”

တစ်မှ တစ်ဆယ်ရောက်သည့်တိုင် လူမကုန်သေးပေ။ သည် အချိန် သေနတ်ကိုင်ပြီး ရောက်ရှိလာသူများသည် လူကောင်းများ မဖြစ်နိုင်၊ လူစိမ်းများသာ ဖြစ်မည်။ အတွင်းပိုင်းရွာကြီးကို ဓားပြ တိုက်၊ လုယက်ရန် ရောက်လာသူများ ဖြစ်နိုင်သည်။ ထိုသို့ တွေးတောနစဉ်မှာပင် ငညိုထဲမှ ကိုကို ကိုကိုနှင့် အသံထွက်လာသည်။ တိတ်ဆိတ်နေသောအချိန်မြို့ ငညိုအသံက ကျယ်လောင်နေသည်ဟု ထင်ရသည်။

“ဟဲ ငညို၊ တိတ်တိတ်နေစမ်း၊ အဲဒါ လူစိမ်းတွေကွဲ”

အဒန်းစကားမဆုံးမိမှာပင်

“ဟိုတဲ့တဲ့က အသံကြားရတယ် ဆရာ”

“လုပ်မနေစမ်းပါနဲ့ ဒီတဲ့တဲ့က ဘာရမှာမို့လဲ ရွာထဲကိုသာ သွားအသံလုံပင်”

“မဟုတ်ဘူးဆရာ ကျွန်တော်တို့အတွက် အနှောင့်အယှက် ဖြစ်နော်းမယ်။ ကျွန်တော် သွားကြည့်လိုက်းဗီးမယ်”

လူတစ်ဦး သေနတ်ကိုင်လျက် တဲ့ထဲသို့ လျောက်လာနေသည် ကို လရောင်ဖြင့် တွေ့နေရသည်။ အဒန်းက ငညိုကို ပွဲ့ယူလိုက်သည်။ တဲ့အနောက်ဘက်တဲ့ခါးဖွင့်ပြီး ရွာဘက်သို့ ဦးတည်၍

ပြေးထွက်ခဲ့သည်။ ရွာတံခါးပေါက်ရှိရာသို့ သွားသည့်ဖြတ်လမ်းကို အဒန်း သိယားသည်။ ထိုလမ်းမှာ အသုံးပြုခဲ့သဖြင့် ချွဲနှုန်းများဖြင့် ပိတ်ဖိုးနေသည်။ အပြေးသွားရသဖြင့် ခလုတ်တိက်လကျသွားသည်။ လက်ပေါ်မှ ငည်းလည်း လွတ်ထွက်သွားသည်။

“ဟာ တို့မှာ လူရှိပ်တစ်ခု ပြေးသွားတယ်”

“ရှင်းပစ်လိုက်ကွာ ကြတယ်”

သေနတ်မောင်းသံ ကြားလိုက်ရသည်။ ငည်းကို ဂရုမစိုက် နိုင်တော့ပါ။ အဒန်းအား သွန်ပြေးခဲ့သည်။

“ဟေ့ မလုပ်နဲ့ မလုပ်နဲ့၊ သေနတ်သံကြားသွားလို့ မဖြစ်ဘူး ကွာ ကင်းသမားရှိပုံ ရတယ်၊ သတိယားကြ”

ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်ခြင်း ဖြစ်သည်။

“ဟာ ဒီဘက်မှာ တလူပ်လူပ်နဲ့၊ ဘာကောင်လ သေနတ်နဲ့ မပစ်ရဘူးဆိုတော့ ကဲကွာ၊ ကဲကွာ”

ထိုသူကပြောပြော သေနတ်ဖြင့် တအားလုံးပြီး ရိုက်ထည့် လိုက်သည်။ ငည်းကြုံ၏ စူးစူးဝါးဝါးအောင်သံကြားလိုက်ရသည်။ အဒန်း အမှောင်ထဲဝယ် အဒန်းအလျင်အမြန် ပြေးသွားသည်။ မကြာမီ ခြုံစည်းရှုံးထိုင်မှ တုံးခေါက်သံကြားရသည်။ သံချောင်းခေါက်သံ များလည်း တို့မှ သည်မှ ပေါ်ထွက်လာသည်။ မီးတုတ်များ ကိုင် ဆောင်ယားသော ရွာသားများ ခြုံတံခါးအနီးသို့ စရုံးရောက်ရှိလာ ကြသည်။ အလင်းရောင်ပေါ်စ အရှက်ဦးအချိန်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။

“ခြုံပြင်မှာ သေနတ်တွေနဲ့ လူစိမ်းတွေ ရောက်နေတယ်တဲ့ အဝင်မခဲ့နဲ့၊ ခြုံတံခါးလုံးအောင်ထိန်းယား၊ မည်းမည်းမြင်တာနဲ့ ပစ်ကွာ”

ရွှာလူကြီး၏အောင်ဟစ်ပြောဆိုသံအဆုံးဝယ် တရှိုးရှိုးနှင့်  
မြားတံများတစ်စင်းပြီး ပစ်လွှတ်နေကြသည်။ ဒုးလေးခလုတ်ဖြူတ်  
သံများ တဒု့တံဒု့တံကြားနေရသည်။ အလစ်အငိုက်ဖမ်း၍မရသော  
လူဆိုးဓားပြများ ရွှာအတွင်းသို့ မဝင်နိုင်ခဲ့ပါ။ ရွှာသားများက အကာ  
အကွယ်များနောက်တွင်နေရာယူပြီး ဒုးလေး၊ မြားတို့ဖြင့် ပစ်ခတ်  
နေသည်။ ရွှာသားများက လူဆိုးဓားပြများကို မြင်တွေ့နေရသည်။  
ဓားပြများက ရွှာသားများကို မတွေ့ဘဲ ရမ်းသမ်းပစ်ခတ်နေသည်။  
ရွှာသားများနှင့် လူဆိုးဓားပြများ၏တိုက်ပွဲမှာ အချိန်အနည်းငယ်  
သာ ကြာလိုက်သည်။ အလင်းရောင်ကို ရင်မဆိုင်စုံသော လူဆိုး  
ဓားပြများ ခွွေးပြွေးဝက်ပြွေးဆုတ်ခွာသွားခဲ့ရသည်။ ရွှာလူကြီး၏  
အမြောင်အမြောင်ရှိရှိ ကြိုတင်ပြင်ဆင်စီမံထားရှိမှုများနှင့် ရွှာသား  
များ၏နိုးကြားညီညွတ်မှုတို့ကြောင့် လူဆိုးဓားပြများ၏ လုယက်  
တိုက်ခိုက်ခံရမည့်ကေးအန္တရာယ်မှ လွှတ်မြောက်ခဲ့ရသည်။  
သွေးစည်းညီညွတ်မှုတည်းဟုသော တံတိုင်းမှာ ခြုံစည်းနိုးထက်ပပ်  
ပို၍လုပြုခြင်းနေတော့သည်။ အလင်းရောင်ပေါ်စပြုလာပြီဖြစ်သည်။

“က အလင်းရောင်ရနေပြီ။ လူဆိုးတွေဘယ်လမ်းကဝင်လာ  
တယ်ဆိုတာ သိရအောင် ရွှာပြင်ထွက်ကြည့်ကြမယ်”

ရွှာလူကြီးဦးဆောင်ကာ ရွှာသားများ ကင်းသမားတို့ခြုံစည်းနိုး  
တံခါးဖွင့်ကာ အပြင်ဘက်သို့ထွက်လာခဲ့ကြသည်။

“ဟာ ဒီမှာတစ်ယောက် မြားတန်းလန်းနဲ့ အသက်ပျောက်  
နေပါရောလား”

“ဒီကောင်တွေသေတာ အကြောင်းမဟုတ်ဘူး၊ တို့ရွှာသား  
တွေ တစ်ယောက်မှုအထိအခိုက်မရှိတာ တော်လျပြီ”

“အထိအခိုက်မရှိတာ ရွှေပြင်ကမ်းစပ်မှာနေတဲ့ အဒန်းကို  
ကျေးဇူးတင်ရမယ်။ အဒန်းအပြေးအလွှားရောက်လာပြီး သတင်းပို့  
လို့ ကင်းသမားကတစ်ဆင့် တို့အချိန်မိပြင်ဆင်နိုင်ခဲ့တာ”

ထိုအခါ ကင်းစောင့်သူကပြောလိုက်သည်။

“ခုလို မဖြစ်တာလဲ ကြောပြီဆိုတော့ ကျွန်တော်တို့ကင်းသမား  
နှစ်ယောက်လည်း ငိုက်နေမိတာ၊ အဒန်းနေရာမှာ လူစိမ်းတွေသာ  
ဆိုရင် ကျွန်တော်တို့နှစ်ယောက် အသက်ပျောက်နေပြီ။ အဒန်း  
မင်းကို ကျေးဇူးတင်ပါတယ်ကွာ”

“ကျွန်တော်ကို ကျေးဇူးတင်တာထက် ကျွန်တော့သား ငည်းကို  
ပိုင်းရှာပေးကြပါဦး၊ လူစိမ်းတွေဝင်လာတာ ငည်းအရင်ဆုံးတွေ့ခဲ့  
တာ၊ အိပ်ပျော်နေတဲ့ ကျွန်တော့ကို ငည်းလို့ ဒီကိုပြောလာနိုင်တာ၊  
ဒီကို ပြေးအလာမှာ ငည်းလွှတ်ထွက်သွားတယ်။ ပြီးတော့ ငည်း  
အော်သံလည်း ကြားလိုက်ရတယ်”

ရွှေလူကြီးနှင့် ရွှေသားများ အဒန်းနေထိုင်ရာတဲ့ ဘက်သို့  
ထွက်လာကြသည်။ ငည်းကို ပိုင်းရှာကြသည်။ ထိုအခိုက် ရွှေသား  
တစ်ဦးထံမှ အသံကြားလိုက်ရသည်။

“အဒန်းရော ဒီမှာ ဒီမှာ မင်းရဲ့ ငည်းကို တွေ့ပြီ။ ဒါပေမဲ့”

အဒန်းနှင့် ရွှေသားများ အပြေးအလွှားရောက်ရှိလာကြသည်။  
အဒန်းက ငည်းကို ပွေ့ယူကာ ရင်ခွင်တွင်းဖက်ထားသည်။ ငည်း  
အဖြစ်မှာ မြင်ရက်စရာပင်မရှိတော့ပါ။ ဦးခေါင်းနှင့် မျက်နှာတွင်  
သွေးအလိမ်းလိမ်းဖြစ်နေသည်။ ငည်းထံမှ မည်သည့်အသံမျှ မကြား  
ရပါ။ မချိအေးကယ်သောမျက်လုံးဖြင့် သခင်ဖြစ်သူ အဒန်းကိုမေ့  
ကြည့်နေသည်။ မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် အသက်ငွေ့ငွေ့  
သာရှိတော့သည်။ ဦးခေါင်းနှင့် မျက်နှာတွင် အရှိက်ခံထားရသည်။

“ဖြစ်မှဖြစ်ရလေ ငညိုရယ်၊ တောက် လူမိမ်းတွေ လုပ်ရက်  
လိုက်တာ”

အဒန်းမှာ ငညိုဖြစ်အင်ကိုကြည့်ရင်း ကြေကွဲဆီးနစ်စွာ ငိုရှင်  
နေသည်။ စကားများတတ္တတ္တတ်တွေတ်ပြောရင်း ငညိုကိုထွေးပွဲထား  
သည်။ ငညိုက ဌီမ်နေသည်။ သခင်ဖြစ်သူအဒန်းကိုမေ့ကြည့်  
နေသည်။ မြင်ရသူရွှေသားတို့ပမှာလည်း မျက်ရည်များရစ်ပဲလျက်  
ရှိနေကြသည်။ အတန်ကြာမှ အဒန်းက သတိဝင်လာပြီး ငညိုကို  
ငုံကြည့်လိုက်သည်။ ငညိုက သခင့်အလာကို စောင့်ဆိုင်းနေသ  
ယောင်ဖြစ်နေသည်။ အဒန်းငုံကြည့်နေခိုက်မှာပင် ငညိုဗြီးခေါင်း  
တဘက်သို့ စောင်းကျသွားပြီး မျက်လုံးများပိတ်ကာ အသက်  
ပျောက်သွားပါတော့သည်။ သခင့်ရင်ခွင်ထက်မှာပင် အသက်  
ပျောက်သွားခဲ့သည်။ ငညိုဟု ကျယ်လောင်စွာ အောက်ဟစ်ရင်း  
အဒန်းက ဂိုင်းအုံကြည့်နေသူများကို မေ့ကြည့်လိုက်သည်။

“ဟောဒီတ်ရွှေလုံး လူဆိုးဓားပြတွေ အလူအယက်မခံရ  
အောင် ကျွန်ုတ်သားငညိုက အသက်ပေးကာကွယ်သွားခဲ့တာ  
ငညိုရယ်၊ မျက်နှာမိမ်း၊ လူမိမ်းတွေကိုတွေ့ရင် သခင့်ကို အသိပေး  
တတ်တဲ့ မင်းအသိဉာဏ်က မင်းကိုပြန်သတ်လိုက်သလိုပါပဲလား  
ကြည့်ကြပါဦးဗျာ၊ ခုကျွန်ုတ်ဘယ်သူနဲ့နေရတော့မှားလဲ”

အဒန်းမှာ အသက်မဲ့ငညိုကို ထွေးပွဲထားဆဲပင်ဖြစ်သည်။  
အကိုတင်းတင်းကြိုတ်လျက် မျက်ရည်များစီးကျနေသည်။ ငညို  
ကြောင့် အဒန်းမျက်ရည်ကျသည်လား၊ လူမိမ်းများကိုနာကျည်း  
မုန်းတီးမှုကြောင့် မျက်ရည်ကျသည်လားဆိုသည်ကို အဒန်းမှုတပါး  
မည်သူမျှ မသိနိုင်တော့ပါ။”



## မေသာက်ပြခို့သည့် လက်ပက်ရည်တစ်ခွက်

ရန်ကုန်ဘူတာကြီးသို့ ကျွန်တော်ရောက်ရှိချိန်စောနေသေး၍ မော်လမြှုင်ဘက်သို့ထွက်မည့်ရထားတွဲပင် မထိုးသေးပါ။ ခရီးသည် များ စောင့်ဆိုင်းနေကြသည်။ မကြာဖို့ ရထားတွဲများ အမှတ် (၃) ပလက်ဖောင်းသို့ဝင်လာသည်။ ရထားတွဲများအရှိန်ရပ်တန်းသွားသည်နှင့်ခရီးသည်များ တိုးရွှေ့တက်နေကြသည်။ ကျွန်တော် အော့ စောင့်ဆိုင်းနေစဉ် ငယ်သူငယ်ချင်းတစ်စီးကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သူငယ်ချင်းက ကျွန်တော့ကို အရင်တွေ့သွားသည်။

“ဟေ့ ထွန်းအောင်၊ ဘယ်သွားမလိုလဲ၊ မော်လမြှုင်ကိုသွားဖို့ မဟုတ်လား”

“ဟင် ထွန်းမြှင့် ငါမော်လမြှုင်မရောက်တာကြာလို့ ညီမတွေ့ဆိုအလည်သွားမလို့၊ မင်းရောရန်ကုန်ကို ဘာလာလုပ်တာလဲ”

“ဈေးရောင်းဖို့လိုတဲ့ပစ္စည်းတွေ ရန်ကုန်တက်ဝယ်တာ”

“မင်းအရင်လိုပဲ ပွဲဈေးလိုက်ရောင်းနေတွန်းပဲလား”

“အေး ဟုတ်တယ်၊ မင်းကိုလည်း သတိရနေတာ၊ ဟောရထားထွက်ဖိုန်းပြီ၊ မင်းဒီတွဲလား၊ ငါက တွဲအမှတ် (၁၀)မှာ၊ ပစ္စည်း

တွေနေရာချုပြုးမယ်၊ သွားတော့မယ်၊ မော်လမြိုင်ရောက်ရင် ဒါမိ  
ဘက်ကိုလာခဲ့ညီး၊ မင်းက အညှိသည်ဖြစ်နေပြီဆိုတော့ ငါမင်းကို  
အညှိခဲ့ပါမယ်”

“စိတ်ချ မင်းဆီဆက်ဆက်လာခဲ့မယ်”

ကျွန်တော်ငယ်သူငယ်ချင်းထွန်းမြင့်က ပြောပြောဆိုဆို သူစီး  
ရမည့်တွေအမှတ် (၁၀) ရှိရာဘက်သို့ ထွက်သွားသည်။ ကျွန်တော်  
လည်း ကျွန်တော်စီးမည့်တွေအမှတ် (၃) ပေါ်ဆိုတက်ပြီး နေရာယူ  
လိုက်သည်။ ကျွန်တော်နှင့်အတူ အဝတ်သုံးလေးစုံသာပါသည် ဒါတ်  
တစ်လုံးလည်းပါသည်။ မကြာမိရထားစတင်ထွက်ခွာလာသည်။  
ရထားထွက်ချိန်မှာ နံနက်ခုံနစ်နာရီဆယ့်ငါးမိနစ်ဖြစ်သည်။  
ကျွန်တော်က မော်လမြိုင်အတိဖြစ်သော်လည်း အစိုးရဝန်ထမ်းဘဝ  
ဖြင့် ရန်ကုန်ရောက်နေခဲ့သည်။ မော်လမြိုင်တွင် ကျွန်တော်ဦးမြို့မ  
နှစ်ဦးနေထိုင်လျက်ရှိနေသည်။ ရုံးမှုခွင့်ယူ၍ ညီများထံ အလည်  
ထွက်လာခြင်းဖြစ်သည်။ မုတ္တမနှင့်မော်လမြိုင်ဆက်သွယ်ဖောက်  
လုပ်ထားသော သံလွှင်တောားသစ်ကြီးဆောက်လုပ်ပြီးသည့်နောက်  
ပိုင်း ကျွန်တော်တစ်ခေါက်မျှ မော်လမြိုင်မရောက်ဖြစ်သေးပါ။ ယခု  
ခရီးစဉ်သည့် ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။ ရထားမှာ တရိပ်  
ရိပ်ခုံတ်မောင်းနေသည်။ ကျွန်တော်နှင့် မမျှော်လင့်ဘဲ ဆုံးခဲ့သော  
ငယ်သူငယ်ချင်းထွန်းမြင့်အကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။

ထွန်းမြင့်နှင့်ကျွန်တော်မှာ အတန်းတူကျောင်းတူဖြစ်သည်။  
မော်လမြိုင်မြို့ အမှတ် (၂) အစိုးရအထက်တန်းကျောင်းတွင် ပညာ  
အတူသင်ကြားခဲ့ကြသည်။ ဆယ်တန်းကို တစ်နှစ်တည်းအတူ ဖြေ  
ခဲ့ကြသည်။ ကျွန်တော်သာအောင်ပြီး ထွန်းမြင့်က ကျွန်းခဲ့သည်။

ကျွန်တော်အလုပ်ဝင်ခဲ့စဉ် ထွန်းမြင့်က ကျောင်းထွက်ပြီး သူ့သီးလေး နှင့်အတူ အက်သဘင်ပွဲများတွင် ညဘက်ရွေးလိုက်ရောင်းရင်း ပိုဘကို လုပ်ကျေးနေသူဖြစ်သည်။ လုပ်ငန်းတာဝန်အရ ကျွန်တော် ရန်ကုန်သို့ပြောင်းရွှေ့လာပြီးခိုန်မှစ၍ သူငယ်ချင်းနှင့် အနေဝေး ခဲ့သည်။ သုံးလေးနှစ်တစ်ကြိမ်ခန့် ကျွန်တော်မော်လမြိုင်ပြန်ရောက် လေ့ရှိသော်လည်း ထွန်းမြင့်နှင့် မဆုံးဖြစ်ခဲ့ပါ။ ပွဲရွေးလိုက်ရောင်းရင်း ခရီးထွက်နောက်ကြောင်းသာ သိခဲ့ရသည်။ နောက်ပိုင်း ကျွန်တော် မော်လမြိုင်သို့ မရောက်ဖြစ်တော့ပါ။ ယခုမော်လမြိုင်ထွက်လာမှ သူငယ်ချင်းကို ဘူတာတွင် တွေ့ဆုံးလိုက်ရခြင်းဖြစ်သည်။ ရထား မှာ ညနေလေးနာရီမထိုးမိ မူတ္ထမသို့ ရောက်လာသည်။ မူတ္ထမ ရောက်ပြီး မကြာမိ သံလွင်တံတားကြီးပေါ်ရောက်လာသည်။ ရထားက သံလွင်မြှုပ်ပေါ်ခဲ့တ်မောင်းနေသည်။ မြန်မာပြည်တွင် အကြီးဆုံးနှင့်အရှည်ဆုံး တံတားကြီးဟု သိရသည်။ ပတ်ဝန်းကျင် ရွှေခင်းများကလည်း ညနေဆည်းဆာချိန်တွင် လှချင်တိုင်းလှနေ သည်။ လက်ယာဘက် ဟိုဝေးဝေးတွင် ဘီလူးကျွန်းနှင့် ကလ္းတောင် တန်းများကို လှမ်းတွေ့ရသည်။ လက်ဝဲဘက်တွင် သမိုင်းဝင်ခေါင်း ဆေးကျွန်းကို အထက်စီးမှ လှမ်းတွေ့ရသည်။ ဦးတည်ရာရွှေတည့် တည့်တွင် မော်လမြိုင်မြို့လယ်ကောင်တောင်ပေါ်မှ ကျိုက်သလ္ား၊ မဟာမြတ်မူနိစေတီများကို လှမ်းမျှော်ဖူးတွေ့ရသည်မှာ ကြည့်နှုံးဖွယ်ပင်ဖြစ်သည်။ ညနေဝါးနာရီခန့်တွင် မော်လမြိုင်သို့ ရောက် လာသည်။

မော်လမြိုင်ရောက်သည့်ညပိုင်းမှာပင် ကျွန်တော့ညီမအား သူငယ်ချင်းထွန်းမြင့်အကြောင်း မေးကြည့်လိုက်သည်။

“ဉှေ့။ အစ်ကိုနဲ့ရန်ကုန်ဘူတာကြီးမှာ ဆုံးကြတာကိုး၊ အစ်ကိုသူငယ်ချင်း အရင်ထွန်းမြင့် မဟုတ်တော့ဘူး၊ အရင်အိမ် ဟောင်းလည်း မဟုတ်တော့ဘူး၊ အိမ်တောင် အသစ်ဆောက်ထားပြီးပြီ”

“တယ် ဟုတ်ပါလား၊ ပွဲရွေးလိုက်ရောင်းတာ တော်တော် အဆင်ပြောနေတယ်ထင်တယ်”

“ရွေးရောင်းတာတင်မကတော့ဘူး၊ ပွဲရွေးရောင်းရင်း ကံစမ်း မဲလက်မှုတ်တွေ ရောင်းပြီး မဲဖောက်ပေးတဲ့အစီအစဉ်ပါလုပ်တယ်၊ အဲဒီကံစမ်းမဲအစီအစဉ်စလုပ်ပြီးနောက်ပိုင်း သူတို့စီးပွားရေးပို့ပြီး အဆင်ပြောလာတယ်။ အစ်ကိုသွားတော့ အစ်ကိုသူငယ်ချင်းပြောပြ လိမ့်မယ်”

“ကိုယ့်သူငယ်ချင်းတစ်ယောက် ကြီးပွားတိုးတက်တာ ဝမ်းသာပါတယ်။ အစ်ကိုကိုလည်း သူအိမ်လာဖို့မှာထားတယ်။ မနက်မှသွားတော့မယ်”

နောက်တစ်နေ့နေ့နေ့နေ့တွေနဲ့မြင့်အိမ်ဘက်သို့ ကျွန်တော် ထွက်လာခဲ့သည်။ ကျွန်တော်တို့နေအိမ်နှင့် နှစ်လမ်းသာမြားသည်။ ယခင်အင်ဖက်မိုး၊ ပါးထရုံကာ ပျော်အိမ်နေရာတွင် နှစ်ထပ်တိုက်ခံ အိမ်ကြီးကို တွေ့လိုက်ရသည်။ ခြုံတဲ့ခါးဖွင့်ပြီး ကျွန်တော်လျမ်းဝင် လိုက်သည်။

“မနေ့ညာကတည်းက မင်းလာမလားလို့ ငါမျှော်နေခဲ့သေး တယ်”

“ငါညီမတွေ့နဲ့ စကားကောင်းနေလိုပါကွာ”

“ငါအိမ်မှာပဲ မနက်စာစားနော်၊ ငါစီစဉ်ထားပြီးပြီ”

“အေးပါ စားပါမယ်။ ဒါတွေက မင်းရန်ကုန်ကဝယ်လာတဲ့  
ပစ္စည်းတွေလား”

ထွန်းမြင့်တို့အိမ် ဓည့်ခန်းတွင် တိပို့ ရေခဲသေတ္တာ၊ လျှပ်စစ်  
မီးပူ၊ စက်ဘီးနှစ်စီး၊ ပန်ကာ၊ စားပွဲတင်နာရီများကို တွေ့လိုက်၍  
ကျွန်တော်မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်.. ဒါတွေက ငါပွဲရွေးကံစမ်းမဲ့အစီအစဉ်မှာ  
သုံးဖို့ ဝယ်ထားတဲ့ပစ္စည်းတွေပဲ”

“မင်းပစ္စည်းတွေက အသစ်တွေပဲ၊ ဒါတွေကံစမ်းမဲတယည့်ပြီး  
မဲဖောက်ပေးတော့ ကိုက်ပါမလား”

“သိပ်ကိုက်တာပေါ့၊ ကိုက်လိုင်ခုလို အခြေအနေဖြစ်လာတာ၊  
လူဆိုတာ လောဘသားတွေပဲလေ၊ နည်းနည်းရင်းပြီး များများလိုချင်  
ကြတယ်။ အဲဒီလောဘသားတွေရှိနေသရွှေ ငါအဆင်ပြေနေတာပဲ”

“ဘယ်လို.. လောဘသားတွေရှိလို့ မင်းအဆင်ပြေနေတယ  
ဟုတ်လား၊ ငါမရှုံးဘူးကွာ၊ ပြောပြုစမ်းပါဘီး”

“ပြောပြရင် ရှည်နေမယ်။ သန်ဘက်ခါ ကျိုက်သုတ်ဘုရားပွဲ  
ရှိတယ်။ ငါဆိုင်ခန်းနှစ်ခန်းယူထားပြီးပြီး ငါလူတွေသွားပြီးပြုင်ဆင်  
နေကြပြီ။ ကျိုက်သုတ်ဘုရားပွဲဘယ်လောက်စည်တည်ဆိုတာ မင်း  
သိပါတယ်၊ မင်လိုက်ခဲ့ပါလား၊ ငါကံစမ်းမဲအစီအစဉ်ကိုလည်း  
မင်းသိရတာပေါ့”

ကျိုက်သုတ်စေတီမှာ မော်လမြှိုင်မြို့၊ မရမ်းကုန်းရပ်ကွက်  
တွင်တည်ရှုသည့် သမိုင်းဝင်စေတီဖြစ်သည်။ ပွဲတော်မှာ တန်ဆောင်  
မူန်းလ အဖိတ်နောညာမှာ လပြည့်ကျော်တစ်ရက်နောထိဖြစ်သည်။  
ကျွန်တော်တို့ကျောင်းသားဘဝက နှစ်စဉ်မပျက် သွားရောက်ခဲ့

သော ဘုရားပွဲတော်ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလည်း လာရောက်ကြသည်။ မူဒံး၊ ကျိုက်မရော၊ ဘီလူးကျွန်း၊ ဘားအံနှင့် မော်လမြိုင်ပတ်ဝန်းကျင်မှ ဘုရားဖူးသူများလာရောက် ကြသဖြင့် စည်ကားလှသည်။ ညာက်ပွဲရွေးတန်းတစ်လျှောက် တိုးမပေါက်အောင် စည်လှသည်။

“မင်းပြောတဲ့စကား ငါမိတ်ဝင်စားသွားပြီ၊ ငါလာခဲ့မယ်။ မင်းဆိုင်ခန်းက ဘယ်နေရာမှာလဲ”

“မရမ်းကုန်းရပ်ကွက်၊ ရတနာလမ်းထိုင်ကနေရာမှာ၊ မင်းလာပြီး ညာက်လေ့လာကြည်ပါ။ လောဘသားတွေအကြောင်း သိရမယ်၊ ဘုရားပွဲလျှောက်လည်ပြီး ငါဆိုင်မှာပဲ အိပ်ကွာ”

“ကောင်းပြီ ငါလာခဲ့မယ်”

ကျိုက်သုတ်ဘုရားပွဲစတင်သည် အဖိတ်နေ့ညွှန် ကျွန်းတော်ရောက်သွားခဲ့သည်။ ရတနာလမ်းထိုင်တွင် ထွန်းမြင့် ဆိုင်ခန်းကို အလွယ်တကူတွေ့ရသည်။ ဆိုင်ခန်းမှာနှစ်ခန်းဖြစ်သည်။ တစ်ခန်းက အဝတ်အထည်ရောင်းသည့်အခန်းနှင့် တစ်ခန်းက ကံစမ်းမဲ့ဟောက်သည့်အခန်းဖြစ်သည်။

“လာသူးယောက်ချင်း၊ ကံစမ်းမဲ့လက်မှတ် ဂိုင်းရောင်းပေးကွာ”

“ရပါတယ်၊ တစ်စောင်ဘယ်လောက်လဲ”

“အရင်က တစ်စောင်တစ်ရာပဲ။ ခုပစ္စည်းတွေက ရွေးတက်တော့ တစ်စောင်နှစ်ရာပါ”

ကံစမ်းမဲ့ဟောက်ပေးမည့်ပစ္စည်းများကို ကျွန်းတော်ဝေးကြည့်လိုက်မိသည်။ တန်ဖိုးအကြီးဆုံးပစ္စည်းမှာ ရော့သေတ္တာအသေး၍၎၊ လက်မတီးပို့တစ်လုံး၊ လျှပ်စစ်ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးပူး

မတ်တပ်ပန်ကာ၊ စားပွဲတပ်ပန်ကာ၊ ကလေးကစားစရာအရှပ်များ၊ တိုင်ကပ်နာရီအကြီး၊ စားပွဲတပ်နာရီ တို့တို့စောင်များ တွေ့ရသည်။ ဆိုင်ခန်းထောင်တွင် ယောက်ဗျားစီးစက်ဘီးတစ်စီးကိုလည်း တွေ့ရသည်။ ကျွန်ုတ်ကံ့စမ်းမဲလက်မှတ်ပိုင်းရောင်းနေစဉ် အသံချွဲစက်မှ ထွေးမြှင့်အသံကြားလိုက်ရသည်။

“ကံစမ်းမဲလက်မှတ်တစ်စောင်နှစ်ရာတည်းနော်၊ ကံစမ်းသွားကြပါ့်း၊ လှုထမ်းလာတာမြင်ရပေ့မဲ့ ကံထမ်းလာတာ မမြင်နိုင်ဘူး၊ ငွေနှစ်ရာတည်းနဲ့ တို့ပိုလိုချင်သလား၊ ရေခဲသော်လိုချင်သလား၊ စက်ဘီးလိုချင်သလား၊ နှစ်ရာတည်းနော်၊ စောစောဝယ်ထားမှ စိတ်ချေရမယ်။ လက်မှတ်စောင်ရောက်နှင့်သတ်ထားတယ်၊ တစ်စောင်မှုနှစ်ရာတည်းပါ၊ ကပြနေတဲ့ အတ်သဘင်အဖွဲ့၊ နောက်ပိုင်းအတ်ထုပ်ပြီးချိန်မှာ မပေါက်သူကို ကြေညာပြီး စစ်ည်းပေးပါမယ်၊ လက်မှတ်မှာ ပေါက်မဲနဲပါတ်တွေပါတယ်၊ လက်မှတ်ကို သေချာသိမ်းထားပါ လက်မှတ်တင်ပြနိုင်မှုသာ ပေါက်မဲထုတ်ပေးမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ရင် နာမည်လေးပြောပြီး ဝယ်ကြပါ”

ကျွန်ုတ်သူငယ်ချင်းထွေးမြှင့်၏ရီစိတ်သန်းကို ကျွန်ုတ်သဘောကျမိုးသည်။ အထက်ပါကြညာချက်ကို စဉ်ဆက်မပြတ်ကြညာပေးသည်။ လက်မှတ်များလည်း စတင်ရောင်းချေနေသည်။ လက်မှတ်ပြတ်တောင်းပြတ်တောင်းသာ ရောင်းရသည်။ ထိုစဉ် ဆိုင်ထဲဝင်လာသူတစ်ယောက်က မေးလာသည်။

“ခုံပြထားတဲ့ပစ္စည်းတွေ တကယ်ပဲ မဖောက်ပေးမှာလား၊ ရေခဲသော် တို့ပိုလိုပါမှ ကံစမ်းမဲလက်မှတ်ဝယ်မယ်”

“စိတ်ချုပြီးသာ ဝယ်လိုက်ပါ။ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့  
တို့၊ ရေခဲသော်ဘပါက်မဲထဲပါစေရမယ်၊ မဲဟောက်ချိန်ကိုယ်တိုင်  
လာကြည့်ကြပါ ပရီသတ်ရှုံးမှောက်မှာပေါက်မဲပစ္စည်းတွေထဲ  
ပေးမှာဖြစ်ပါတယ်”

သူငယ်ချင်းထွန်းမြင့်က ရဲရဲတဲ့ အာမခံကြညာရင်း  
ကျွန်တော်ကိုပြုးပြီး ကြည့်လိုက်သည်။ ပြောတ်ပြီးဆုံးချိန်ထိ  
လက်မှုတ်စောင်ရေလေးရာကျော်သာ ရောင်းချရသေးသည်။  
မိန့်ကလေးသုံးဦး ကံစမ်းမဲလက်မှုတ်ရောင်းနေသည်။ ကျွန်တော်  
လည်း လက်မှုတ်စာအုပ်တစ်အုပ်ယူကာ ဂိုင်းဝန်းရောင်းချပေး  
လိုက်သည်။ လက်မှုတ်စောင်ရေလေးရာကျော်သာ ရောင်းချရသေး  
သဖြင့် ငွေတစ်သိန်းပင် မရသေးပါ ထွန်းမြင့်က တို့၊ ရေခဲသော်  
တို့ ပေါက်မဲထဲထည့်ပေးမည်ဟု ကြညာထားသည်။ ထိုပစ္စည်းများ  
ပေါက်မဲထဲပါသွားပါက မူချေအရှုံးပေါ်ပေတော့မည်။ အတ်သဘင်  
အဖွဲ့နှစ်ဗုဏ်ကပြနေသည်။ ပထမညဖြစ်၍ အပြိုင်အဆိုင်ဦးစွာ  
ပွဲထွက်၍ကပြနေကြဖြိုဖြစ်သည်။ ပြောတ်ပြီး၊ နှစ်ပါးခွင်ပြီး၍  
နောက်ပိုင်းအတ်ထုပ်ပင် ကပြနေပြုဖြစ်သည်။ လက်မှုတ်စောင်ရေ  
ငါးရာကျော်ခန့်သာ ရောင်းချရသည်။ ကံစမ်းမဲဖွဲ့ချိန်နီး၍  
လက်မှုတ်ဝယ်ထားသွား တဖွဲ့ရောက်လာကြသည်။ တဖြည့်ဖြည့်  
နှင့် လူများရိုင်းအုံရောက်ရှိလာသည်။

“ကဲကဲ ပရီသတ်များခင်ဗျား၊ ခုချိန်ကစပြီး ကံစမ်းပေါက်မဲ  
ကြညာပါတော့မယ်၊ ပထမဆုံးထွက်ပေါ်လာတဲ့ လက်မှုတ်နဲ့ပါတ်  
ကတော့ (၀၀၄၉) ဖြစ်ပါတယ်၊ နံမည်ကတော့ ကိုလွှင်ဦးလို့ ငဲ့  
ပေးထားပါတယ်၊ ကိုလွှင်ဦးရှိပါသလား”

လူအုပ်ကြားမှ လူရွယ်တစ်ဦး တိုးထွက်လာသည်။  
 “လွင်ဦးဆိုတာ ကျွန်တော်ပါပဲ”  
 “ကျေးဇူးပြုပြီး ပေါက်မဲလက်မှတ်လေးပြုပါ”  
 လူရွယ်က လက်မှတ်ထဲတ်ပေးလိုက်သည်။ ထွန်းမြင့်က  
 လက်မှတ်ကို စစ်ဆေးလိုက်သည်။

“ကံစစ်းမဲလက်မှတ်နံပါတ် (၀၀၄၉) ကိုလွှင်ဦး မဲပေါက်တဲ့  
 ပစ္စည်းက ယောက်းစီးစက်ဘီး ဖြစ်ပါတယ်ခင်ဗျား”

လူအုပ်ကြီးထံမှ ဝါကနဲ့အသံနှင့်အတူ လက်ချုပ်သံများ  
 ပေါ်ထွက်လာသည်။

“ကိုလွှင်ဦး စက်ဘီးလက်ခံရယူဖို့ စင်မြင့်ပေါ်ကြပါခင်ဗျား”  
 လူရွယ်က ဆိုင်ခန်းဘေးကပ်လျက် ဆောက်လုပ်ထားသော  
 နှစ်ပေါ်အမြင့်ခန့်ရှိ စင်မြင့်ပေါ်တက်လာသည်။ ထွန်းမြင့်က စက်ဘီး  
 ကို ထွန်းယူလာပြီး ကိုလွှင်ဦးဆိုသူကို ပေးအပ်လိုက်သည်။

“လက်ချုပ်တီးအားပေးကြပါ ခင်ဗျား”  
 ပရီသတ်ထံမှ လက်ချုပ်သံများ ပေါ်လာသည်။  
 “ကိုလွှင်ဦး ဘာပြောချင်ပါသလဲ တစ်ခုခုပြောပါလား”  
 “ငွေနှစ်ရာနဲ့ စက်ဘီးတစ်စီးရတာ သိပ်ကံကောင်းပါတယ်၊  
 ကျွန်တော်လိုပဲ စက်ဘီးရချင်ရင် ကံစစ်းရင် ကံစစ်းကြပါ။ မနက်  
 ဖြန့်ညလဲ လာပြီး ကံစစ်းပါဉီးမယ်”

ထိုသူက လူအုပ်ကြားမှ ဖြတ်ကာ စက်ဘီးကို ထွန်းပြီး ထွက်  
 သွားသည်။ အသံချွေးစက်မှ ထွန်းမြင့်အသံ ပေါ်လာပြန်သည်။

“ဒုတိယ ကံထူးသူကတော့ လက်မှတ်နံပါတ် (၁၀၁၅) ဖြစ်  
 ပါတယ်၊ ပေးထားတဲ့ နာမည်က မသိန်းသိန်းလှ ဖြစ်ပါတယ်၊

မသိန်းသိန်းလှက လိပ်စာတောင် ရေးထားသေးတယ်၊ အမှုတ် (၃၃/က) ရတနာလမ်းတဲ့ ဒီလမ်းထဲကပဲ ဖြစ်မယ်။ မသိန်းသိန်းလှ စင်မြင့်ပေါ် ကြွပါခင်ဗျား”

အသက်နှစ်ဆယ်ဝါးကျင်ခန့်ရှိ ရှုပ်ရည်ချောမောလှပသော မသိန်းသိန်းလှဆိုသူ စင်မြင့်ပေါ်သို့ တက်လာသည်။

“မသိန်းသိန်းလှ ကံစမ်းမဲပေါ်ကိုတဲ့ ပစ္စည်းကတော့ လျှပ်စစ် ထမင်းပေါင်းအိုးဖြစ်ပါတယ် ခင်ဗျား”

ထွန်းမြင့်က ထမင်းပေါင်းအိုးကို ပက်ကင်ဗူးထဲထည့်ပြီး မသိန်းသိန်းလှကို ကမ်းပေးလိုက်သည်။ လက်ချုပ်သံများ ဆူညံ့စွာ ပေါ်ထွက်လာသည်။ ဆက်တိုက်ဆိုသလိုပင် ဆူများ ကြေညာပြီး ပစ္စည်းပေးခဲ့သည်။ နောက်ထပ်နှစ်ညီးကို လျှပ်စစ်မီးပူနှင့် တိုင်ကပ် နာရီများ ပေးခဲ့သည်။

“အခု ကြေညာမယ့် ပေါက်မဲကတော့ ဒီညအတွက် တန်ဖိုး အကြိုးဆုံးနဲ့ နောက်ဆုံး ပေါက်မဲဖြစ်ပါတယ်။ ပေါက်မဲကတော့ ၂ လက်မရောင်စုံရှုပ်မြင်သံကြားပြစက် ဖြစ်ပါတယ် ခင်ဗျား”

ပရိတ်သတ်ထံမှ တသောသော၊ တဝါဒေါအသံများနှင့် အတူ လက်ချုပ်သံများ ရှည်လျားစွာ ပေါ်ထွက်လာသည်။ ထိုနောက် အသံများ တိတ်သွားပြီး မဲပေါက်သူကို စိတ်ဝင်တစား ဖြစ်နေကြ သည်။ ကြေညာသံကို နားစွု့နေကြသည်။ ထိုစဉ် ထွန်းမြင့်အသံက အသံချွေစက်မှ ပေါ်ထွက်လာသည်။

“၂၁ လက်မရောင်စုံတို့ကံထဲးသူကတော့ လက်မှုတ်နံပါတ် ၁၁၀၅ ဖြစ်ပါတယ်။ ပေးထားတဲ့အမည်က ဦးကျင်လိုင် ဖြစ်ပါတယ်။ ဦးကျင်လိုင်ရှိပါသလား ခင်ဗျား၊ ရှိရင် ရွှေကို ထွက်ခဲ့ပါ”

နှုပါတယ်ဟုဆိုကာ ဦးကျင်လှိုင်ဆိုသူ ရှုံးသို့ ထွက်လာပြီး  
စင်မြင့်ပေါ်သို့ တက်သွားသည်။

“ဦးကျင်လှိုင် ကံစမ်းလက်မှတ်လေးပြပါ ခင်ဗျား”

“နှုပါတယ်၊ ဒီမှာ”

“လက်မှတ်နံပါတ် ၁၁၀၅ မှန်ပါတယ်၊ ကဲက တို့ကို သယ  
ခဲ့ကြပါ”

တို့ကို လက်မှတ်ရောင်းသူ အမျိုးသမီးသုံးဦး သယ်ယူလာ  
သည်။ ထိနောက် ဦးကျင်လှိုင်ထဲ ပေးအပ်လိုက်သည်။ ထွန်းမြင့်က  
စကားပြောချက်ကို ဦးကျင်လှိုင်ထဲ ကမ်းပေးလိုက်သည်။

“ငွေနှစ်ရာနဲ့ တို့တစ်လုံးရတာ အရမ်းကို ဝမ်းသာရပါ  
တယ်။ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ ပြောထားတဲ့ ကတိစကား  
အတိုင်း တို့ကို မဲဖောက်ပေးတဲ့ ဒီဆိုင်ကိုလည်း ကျေးဇူးတင်ပါ  
တယ်။ အကြံအဖန်မဟုတ်ဘဲ အမှန်အကန်ပေးတဲ့အတွက် လာပြီး  
ကံစမ်းကြပါလို့ ပြောချင်ပါတယ်”

မကြာမီ အငှားကားတစ်စီး ထိုးဆိုက်လာသည်။ တို့ကို  
ပက်ကင်ဗူးထဲ ပြန်ထည့်ကာ ကားပေါ်တင်လိုက်သည်။ ဦးကျင်လှိုင်  
ဆိုသူ ကားပေါ်တက်ပြီး ကားထွက်သွားသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်များ တွေ့ကြ  
တဲ့အတိုင်း တန်ဖိုးကြီးပစ္စည်းတွေ ပေါက်မဲထဲ ထည့်ပေးခဲ့ပါတယ်။  
လာမယ့်ညာလဲ လာပြီး ကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ်”

ထွန်းမြင့်စကားအဆုံး ပရိတ်သတ်ထံမှ စကားသံများ လွှင့်ပုံး  
ထွက်လာသည်။

“ဒီဆိုင်က တကယ်ပေးတာပဲ”

“ညကျမှ တစ်ထောင်ဖိုးလောက် ကံစမ်းလိုက်မယ်”

“ပေါင်းအိုးလောက် ပေါက်ရင်ပဲ မဆိုးဘူး”

“နှစ်ရာတော့ တန်ပါတယ်က္ခာ”

ထွန်းမြင့်တို့ ဆိုင်ရွှေမှ လူစု တဖြည်းဖြည်း ကွဲသွားသည်။ အရှင်ကျင်း၍ အလင်းရောင်ပေါ်ခဲ့ပြီ ဖြစ်သည်။ အတုပ္ပါယူလည်း နောက်ပိုင်းအတ်ထုပ်ပြီး၍ ကြည့်သူများ ထပ်နှစ်လာကြပြီး ဖြစ်သည်။ ဆိုင်ရွှေတွင်လည်း လူများရှင်းသလောက် ဖြစ်သွားပြီး သိချင်စိတ်ဖြင့် ကျွန်တော့သူငယ်ချင်း ထွန်းမြင့်ကို ပေးလိုက်သည်။

“ညက လက်မှတ်ရောင်းရတာ ငါးရာကျော်လောက်ပဲ ရှိတာ၊ တစ်စောင် နှစ်ရာနဲ့တွက်ရင် ငွေတစ်သိန်းကျော်ပဲ ရမယ်။ မင်းပေးလိုက်တဲ့ တို့စိတစ်လုံးနဲ့တင် ရှုံးနေပြီး မင်းတော်တော် ရှုံးမယ်ထင်တယ်၊ မဟုတ်သေးဘူး ထင်တယ်”

“ဒါတွေ ဒီမှာ မပြောနဲ့ အိမ်ကျမှ ငါပြောပြုမယ် အလုပ်သမားတွေ ရှိတယ်၊ လာ အိမ်ပြန်ပြီး နားကြစို့”

ကျွန်တော်တို့နှစ်ယောက် ထွန်းမြင့်နေထိုင်ရာ အိမ်သို့ ပြန်လာကြသည်။ ထွန်းမြင့်က လက်ဖက်ရည် မှန်တို့ဖြင့် အညွှန်ခံသည်။ ဓည်ခန်းကို ကျွန်တော် စောင်းငဲ့ကြည့်လိုက်မိသည်။ စက်ဘီးတစ်စီးနှင့် တို့စိတစ်လုံး တွေ့လိုက်ရသည်။ ညက ကံစမ်းမဲ့ဟောက်၍ ပေးလိုက်သော စက်ဘီးနှင့် အရောင်အတူတူပင် ဖြစ်နေသည်။

“ဒီစက်ဘီးက ညတူန်းက မဲ့ဟောက်လို့ ပေးလိုက်တဲ့ စက်ဘီးနဲ့ အရောင်တူနေပါလား၊ ပုံးထဲက တို့ရော...”

ကျွန်တော့စကား မဆုံးလိုက်ရပါ ထွန်းမြင့်က ကြားဖြတ်ပြောလိုက်သည်။

“ဒီကိစ္စတွေ ပြောချင်လို့ မင်းကို ငါအိမ်တန်းခေါ်လာတာ၊ ဒီလို့ သူငယ်ချင်းရဲ့၊ ဉာက ကံစမ်းမဲလက်မှတ် ငါးရာကျော်ကျော်ပဲ ရောင်းရတာ၊ ငွေတစ်သိန်းကျော်ရဲ့လေးပဲ ရတာ၊ ပထမဆုံးညမှာ ဒီလို့ပဲ ဖြစ်လေ့ရှိတာ၊ ရေခဲသေတ္တာနဲ့ တို့စိတ်ခုခုပေါက်မဲထပါ ကြောင်း ပြရမယ်လေ၊ ဒါကြောင့် တို့ကို ပေါက်မဲထဲ ထည့်ဖောက် ပေးလိုက်ရတာ”

“အဲဒီ တို့က ခု မင်းအိမ်ပေါ်ပြန်ရောက်နေတဲ့ တို့ပဲ မဟုတ်လား”

“တို့တင် ဘယ်ကမလဲ ခုတွေ့တဲ့ စက်ဘီးလဲ ဉာက မဲဖောက်ပေးလိုက်တဲ့ စက်ဘီးပဲလေ”

“ထင်တော့ ထင်သားပဲ၊ တို့တင်ယူတုန်းက သူပြောတဲ့ စကားကြောင့် ငါ စိတ်ဝင်စားပြီး ကြည့်လို့ သူရှုပ်ကို ငါ မှတ်မိနေတာ၊ ငါ တွေ့ဖူးတဲ့ သူဖြစ်နေတယ်၊ အဲဒီ ဦးကျင်လိုင်က ဘယ်သူလဲ”

“ဟုတ်တယ်၊ ဟို မျက်စောင်းထိုးအိမ်က ဦးကျင်လိုင်က၊ စက်ဘီးနဲ့ တို့က ငါ အကြံအဖန် လုပ်ထားတာ၊ ကိုယ့်အတွင်းလူကို မဲဖောက်ပေးလိုက်တာ၊ အဲဒီလို့ မလုပ်ရင် ခုနေတဲ့ အိမ်ထောင်ပြတ်သွားမယ်၊ အဲဒီလို့ အကြံညာက်ကောင်းလို့ ဒီအိမ်ဆောက်ပြီး ဒီလို့နေနိုင်တာ၊ ပြီးတော့ ဉာက ဆိုင်မှာ အမေးခံရတယ်လေ၊ တို့တို့ ရေခဲသေတ္တာတို့ မဲဖောက်တဲ့အထဲ ပါမှာလားတဲ့၊ သူတို့ရှုမှာ တို့ကို မဲဖောက်ပေးလိုက်ပြီးလေ”

“ဒါနဲ့ ပေါင်းအိုးတဲ့ လျှပ်စစ်မီးပူတို့ကရော”

“တို့၏ စက်ဘီးသာ အကြံ့အဖန် လုပ်ထားတာ၊ ကျွန်တဲ့ ပစ္စည်းတွေက တကယ်ပေါက်တဲ့ သူကို ပေးလိုက်တာ၊ ကျိုးဆီ ထည့်ပေးလိုက်တဲ့ သဘောပါ”

“ဒါဆို ဉာက မင်းအတွက် မကျွန်ဘူးပေါ့”

“ပထမဉာက ဒီလိုပါပဲ၊ နောက်နှစ်ည့် ကျွန်သေးတယ်၊ တို့ ပေးလိုက်တဲ့ သတင်းက ခုလောက်ဆို ပျုံနေလောက်ပြီ၊ ဉာနေ မင်းလိုက်ခဲ့ပါပီး၊ လောဘသားတွေအကြောင်း ပိုသိရမယ်၊ ဉာက မင်းအိပ်တာ မတွေ့မိဘူး၊ ပြန်ပြီး အိပ်လိုက်ပီး”

ဉာက ထွန်းမြင့် စိစဉ်သည့် ကံစမ်းမဲကို စိတ်ဝင်စားနေသဖြင့် မအိပ်ဖြစ်ခဲ့ပါ။ အိမ်ပြန်ရောက်ပြီး ခေါင်းချလိုက်သည်နှင့် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။ နေမွန်းတိမ်းစအချိန်မှ ကျွန်တော် အိပ်ရာ မှ နိုးလာသည်။ ရေမိုးချိုးပြီး ထွန်းမြင့်အိမ်ဘက်သို့ ထွက်လာခဲ့သည်။

“သူငယ်ချင်း လိုက်မယ်မဟုတ်လား၊ လာသွားစို့ ဉာနေစာ ငါ ကျွေးမယ်”

ဉာနေ လေးနာရီခန့်တွင် မြို့ထဲရောက်ပြီး ဉာနေစာစားက သည်။ ကျွန်တော်တို့ မရမ်းကုန်းရပ်ကွက် ကျိုက်သုတေသူရားပွဲချေး သို့ ရောက်ချိန်တွင် လူများ စည်ကားစ ပြနေပြီဖြစ်သည်။ ကျိုက် သုတေသူရားရင်ပြင်ပေါ်တက်ပြီး ဘုရားဖူးလိုက်ကြသည်။ ပြီးမှ ဆိုင်ခန်းရှိရာ ရတနာလမ်းဘက်သို့ ပြန်လာကြသည်။ ကျွန်တော်တို့ ဆိုင်ရောက်ချိန်တွင် ယမန်နောက တို့ စက်ဘီးနှင့် ကံစမ်းမဲပေါက် သူများအမည်ကို ကျောက်သင်ပုန်းနှင့် ကြော်ပြာထားသည်ကို တွေ့ရသည်။ ကံစမ်းမဲလက်မှတ်များလည်း စတင်ရောင်းချနေရ

ပြီ ဖြစ်သည်။ ဆိုင်ပေါ်တွင် စက်ဘီး တို့မြို့အပြည့်အစုံ တွေ့ရသည်။ တို့မြို့ကလည်း မနေ့ညက ပုံစံမျိုးမဟုတ်တော့ပေါ့ စက်ဘီးလည်း အရောင်ပြောင်းသွားသည်။ ထွန်းမြင့်၏ အသေးစိတ် ဟာကွက်မရှိ စိစဉ်တတ်ပုံကို ကျွန်းတော် ကျိုတ်၍ ချီးကျူးလိုက်မိသည်။ ထွန်းမြင့် က စကားပြောခွက်ကိုင်ကာ မနေ့ညကအတိုင်း အာဝဇ္ဇန်နှင့်ချင် ဖြင့် ကံစမ်းမဲလက်မှုတ်ရောင်းပါတော့သည်။ ကျွန်းတော်ကိုယ်တိုင် ဝင်ရောက်၍ ကူးညီရောင်းပေးလိုက်သည်။ ပြောတ်ပြီးမိအချိန်ခန့် မှာပင် လက်မှုတ်တစ်ထောင်နှီးပါး ရောင်းချွဲရပြီး ဖြစ်သည်။

“ဒီည် လက်မှုတ်စောင်ရေး အရောင်းတက်လာလို့ တို့၊ ရော့ သေတွားအားလုံး မဲထည့်ဖောက်ပေးပါမယ်၊ ကံစမ်းမဲလက်မှုတ် တစ်စောင်မှ နှစ်ရာတည်းပါ၊ ငါးစောင်မှ တစ်ထောင်တည်းကျတာ ပါ။ အရှင်မတက်မီ ပေါက်မဲကြညာပေးပါမယ်၊ မနေ့ညက တို့ တို့ စက်ဘီးတို့ ရသွားကြတာ အားလုံးလက်တွေ့မြင်ကြပြီးပါပြီ ပွဲတော်ကအပြန် တို့မြို့၊ ရော့သေတွား၊ အောက်စက်တစ်ပါးတည်း သယသွားနိုင်အောင် ကံစမ်းမဲလက်မှုတ် ကြိုတင်ဝယ်ထားကြနော်”

မနေ့ညကထက် ကံစမ်းမဲလက်မှုတ် ပို၍ ရောင်းရသည်။ မဲမဖောက်မီ စာရင်းချုပ်လိုက်စဉ် လက်မှုတ်စောင်ရေး နှစ်ထောင် နှီးပါး ရောင်းလိုက်ရသည်။ ထွန်းမြင့်ပြောချွဲသော လောဘသားများ အကြောင်း ကျွန်းတော် သဘောပေါက်သလို ရှိလာသည်။ အရှင် တက် မဲဖောက်ချိန်တွင် ပရိတ်သတ်များ စုပြုတိုးတွေ့နေကြသည်။ ထမင်းပေါင်းအိုး၊ စတီးထမင်းချိုင့်ကအစ ရော့သေတွား၊ တို့မြို့မီ ပြစက်တို့အားလုံး ပေါက်မဲထဲ ပါသွားသည်။ တစ်ဦးပြီးတစ်ဦး ပေါက်မဲတက်ယူနေကြသည်။ ထွန်းမြင့်ကို ကျွန်းတော် လုမ်းကြည့်

လိုက်သည်။ ထွန်းမြင့်က ကျွန်တော်ကို သူ့လက်မထောင်ပြရင်:  
ပြုးပြသည်။ လောဘသားတွေ တွေ့တယ်မဟုတ်လားဟု ပြောနေ  
သယောင်ပင်။ ကိစ္စအားလုံးပြီးစီး၍ ကျွန်တော်တို့ အိမ်ပြန်ရောက်  
ချိန်သည် နှင်က ခုနစ်နာရီကျော်ခဲ့ပြီ ဖြစ်သည်။

“သူ့ငယ်ချင်း အိမ်လိုက်ခဲ့ပြီး၊ ငါ မင်းကို ပြစ်ရာရှိတယ်  
အိမ်မှာပဲ လက်ဖက်ရည်သောက်ရင်း စကားပြောကြတာပေါ့”

ထွန်းမြင့်အိမ်ပေါ်ရောက်သည်နှင့် ညျှော်ခန်းထဲ ကျွန်တော်  
လုမ်းကြည့်လိုက်သည်။ အရှက်မတက်မိက ပွဲရွေးထဲ ကံစမ်းမဲပစ္စည်း  
အဖြစ် ပေးလိုက်သော တီးပြီး ရော့သော်ဗျာ၊ စက်ဘီးတို့ကို တွေ့လိုက်  
ရသည်။

“မင်း ငါကို ပြစ်ရာရှိတယ်ဆိုတာ ဒီပစ္စည်းတွေ ပြဖို့မဟုတ်  
လား”

“အေး ဟုတ်တယ်၊ ကျွန်တဲ့ တန်ဖိုးသိပ်မကြီးတဲ့ ပစ္စည်းတွေပဲ  
ပေါက်မဲထည့်ပြီး အမှုန်ပေးခဲ့တာ၊ ဒီတန်ဖိုးကြီးပစ္စည်းတွေကိုတော့  
ကိုယ့်အတွင်းလွှဲကို အလံရှုံးလုပ်ပြီး ပေးရတာပေါ့၊ ဒါပေမယ့်  
တစ်ညန့်တစ်ည် ပစ္စည်းမတူ လူမထပ်ဖို့တော့ သတိထားရမယ်။  
ကိုယ့်ညာတာ ပရိတ်သတ် မရိပ်မိဖို့ အရေးကြီးတယ်။ ဒီည် နောက်  
ဆုံးညာပဲ ကံစမ်းမဲလက်မှတ် ပို့ရောင်းရမယ်၊ မင်း လိုက်ပိုးမလား”

“မလိုက်တော့ပါဘူး၊ က က ငါ ပြန်လိုက်ပိုးမယ်”

“နော်းလေ၊ လက်ဖက်ရည်တစ်ခွက်တော့ သောက်သွားပိုး  
ကွာ”

“မသောက်တော့ပါဘူး”

သူ့သုတေသနတိုက်မည့် လက်ဖက်ရည်တစ်ခွက်ကိုပင် ကျွန်တော်  
မသောက်ဖြစ်ခဲ့ပါ။ ထွန်းမြင့်ကို နှိတ်ဆက်ပြီး ကျွန်တော် ပြန်လာ  
ခဲ့သည်။ သူ့သုတေသနတို့များရှာပုံကို ဘဝင်မကျလှသော်လည်း  
ကျွန်တော် မတားဖြစ်ခဲ့ပါ။ မတားသာခဲ့ပါ။

ကျွန်တော့ညီမများနှင့် နောက်ထပ်သုံးရက်သာ နေထိုင်  
လည်ပတ်ခဲ့ရသည်။ ခွင့်ရက်စော်၍ ရန်ကုန်ပြန်လာခဲ့ရသည်။ အပြန်  
ခရီးရထားပေါ်ဝယ် ပွဲစေးများတွင် ကံစမ်းမဲလက်မှတ်ရောင်းပြီး  
စီးပွားဖြစ်နေသည့် ငယ်သူ့သုတေသနတို့မြင့်အကြောင်းများ  
ကျွန်တော် တွေးနေမိသည်။ လောဘသားများရှိနေသရွှေ့ ထွန်းမြင့်  
လို လူမျိုးရှိနော်းမည်သာ ဖြစ်သည်။ လောဘကြောင့် အလိမ်  
အညာခံနေရသည်ကိုပင် သတိထားစဉ်းစားမိကြမည် မထင်ပါ။  
နောက်သုံးလေးနှစ်အတွင်း မော်လမြိုင်တစ်ခေါက်ပြန်ရောက်လျှင်  
ကျွန်တော်သူ့သုတေသနတို့မြင့် နောက်ထပ်တိုက်သစ်တစ်လုံး  
ထပ်မံ ပိုင်ဆိုင်နေလောက်ပြီ ထင်ရသည်။ ။



## “ဘဝည့်မဲလေးဓားသည့် ၁၀၁နာ”

ကျွန်တော်တို့ သူငယ်ချင်းနှစ်ဦးအတူတူစီးလာသော ဘတ်စုံ  
ကား ပန်းဆိုးတန်မှတ်တိုင်အရောက်တွင် ခနီးသည်များ စုပြုတိုးရွှေ့  
တက်လာကြသည်။ မဲ့ဆင်းချိန်ဖြစ်၍ လူကျပ်လှသည်။ ပန်းဆိုးတန်း  
မှတ်တိုင်မှ သာကေတဘက်သို့ ကားပြုနာထွက်တွင် နံဘေးမှ  
ကျွန်တော်သူငယ်ချင်းက မသိမသာ လက်ကုတ်၍ ရွှေ့တွင် ရပ်နေ  
သော အမျိုးသမီးကို ကြည့်ရန် အချက်ပြလိုက်သည်။ ကျွန်တော်  
တို့ရွှေ့တွင် မတ်တပ်ရပ်နေသော အမျိုးသမီးကို ကျွန်တော် ကြည့်  
လိုက်မိသည်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က ထိုင်ခုံရ၍  
ထိုင်လျက်သား စီးလာကြသည်။ ရွှေ့တည့်တည့်မှ အမျိုးသမီးက  
ထိုင်ခုံမရဘဲ အမျိုးပေါ်မှ လက်ကိုင်တန်းကိုကိုင်ကာ မတ်တပ်ရပ်စီး  
လာသည်။ ခေတ်ပေါ် ရှင်းဘောင်းဘီတို့တို့ကို ခါးပေါ်တင်ရှု ဝတ်  
ထားသည်။ သူမဝဝတ်ထားသော ရှင်းဘောင်းဘီမှာ အောက်သို့  
လျှောက္ခန်းပြီး ခါးပေါ်တင်ရှုသာ ရှိနေသည်။ သူမ ချက်ပင်ပေါ်  
နေသည်ကို တွေ့လိုက်ရသည်။ ယိုသူမရှုက် မြင်သူရှုက်ပုံစံ ဖြစ်နေ

သည်။ သူမဆီးပေါ်အထိ ဘေးဘိုက လျှောကျနေသည်။ အပေါ်  
လက်တန်းကို ကိုင်ထားရသဖြင့် ဝတ်ထားသော လည်ဟိုက်အကျိုး  
တို့နှစ်က အပေါ်သို့ ထောင်နေ၍ သူမ ချက်တိုင်ပေါ်နေခြင်း  
ဖြစ် သည်။ သူမ သတိထားမဟန် မတူပါ။ သူမအကျိုးမှာလည်း  
လည်ပင်းနေရာလိုသည်ထက် ပိုဟိုက်နေသဖြင့် အတွင်းခံအကျိုးကို  
ပင် တွေ့နေရသည်။

သူမ ခါးကိုကြည့်ပြီး မျက်နှာကို လျမ်းကြည့်လိုက်မိသည်။  
အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိမည်ထင်ရသည်။ ဆံပင်ပုံစံက  
ကိုရီးယားမင်းသမီး အီမိုးဆံပင်ပုံစံမျိုး ညွှန်ထားသည်။ နိုညီရောင်  
ဆေးဆိုးထားသည်ကို တွေ့ရသည်။ သတိထားကြည့်လိုက်မှ  
ကျွန်တော် တွေ့ဖူးသော မျက်နှာဖြစ်နေသည်။ လူကြီးပိုပို မျက်နှာ  
လွှဲ၍ သူမပုံရိပ်ကို တွေးနေမိသည်။ ရင်းရင်းနှီးနှီး တွေ့ဖူးသော  
မျက်နှာဖြစ်၍ ကျွန်တော် တွေးနေမိသည်။ သို့သော် တွေး၍ မရခဲ့  
ပါ။ ကျွန်တော် တိုးစီးလာသော ရန်ကုန်-သန်လျင်ဘတ်ကား၊  
သာကေတဘက်ဆင်းရန် ဓန္တုလတ်တားပေါ် ရောက်လာသည်။  
ဓန္တုလတ်တားပေါ်မှ ဆင်းပြီး ယမှုနာလမ်းမကြီးအတိုင်း ရှုခင်းသာ  
ဘက်သို့ ခရီးဆက်လာသည်။ မန်ပြုမှတ်တိုင်အရောက်တွင် သူမ  
က လူလွှတ်ရာဘက်သို့ ကပ္ပါကယာ အတင်းတိုးရွှေ့ပြီး ကျွန်တော်  
တို့ရှုံးမှ တစ်ဘက်သို့ လှည့်သွားသည်။ ထိုစဉ် ကားစပယာတံ  
မှ အသံများ ကြားလိုက်ရသည်။

“ကျောင်းရှု့၊ မီးသွေးဆိုင်၊ ငါးကွွဲမှတ်တိုင်ပါလား၊  
မှတ်တိုင်ပါရင် ကြိုပြောပါ”

ငါးကွွဲပါတယ်ဟု သူမ ပြောသံကိုလည်း ကြားလိုက်ရ  
သည်။ တံခါးပေါက်ဘက်သို့ သူမအသွားတွင် ကျွန်တော် သူမ

နောက်ကျကို လျမ်းကြည့်လိုက်မိသည်။ သူမဝဝတ်ထားသော တိရှိ  
တိနှိန်က ခါးပေါ်နေသည်ကို မဖွဲ့ထားနိုင်ပါ။ ဘောင်းသီကလည်း  
အောက်ဘက်သို့ လျောကျနေသဖြင့် အတွင်းခံဘောင်းသီအပေါ်စု  
ကိုပင် လျမ်းမြင်လိုက်ရသည်။

“ဘယ်လိုလဲ သူငယ်ချင်း၊ ငါပြေတာ မင်းမြင်တယ် မဟုတ်  
လား”

“သူခါးကို မြင်ရုံမကဘူး၊ အဲဒီမိန်းကလေး မျက်နှာကို ငါ  
မြင်ဖူးခဲ့တာ၊ ရင်းရင်းနှီးနှီးတွေ့ဖူးတဲ့ မျက်နှာပဲ၊ ဒါပေမယ့် တွေးလို  
မရဘူး ဖြစ်နေတယ်”

“မင်ကလဲ ဒီလောက်မှတ်ဉာဏ်တွေ ပျက်ယွင်းနေပြီလား၊  
အဲဒီမိန်းကလေးဟာ ငယ်ငယ်က မင်း စာပြေပေးခဲ့တဲ့ လှလှကြည်  
လေ၊ ကိုတင်တင်း၊ မအေးကြည့်တို့ သမီးလေ”

“ဟာ ဟုတ်တာပေါ့၊ မင်း ပြောမှ အမှတ်ရတော့တယ်၊  
ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ပြောင်းလဲသွားပါလိမ့်။ အဲ့အော့  
ကောင်းလိုက်တာ၊ မြင်ဖူးတဲ့ မျက်နှာမျိုး ကြည့်မိခဲ့တာ၊ လှလှကြည်  
မှန်း ထင်ကို မထင်ခဲ့ဘူး”

“မဆန်းပါဘူးကွာ၊ ဒီခေတ်မိန်းကလေးတွေ ခုလို ပုံစမျိုးဝတ်  
တာ ဖိုးနေပြီ”

“မဟုတ်သေးဘူး သူငယ်ချင်း၊ ငါက လှလှကြည့်နဲ့ နီးနီး  
ကပ်ကပ်နေခဲ့တာ၊ ဒီကောင်မလေးအကြောင်း ကောင်းကောင်းသိ  
တာပေါ့၊ ဒီလောက် လုံခြုံမှုမရှိတဲ့ အဝတ်အစားမျိုး ဝတ်လိမ့်မယ်  
လို့ လုံးဝမထင်မိခဲ့ဘူး”

“ဘာလို့ မထင်ခဲ့တာလဲ။ ဒီကောင်မလေးအကြောင်း ငါ  
လည်း သိတာပဲ၊ နောက်တော့မင်းကို ပြောပြုမယ်။ ခုတော့ သူ  
ငယ်ငယ်က မင်းသိခဲ့တဲ့ပုံစံ ငါကို အရင်ပြောပြီးကွာ”

“သူအဖော် ကိုတင်ဝင်းနဲ့ ငါနဲ့က ဌာနတစ်ခုတည်းမှာအတူတူ  
တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ ဌာနကပေးတဲ့ လိုင်းခန်းမှာ အခန်း  
ချင်း ကပ်ရက်နေခဲ့ကြတာ။ အဲဒီတိန်းက ဒီကောင်မလေး ရှုစ်တန်း  
ပဲ ရှိသေးတာ၊ သချာနဲ့ အက်လိပ်စာ ငါက စာပြေပေးခဲ့ရတာ၊ အဲဒီ  
တိန်းကတော့ . . .”

လူလှကြည်အတိတ်ကအကြောင်းကို ကျွန်တော့သူငယ်ချင်း  
အား စီကာပတ်ကုံး ပြောလိုက်သည်။

\* \* \*

တန်္တန်နှေးရှုံးပိတ်ရက်တစ်ရက်၊ ကျွန်တော့ ခြေရင်းခန်း  
ကိုတင်ဝင်းတို့ မိသားစုစကားသံများ ကြားလိုက်ရသည်။

“ဒီအကျိုး သမီး မဝတ်ခဲ့ဘူး အမေ၊ လည်ပင်းက သိပ်ပြီး  
ဟိုက်နေတာပဲ”

“လာမယ့်နှစ် ကိုးတန်းတက်တော့မယ့်သူက ဒီအကျိုးမဝတ်ရဲ  
ဘူးလား၊ သမီးက ခေတ်မဖို့လိုက်တာ”

“ခေတ်မိတာ မမိတာနဲ့ မဆိုင်ပါဘူး ဖေမေရယ်၊ လည်ပင်း  
နေရာ သိပ်ဟိုက်နေလို့ သမီး မဝတ်ခဲ့တာပါ”

“ခက်တော့တာပဲ၊ ဘူးရမှာမို့ သမီးကို ဒီအကျိုးဝတ်ခိုင်းရတာ၊  
ပြီးတော့ ဒီအကျိုးနဲ့လိုက်မယ့်စကတ်ထဘီလဲ ထုတ်ပေးထားတယ်။  
ဖေမေပေးတဲ့အကျိုးနဲ့စကတ်ထဘီကိုပံ့ပိုးပါ သမီးရယ်”

“ဒီအကျိုဝင်ပြီး သမီးမှန်ထဲကြည့်ပြီးပြီ၊ သမီးမဝတ်ရဲဘူး  
မေမေ၊ အကျိုတော့လပြီးဝတ်ပါရစေ မေမေရယ်နော်”

“က က ဒါဆိုလဲ သမီးသဘောပဲ၊ ကြိုက်တဲ့အကျိုသာဝတ်  
ပေတော့ ကပါ မေမေပဲရွှေးပေးပါမယ်၊ ရော့ ဒီအကျိုကိုပဲဝတ်တော့”

“ဒီအကျိုတော့ သမီးဝတ်ရဲပါတယ်”

“က က ဒါဆိုလဲ စကတ်ထဘိဝတ်လိုက်ဦး၊ စကတ်ထဘိက  
အသစ်ချုပ်ထားတာ”

“ဟာ ဒီမှာကြည့်ပါဦး၊ မေမေစကတ်ထဘိက ဒီလောက်  
ကျုပ်နေတာ၊ ပြီးတော့ ဘေးဘက်မှာလည်း ခွဲထားသေးတယ်၊ ဒီ  
လောက်ကျုပ်နေရင် သမီး မဝတ်ချင်ဘူး မေမေ”

“လုပ်ပြန်ပြီ၊ ဘာဖြစ်လို့ မဝတ်ရဲဖြစ်ပြန်တာလဲ”

“သိပ်ကျုပ်နေတော့ တင်သားတွေက ပိုပြီး ပေါ်နေတာပေါ့”

“သမီးက တင်သားပြည့်သူပဲ၊ မိန်းကလေးက တင်သားရှိမှု  
လှတာ၊ ယောက်ဗျားမှာ ရင်၊ မိန်းမမှာ တင်လို့ဆို စကားရှိတယ်၊  
တင်သားပေါ်တော့ သမီးအလှလည်း ပေါ်တာပေါ့ သမီးရယ်”

“မဟုတ်ဘူး မေမေ၊ တင်သားတွေ တင်းတင်းရင်းရင်း ပုံပေါ်  
နေရုံမကဘူး မေမေစကတ်ထဘိက အသားပျော့တော့ အတွင်းခံ  
ဘောင်းဘီပုံလည် ပေါ်နေတာ၊ လမ်းသွားရင် ယောက်ဗျားလေးတွေ  
ထိုင်းကြည့်ကြည့်ကြတော့ သမီး ရှုက်တယ်။ ဒီစကတ်ထဘိလည်း  
သမီး မဝတ်ပါရစေနဲ့ မေမေရယ်”

“မလိုချင်ဘူး၊ သိပ်ပြီး ချေးထူတာပဲ၊ အကျိုလည်ပင်းဟိုက  
တာ မဝတ်ရဲဘူးဆိုလိုလည်း ဝတ်ပြီးပြီ၊ ခုတစ်ခါ စကတ်ထဘိကျုပ်  
လို့ မဝတ်ချင်ပြန်ဘူးဆိုတော့”

“သမီးမှ မဝတ်ရတာ မေမေရယ်”

တစ်ဘက်ခန်းမှ ကြားနေရသော အသံများကြောင့် ကျွန်တော် မနေသာတော့ပါ၊ ကိုတင်ငံးတို့ အခန်းဘက်သို့ ကူးသွားလိုက် သည်။

“မအေးကြည်ရယ်၊ ကလေးမဝတ်ရတာ ဘာလို့ နွတ်အတင်း ဝတ်ခိုင်းနေရတာလဲ”

“မဟုတ်ဘူး ကိုစိုးအောင်ရဲ့ မဂ်လာဆောင်သွားမှာမို့ တစ်ခါတလေ ဝတ်ခိုင်းမိတာပါ၊ အောက်ထပ်က သူ့အဖော်တွေ လည်း မဂ်လာဆောင်သွားကြမှာ၊ သူ့အဖော်တွေလည်း စကတ်ထဘီ တွေပဲ ဝတ်ကြတာ”

“ဒါတော့ ဒါပေါ့ပျား၊ စကတ်ထဘီဝတ်မှ လှတာမဟုတ်ပါ ဘူး ကျွန်တော့ တပည့်မက လှပြီးသားပါပျား”

“ကောင်းပါပြီရှင်၊ သမီးရေ အောက်ထပ်မှာ သမီး သူငယ်ချင်း တွေ စောင့်နေလောက်ပြီ”

“ကျေးဇူးလေပဲ ဦး နှီးမဟုတ်ရင် မေမေနဲ့ မလွယ်ဘူး၊ စကတ်ထဘီပဲ အတင်းဝတ်ခိုင်းနေတာ ဦး ပိုင်းပြောပေးလို့ မေမေ လက်လျှော့သွားတာ”

လှလှကြည်က သူကြိုက်သော အဝတ်ကို ဝတ်ပြီး မဂ်လာ ဆောင်သွားရန် ထွက်သွားသည်။ လှလှကြည် ထွက်သွားပြီးမှ မအေးကြည်ကို ကျွန်တော် ပြောလိုက်သည်။

“မအေးကြည် သမီးက အဝတ်အစားဝတ်တာ ခေတ်မဆန် ဘူး နှီးနှီးယဉ်ယဉ်ပဲ ဝတ်တတ်တာ၊ အခု သူဝတ်ထားတဲ့ ချိတ်ထဘီ လည်း မဂ်လာဆောင်ပွဲမျိုးနဲ့ လိုက်ဖက်ပါတယ်ပျား၊ ကြည့်လို့လှသားပဲလေ”

“ကပါ ကိုယ်တပည့်ဘက်ပဲ လိုက်ပြောမနေပါနဲ့၊ မဂ်လာ ဆောင်မှာ ဝတ်ဖို့ သူရဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ကျွန်မ ချုပ်ပေးထားခဲ့တာ၊ သူငယ်ချင်းတွေနဲ့ ဆင်တူဝတ်နိုင်အောင်လို ပါ”

“လှလှကြည် အဝတ်အစားအသစ်အဆန်း မမက်တာ ခင်ဗျားတို့ ကျေးဇူးတင်ရမယ်၊ နှီးမဟုတ်ရင် မလွယ်ဘူး ပြီးတော့ ဒီလမ်းထဲမှာ ကြောကြောကြောကြော၊ သိမ်မွေ့တယ်၊ ဆံပင်ရှုည်ရှုည်နဲ့ဆို ပြီး လူတိုင်းက ချီးမွမ်းနေကြတာ၊ စိတ်ဓာတ်မှန်နေတဲ့ ကလေးကို လမ်းကြောင်းမမှားစေချင်ပါနဲ့ပျား”

“အင်း ကိုစိုးအောင် ပြောတာလဲ ဟုတ်သလိုပဲ”

“ဟုတ်သလို မဟုတ်ဘူး၊ ဟုတ်ကို ဟုတ်တာ၊ သူနောက်ကွယ် မှာမို့ ပြောတာ၊ ဒီလို စိတ်ထားလေးရှိနေတာ ချီးမွမ်းရမှာ၊ လှလှကြည် က လှပြီးသားပါ”

“မအောတူ သမီးပဲ၊ ဒီလောက်တော့ ရှုမှာပေါ့”

ကျွန်တော် လေ့လာ၍ သိရသူ လှလှကြည်လေးမှာ အရှက် အကြောက်ကြီးသူလည်း ဖြစ်သည်။ ယနေ့ခေတ်မိန်းကလေးများသို့ ကိုယ်ကျပ်စကတ်ထဘီ ဝတ်လေ့မရှိပါ၊ လက်ပြတ်ဂျိုင်းပေါ်အကျိုး လည်ဟိုက်အကျိုးများ၊ ဝတ်သည်ကိုလည်း မတွေ့ရပါ၊ မခင်ဖြစ်သူ မအေးကြည်က သမီးကို ခေတ်မိစွာ ဝတ်စေချင်သည်။ အခြား မိန်းကလေးများနည်းတူ ခေတ်ပေါ်တိရှုပ်တိတိအကျိုး၊ ကိုယ်ကျပ် စကတ်ထဘီများ၊ သမီးကို ဝတ်စေချင်သည်။ သမီးကို လှစေချင် သည်၊ သို့သော် လှလှကြည်က မိခင်စိတ်ထားနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ မိခင်ဝတ်စေချင်သော အကျိုးထဘီများကို သူမကြိုက်

ပါ ရှည်လျားနက်မျှောင်နေသော သူ့ဆံပင်ကိုလည်း အမြတ်တန္ထုံး ရှိသူ ဖြစ်သည်။ ဘာသာတရားလည်း ကိုင်းရှိုင်းသူဖြစ်ပြီး ဝါတွင်း ကာလ ရပ်ကွက်ရှိ ဝတ်ရွှေတ်အသင်းနှင့်အတူ လိုက်၍ ဝတ်ရွှေတ် သည်ကိုလည်း တွေ့ရသည်။ ဥပုသံရက်များတွင် လှလှကြည်ကို ယောဂါရောင်ဝတ်စုံလေးနှင့် တွေ့ရတတ်သည်။

ဤသို့ဖြင့် လှလှကြည် ဆယ်တန်းကောင်းသူဖြစ်လာသည်။ ကောင်းနှင့်အိမ်၊ အိမ်နှင့်ကောင်းဖြင့်သာ အချိန်ကုန်နေတော့သည်။ ဘာသာစုံကျူးရှင် မတက်နိုင်၍ အင်းလိပ်စာနှင့် သချာ ဘာသာကိုသာ ကျူးရှင်ယူသည်ဟု သိရသည်။ သည်ကြားထဲ မရှင်း မလင်းသည့်အချက်များပေါ်လာက ကျွန်တော့ကို လာမေးတတ်သည်။ ကျွန်တော်ကလည်း တတ်သမျှ မှတ်သမျှ သင်ကြားပြသပေးရသည်။ သူကလည်း လိုလိုလားလား စာကို ကြိုးစားကျက်မှတ်သင်ယူသည်။ စာမေးပွဲနဲ့ကပ်လာ၍ ညဉ်နက်သည်အထိ စာကျက်နေသည့်အသံ ကြားနေရသည်။ စာမေးပွဲကြိုးတွင်လည်း ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။ စာမေးပွဲကြိုး ဖြေဆိုပြီးစီးသွားပြီဖြစ်၍ စာမေးရန်အကြောင်းမရှိတော့သဖြင့် လှလှကြည် ကျွန်တော့အိမ်သို့ ရောက်မလာတော့ပါ။ လှလှကြည်အောက်က မောင်ငယ်နှစ်ယောက်လည်း စာမေးပွဲအောင်ကြသည်။

ဆယ်တန်းအောင်စာရင်းထွက်သောနှေ့တွင် လှလှကြည် ရောက်လာသည်။ သူ့လက်ထဲတွင် မူန့်ထုပ်နှစ်ထုပ် ပါလာသည်။

“သမီး ဆယ်တန်းအောင်လို့ ဦးကို လာကန်တော့တာ”

“ဟုတ်လား ဝမ်းသာစရာပေါ်ကွယ်၊ ဂုဏ်ထူးတွေရောပါသေးလား”

“ဂုဏ်ထူးမပါဘူး၊ နှစ်ချင်းပေါက်အောင်တာကိုပဲ သမီးဝမ်း သာလုပါပြီ၊ ပြောပြောဆိုဆို လှလှကြည်က ကျွန်တော့ကို ထိုင် ကန်တော့သည်”

“သမီး နှစ်ချင်းပေါက်အောင်တာ ဦးရဲ့ ကျေးဇူးလဲ ပါပါ တယ်”

“သမီးကိုယ်တိုင် ကြိုးစားလို့ အောင်တာပါ တက္ကသိုလ်ဆက် တက်ပေါ့ သမီး ဘယ်လိုအုံးဖြတ်ထားလဲ”

“သမီးအောက်မှာ မောင်လေးနှစ်ယောက်ရှိသေးတယ်၊ သူတို့ အတွက်လည်း ကျောင်းစရိတ် ရှိသေးတယ်၊ သူတို့အတွက်လည်း ကျောင်းစရိတ် ရှိသေးတယ်။ ဖေဖေ မေမေတို့ကို အားနာတယ်။ အလုပ်တစ်ခုခုလုပ်ပြီး အဝေးသင်ပဲ တက်တော့မယ်လို့ ဆုံးဖြတ် ထားတယ်။”

“မိဘတွေနဲ့ တိုင်ပင်လိုက်ပါပြီးကွယ်။

ကျွန်တော့ကို ကန်တော့ပြီး လှလှကြည် ပြန်သွားသည်။ သူမ ၏ စိတ်ဓာတ်ကို ကြိုတ်၍ ချီးမှုများနေမိသည်။ မိဘမောင်နှုမအပေါ် လွန်စွာသိတတ်သူ ဖြစ်သည်။ ဒီမိန်းကလေး တစ်နေ့တွင် ကြီးပွား တိုးတက်မည်ဟု ကျွန်တော် ယုံကြည်နေမိသည်။

လေဘာကတ်ပြုလုပ်ခြင်း၊ ဓာတ်ပုံရှိက်ခြင်း၊ ထောက်ခံချက် များ ပြုလုပ်ခြင်းစသည့် အလုပ်လျောက်လွှာကိစ္စများဖြင့် လှလှကြည် တစ်ယောက် အလုပ်ရှုပ်နေကြောင်း သိရသည်။ သတင်းစာ၊ စာ စောင်များတွင် အလုပ်လျောက်လွှာကြိုးပြုတွေ၊ လျှင် အပြေး အလွှား သွားရောက်လျောက်လွှာတင်တော့သည်။ နောက်တစ်လ ခန့်အကြား ကုမ္ပဏီတစ်ခုတွင် အရောင်းစာရေး အလုပ်ရရှိကြောင်း သိရသည်။

“ဒါ ကုမ္ပဏီဝတ်စုတဲ့ ကြည့်ပါရှိး မေမေ”

“သမီးနဲ့ သိပ်ကြည့်လိုကောင်းတာပဲ၊ ဘာဖြစ်လိုလဲ သမီး”

“ဒီလိုဝတ်စုမျိုး ဝတ်ရမယ်မှန်နဲ့သိရင် ဒီအလုပ် သမီး မလုပ်တော့ပါဘူး၊ လက်မှတ်ထိုး ဝန်ခံကတိတွေလုပ်ပြီးမှ သိရတာ၊ သမီးက စကတ်မှ မဝတ်ချင်တာ”

“သူ့ဆန်တဲ့ ရဲမှ ဆိုသလိုပေါ့ ငါသမီးက လျပြီးသားပါ ခုံမှ ခေတ်မိသွားတော့တယ်။ အလုပ်တစ်ခုရဖို့ လွှယ်တာမှတ်လို့၊ ဒီဝတ်စု သမီးနဲ့ လိုက်ပါတယ်။ ဒီကုမ္ပဏီမှာပဲ လုပ်ပါ သမီးရယ်၊ မေမေတော့ သဘောကျေတယ်”

“မေမေက သဘောကျေနော၊ သမီးကတော့ ဒီစကတ်တို့တို့ဝတ်ပြီး ကားဂိတ် ဘယ်လိုသွားရမယ် မသိဘူး”

“စကားရှည်မနေနဲ့တော့ အမေက ကြည့်လိုကောင်းပါတယ် လို့ ပြောနေတာ ဘာဖြစ်လို့ ကလန်ကဆန် ပြောနေရတာလဲ ကဲက အလုပ်သွားမှာသာ သွားတော့၊ အမေနှင့် သမီး စကားသံများကြား ရပြီး လူလှကြည် ထွက်သွားသည်ကို ကျွန်တော် လုမ်းမြှင်လိုက်ရ သည်။ အပေါ် အကျိုးလက်ပြတ်ခရမ်းရောင်၊ အောက်က ခေတ်ပေါ် ထမီစကတ်ဒုးဖုးရုံးအကျိုးနှင့် အရောင်တူဝမ်းဆက်ဝတ်ထားပြီး မျက်နှာမကြည်မသာဖြင့် အလုပ်သွားသည်ကို မြင်လိုက်ရသည်။ လူလှကြည်က ဤအဝတ်အစားမျိုး မဝတ်ချင်မှန်း ကျွန်တော် သိသည်။ မိခင်၏ စကားကို မဖယ်ရှားလို၍သာ ကြိတ်မြှတ်သည်းခံပြီး ဝတ်နေရခြင်းဖြစ်ကြောင်း ကျွန်တော် ခန့်မှန်းမိသည်။

နောက်တစ်နေ့ နံနက် အလုပ်သွားချိန်တွင် လူလှကြည် ယမန်နေ့က ဝတ်စုကို ဝတ်ဆင်ထားခြင်း မရှိကြောင်း သတိထားမိ လိုက်သည်။ ကျွန်တော် လုမ်းမေးကြည့်လိုက်သည်။

“သမီး အလုပ်သွားတော့မလား”

“**ဧည့် ဟုတ်ကဲ ဦး**”

“မနေ့က ကုမ္ပဏီဝတ်စုဝတ်တာလဲ မတွေ့ရပါလား”

“ဖယ်ရှု မလာသေးဘူး ဦးချေ စကတ်ထဘီကျပ်ကျပ် တိုန့်န့်နဲ့ ဘတ်စိကားစီးရတာ မလွယ်ဘူး ဦးချေ ကုမ္ပဏီကျမှုပဲလည်း ဝတ်တော့မယ်”

“**ဧည့် ဟုတ်လား ကဲက သွားတော့**”

“**ဟုတ်ကဲ ဦး**”

ပထမတစ်ပတ်ခန့်တွင် လှလှကြည် အလုပ်သွား အလုပ်ပြန်ကုမ္ပဏီဝတ်စုဝတ် မဝတ်ခဲ့ပါ။ နောက်ပိုင်း ကုမ္ပဏီမှ ဖယ်ရှုကား လာကြိုသည်။ ဖယ်ရှုကားကို သတ်မှတ်ဝတ်စုဝတ်ဆင်ထားမှ စီးခွင့်ရှိသည်ဟု သိရသည်။ ဖယ်ရှုကား လာကြိုသည့်နေ့မှစ၍ လှလှကြည်ကုမ္ပဏီဝတ်စုဝတ်ဖြင့်သာ အလုပ်သွားသည်ကို တွေ့ရသည်။ လည်ပင်းတွင်လည်း ဝန်ထမ်းကတ်ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။ ညနေအလုပ်မှ ပြန်လာစဉ်လည်း ထိုဝတ်စုနှင့်ပင် ဖြစ်သည်။ လှလှကြည် ထိုဝတ်စုနှင့် နေသားကျသွားပုံ ရသည်။ ဝတ်စုကိစ္စမိခင်နှင့် စကားများသံ မကြားရတော့ပါ။ ရသမျှလစာ မိဘကို အကုန်အပ်သည်ဟု သိရသည်။ ယခု လှလှကြည် အဝေးသင် ပထမနှစ်စာမေးပွဲပင် ဖြေဆိုပြီးခဲ့ပြီ ဖြစ်သည်။ အလုပ်တစ်ဖက်နှင့် စာကြိုးစားပြီး မိဘကို ကူညီနေသူမျိုး ကျွန်တော် သူမ စိတ်ထားကို လေးစားချီးမွမ်းနေမိသည်။ လှလှကြည် အဝေးသင်တဲ့သို့လည်း ဒုတိယနှစ်အရောက်တွင် ကျွန်တော်လည်း တစ်ဆင့်တိုးရာထူးပြင့် နယ်ဘက်သို့ ပြောင်းချွေရသည်။ မိသားစုများပါ ကျွန်တော်နှင့်အတူ

လိုက်ပါပြောင်းရွှေလာသည်။ ထိုအချိန်မှစ၍ လူလျကြည်တိန္တ့  
အနေဝေးခဲ့သည်။ နယ်များတွင် လူညွှေလည်တာဝန်ထမ်းဆောင်ခဲ့  
သည်မှာ ခြားကြုံတော်မျှ ကြောခဲ့သည်။ အသက်ခြားကြုံတော်ဆယ်  
ပြည့် ပင်စင်ယူခါနီးမှ ရန်ကုန်သို့ ပြန်လည်ပြောင်းရွှေလာခဲ့ရ  
သည်။ ယခု ကျွန်ုတ်တော် အငြိမ်းစားယူခဲ့သည်မှာ သုံးနှစ်ကြော်ပင်  
ရှိခဲ့ပြီ ဖြစ်သည်။ ယခင်က အခန်းချင်းက်ရက် ကိုတင်ဝင်းတို့  
မိသားစုနှင့်လည်း ပြန်လည်ဆုံးဆည်းခြင်း မရှိတော့ပါ။ ကိုတင်ဝင်း  
တို့ မိသားစုအကြောင်း မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေခဲ့ပြီ။

\* \* \*

“လူလျကြည်ကို ခုလို ပုံစံမျိုးနဲ့ တွေ့လိုက်ရတော့ ငါသိပ်ကို  
အဲ့ပြုမိတယ်ကွာ”

“မင်း ပြောပြေခဲ့တဲ့အတိုင်းဆိုရင်တော့ မင်း အဲ့ပြုမယ်ဆို  
လည်း အဲ့ပြုစရာပဲ”

“ဒီလောက် ကိုယ့်ဆံပင်ကို မြတ်နီးတဲ့ မိန်းကလေးက ဆံပင်  
တွေ ညျပ်ပစ်တယ်။ ဒီမိမိပုံစံဆိုလား ညျပ်ထားပြီးတော့ အရောင်  
လည်း ဆိုးထားလိုက်သေးတယ်။ အမိကကျတာကတော့ ခါးတင်  
ကောင်းဘီ နဲ့ လည်ဟိုက်အကျိုးပဲ။ သူငယ်ငယ်က ဘယ်တော့မှု  
မဝတ်ခဲ့တဲ့ မဝတ်ရဲခဲ့တဲ့ အကျိုးပဲစံ ဝတ်ထားတယ်။ ဘယ်လိုကြောင့်  
ဒီလောက် ပြောင်းလဲသွားတာလည်း ငါ မစဉ်းစားတတ်တော့ဘူး”

စကားပြောရင်း တံခါးဝအနီးရောက်နေသော သူမကို လျမ်း  
ကြည့်လိုက်မိသည်။ ဆင်းမည့်မှတ်တိုင်ဝေးသေးသော်လည်း  
ကျွန်ုတ်တို့ကို ရှောင်လိုဟန်တူ၍ အတွင်းဘက်မှ တံခါးဝအနီး  
သို့ သွားရောက်နေရာယဉ်ထားသည်။

“မင်းက မတွေးတတ်ပေမယ့် ငါကတော့ တွေးမိတယ်။ ဒီ  
ကောင်မလေး ခုလို ပြောင်းလဲသွားတာ သူ့အမေအကြောင်းလို  
ငါထင်တယ်၊ ပြီးတော့ သူကျင်လည်နေတဲ့ ပတ်ဝန်းကျင်ပေါ်လည်း  
မူတည်တယ် ထင်တယ်”

“အံမယ် မင်းက လှုလှုကြည်အကြောင်း တယ် သိနေပါလား”

“သိဆို ငါလဲ မင်းလိုပဲ သူတို့မိသားစုနဲ့ နီးနီးကပ်ကပ် နေခဲ့  
ရတာကွဲ”

“ဟုတ်လား ပြောစမ်းပါဉီး”

“မင်း နယ်ကို ပြောင်းသွားပြီး နှစ်လ သုံးလအကြာမှ မင်း  
နေခဲ့တဲ့ အခန်းကို ငါနေခွင့်ရခဲ့တယ်လေ၊ အဲဒါကြောင့် ဒီကောင်မလေး  
မိသားစုအကြောင်း ပြည့်ပြည့်စုစုံသိခဲ့တာ”

“ဆယ်နှစ်ကျော်လောက်အတွင်းမှာ ဘယ်လိုဖြစ်ပြီး ခုလို  
ပြောင်းလဲသွားရပါလိမ့်၊ ကိုယ့်တပည့်လို သမီးလိုစာနာစိတ်နဲ့ ပြော  
တာပါကွာ”

“အေး မင်းက သူ့အဝတ်အစားဝတ်ပုံတွေပြီး စာနာနေ၊  
သူ့အကြောင်း မင်း ပြည့်ပြည့်စုစုံသိရရင် မင်း ဒုံးထက် ခံစားရညီး  
မယ်”

“ဟင် ဟုတ်လား၊ ပြောစမ်းပါဉီး၊ လှုလှုကြည်အကြောင်း  
ပြည့်ပြည့်စုစုံ ပြောစမ်းပါဉီးကွာ”

“ကောင်မလေး ခုလိုပုံစုံ ဖြစ်သွားတာ သူ့အမေအကြောင့်လို့  
ပြောနိုင်ပေမယ့် ပတ်ဝန်းကျင်လည်း ပါတယ်က္ဗာ”

“ဘယ်လို ပတ်ဝန်းကျင်ဟုတ်လား”

“ဟုတ်တယ သူငယ်ချင်း၊ မင်း သူကို စာပြုပေးခဲ့တုန်းအချိန် က ကျောင်းနဲ့အီမ် အိမ်နဲ့ကျောင်း ဒါနဲ့ပဲ ထိတွေ့ရင်းနှီးနေတာ၊ နောက် အလုပ်လုပ်တယ၊ သူမဝတ်ချင်တဲ့ ကုမ္ပဏီဝတ်စုံကို မအေ က အတင်းဝတ်ခိုင်းတယ၊ အဲလိုဝတ်မှ ခေတ်မိတယလို သူအမေ က ထင်နေတာ”

“အဲဒီအထိတော့ ငါသိပါတယ”

“နောက်တော့ မင်းပြောင်းသွားခဲ့တယလေ၊ သူအမေက ဒီ ဝတ်စုံနဲ့ သူသမီး သိပ်လှုတာပဲလို ပြောပြီး ဂုဏ်ယူနေခဲ့တာ၊ ကုမ္ပဏီ က အပေါင်းအသင်းတွေကလည်း ဒီဝတ်စုံနဲ့ သိပ်လှုတယလို ပြော ပြောလာကြတော့ ကလေးမ သာယာစိတ်ဖြစ်လာတယ ထင်တယ။ သူ့ပတ်ဝန်းကျင်မှာက အားလုံးလိုလို ဒီလိုပုံစံချည်းနဲ့ပဲကိုး၊ ပတ်ဝန်းကျင် ရဲ့အပြောမှာ သူ ပျော်မွေ့လာတယ။ ရှုက်ရမှန်း မသိတော့ဘူးလေ။ အဲဒီအချိန်မှာ သူအဖေ တင်ဝင်းက အသောက်အစားဘက် လာတယ။ လစာနဲ့ မလောက်ချင်တော့ဘူး၊ လှုလှုကြည်အောက်က ဟောင်းဖော်ယောက်လည်း အတန်းတွေ ကြီးလာပြီလေ။ စရိတ်တွေက လိုလာပြီ၊ ကောင်မလေးက မိဘအပေါ် သိတတ်တော့ ရသမျှ လစာ၊ အပို့ဆုံးကြေးအားလုံး အမေ့လက်ထဲ အပ်တယ၊ ဒီကြားထဲ ဘွဲ့ရအောင် ကြိုးစားခဲ့သေးတယ”

“အော် ငါတပည့်မလေး လှုလှုကြည် ဘွဲ့တောင်ရပြီးပြီပဲ”

“သူဘွဲ့ရသွားပေမယ့် လက်ရှိလုပ်နေတဲ့ ကုမ္ပဏီလစာတိုး မပေးဘူး၊ ဒါနဲ့ နောက်ကုမ္ပဏီတစ်ခုကိုပြောင်းပြီး အလုပ်လုပ်ပြန် တယ။ နောက်ပြောင်းသွားတဲ့ ကုမ္ပဏီက လစာတိုးပေးလို ထင်ပါ ရဲ့ သူတို့မိသားစု ချောင်ချောင်လည်လည် ဖြစ်လာတယ။ မိသားစု

ကို အရမ်းကို သံယောဇ်ကြီးတဲ့ မိန်းကလေးပါကွာ၊ မောင်လေး  
နှစ်ယောက် ကျောင်းစရိတ်၊ အဖွဲ့အရက်ဖိုး၊ အိမ်စရိတ်အားလုံး  
သူတာဝန် ဖြစ်လာတာပေါ့”

“ဟုတ်တယ် လူလျှော်ည်က မိဘကျွေးဇူးသိတတ်တဲ့ မိန်းကလေး  
ဆိုတာ ဟိုတုန်းကတည်းက ငါ ခန့်မှန်းမိခဲ့ပါတယ်”

“ဒါပေမယ့်ကွာ၊ သူလေစာတစ်ခုတည်းနဲ့ သူမိသားစုစုရိတ်  
လောက်ငောင် ဘယ်တတ်နိုင်ပါမလဲကွာ၊ နိုင်လျှော်းသားရုပ်က  
ပြင်တတ် ဆင်တတ်လာတော့ ပိုပြီးလှတယ် နောက်တော့ သူ ကုမ္ပဏီ  
ပိုင်ရှင်သူငွေးနဲ့ တတွဲတွဲဖြစ်လာတယ်ကွာ။

“အဲဒီလို တွဲနေတာ သူမိဘတွေ မသိဘူးလား”

“မသိဘဲ နေပါ့မလား၊ အဲဒီသူငွေးက သူတို့အိမ်ကိုတောင်  
ရောက်ရောက်လာသေးတယ်။ သူအဖေ ကိုတင်ဝင်းက မကြိုက်ပေ  
မယ့် သူအဖေ ပအေးကြည်က လိုလိုလားလား ဖြစ်နေတာ”

“ဒါနဲ့ တင်ဝင်းတို့ မိသားစု အခုံ ဘယ်မှာနေကြလဲ၊ တင်ဝင်း  
လည်း ငါနဲ့ အသက်မှ မကွာတာ၊ သူလည်း ပင်စင်စားဖြစ်နေပြီပေါ့”

“အရက်စွဲနေတော့ ဆေးပင်စင်နဲ့ အနားယူသွားပြီ၊ မင်း  
ထက်တောင် ပင်စင်ယူတာ စေ့မယ်ထင်တယ်။ အခုံ ရှုခင်းသာ  
ဘက်က တိုက်ခန်းမှာ နေနေတာ”

“အံမယ်၊ တယ်ဟုတ်နေပါလား၊ တင်ဝင်းတို့က တိုက်ခန်းနဲ့  
နေနိုင်သေးတာပဲ၊ အငွားတင်တယ်”

“တိုက်ခန်းငှားနေတာ မဟုတ်ဘူး၊ ကိုယ်ပိုင်ဝယ်ထားတာ၊  
သူသမီး ဝယ်ပေးတာလို့ သိရတယ်”

“သမီးဝယ်ပေးတဲ့ တိုက်ခန်းဟုတ်လား”

“ဟူတ်ပါတယ်ကွာ၊ တင်ဝင်နဲ့ တွေ့တုန်းက တင်ဝင်ကိုယ်တိုင်  
ငါကို ပြောပြောခဲ့တာ”

“မိဘမောင်နှုမအပေါ် သိတတ်လွန်းတာတော့ ချီးမွမ်းပါ  
တယ်၊ တိုက်ခန်းဝယ်ပေးနိုင်လောက်အောင် သူလစာ ဘယ်လောက်  
ရနေလို့လဲ ဘာတွေလုပ်နေလို့လဲ”

“ဒါတွေ ထားပါတော့ကွာ၊ တို့နှစ်ယောက် ရွှေ့တည့်တည့်  
လာရပ်နေတာတိုကို မသိဘဲ နေပါမလား၊ မင်းက မမှတ်မိပေမယ့်  
သူက မှတ်မိမှာပါ။ သူအပြစ် သူရှုကြပြီး မသိချင်ယောင်ဆောင်  
နေခဲ့တာ လူချောင်တာနဲ့ တစ်ဘက်ကို လှည့်သွားခဲ့တယ်လဲ”

“အေးကွဲ မင်းပြောမှ ငါစဉ်းစားမိတော့တယ်၊ ငါက မမှတ်မိ  
ပေမယ့် သူက မှတ်မိရမှာပေါ့၊ ဒါနဲ့ သူ အခု ဘာတွေလုပ်နေလဲ။  
အိမ်ထောင်တွေ ဘာတွေကျသွားပြီလား၊ ဒါနဲ့ မင်းစောစောက  
ပြောခဲ့တယ်၊ သူအကြောင်း ပြည့်ပြည့်စုစုပေါ်ရရင် ဒီထက်ပိုပြီး ခံစား  
ရမယ်လို့ ပြောခဲ့တယ်။ အဲဒါ ဘာကို ဆိုလိုတာလဲ၊ ပြောပါရှိုး”

“မင်းက မင်းတပည့်မလေးကို သိပ်ပြီး မျှော်လင့်ခဲ့တာကိုး၊  
ခု မင်း တပည့်မလေးက သူသူငြွေနဲ့ ဘာလိုလို ကြားနေရတယ်၊  
အခု သူမိဘတွေနေစဲ တိုက်ခန်းဟာလည်း သူသူငြွေး ဝယ်ပေးတာ  
လို့ သိရတယ်၊ ဒီလောက်ပဲ ပြောပါရစေတော့ကွာ”

“ဘာ၊ သူသူငြွေးက သူမိဘတွေအတွက် တိုက်ခန်းဝယ်ပေး  
တယ် ဟုတ်လား”

“ဟုတ်တယ် ခု ကားပေါ်မှာ တွေ့ရတာ သူမိဘတွေဆီ  
အလည်လာတာ ဖြစ်မယ်”

ကျွန်တော်စကား မဆက်နိုင်တော့ပါ။ ကျွန်တော့ရင်ထဲ  
အမည်မဖော်နိုင်သော ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ နှဲမြော  
သည့်စိတ်နှင့်အတူ သူမကို လှမ်းကြည့်လိုက်သည်။ ထိစဉ် ကျွန်တော်  
တို့ စီးလာသော ဘတ်စကား ရွှေခံးသာ ငါးကျွေ့မှုတ်တိုင်သို့ ရောက်  
လာသည်။ ငါးကျွေ့မှုတ်တိုင်ကားရပ်စဉ် သူမကားပေါ်မှ ဆင်းသွား  
သည်။ ကျွန်တော်တို့ကို လွည့်ပင်မကြည့်တော့ပါ။ ခပ်သုတ်သုတ်  
လျှောက်ပြီး လမ်းထဲ ဝင်သွားသည်ကို လှမ်းတွေ့လိုက်ရသည်။  
ဘတ်စကားက ဆက်လက်ထွက်လာသည်။ ကျွန်တော်တို့နှင့် ဘန်းက  
သန်လျှင်အောင်ချမ်းသာရပ်ကွက်သို့ ခရီးဆက်ရေးမည် ဖြစ်သည်။  
ကျွန်တော် သူမအကြောင်း တွေးနေစဉ် ဘတ်စကား ရန်ကုန်  
သန်လျှင်တံတားပေါ် ရောက်လာသည်။ ပဲခူးမြစ်ကို ဖြတ်သန်း  
တို့ကိုခတ်လာသော လေနှုအေးက တိုးရွှေထိတွေ့လာသည်။ လူမှာ  
လန်းဆန်းသလိုဖြစ်ခဲ့သော်လည်း ကျွန်တော့ရင်ထဲတွင်မူ ပူးလောင်  
နေခဲ့သည်။ မဆီမဆိုင် တစ်ခါက တပည့်မလေးအကြောင်းများက  
အတွေးထဲ ပေါ်လာသည်။

ကျွန်တော့တပည့်မလေးသည် လွန်စွာ အရှက်အကြောက်  
ကြီးခဲ့သူ ဖြစ်သည်။ တော်ရုံလည်ဟိုက်အကျိုးမျိုးကိုပင် ဝတ်ဆင်ပို့သူ  
မဟုတ်ပေ။ တင်းတင်းကျပ်ကျပ် တစ်ထပ်တည်းဝတ်လေ့ရှိသော  
ခေတ်ပေါ်စကတ်ထိကိုလည်း ဝတ်ဆင်လေ့မရှိပါ။ ဤမျှ အရှက်  
အကြောက်ကြီးခဲ့သော ကျွန်တော့တပည့်မလေးမှာ ယခု အရှက်  
အကြောက်မရှိတော့ဘဲ မလုံမခြုံ အဝတ်မျိုးဝတ်ခဲ့ပြီ။ သူအမြတ်  
တန်း ထိန်းသိမ်းခဲ့သော ရှည်လျားနက်မောင်သည့် ဆံပင်ကိုလည်း  
ဖြတ်တောက်ပစ်ခဲ့ပြီ။ ကျွန်တော့တပည့်မလေး ဤသို့ ပြောင်းလဲ

သွားရခြင်းမှာ သူအမေနှင့် သူပတ်ဝန်းကျင်ကြောင့်ဟု ကျွန်တော်  
သူငယ်ချင်း ပြောခဲ့သည်။ သူငယ်ချင်းပြောသည့်စကား မှန်သင့်  
သလောက် မှန်မည် ထင်သည်။ မိသားစုအတွက် သူမဘဝကို အစ  
တွေ့ခဲ့သည်များလား မတွေးတတ်တော့ပါ။

သူမ ဤသို့ ပြောင်းလဲသွားရခြင်းမှာ ကျွန်တော်သူငယ်ချင်း  
ပြောသလို အမေကြောင့် ပတ်ဝန်းကျင်ကြောင့် မိသားစုအခက်  
အခဲကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော ကျွန်တော်  
အမြင်က ဤသို့မဟုတ်ပါ။ ကျွန်တော်တပည့်မလေး ပြောင်းလဲသွား  
ရခြင်းသည် သူမကိုယ်တိုင်၏ အပြစ်သာဖြစ်သည်ဟု ထင်သည်။  
ဟိရို၊ ဉာဏ်ပွာတည်းဟူသော ကိုယ်ခံစွမ်းအားများ လျော့နည်း  
အားနည်းခြင်းကြောင့်သာ ဖြစ်သည်။ မကောင်းမှုပြုလုပ်ရမည်ကို  
ရှုက်ခြင်း၊ မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းဟူသည့် ဟိရို  
ဉာဏ်ပွာတရားနှစ်ပါးချို့တဲ့ခဲ့၍သာ ကျွန်တော်တပည့်မလေးဘဝ  
ယခုကဲ့သို့ ပြောင်းလဲသွားရခြင်း ဖြစ်သည်။ ထိန်းသိမ်းသင့်သည့်  
ကိုယ်ကျင့်တရားများကို ဆက်လက်မထိန်းသိမ်းနိုင်ခဲ့ဟု ထင်သည်။  
စိတ်ထဲ မသက်မသာခံစားမှုဝေဒနာများနှင့်အတူ တစ်ခါတုန်းက  
တပည့်မလေ့၏ ငယ်ဘဝပုံရိပ်များက ကျွန်တော်အတွေးထဲ ပြန်  
ပေါ်လာခဲ့သည်။ ။



“ကုၢယ်တိုင်ဖမ်း ကုၢယ်တိုင်ချက်သည့်  
ဝါးလိပ်စက္ဌာက်ဟင်းတစ်စွက်”

“ဆရာတာဝန်ထမ်းဆောင်ရမယ့်ကျောင်းက ဟောဒီနေရာ  
မှာရှိတာ”

ကျော်သောင်းမြို့နယ် ပညာရေးမှူးက မြေပုံကားချပ်ပေါ်  
ထောက်ပြရင်း ကျွန်ုတ်ကို ဆက်၍ ရှင်းပြသည်။

“ဒီကျွန်ုတ်းက ဖလောက်ကျွန်ုတ်းလို့ ဒါက ပြာနိကျွန်ုတ်း၊ ဟောဒီ  
ကျွန်ုတ်းကြီးက အဒက်ကြီးကျွန်ုတ်းပဲ၊ တွဲဖက်အလယ်တန်းကျောင်းက  
အဒက်ကြီးကျွန်ုတ်းပေါ်မှာ ရှိတယ်”

မြေပုံအရ မြန်မာပြည်တောင်ဘက်အစွန်းတွင် တည်ရှိသည့်  
နေရာဖြစ်သည်။ ထိုနေရာသို့ ကျွန်ုတ် သွားရောက်တာဝန်ထမ်း  
ဆောင်ရမည် ဖြစ်သည်။

“အဲဒီ အဒက်ကြီးကျွန်ုတ်းဟာ “ပုံလုံးတုံးတုံး” ကျေးဇားအုပ်စု  
မှာ ပါတယ်။ ပုံလုံးတုံးတုံး ကျေးဇားအုပ်စုမှာ သံကျွန်ုတ်း၊ ခွဲကျွန်ုတ်း၊  
အဒက်ကြီးကျွန်ုတ်း၊ အနီကျွန်ုတ်း၊ တလွန်းဇား၊ ကျော်လော်ဇား ပါတယ်။  
ဆရာသွားရမှာက တလွန်းဇားမှာရှိတဲ့ ကျောင်းပဲ။ ဆလုံးဇားတွေက  
မှာတော့ အကြီးဆုံးနဲ့ လူညီးရေအများဆုံးရှိတဲ့ ဇားပဲ”

“မြေပုံကိုကြည့်ပြီး ကျွန်ုတ် သက်ပြင်းချလိုက်မိသည်။ ဉ်း  
မျှ ဝေးလံသီခေါင်၍ အသွားအလာခက်ခဲ့သောနေရာဒေသသို့

သွားရောက်နေထိုင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် ကျွန်တော်  
စိတ်လေးနေမီသည်။

“ဒီကနေ အဲဒီကျွန်းကို ပုံမှန်သွားတဲ့ သဘောတွေ စက်လေ့  
တွေရှိရဲ့လား ဆရာ”

“ပုံမှန်သွားတဲ့လေ့ မရှိဘူး။ အဲဒီမှာ တပ်မတော် ၆၅ က  
အခြေခံကိုစ်ခုခန်းတစ်ခု ရှိတယ်။ နှစ်ပတ်တစ်ခါ ကျွန်းကနေ ဒီ  
ကော့သောင်းကို ဈေးလာဝယ်တဲ့လေ့ ရှိတယ်။ တပ်က စီစဉ်ပေး  
ထားတာ၊ ဆရာရဲ့ နေထိုင်စားသောက်ရောတာဝန်အားလုံးကို တပ်  
ကပဲ တာဝန်ယူစီစဉ်ပေးလိမ့်မယ်။ အဲဒီမှာ ဆလုံရွာလူကြီး ဦးစတီ  
ဆိုသွှေရှိတယ်။ ဆလုံလူမျိုးတွေနဲ့ ပတ်သက်ပြီး ဦးစတီက ဆရာကို  
အစစ ကူညီပေးလိမ့်မယ်။ ဒီမှာ ဆရာအတွက်ခန့်စာ၊ အဲဒီမှာ  
ကျောင်းအုပ်ဆရာမကြီး “ဒေါ်ခင်ဆွေတင့်” ရှိတယ်။ သူက ကျွန်း  
မှာ အခြေကျေနေပြီ၊ ဘော်လံတိယာလုပ်ပြီး ဆက်တာဝန်ထမ်းနေ  
တာ ခန့်စာ သူကို ပေးလိုက်ပါ။ ရောက်ရှိသတင်းပို့ကြောင်း ထောက်  
ခံချက်ကို နှစ်ပတ်တစ်ခါ လာတဲ့လေ့ကြုံနဲ့ ထည့်ပေးလိုက်လို့ ရပါ  
တယ်။ ဆရာဘယ်တော့ သွားချင်လဲ၊ သွားချင်တဲ့အခါန်ပြော သက်  
ဆိုင်ရာနဲ့ ညီနှင့်ပါစဉ်ပေးမယ်၊ ခုမှ မေလဆန်းဆိုတော့ ကျောင်း  
ဖွင့်ဖို့ လိုသေးတယ်”

“နှစ်ပတ်တစ်ခါလာတဲ့ လောက ဘယ်တော့ရောက်မလဲ”  
နော်းဟုဆိုကာ ပညာရေးမှုပါက သူနောက်ကျောဘက်ရှိ ပြောဖိန်  
ပေါ် လှမ်းကြည့်လိုက်သည်”

“ခုလာမယ့် စနေနေ့မှာတော့ ကော့သောင်းလာမယ်။ မနက်  
ကိုးနာရီလောက်ရောက်လာပြီး နှေ့လည်တစ်နာရီခဲ့ ပြန်ထွက်မယ်”

“ခု စနေလာမယ့် လျေနဲ့ပဲ လိုက်သွားချင်ပါတယ်။ ဆရာ စီစဉ်ဆက်သွယ်ပေးပါ”

“ဒါဆိုလည်း ကောင်းတာပဲ၊ ဒွန်လဆို မိုးကျလာမယ်၊ လိုင်း လေပြင်းလာမယ်၊ ခုချိန် လိုင်းသိပ်မရှိသေးဘူး၊ စီစဉ်ပေးမယ်၊ နောက်ထပ် ဘာလုပ်ပေးရည်းမှာလဲ”

“ရပါပြီ ဆရာ”

“ဆရာက လူပျိုလူလွှတ်ပဲ၊ တလွန်းရွှေက ဆလုံမလေးတွေ နဲ့ တွေ့ပြီး မောင်ကြီးမပြန်စိုင် ဖြစ်နော်းမယ်၊ ကဲကဲ သွားလို့ရပြီ”

စနေ့နံနက် ဆယ့်တစ်နာရီခန့်တွင် ကျွန်တော် ကော့သောင်း ဂျက်တိသို့ ရောက်နှင့်နေသည်။ ထင်းရှုံးသေတွားတစ်လုံးနှင့် အိပ်ရာလိပ်တစ်လိပ်သာ ပါသည်။ တံတားပေါ်တွင် တွေ့ရသော ရေတပ်ဝတ်စုံဝှက် ရဲဘော်တစ်ဦးကို ကျွန်တော် မေးမြန်းစုံစမ်းလိုက် သည်။

“ရဲဘော်တို့ လျေက အဒက်ကြီးလာတာ မဟုတ်လား၊ ကျွန်တော် က တလွန်းရွှေများ တာဝန်ထမ်းဆောင်ရမယ့် ကော်းဆရာပါ၊ ဒီမှာ ကျွန်တော်ခန့်စာပါတယ်၊ ကျွန်တော် တစ်ပါတည်း လိုက်သွား ချင်လိုပါ”

“အော် သိပြီ၊ သိပြီ၊ မနက်က ကျွန်တော်တို့ စီအို ပြောနေ ကာ ကြားလိုက်မိတယ်၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”

ကျွန်တော်နှင့် ရဲဘော်တို့ ဂျက်တိတွင် ဆိုက်ကပ်ထားသော တန်ကေးစက်လျေပေါ်သို့ တက်ခဲ့ကြသည်။ တက်မခန်းတွင် ဗိုလ်ကြီး တစ်ဦးကို အဆင်သင့် တွေ့ရသည်။ ရဲဘော်က ကျွန်တော်ခန့်စာကို ဗိုလ်ကြီးထံ ကမ်းပေးလိုက်သည်။

“မြို့နယ်ပညာရေးမှူးရုံးက ဆက်သွယ်ပြီးသားပါ၊ ဆရာ  
ပစ္စည်းတွေ ဘယ်မှာလဲ”

“ဟိုတဲ့တားပေါ်မှာ သေတ္တာတစ်လုံးနဲ့ အိပ်ရာလိပ်တစ်လိပ်  
ပဲ ပါတာ”

“ဆရာ နေပါ၊ ကျွန်တော်တို့ သယ်ပေးမယ်၊ ကဲက  
သုံးလေးယောက် ဆရာပစ္စည်းတွေ သွားသယ်ကြပါပြီး”

မသယ်နဲ့ဟု ဆိုသော်လည်း မရပါ၊ ခဲ့ဘော်သုံးလေးဦး  
ကျွန်တော်တွေတ္ထာနှင့် အိပ်ရာလိပ်ကို စက်လျော်ပေါ်သို့ သယ်ယူလာ  
ကြသည်။

“နှေ့လည်တစ်ချက်ခွဲမှ ထွက်မယ်၊ ဆရာ အလုပ်ကိစ္စရှိရင်  
သွားလို့ရသေးတယ်”

“ဘယ်မှ မသွားတော့ပါဘူး”

“ဒါဆိုလည်း ကျွန်တော်ဘေးမှာပဲ ထိုင်ပါ၊ အောက်မှာ  
ပစ္စည်းတွေနဲ့ ရှုပ်နေမယ်”

ကျောင်းဆရာများကို ဤမျှ အလေးထားမည်ဟု ကျွန်တော်  
မထင်ခဲ့ပါ။ ဗိုလ်ကြီးမှာ ကျွန်တော်နှင့် သက်တူရွယ်တူခန့်ပင် ရှိ  
မည်ထင်ရသည်။ နှေ့လည်တစ်နာရီသာသာခန့်တွင် ကမ်းပေါ် ချေး  
ဝယ်သွားသူများ၊ အထုပ်အပိုးများ၊ ပစ္စည်းများဖြင့် တဖွဲ့ဖွဲ့ သဘော  
ပေါ် ပြန်လာကြသည်။ အကြပ်တစ်ဦးက စာရွက်တစ်ရွက်ကိုင်ပြီး  
အမည်ခေါ်ကာ လူစုံမစုံစစ်နေသည်ကို လှမ်းတွေ့နေရသည်။ ထို  
အကြပ်က စာရွက်ကိုင်ကာ တက်မခန်းသို့ တက်လာသည်။ လူစုံ  
ကြောင်းကို ကျွန်တော်ဘေးမှ ဗိုလ်ကြီးထံ သတင်းပို့သည်။

“လူစုံပါတယ် စီအို့ အားလုံးပြန်ရောက်ပါပြီ”

“လူစုရင် ရေယာဉ်ထွက်ဖို့ ပြင်တော့?”

တန်ကေးစက်လျော်စွဲတစ်နာရီခွဲ့တိတိတွင် ကော့သောင်းဆိပ်ကမ်းမှာ ခွာခဲ့သည်။ ရေယာဉ်ပုံမျိုးသာ ခုတ်မောင်းလာသည်။ ညနေ လေးနာရီခန့်တွင် ရွှေတည့်တည့်မှ ကန်လန်အနေအထားနှင့် ကျွန်းတစ်ကျွန်းကို လှမ်းတွေ့ရသည်။ ကျွန်းတော် လှမ်းပြီး မေးလိုက်သည်။

“ရွှေက ကျွန်းဟာ ဖလောကာကျွန်းလို ကျွန်းမဟုတ်လား”

“ဟုတ်တယ် ဆရာ၊ မကြာခင် ဘယ်ဘက်ကွေ့လိုက်ရင် ဘဒ်ကြီးကျွန်းကို မြင်ရတော့မယ်၊ ဆရာ ဘယ်ဘက်ကို ကြည့်လိုက်ပါဦး”

ကျွန်းတော်တို့ လက်ပဲဘက်တွင် ညီမြှင့်းနေသော ကျွန်းကြီးကို တွေ့ရသည်။

“အဲဒါ အနိကျွန်းပေါ့၊ ဟိုမှာ ကျောက်ဖြူကြီးတစ်လုံး မြင်ရတယ် မဟုတ်လား၊ တွေ့နေရတဲ့ ဝင်ပေါက်ကို ဆလုံတွေက ကျောက်ဖြူအော်လို ခေါ်ကြတယ်။ ညာက် လသာတဲ့အခါန် အဝေးက ကြည့်ရင် အဲဒါ ကျောက်ဖြူတုံးကြီးဟာ သဘောတစ်စင်းကျောက်ချရပ်နားနေသလား ထင်ရတယ်။ ရောက်ခါစက ကျွန်းတော်တို့ အဲဒါ ကျောက်တုံးကို သဘောလို အမှတ်မှားခဲ့ကြသေးတယ်”

ရေယာဉ်မှာ ရွှေရှိ ဖလောကာကျွန်းလို ကျွန်းကို ဦးတည်ခုတ်မောင်းနေရာမှ ပဲဘက်သို့ ကွေ့လိုက်သည်။ ဖလောကာကျွန်းလို ကျွန်းယာဘက်တွင် ကျွန်းခဲ့သည်။ ရွှေတွင် ဘဒ်ကြီးကျွန်းကို ဘွားကနဲ့ တွေ့လိုက်ရသည်။ ကျွန်းတော်တို့ ရေယာဉ်အနိကျွန်းနှင့် ဖလောကာကျွန်းလို ကျွန်းကြားမှ ဆက်လက်ခုတ်မောင်းလာ

သည်။ အဒက်ကြီးကျန်းတောင်ခြေတွင် သွေပိုးနေအိမ်များကို  
လှမ်းတွေ့ရသည်။ မလှမ်းမကမ်းကုန်းထိပ်တွင် စော်တစ်ဆူကို  
လည်း ဖူးတွေ့ရသည်။ ကျွန်တော်တို့ ရေယာဉ်အဒက်ကြီးကျန်းနှင့်  
တည့်တည့် ရေလယ်တွင် ကျောက်ချလိုက်သည်။ ရေယာဉ်ကျောက်ချ  
နေစဉ်များပင် တဘုတ်ဘုတ်နှင့် ပုံချိတ်စက်လျေများ ရောက်ရှိလာ  
သည်။ ကျွန်တော့အမည်ခေါ်သံလည်း ကြားလိုက်ရသည်။

“ဆရာလေးထွန်းမြင့်၊ ဆရာလေးထွန်းမြင့်၊ ဒီလျေပေါ် ဆင်း  
ခဲ့ပါ၊ ဆရာကို လာကြိုတဲ့ လျေပါ”

အသံကြားရာသို့ ကျွန်တော် ထွေကြည့်လိုက်သည်။ လျေမောင်းသူ  
တစ်ဦးနှင့် အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ဦးကို တွေ့  
လိုက်ရသည်။

“ဆရာလေး အသာနေ၊ သေတ္တာနဲ့ အိပ်ရာလိပ် ကျွန်တော်  
တို့ ချပေးမယ်”

ရဲဘော်နှစ်ဦးက ကျွန်တော့ပစ္စည်းများ တန်ကေးပေါ်မှ ပုံချိတ်  
ပေါ်သို့ ချပေးကြသည်။ ကျွန်တော်တစ်ဦးတည်းကို လျေတစ်စီးနှင့်  
လာကြိုမြင်း ဖြစ်သည်။ ကျွန်တော် လျေပေါ်အရောက်တွင် တလွန်း  
ရွာဘက်သို့ မောင်းထွက်လာသည်။

“ကျွန်တော့နာမည် ဦးစတိပါ၊ ဆလုံတွေ့ရဲ လူကြီးပါ ဆရာ  
လေးကို လာကြိုတာ”

“သွေ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့နာမည် ထွန်းမြင့်ပါ”

ဦးစတိကို ကျွန်တော် ကြည့်လိုက်သည်။ အရပ်ခြားပေ  
နီးပါးရှိမည် ထင်သည်။ မျက်လုံးများမှာ ကျောက်မျက်လုံးကဲ့သို့  
စိမ်းဖန်ဖန်အရောင် ဖြစ်နေသည်။ အရပ်အမောင်းနှင့် မျက်လုံး

များကြောင့် ကြောက်ရှုံးမိသလို ဖြစ်ခဲ့သော်လည်း ဦးစတိက ခင်မင် ဖော်ရွှေသောအပြီးဖြင့် ကျွန်တော့ကို ကြိုဆိုခဲ့သည်။ မိနစ်အနည်းငယ်သာ မောင်းရသည်။ တလွန်းရွာသောင်ပြင်စပ်သို့ ရောက်လာသည်။ တန်ကေးစက်လျှော့ ဆိုက်ကပ်နိုင်သည့် တံတားမရှိပေါ့ ဆလုံလူမျိုး ယောက်ဗျားလေးသုံးလေးဦး ပြေးဆင်းလာပြီး ကျွန်တော့ပစ္စည်းများကို ကူညီသယ်ယူသွားကြသည်။

“လျှက ဆက်သွယ်ရေးစက်နဲ့ စန်းကို အကြောင်းကြားထားလို့ ဆရာလေးလာမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိရတာ။ ခုပစ္စည်းတွေ သယ်သွားသူတွေဟာ ဆရာလေး တပည့်တွေပဲ”

ရွှေ့မှ ကလေးများက ကျွန်တော်ပစ္စည်းများ သယ်ယူသွားကြသည်။ ကျွန်တော်နှင့် ဦးစတိတို့ နောက်မှ လိုက်သွားကြသည်။ မြင့်မားလှသော ဇာဒက်ကြီးတောင်ထွက်ကြီးက တလွန်းရွာလေးကို အုပ်မိုးထားပြီး ငိုကြည့်နေသယောင် ရှိနေသည်။ တောင်ကြီးက တလွန်းရွာကို လေဒက် မိုးဒက်မှ အကာအကွယ်ပေးထားသည်။ ဝေးလံသီခေါင်သော ဤဒေသတွင် ဤမှု စည်ကားနေသော ရွှေ့နှင့် စေတိ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းများရှိနေသည်ကို ကျွန်တော် အုပ်သိမိသည်။ ကျွန်တော်အတွက် သီးသန့်နေအိမ်တစ်ခန်းတပ်မှ စီစဉ်ပေးထားသည်။ ပစ္စည်းများ နေသားတကျဖြစ်ပြီးမှ သတင်းပိုရန် ဆရာမကြီးထံ ထွက်လာခဲ့သည်။ ဆရာမကြီးအိမ်သို့ ရောက်ပြီး မြို့နယ်ပညာရေးမှုံးပေးလိုက်သည့် အလုပ်ခန့်စာကို ပေးလိုက်သည်။

“ဆရာလေးက စောပြီး ရောက်လာတာပဲ၊ စောစောရောက်တော့လည်း ကောင်းတာပေါ့လေ၊ အရင်က မူလတန်းကျောင်းသာ

ရှိခဲ့တာ၊ တွဲဖက်အလယ်တန်းကျောင်းဖြစ်တာ မကြာသေးဘူး၊ ကျွန်မက ဟိုအရင် မူလတန်းကျောင်းကတည်းက ဒီမှာ နေခဲ့တာ၊ မူလတန်းကလေးတွေက ဆလုလုမျိုးကလေးတွေ များတယ်၊ ဆရာလေး ဆလုစကား အသင့်အတင့်နားလည်အောင် လေ့လာထားမှ ပို့ပြီး အဆင်ပြေမယ်”

“ဒီရွာမှာ စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးခန်းတွေ လည်း ရှိနေတယ်နော်”

“ဟိုကုန်းထိပ်က စေတီဟာ ကိုးတောင်ပြည့်စေတီလေ၊ ဆုတောင်းပြည့်စေတီလို့ ဘွဲ့အမည်ပေးထားတယ်။ ဟိုကမ်းစပ်က အဆောက်အအုံကတော့ ဆလုယဉ်ကျေးမှုပြတိုက်ပေါ့။ ဒါတွေ အားလုံး တည်ဆောက်ဖြစ်ခဲ့တာ နှစ်မကြာသေးဘူး၊ နောက်တော့ ဆရာလေး သိလာမှာပါ။ ဆရာလေးရောက်လာတာ ကျွန်မ သိပ် အားရတာပဲ၊ ကဲကဲ နားပါပြီး”

ဤသို့ဖြင့် ဝေးလံသိခေါင်သော မြန်မာပြည်တောင်ဘက်စွန်း၊ က အောက်ကြီးကျွန်းပေါ်တွင် ကျွန်တော် စတင်တာဝန်ထမ်းဆောင် ခဲ့ရသည်။

ဤကျွန်းတွင် ကျွန်တော်စိတ်အဝင်စားဆုံးမှာ ဆလုယဉ်ကျေးမှုပြတိုက် ဖြစ်သည်။ ရေတပ်အခြေစိတ်စခန်းများ ဦးဆောင်၍ တည်ဆောက်ခဲ့ကြောင်းလည်း သိရသည်။ ဆလုလုမျိုးမတိမ် ကော မက္ခလာယောက်စေရန် ဆလုရိုးရာထိန်းသိမ်းရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အစွမ်းရှည်ရန်ဟူသည့် ရည်ရွယ်ချက်သုံးရပ် ဖြင့် ဆလုယဉ်ကျေးမှုပြတိုက် ဆောက်လုပ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြတိုက်အတွင်း ဆလုတိုင်းရင်းသားရှိုးရာ နတ်တိုင်း

နတ်အီမီ၊ နတ်ဘုရား၊ ဗုံ၊ ဖျာ၊ လျှော်းသည့်စား၊ တေးပလွှာ  
ဝါးလက်ခုပါ၊ ခက်ရင်းထည့်ခြင်း၊ ငါးထိုးစူးနှင့် ကာန်းလျှပုံစံများ  
ပြသထားသည်ကို တွေ့ရသည်။

ကျွန်တော် စားသောက်ရေးကို တပ်မှ စီစဉ်ပေးသော်လည်း  
ကျွန်တော်ဆန္ဒအရ အိမ်တွင် ကိုယ်တိုင်ချက်ပြုတဲ့သောက်ခဲ့  
သည်။ စာသင်ရက်များရလာသည့်နှင့်အမျှ အားလုံးနှင့် ရင်းနှီး  
ခင်မင်လာခဲ့ပြီ ဖြစ်သည်။ တပ်မှ မိသားစုဝင်ကလေးများ၊ တလွန်း  
ရွာနှင့် ကော့ပြောရွာမှ ဆလုံလေးများ အများဆုံးကျောင်းတွင်  
ပညာသင်ကြားနေကြသည်။ ဆရာလေး၊ ဆရာလေးနှင့် အားလုံး  
ကျွန်တော်ကို နေရာပေးဆောင်ရွက်ခွင့်ပြုကြသည်။ ဆလုံကျောင်းသား  
များနှင့် ပတ်သက်၍ အမိက ကူညီသူမှာ ရွာလွှဲကြီး ဦးစတိပင်  
ဖြစ်သည်။ ဦးစတိကျေးဇူးတွေ့ကြာင့်-

မှန်သည်ကို မှုန့်(၏) မှားသည်ကို ဖလမ်းကပ်၊

အဖော် အပေါင်း၊ အမောက် အနောင်း

သားကို အနမ်၊ သမီးကို အနှစ်း

ယောက်ဗျားလေးကို ကော်၊ မိန်းကလေးကို မဲ့

နေကောင်းလားကို နလော်နဲ့ အမော အိုံး

ကျေးဇူးတင်ပါတယ်ကို ဗွန်း(နဲ့) အုံး

နာမည်ဘယ်လိုခေါ်လ ကို နလော်အညန်းအနုလန်း

သမီးရည်းစား ကို ကော်နှစ်း

ရဲဘော်ကို မာတား

ယောက်ဗျားကို ကပ်နိုင်း

မိန်းမကို ဘီနိုင်း

စသည့် ဆလုံဘာသာစကား မြန်မာအမိပ္ပါယ်ကိုလည်း နားလည် ပြောဆိုတတ်ခဲ့ပြီ ဖြစ်သည်။ ဆရာဖြစ်သော ကျွန်တော့ကို တပည့် ဖြစ်ကြသော ဆလုံလေးများ သင်ပေးသော ခမ်း ဒွေ့ပုံ၊ တလိုန်း ပမ့်၊ နှစ်မန့်၊ နမ်(မဲ)၊ ရူကျျ၊ ဝလေ့၊ ချုပိုင်၊ ကပေါ့စသည့် တစ်မှု တစ်ဆယ်အထိ ရေတွက်ပုံကို ဆလုံစကားဖြင့် ရွှေတတ်ပြောတတ် ခဲ့ပါပြီ။

တစ်နှစ်နှစ်နှစ် ကျောင်းမသွားမိ အီမိတ်ငွေ ကျွန်တော် ထမင်း အိုးတည်နေစဉ် ရွှေလူကြီး ဦးစတိ ကျွန်တော့ အီမိရောက်လာသည်။ ချိုင့်တစ်လုံးလည်း ပါလာသည်ကို တွေ့ရသည်။

“ဆရာလေး ဘာချက်နေတာလဲ”

“ထမင်းအိုး တည်နေတာ”

“ဟင်းချက်ပြီးပြီလား”

“ဟင်းတော့ မချက်ရသေးဘူး”

“ဒါဆို အတော်ပဲ၊ ဟင်းမချက်နဲ့တော့၊ ဒီမှာ ဆရာလေး အတွက် ဟင်းယူလာတယ်”

“ဘာဟင်းလဲ ဦးစတိ”

“ငလိပ်ကျောက်သားဆီပြန်ဟင်းပါ”

“ငါးလောင်တာလည်း မကြားမိဘူး၊ တပ်က ငါးဝေတာ လည်း မရှိပါဘူး၊ ဘယ်က ရတာလဲ”

“အဘွားကြီးအောင်ထဲ ရှိတဲ့မြောင်းထဲက ချိတ်လာတာတဲ့ ကျွန်တော့အသိလာပို့တာ၊ ဆီပြန်ဟင်းချက်ပြီး ဆရာလေးကို ပို့ပေးပါတဲ့၊ စားကြည့်ပါပြီး၊ စားပြီးရင် ကြိုက်သွားမယ်”

ငါးလိပ်ကျောက်သားဟင်း တစ်ချိုင့်ပေးပြီး ဦးစတိ ပြန်သွားသည်။ ဟင်းချိုင့်ကို ကျွန်တော် ဖွင့်ကြည့်လိုက်သည်။ နိုင်မွေးကြိုင်

နေသော ငါးလိပ်ကျောက်အသားတဲ့ဟင်းကို တွေ့ရသည်။ ကျွန်တော် အတွက် ညမနက်စာဟင်းမချက်ရတော့ပါ။ စားကြည့်မှ လွန်စွာ အရသာရှိလှသော အသားဖြစ်ကြောင်း သိရသည်။ လတ်လတ် ဆတ်ဆတ်ဖြစ်၍ ထင်သည် ငါးလိပ်ကျောက်အသားမှာ ချို့နေပါ သည်။ ဦးစတိပြောခဲ့သည့်အတိုင်း ကျွန်တော် ငါးလိပ်ကျောက်ဟင်း ကို အကြံ့က်တွေ့သွားပါတော့သည်။ အဘွားကြီးအော်ထဲရှိ မြောင်း ထဲမှ ငါးလိပ်ကျောက်ချိတ်၍ ရခဲ့သည်ဟု ဦးစတိ ပြောခဲ့သည်။ အချိန်ရသည့်တစ်နေ့ ငါးလိပ်ကျောက်ချိတ်နည်း ဦးစတိကို သင် ခိုင်းပြီး ကိုယ်တိုင် ငါးလိပ်ကျောက်ချိတ်ကြည့်ချင်သည်။ မည်သည့် ပစ္စည်းဖြင့် မည်သို့ ချိတ်ရသည်ကို ကျွန်တော် မသိသေးပါ။ ကိုယ်တိုင် ချိတ်၍ရသော ငါးလိပ်ကျောက်ကို ကိုယ်တိုင်ဟင်းချက်ချင်သည့် ဆန္ဒဖြစ်နေမိသည်။ ဦးစတိနှင့်တွေ့မှ ကျွန်တော်ဆန္ဒကို ပြောပြ မည်ဟု စိတ်ကူးထားသည်။

ကျောင်းပိတ်ရက်တစ်နေ့ အေးအေးလှလှ စာဖတ်နေစဉ် အိမ်အောက်မှ ခေါ်သံကြားလိုက်ရသည်။

“ဆရာလေး ဆရာလေး လာပါဦး၊ ဆရာလေး တပည့်တစ်ယောက် ကို ထမ်းပြီး ဆေးခန်းဘက်သွားတာ တွေ့ရတယ်၊ ဘာဖြစ်လိုလည်း မသိဘူး၊ ဆရာလေး သွားကြည့်ပါဦး”

ကျောင်းအုပ်ဆရာမကြီးကို အိမ်အောက်တွင် တွေ့လိုက်ရ သည်။

“ဟူတ်လား ဆရာမကြီး၊ ဘယ်သူပါလိမ့်၊ ကျွန်တော် ဆေးခန်း လိုက်သွားပါမယ်”

ကပ္ပါယာပင် ဆေးခန်းရှိရာဘက်သို့ ကျွန်တော် လိုက် သွားသည်။ တတိယတန်းမှ ကျွန်တော် တပည့်နှင့် သူဖောင်ကို တွေ့ရသည်။

“ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”

“အော်ထဲက မြောင်းမှာ ငါးလိပ်ကျောက်သွားချိတ်နေတုန်း ငါးလိပ်ကျောက်အထိုးခံလိုက်ရတာ”

“ခု ဘယ်လိုနေသေးလဲ”

“အဆိပ်တက်နေတုန်း ထင်တယ်၊ ဆေးခန်းက ဆေးထိုးပေးပြီး အနာကို ဆေးထည့်ပေးနေတယ်”

ကျွန်တော့တပည့်ဒက်ရာကို သေခြားကြည့်လိုက်သည်။ ခြေမျက်စိအောက်နားတွင် ဒက်ရာသေးသေးလေးကို တွေ့ရသည်။

“ဖြစ်ပုဂ္ဂို အသေးစိတ်ပြောပြုပါဉိုး”

“အော်ထဲက မြောင်းမှာ ကျွန်တော် ငါးလိပ်ကျောက်ချိတ်နေတုန်း သားက ရေထဲ ဆင်းလိုက်လာတာကို ကျွန်တော် သတိမထားလိုက်ဘူး၊ အော်သံကြားလို့ ကြည့်လိုက်တော့ သားက သပြင်ငပ် ပေါ်လဲကျေနေဖြီး ငါးလိပ်ကျောက် အထိုးခံရတဲ့ ခြေထောက်လှုပ်လို့ မရတော့ဘူး ဖြစ်သွားတယ်၊ သပြင်ပေါ်မှာ ရေမရှိလို့ တော်သေးတယ်၊ ရေရှိနေရင်တော့ ရေနစ်သွားနိုင်တယ်”

ကျွန်တော်လည်း မကြံဖူးတော့ ဆေးခန်းကိုပဲ သားကို ထမ်းလာတာ”

တစ်နှောကပင် ဉီးစတီ ငါးလိပ်ကျောက်ဟင်းလာပေး၍ ကျွန်တော် စားခဲ့သေးသည်။ ကိုယ်တိုင်သွားပြီး ငါးလိပ်ကျောက်ချိတ်မည်ဟု စိတ်ကူးခဲ့သေးသည်။ ယခု ငါးလိပ်ကျောက် အထိုးခံ

ရှုံး ကျွန်တော်တပည့် ဆေးခန်းရောက်နေပြီ၊ ငါးလိပ်ကျောက် ချိတ်စဉ် အစွဲရာယ်ရှိကြောင်း သိခဲ့ရသည်။ ဦးစတိကို မေးရှိုးမည်။

နောက်တစ်နေ့ကျောင်းဖွင့်ရက်တွင် ငါးလိပ်ကျောက်အထိုး ခံရသော တပည့်မှာ ကျောင်းမတက်နိုင်ပါ။ အနာမကျက်သေး ကြောင်း သိရသည်။ ဒက်ရာမကြီးသော်လည်း တစ်စစ်နာနေ သည်ဟု သိရသည်။ သုံးလေးရက်ကျောက်ပျက်ပြီးမှ ကျောင်းပြန် တက်နိုင်ခဲ့သည်။ သို့သော် အနာပြည့်တည်နေပြီ ဖြစ်သည်။ အနာ ယဉ်းနေပြီး ပြည့်များလည်း တွေ့ရသည်။ ဆေးထိုး ဆေးသောက်၊ ဆေးထည့်ခြင်းများ ပြခဲ့သော်လည်း အနာမကျက်နိုင်သေးဘဲ ရှို့ နေသည်။ ကျွန်တော် ဘဝင်မကျဖြစ်နေမိသည်။ အနာမှာ ပင်လယ် ရေနှင့် နေ့တိုင်း ထိတွေ့နေ၍ မပျောက်နိုင်ဖြစ်နေသည်လားဟု ကျွန်တော် တွေးမိသေးသည်။ ဦးစတိကို မေးကြည့်မည်ကြံးသော လည်း ဦးစတိက ရွာတွင် မရှိပေး။ ကော့သောင်းသွားနေသည်မှာ သုံးလေးရက်ရှို့နေပြီး နောက်ထပ် သုံးလေးရက်ကြာမှ ပြန်ရောက် မည်ဟု သိရသည်။ ဦးစတိပြန်လာမှ ငါးလိပ်ကျောက်ထိုး၍ဖြစ် သည့် အနာအကြောင်း မေးရမည်။

တစ်ပတ်ခန့်ကြာပြီးမှ ဦးစတိပြန်ရောက်လာသည်။ ပြန် ရောက်ရောက်ချင်း ဦးစတိ ကျွန်တော်ဆီ ရောက်လာသည်။ ကော့သောင်းမှ မူန့်များဝယ်လာပြီး ကျွန်တော်ကို လာပေးခြင်း ဖြစ်သည်။ ဓာတ်ခဲ့များလည်း ပါလာသည်။

“လာမယ့်အပတ် ကျောင်းပိတ်ရက် ဦးစတိအလုပ်အား သလား ဘယ်သွားဖို့ရှိလို့လဲ ဆရာလေး”

“အားပါတယ်၊ ဘာကိစ္စရှိလို့လဲ ဆရာလေး”

“ကျွန်တော့ကို ငါးလိပ်ကျောက်ချိတ်နည်းသင်ပေးပါလား၊  
ကိုယ်တိုင်သွားချိတ်ချင်လိုပါ”

“သို့ ဘာများလဲလို့ ငါးလိပ်ကျောက်ကိုယ်တိုင်ချိတ်ချင်  
တာကိုး၊ ကျွန်တော်နဲ့ အောင်ထဲ လိုက်ခဲ့ပေါ့၊ ကျွန်တော် ပြပေးမယ်၊  
သိပ်မခက်ပါဘူး”

ဆလုံများက လေဂျွဲရာ ဖိုးကွယ်ရာဒေသများကို “အော်”  
ဟု ခေါ်ကြသည်။ “ဂလက်” ဟူလည်း ခေါ်ကြသည်။

“ဘာနဲ့ သွားချိတ်မှာလဲ”

“ချိတ်တဲ့ပစ္စည်း ကျွန်တော် ယူခဲ့ပါမယ်၊ ဆရာလေး စောင့်  
နေပါ”

“ဒါနဲ့ ကြံ့ကြံ့နဲ့ ဦးစတိကို မေးရှိုးမယ်၊ ငါးလိပ်ကျောက်  
အထိုးခံရရင် အဆိပ်တက်တတ်လား၊ အထိုးခံရချင်း ပစ်လဲကျသွား  
တယ်ဆို၊ ပြီးတော့ အထိုးခံရတဲ့ အနာကလည်း လွယ်လွယ်နဲ့  
မပျောက်ဘဲ အနာယဉ်းပြီး ပြည့်တည်ရင် ဘယ်လိုအေးကုရမလဲ  
ဦးစတိ သိလား”

“ဘာဖြစ်လို့ ဒီအကြောင်းမေးရတာလဲ ဆရာလေး”

“ကျွန်တော့တပည့်တစ်ယောက် ငါးလိပ်ကျောက်အထိုးခံရ  
ပြီး သုံးလေးရက်ကျောင်းမတက်နိုင်ဘူး ဆေးခန်းက သောက်ဆေး၊  
ထိုးဆေး၊ ပြီးတော့ အနာကို ဆေးထည့်ပေးတယ်၊ ဒါတောင် အနာ  
မကျက်ဘူး ဖြစ်နေတယ် ဘယ်လိုကုရမလဲ”

“ဒါလား လွယ်ပါတယ်၊ ကျွန်တော်တို့ ဆလုံတွေ မကြာခကာ  
ကြံ့ရပါတယ်၊ ငါးလိပ်ကျောက်အထိုးခံရတဲ့ အဲဒီကလေးဆီ သွားကြ  
မယ်၊ ကျွန်တော် ကုပေးမယ်”

“လာ ဒါဆို သွားကြမယ်”

ကျွန်တော်နှင့် ဦးစတိတို့ တလွန်းရွာအစွန်ပိုင်းသို့ ထွက်ခဲ့ကြသည်။ ငါးလိပ်ကျောက်အထိုးခံရသည့် ကလေးကို အဆင်သင့် တွေ့ရသည်။ ဦးစတိက အနာကို ကြည့်လိုက်သည်။

“ပင်လယ်ရေငန်ထိနေတာကိုး၊ ဘယ်ပျောက်ပါမလဲ၊ က အနားကိုလာပါပြီး”

ဦးစတိက ချာတိတ်ကို သူ့အနားသို့ခေါ်ပြီး အိမ်တွင်းသို့ လှမ်းပြောလိုက်သည်။

“ရေချို့တစ်ပုံးလောက်ယူခဲ့ပါ”

ကျွန်တော့တပည့်၏ဖခင်က ရေပုံးတစ်ပုံးဆွဲပြီးထွက်လာသည်။

“ရေချို့ကဘာလုပ်ဖို့လ”

“ကလေးရဲ့အနာကပြည်တွေကို ရေချို့နဲ့ဆေးပစ်ရမယ်”

ပြောပြောဆုံး ဦးစတိက အနာမှုပြည်များကို ညွစ်ထုတ်ပြီး ရေချို့ဖြင့် အထပ်ထပ်ဆေးလိုက်သည်။ ပြည်များကုန်သည်အထိ ဆေးလိုက်သည်။

“ရေချို့နဲ့တစ်နေ့နှင့်ကြိမ်လောက်ဆေးပေးပါ၊ ပင်လယ်ရေငန် မထိစေနဲ့ ဒါဆိုပျောက်ပြီ”

“အနာက ရေငန်ထိနေလို့မပျောက်တာလား၊ ငါးလိပ်ကျောက်က ဘယ်လိုထိုးတာလဲ”

“ငါးလိပ်ကျောက်က ရေနောက်ထဲမှာ နေကြတာ၊ ရေနောက်နေမှုထွက်လာကြတာ၊ ဆရု့တပည့်က ငါးလိပ်ကျောက်ရှုတဲ့ ရေနောက်ထဲဆင်းသွားလို့ အထိုးခံရတာပါ”

“ဟုတ်တယ်၊ ကျွန်တော်ငါးလိပ်ကျောက်ချိတ်နေတူန်း သားက ရေနောက်ထဲဆင်းသွားမိခဲ့တာ၊ အဲဒီမှာ ငါးလိပ်ကျောက်အထိုးခံ လိုက်ရတယ်”

“ရေနောက်အောင် နောက်လိုက်မှ ငါးလိပ်ကျောက်ကလာ တာ၊ သူ့အမြိုးအရင်း စအိုနားမှာ ဆူးလေးရှိတယ်။ ခြေထောက်ကို သူ့အမြိုးနဲ့ပတ်ပြီးနောက်ဆုတ်သလိုမျိုးနဲ့ နောက်ပြန်ထိုးလိုက်တာ၊ ကျင်ခနဲဖြစ်သွားပြီ ထုံသွားတတ်တယ်၊ အထိုးခံရတဲ့ ခြေထောက် တန်းနေပြီး ကျွဲ့မရဖြစ်ကာ လမ်းလျှောက်လို့မရတော့ဘူး၊ လူဗြီး တွေက သတိရှိပေမဲ့ ကလေးတွေကျတော့ လဲကျသွားတော့တာပဲ၊ အဆိပ်ကြောင့်ဖြစ်တာ၊ ငါးလိပ်ကျောက်အဆိပ်က မသေနိုင်ပါဘူး၊ လဲကျသွားရင် ရုတ်တရက် မထနိုင်ဘဲ ရေနစ်သွားနိုင်တယ်။ ငါးလိပ်ကျောက်သွားချိတ်ရင် အဖော်ခေါ်သွားရတယ်”

“ငါးလိပ်ကျောက်အထိုးခံရခဲ့ရင် အဆိပ်မတက်အောင် အနာမယဉ်းအောင် ဘယ်လိုလုပ်ရမလဲ”

“ငါးလိပ်ကျောက်အထိုးခံရတာနဲ့ ဘားငန်ရေနဲ့ ဝေးတဲ့ ကုန်းပေါ်ကို အမြန်ဆုံး တွေ့ခေါ်လာရမယ်၊ အထိုးခံရတဲ့ နေရာကို ရေချိနဲ့ အထပ်ထပ် ဆေးကြောပစ်ရမယ်၊ သွေးတွေကိုလည်း ညှစ် ထုတ်ပစ်ရမယ်၊ ပြီးတော့ ရေချိနဲ့ ထပ်ဆေးခြောက်သွားတော့မှ ကြိုက်တဲ့ ဆေးထည့်လိုက်ရှုပဲ၊ ရေငန်တော့ ထိလို့မရဘူးနော်။ ဒီမှာ က ရေပြည့်တာနဲ့ ရေငန်က ကုန်းပေါ်ရောက်လာပြီလေ၊ ရေငန် ထိရင် အနာမပျောက်တော့ဘူး၊ ယဉ်းလာပြီး ပြည်တည်လာရော့ ရေငန်မထိရင်တော့ တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားမယ်”

“ဒါတွေ ခုမှ သိရတာ၊ ဦးစတီပြောပြလို့ စဟုသုတရတယ်၊ လာမယ့်ကျောင်းပိတ်ရက် ဦးစတီ ဆက်ဆက်လာခဲ့နော်၊ ငါးလိပ် ကျောက် သွားချိတ်ဖို့ ကျွန်တော် စောင့်နေမယ်”

“ငါးလိပ်ကျောက်အထိုးခံရမှာ ဆရာလေး မကြောက်ဘူး၊ လား”

“ဦးစတီပြောပြလို့ သိခဲ့ရပြီလေ၊ အထိုးမခံရအောင် နေမှာ ပေါ့”

နောက်တစ်ရက်နှစ်ရက်တွင် ငါးလိပ်ကျောက်အထိုးခံရ သော ကျွန်တော့တာပည့် အနာသက်သာလာသည်ကို တွေ့ရသည့် လေးငါးရက်အကြာတွင် အနာလုံးဝ ပျောက်သွားပါတော့သည်။

သူကတိအတိုင်း ကျောင်းပိတ်ရက်တွင် ဦးစတီ သူပိုင်လှေ ဖြင့် ကျွန်တော့ဆီ ရောက်လာသည်။ ဦးစတီ ရောက်လာချိန်တွင် ရေပြည့်နေသေးသည်။

“ရေတောင်မစစ်သေးဘူး ဦးစတီ”

“လျော့သွားမှ ဖြစ်မယ်၊ နှီးမဟုတ်ရင် ရေတက်တော့ ကမ်းစပ်ပြေးနေရိုးမယ်၊ ဆရာလေး။ ကျွန်တော့လျော့နဲ့ လိုက်ခဲ့ပါ။ မကြာခင် ရေစစ်တော့မှာပါ”

“ကောင်းပြီလေ၊ ကျွန်တော် လိုက်ခဲ့မယ်”

ကျွန်တော်တို့နှစ်ဦး တလွန်းရွှေအရှေ့ဘက် အဘွားကြီး အောင်ယဲရှိ သောင်ပြင်ကျယ်ကြီးဘက်သို့ ထွက်ခဲ့ကြသည်။ မိနစ် အနည်းငယ်သာ မောင်းရသည်။ အောင်ယဲ ရောက်လာသည်။ အောင်ယဲတွင် ရေမစစ်သေးပါ။ လျော်ပြီး ဦးစတီ ကျောက်ချလိုက် သည်။ မိနစ်အနည်းငယ်အကြာတွင် သောင်ပေါ်ရေစစ်လာပြီး

လျှောက်တောင်းအနေအထားဖြင့် သောင်ပေါ်တင်နေသည်။ ရေစိ  
ပြီ သွားစွဲဟုဆိုကာ ဦးစတီ လျောပေါ်မှ ဆင်းလိုက်သည်။ ကျွန်တော်  
ဦးစတီနောက်သို့ လိုက်သွားသည်။ သောင်ပြင်ပေါ်တွင် ရေအနည်း  
ငယ်သာ ကျွန်နေသည်။ ကျွန်တော်တိနှင့် မလျောမှုမကမ်းတွင် ဆလုံး  
အမျိုးသမီးတစ်ခုကို တွေ့လိုက်ရသည်။ သူတို့အနီးမှ ဖြတ်လျောက်  
သွားစဉ် တစ်လံခန့်ရှုည်သော ကြိုးတစ်ချောင်း ကိုယ်စိကိုင်ထား  
ကြသည်ကို တွေ့ရသည်။ ကြိုးဝတစ်ဖက်ထိုင်တွင် အပ်ကြိုးကြိုးပုံစံ  
သံချောင်းချွန်တစ်ချောင်း တပ်ထားသည်ကိုလည်း တွေ့ရပြန်  
သည်။ သံပြင်ပေါ်ကြည့်ပြီး တစ်စုံတစ်ခု လိုက်လံကောက်ယူနေ  
သည်ကို တွေ့ရသည်။

“ဟိုက အမျိုးသမီးတွေ ဘာလိုက်ရှာနေကြတာလဲ”

“ပင်လယ်မျှု့လိုက်ရှာကြတာ”

“လက်ထဲက ကြိုးနဲ့ အပ်လိုလို သံချွန်က ဘာအတွက်လဲ”

“ရေစစ်သွားရင် သံပြင်ပေါ်မှာ ပင်လယ်မျှု့တွေ ကျွန်ခဲ့  
တာ တစ်ကောင်ချင်းလိုက်ကောက်ပြီး အပ်နဲ့ဖောက်ကြိုးနဲ့ သီထား  
ကြတာ၊ ရေပြန်မတက်ခင်တော့ တစ်လံလောက်ကြိုးပြည့်လုနီးပါး  
ရကြတာ၊ မကြာခင် ဆရာလေး တွေ့ရမယ်”

“အဲဒီမျှု့တွေက စားလို့ရလား”

“စားလို့ကောင်းတာပေါ့၊ ကြိုးနဲ့သီထားအတိုင်း ခြောက်သွား  
အောင် နေလျမ်းရတယ်၊ နို့က အမည်းရောင်ဖြစ်ပေမယ့် ခြောက်  
သွားတော့ ဖြေသွားတယ်၊ စားဖို့ထက် ရောင်းဖို့ လိုက်ကောက်ကြ  
တာ၊ အများကြိုးစုထားပြီး ယိုးဒယားဘက်သွားရောင်းကြတာ”

“သော် ဒီလိုလား”

ကျွန်တော် သဲပြောပေါ် ကြည့်လိုက်သည်။ တစ်မိုက်ဘာသာ အရှည်ရှိ ပင်လယ်မျှုဗမည်းမည်းနှစ်ကောင် သုံးကောင်ကို တွေ့လိုက်ရသည်။

“သူတို့ လိုက်ကောက်နေတာ ဒီမျှုဗတွေလား ဦးစတိ”

“ဟုတ်တယ် ဆရာလေး၊ အဲဒီမျှုဗတွေပါပဲ”

စကားပြောရင်း ကျွန်တော်နှင့် ဦးစတိရွှေ့ဆက်လျှောက် သွားကြသည်။ ဦးစတိလက်ထဲတွင် သံချိတ်နှစ်ခု ပါလာသည်။ လူတစ်ရပ်ခုနှင့် သစ်သားရှိုးတပ်ထားသည်၊ အဖျားတွင် သံချိတ်တပ်ထားသည်၊ ငါးမွေးထိုးချိတ်သည် သံချိတ်ပုံစံမျိုး ဖြစ်သည်။ ကောက်နေသော သံချိတ်အဖျားမှာ ချွဲန်ထက်နေသည်။ ရေမြောင်းတစ်ခု အနီးတွင် ဦးစတိ ရပ်လိုက်သည်။ ထိုအချိန် ရေစစ်သွားပြီ ဖြစ်သည်။ အော်အတွင်းရှိ သောင်ပြင်တွင် ရေစစ်သွားပြီဖြစ်သော်လည်း မြောင်းအတွင်း ပင်လယ်ရေကျွန်ခဲ့သည်။ ရှည်လျားသောမြောင်းအတွင်း ရေက ခါးစောင်းမှု အနက်ရှိနေသည်။ ဦးစတိကသူကိုင်ထားသော ငါးလိပ်ကျောင်းချိတ်နှစ်ချောင်းအနက် ကျွန်တော်ကို တစ်ချောင်းကမ်းပေးလိုက်သည်။ ပြီးနောက် ရေမြောင်းထဲ ဆင်းသွားပြီး ကြည်လင်နေသောရေကို မွေ့နောက်လိုက်သည်။ တစုန်းဝုန်းနှင့် အတန်ကြာ မွေ့နောက်လိုက်သည်။ ရွှေ့စွဲများထလာပြီး ရေနောက်သွားတော့သည်။ ဆယ်ပေအရှည်ခန့် မြောင်းရေများနောက်သွားသည်။ ရေနောက်သွားသည်နှင့် ဦးစတိ မြောင်းပေါ်အမြန်ပြန်တက်လာသည်။

“ရေနောက်သွားရင် ငါးလိပ်ကျောက်ပေါက်စတွေ ရောက်လာလိမ့်မယ်။ ပုဂံပြားအရွယ်ကနေ တစ်ပေပတ်လည်လောက်ကြီး

တဲ့ အကောင်တွေ တွေ့ရမယ်၊ ကျွန်တော်ချိတ်သလိုသာ လိုက်ချိတ်ပေတော့”

ဦးစတိက သံချိတ်ကို ရေထဲနှစ်ပြီး မြောင်းပေါ်မှ အားဖြင့် လွှဲ၍ ချိတ်ပါတော့သည်။ ဟိုဟိုသည်သည် လွှဲ၍ ချိတ်သည်။ ရွှေနောက် လွှဲ၍ ချိတ်သည်။

“ဟိုဘက်နားသွားပြီး ကျွန်တော် လုပ်သလိုသာ လိုက်လုပ်ပေတော့ ဆရာလေး”

ဦးစတိနည်းအတိုင်း ကျွန်တော် လိုက်လုပ်သည်။ ငါးမိနစ်ခန့်မနားတမ်း လိုက်ချိတ်သည်။ ကျွန်တော်လက်များ ညျှောင်းလာသည်။ အတွေ့နားစဉ် ဦးစတိကို လှမ်းကြည့်လိုက်သည် ပုဂ္ဂိုးအပိုင်းခန့် ငါးလိပ်ကျောက်ပေါက်စတစ်ကောင် ချိတ်တံထဲ ပြီပါလာသည်ကို တွေ့လိုက်ရသည်။

“ဦးစတိ တစ်ကောင်ချိတ်မိပြီး ကျွန်တော်တော့ မရသေးဘူး”

“လာ ဆရာလေး ဟိုဘက်နား နေရာပြောင်းရအောင်”  
ကျွန်တော်တို့နှစ်ယောက် ကို့က်အနည်းငယ်ဝေးသော နေရာသစ်သို့ ပြောင်းခဲ့ကြသည်။

“ရွှေနောက်သွားတော့ ငါးလိပ်ကျောက်ပေါက်စတွေ ဘာလို့ရောက်လာတာလဲ”

“ချိတ်တံက ရေထဲ လူပ်နေတော့ သူအစာ ထင်လိုပေါ့။ ရေနောက်နေလို့ ရောက်လာတာက ငါးလေးတွေ ပြီးလွှားလှုပ်ရှားလို့ ရေနောက်သွားတာ ထင်ပြီး ငါးလိပ်ကျောက်တွေ ရောက်လာ

တာ၊ ရေနာက်နေတော့ လူတွေ သူရန်သူတွေ သူကို မမြင်ရဘူး  
လေ၊ ဒါကြာ့ပါ”

နောက်တစ်နေရာတွင် ဦးစတိက မြောင်းထဲဆင်းပြီး  
တစုနှုန်းဝန်းနှင့် ရေနောက်လိုက်ပြန်သည်။ ကျွန်ုတ်တော်လည်း  
ရေမြောင်းထဲဆင်းပြီး ဦးစတိလုပ်သည့်အတိုင်း ရေကိုနောက်လိုက်  
သည်။ ပြီးနောက် ချိတ်ကိုကိုင်ကာ လိုက်ချိတ်သည်။

“ဒီနေရာမှာ ငါးလိပ်ကျောက်ပိုများမယ်ထင်တယ်။ လူပ်ရှားမှူး  
တွေတွေ၊ နေရတယ်။ အားစိုက်ပြီးသာ လိုက်ချိတ်ပေတော့  
ဆရာလေး”

ဦးစတိပြောသည့်အတိုင်း ကျွန်ုတ်လိုက်ချိတ်သည်။ ဆယ်  
မြိုင်ခန့်အကြာတွင် ကျွန်ုတ်လိုက်ချိတ်သည့်ချိတ် လေးခနဲဖြစ်သွား  
သည်။ တစ်စုံတစ်ခုနှင့် ချိတ်မိသွားပုံရသည်။ ကျွန်ုတ်ချိတ်ကို  
ဆွဲတင်လိုက်သည်။ ငါးလိပ်ကျောက် အသေးတစ်ကောင်ပါလာ  
သည်။ ကျွန်ုတ်အလွန်ပျော်ရွှင်သွားခဲ့သည်။ ငါးလိပ်ကျောက်  
တစ်ကောင်ချိတ်ရှု၍ ကြားလိုက်မည်ဟူသော အတွေးဖြင့် မလှမ်း  
မကမ်းမှ ဦးစတိကိုလှမ်းကြည့်လိုက်သည်။ ဦးစတိက နောက်ထပ်  
နှစ်ကောင်ရရှိထားပြီးဖြစ်သည်ကို တွေ့ရသည်။ နောက်ထပ် အချိန်  
အတန်ကြာလိုက်ချိတ်ကြသော်လည်း မရတော့ပါ။

“ဆရာလေးက အလေ့အကျင့်မရှိသေးတော့ လက်မောင်း  
တွေ အောင့်နေတော့မယ်။ တော်လောက်ပြီး ပြန်ကြစိုး တော်ကြာ  
ရေတက်လာတော့မယ်”

ကျွန်ုတ်နှင့် ဦးစတိလျှော့ရာဘက်သို့ ပြန်လာကြသည်။  
ဦးစတိက ငါးလိပ်ကျောက်များကို အမြဲးမှ စုကိုင်ကာ သယ်ယူလာ

သည်။ ရေပြန်မတက်သေးပေ။ လျှပေါ်မှာပင် ကျွန်တော်တို့  
နားနေကြသည်။

“ဆရာလေး ငါးလိပ်ကျောက်ချိတ်တတ်သွားပြီ မဟုတ်လား။  
ကိုယ်တိုင်ချိတ်ပြီး ငါးလိပ်ကျောက်ဖမ်းချင်တဲ့ ဆရာလေး ဆန္ဒပြည့်  
သွားပြီနော်။ နောက်ငါးလိပ်ကျောက်လာချိတ်ရင် ရေနောက်ထဲ  
မဆင်းမိဖို့ သတိထားနော်။ ဆရာလေးတပည့်လည်း ရေနောက်ထဲ  
ဆင်းမိလို့ ငါးလိပ်ကျောက်အထိုးခံရတာ။ မတော်လို့ ငါးလိပ်ကျောက်  
အထိုးခံရရင်လည်း ကျွန်တော်ပြောခဲ့သလို အနာကို အရင်ဆုံး  
ရေချိန်စင်အောင် ဆေးပါ။ နောက်မှ ဆေးထည့်ပါ တစ်ရက် နှစ်  
ရက်နဲ့ ပျောက်သွားလိမ့်မယ်”

“ဦးစတိပြောတာ ကျွန်တော်မှတ်မိပါတယ်”

ထိုစဉ်မှာပင် တဝေါဝေါနှင့် မြည်သံများကြားရပြီး ဒီရေတက်  
လာသည်။ သဲပြင်ပေါ်တွင် တတောင်းဖြစ်နေသော လျှမှု သဲမှု  
လွှတ်သွားပြီး တည့်မတ်သွားသည်။ ဦးစတိက ကျောက်ဆူးကြီးကို  
ဆွဲပြီး ကျောက်ဆူးလျှပေါ် ပြန်တင်လိုက်သည်။

“ကျွန်တော်ချိတ်လို့ရတဲ့ ငါးလိပ်ကျောက်သုံးကောင်  
ဆရာလေးပဲ ယူသွားပါ”

“မယူပါဘူး ကျွန်တော်တစ်ယောက်တည်းပဲဟာ၊ ဒီကောင်ဆို  
နှစ်ရက်စာ ဖူးလုံပြီး ဦးစတိချက်သလို ဆီပြန်ချက်မယ်”

“ဒီသုံးကောက်ဘူးထက်ထက်နဲ့ အမြောင်းလိုက်ခွဲပြီးနေလှမ်း  
ထားပေါ့၊ ဆားမသုံးနဲ့ ခွဲပြီး ပင်လယ်ရော့နဲ့ ဆေးလိုက်ပါ။ သုံးရက်  
လောက်နေလှမ်းရင် ခြောက်ပြီးဆားပေါ့ ငါးလိပ်ကျောက်ခြောက်  
စားလို့ သိပ်ကောင်းတာ၊ ကော့သောင်းသွားတော့ လက်ဆောင်  
ပေးလို့ရတာပေါ့”

“ဒါဆိုလည်း ကျွန်တော်ယူသွားပဲမယ်”

ဦးစတိက ပဲချိတ်စက်ကို နှီးလိုက်သည်။ လျှမောင်း၍ ရသည့်  
အနေအထားဖြစ်သည်။ ဒီရေအတက်မြန်လွန်းလှသည်။  
“သွားလို့ရပြီ၊ ကဲ ပြန်ကြဖို့ ဆရာလေး”

ဦးစတိဖြည်းဖြည်းသာ မောင်းလာသည်။ ကျွန်တော်ကို အိမ်  
ပြန်ပို့ပေးပြီးမှ ဦးစတိပြန်သွားသည်။ ဦးစတိပေးသည့် ငါးလိပ်  
ကျောက်သုံးကောင်ကို အသာဖယ်ထားလိုက်သည်။ နောက်မှ ငါး  
ခြားက်ခွဲမည်။ ကျွန်တော်ကိုယ်တိုင်ခါတ်၍ ရသော ငါးလိပ်ကျောက်  
ကို ခုတ်ထစ်ပြီး အတုံးလေးများဖြစ်အောင် လှုံးဖြတ်လိုက်သည်။  
ရေခါးပြင့် အထပ်ထပ် ဆေးလိုက်ပြီး ငရှတ်သီးထောင်းကာ ဆီပြန်  
ဟင်းချက်လိုက်သည်။ တလွှားရွာတွင် ပထမဆုံးချက်သော ငါးလိပ်  
ကျောက်ဟင်းတစ်ခွဲက်ဖြစ်သည်။ ။



## ပုံတ်သင်ညီတို့သည် နေရာအသကိုလိုက်၍ အဓရာင် ပြောင်းလဲတတ်သည်

“မေမေ၊ သမီးလပတ်စာမေးပွဲအောင်တယ်၊ အဆင့် (၂) ရတယ် မေမေ၊ မေမေလက်မှတ်ထိုးပေးပါ”

ငါးတန်းကျောင်းသူသမီးက Report card ကိုင်ရင်း အိမ်ပေါ် အပြေးလေးတက်လာသည်။ သမီးလှမ်းပေးသော Report card ကို ကျွန်မကြည့်လိုက်သည်။ ကျောင်းသားအရေအတွက် (၃၅) ယောက် တွင် သမီးက အဆင့် (၂) ဖြင့် အောင်ပြင်ခဲ့သည်။

“ဒို့ဟုတ်ပါရဲ့ သမီးက အဆင့် (၂) ရတာပဲ။ မေမေသမီး ကော်လိုက်တာ၊ အဆင့် (၁) ရအောင် ကြိုးစားဦး”

ပြောပြောဆိုဆို သမီးပါးပြင်ကို မွေးမွေးပေးလိုက်သည်။

“သမီးက သမီးကိုကိုထက် သာသွားပြီ၊ သမီးကိုကိုက အဆင့် (၃) ပဲရတာ”

ကျွန်မတွင် ခုနှစ်တန်းကျောင်းသား သားတစ်ဦးနှင့် ငါးတန်း ကျောင်းသူ သမီးတစ်ဦးရှိသည်။ သည်ကလေးနှစ်ဦးသည်သာ

ကျွန်မဘဝ၏အားအင်များဖြစ်နေခဲ့သည်။ သူတို့အဖော်လွန်ခဲ့သည်မှာ တစ်နှစ်ကျော်သာရှိသေးသည်။ သူတို့အဖော်စဉ်ကလင်ယောကျိုးရှာဖွေပေးသမျှ ထိုင်သုံးရှုံးသာဖြစ်သည်။ ကျွန်မစီးပွားရေးမလုပ်တတ်ပါ။ ငွေလည်း မရှာတတ်ပါ။ တစ်လတစ်လကလေးနှစ်ယောက် ကျောင်းစရိတ်၊ မျှနှစ်း၊ ရေဖိုး၊ လျှပ်စစ်မီတာခစသည့်ကျွန်ကျွေစရိတ်များကို ကျွန်မသတိထားမိလာသည်။ မည်သည့်အလုပ်မျှမလုပ်ဘဲ တစ်နှစ်ကျော်ထိုင်စားနေခဲ့သည်။ တဖြည်းဖြည်းနှင့် လုံးပါးပါးလာသည်။ ဝင်ငွေမရှိတဲ့ ထွက်ငွေချည်းသာဖြစ်နေသည်။

ကျွန်မ၏အခြေအနေကိုသိသော တစ်ဝါးကွဲအစ်မဖြစ်သူကသူတို့အနီးအနား ပြောင်းရွှေ့နေထိုင်ရန် အကြံပြုလာသည်။ ပထမအကြိမ်ထိုသို့ပြောစဉ်က ကျွန်မငြင်းခဲ့ပါသည်။ ကျွန်မအမိကထားသည်မှာ ကလေးနှစ်ဦးပညာရေးပင်ဖြစ်သည်။ သည်ရပ်ကွက်တွင်ကလေးနှစ်ဦး အသားကျေနေသည်။ အတန်းတွင်လည်း အဆင့်လည်း ကောင်းနေသည်။ ပတ်ဝန်းကျင်ကလည်း ပညာရေးကိုအားပေးသည်။ စာမေးပွဲကြီးနီးချင်ဆိုလျှင် လမ်းတွင်းမှ ကလေးများစာကျက်သံက ဆူညံနေပါတော့သည်။ ကျွန်မကလေးများကိုစာကျက်ကြဟု မည်သည့်အခါမျှ မပြောခဲ့ရပေ။ ပတ်ဝန်းကျင်မှုစာကျက်သံကြားသည်နှင့် ကလေးနှစ်ဦး စာကြည့်စားပွဲပေါ် ရောက်နေခဲ့ကြပြီ။ ကလေးများပညာရေးအတွက် ဤရပ်ကွက်တွင်ပင်ဆက်လက်နေထိုင်ချင်သေးသည်။ လင်ယောကျိုးဖြစ်သူ ခေါင်းချွားသည့် ဤအိမ် ဤလမ်း ဤရပ်ကွက်ကို သံယောဇ်တွယ်နေခဲ့မိသည်။ သို့သော် ဝင်ငွေရအောင် မလုပ်တတ် မကိုင်တတ်မိ

လက်ဝတ်လက်စားများ တဖြည်းဖြည်းလျှော့နည်းလာသည်။ တစ်နှစ်ကျော် ထိုင်စားခဲ့ပြီးပြီ။ အဘက်ဘက်မှ တွေးတောမိရင်း ဤအိမ်ကို ရောင်းချပြီး အစ်မဖြစ်သူတို့ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်ရန် ဆုံးပြုတ်ချက်ချလိုက်ရတော့သည်။

တစ်နေ့ အစ်မရောက်လာစဉ် ကျွန်မဆန္တကို ထုတ်ဖော်ပြော ပြလိုက်သည်။

“ငါအိမ်နားမှာ အိမ်တစ်လုံးတွေ့ထားတယ်။ မြေကတော့ လေးဆယ်၊ ခြောက်ဆယ်မြေကွက်ကို တစ်ဝက်ခြမ်းထားတာ၊ ပျဉ်ထောင်နှစ်ထပ်၊ သွပ်မိုး၊ ရေမီးလည်း ပါတယ်”

“ဈေးက ဘယ်လောက်လဲ အစ်မ”

“သူတို့က ခုနစ်ဆယ်ငါးလို့ ဈေးခေါ်ထားတယ်။ တော့တော့ ဆိုင်ဆိုင်ပြောရင် လျှော့ဦးမှာ၊ စိတ်ကူးမလွှဲနဲ့၊ တော်ကြာ သူများ ဦးသွားမယ်၊ အပေါ်ထပ်မှာ ကိုယ့်မိသားစုနော်ပြီး အောက်ထပ်ငှား စားပေါ့”

“အောက်ထပ်ငှားရင် အိမ်လခ ဘယ်လောက်ရမလ”

“စပေါ်သုံးသိန်း၊ အိမ်လခက နှစ်သောင်းခွဲပေါ်ရေးရှိတာ တက်ဖို့ပဲ ရှိတယ်”

“အစ်မတို့ဒေါပို့ဘက်မှာ အိမ်ငှားစရိတ်တွေ အဲဒီလောက တောင် ဖြစ်နေလား”

“ဒါနဲ့နေပါဦး၊ ခုဒီအိမ်ရောင်းရင် ဘယ်လောက်ရမှာလ”

“တစ်ရွှေ့ငါးဆယ်ကျော်လောက်ရမယ်၊ ရောင်းဖို့ဆိုင်းဘုတ် ချိတ်ထားတော့ နှစ်ဦးသုံးဦးလာမေးကြတယ်၊ ရောင်းထွက်ဖို့များ ပါတယ်”

“ဒါဆိုရင် ရောင်းဖို့ဆုံးဖြတ်လိုက်တော့၊ တို့ရပ်ကွက်မှာ ဆင်းခဲသားတွေများတယ်၊ ပျေကျောလုပ်သမားတွေသာ များတယ်၊ နှေ့ပြန်တိုးချေးမလား၊ အိမ်ဆိုင်ဖွင့်မလား၊ အားလုံးအဆင်ပြေတယ်၊ အိမ်ငှားထားပြီး အိမ်ဆိုင်လေးဖွင့်ထားရင် ကလေးနှစ်ယောက် ကျောင်းစရိတ်တော့ ရနိုင်ပါတယ်”

“အစ်မပြောတာ သဘာဝကျေတယ်၊ ဒီအတိုင်းထိုင်စားနေလို့ မဖြစ်တော့ဘူး၊ ကျွန်ုမအလုပ်တစ်ခုခုလုပ်ချင်နေတာနဲ့ အတော်ပဲ”

“ကောင်ပြောလေ၊ အစ်မပြောတဲ့အိမ်ကို ကိုယ်တိုင်လိုက်ကြည့် စေချင်တယ်၊ ကြိုက်ရင်တစ်ခါတည်း စကားပြောခဲ့မယ်၊ ဘယ်လိုလဲ”

“ကောင်းပါတယ်၊ အစ်မနဲ့အတူ လိုက်ခဲ့ပါမယ်”

ကျွန်ုမနေ့ထိုင်ရာ ကြည့်မြင်တိုင်မှ အစ်မနေ့ထိုင်ရာ ဒေါပုံ မြို့နယ်ဘက်သို့ ထွက်လာခဲ့ကြသည်။ မရောက်သည်မှာ ကာလကြာ ခဲ့ပြေဖြစ်၍ အားလုံးပြောင်းလဲနေသည်ကိုတွေ့ရသည်။ အစ်မတို့ ရပ်ကွက်သည် ဒေါပုံမြို့နယ်အတွင်းရှိပြီး ပုဇွန်တောင်မြစ်ကမ်းနား နှင့် နီးသောရပ်ကွက်ဖြစ်သည်။ မင်းနန္ဒာလမ်းမကြီးမှ လမ်းသွယ် လေးအတိုင်းဖြစ်ကမ်းနားအထိ ဆင်းသွားရသည်။ မြစ်ကမ်းနားနှင့် မလျမ်းမကမ်းတွင်ရှိသော နေအိမ်ဖြစ်သည်။ အိမ်များမှာ ကပ်ညပ် နေသည်ကို တွေ့ရသည်။ ပေလေးဆယ်ခြားကိုဆယ်ကို တစ်ခြမ်း ခြမ်းပြီး အိမ်ဆောက်ထားကြသည်။ ခေါင်းချင်းထိုစပ်သည်အထိ ကျေပ်ညပ်နေသည်။ ကျွန်ုမဘဝင်မကျလှပါ သို့သော် ဆွဲမျိုးရင်းခြာ ဆို၍ သည်အစ်မတစ်ဦးသာရှိသည်။ အစ်မအားကိုးနှင့်ပင် နေရ တော့မည်။ အစ်မပြသော နေအိမ်သည် အစ်မနေအိမ်နှင့် လေးငါး လုံးသာခြားပြီး တစ်လမ်းတည်းဖြစ်သည်။

“က ဘယ်လိုလဲ၊ သေချာကြည့်၊ ကြိုက်ရင်ပြော၊ ငါစကားပြောထားမယ်”

“အိမ်ကမဆိုပါဘူး၊ ကျွန်မတို့သားအမိ နေလို့ရပါတယ်”

“အိမ်ရှင်တွေက ပိုက်နာနေလို့ရောင်းတာ၊ နောက်ဆို ဒီသွေးနဲ့ ရဖို့မလွယ်ဘူး”

“အစ်မကောင်းသလိုသာကြည့်ပြီး စီစဉ်ပါတော့”

အစ်မတို့ဆိုမှုအပြန် အပြန်ကျွန်မတစ်လမ်းလုံးတွေ့လာခဲ့သည်။ ဆင်းရဲသားရပ်ကွက်ဖြစ်၍ အိမ်ဆိုင်လေးဖွင့်ကာ အဆင်ပြုမည်ထင်ရသည်။ ရွှာခဲ့ မမမျက်နှာကြောင့် အခက်အခဲကြီးကြီးမားမား မတွေ့နိုင်ဟု ထင်မြင်ယူဆမိသည်။ ငွေတိုးချေးလျှင်လည်း အဆင်ပြနိုင်မည်ထင်သည်။ ဆင်းရဲသားများ၊ ပုံကျလက်လုပ်လက်စားများအနေများသော ရပ်ကွက်ဖြစ်သည်။ လမ်းထဲတွင် ပါခိုက်ပြသသည့်ရဲ (၃) ရုံကိုလည်း တွေ့ခဲ့ရသေးသည်။ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်များလည်း နီးကပ်စွာရှိနေသည်။ ကျွန်မဘဝင်မကျလှပါ။ ထိုင်စားနေ၍မဖြစ်တော့သည်အဆုံး ကြည့်မြင်တိုင်မှ အိမ်ကို ရောင်းချုပြီး ဒေါပုံမှုအိမ်ကိုဝိယ်ရန် ကျွန်မစီစဉ်လိုက်ရပါတော့သည်။ ဤနည်းလမ်းသည်သာ လောလောဆယ် ကျွန်မနှင့် ကလေးများထွက်ပေါက်ပင်ဖြစ်သည်။

ကြည့်မြင့်တိုင်ရပ်ကွက်မှနေအိမ်ကိုရောင်းချုပြီး ဒေါပုံမှ ပေနှစ်ဆယ် ခြားက်ဆယ် မြေနှင့်အိမ်ကို ဝယ်ယူသည်။ ငွေ သိန်းလေးဆယ်ကျော်ပို့ထွက်လာသည်။ ပို့ငွေထဲမှ အချို့ကို ဘဏ်တွင် အပ်နှစ်ထားလိုက်သည်။ ကျွန်မတို့မိသားစု ကုန်တင်ကားကြီးဖြင့် ကြည့်မြင်တိုင်မှ ဒေါပုံသို့ပြောင်းရွှေ့ခဲ့သည်။ ကျွန်မဝယ်ထားသည့်

နေအိမ်လမ်းထဲသို့ ကျွန်တင်ကားကြီး ခက်ခက်ခဲခဲဝင်ခဲ့ရသည်။ အစ်မက အဆင်သင့်တောင့်နေ၍ တော်တော့သည်။ အိမ်ရွှေသို့ ကားဆိုက်ပြီး ကားပေါ်မှ ပစ္စည်းများချုပ်နှင့် ပြင်ဆင်ရသည်။ အလုပ်သမားငှားရမ်းရန် အစ်မကို ပြောနေစဉ် လမ်းထဲမှ လူငယ်သုံးလေးရောက်လာပြီး အစ်မကို လျမ်းပြောလိုက်သည်။

“ဒေါ်သီ.. ပစ္စည်းချုပ့် အခက်အခဲဖြစ်နေတယ် မဟုတ်လား”

“အေး ဟုတ်တယ်၊ အလုပ်သမား ငှားမလားလို့ စဉ်းစားနေတာ”

“ကိုယ့်ရပ်ကွက်ထဲ ပြောင်းလာသူဟာ ကိုယ့်ရပ်ကွက်သားပဲပေါ့၊ အလုပ်သမားငှားမနေပါနဲ့တော့၊ ကျွန်တော်တို့ပဲ ပစ္စည်းတွေ ချေပေးမယ်၊ ထားမယ့်နေရာသာ ပြောပါ”

ထိုသို့ပြောဆိုနေစဉ် လူချွေယ်သုံးလေးဦးထပ်ရောက်လာသည်။ ကားပေါ်မှ ပစ္စည်းများ ဝိုင်းကူချေပေးကြသည်။ ဆင်းရဲသားရပ်ကွက်ဖြစ်သော်လည်း သူတို့လေးများ၏ ကူညီတတ်သည့် စိတ်ထားကို ကျွန်မလေးစားသွားမိသည်။ စိတ်ထဲကြိတ်၍ ခီးမွမ်းနေမိသည်။ ပစ္စည်းအားလုံးချုပြီးသည်နှင့် မမက...”

“သူတို့ကို လက်ဖက်ရည်ဖိုးလေး ပေးလိုက်ပါ”

“ပေးရမှာပေါ့၊ ဘယ်လောက်ပေးလိုက်ရမလဲ မမ”

“ပေးချင်သလောက်သာ ပေးလိုက်၊ သူတို့ကစေတနာနှင့် ကူညီတာပဲ”

တစ်ထောင်တန်နှစ်ရွှေက် ကျွန်မထုတ်ပေးလိုက်သည်။ ကျေးဇူးတင်ပါတယ် အစ်မရယ်ဟုပြောကာ ထွက်သွားကြသည်။

သူတို့လက်ဖက်ရည်ဆိုင်ဝင်မည်ထင်ပြီး ကျွန်မကြည့်လိုက်မိသည်။ သို့သော် သူတို့ဝင်သွားသောဆိုင်မှာ လက်ဖက်ရည်ဆိုင်မဟုတ်ဘဲ အရက်ဆိုင်သာဖြစ်သည်။

ထိုနောက အိမ်ထောင်ပြောင်းပစ္စည်းများ သယ်ဟယ်၊ ချုဟယ် နေရာချုဟယ်နှင့် လုပ်ခဲ့သဖြင့် ပင်ပန်းခဲ့ရသည်။ ကျွန်မတို့သားအမိ စောစောပင် အိပ်ရာဝင်ခဲ့ကြသည်။ ကျွန်မမည်မျှကြောအောင် အိပ်ပျော်သွားသည်ကိုပင် မခန့်မှန်းနိုင်တော့ပါ။ မျက်စောင်းထိုး အိမ်မှ ဆူညံကျယ်လောင်သော လင်မယားချင်းရန်ဖြစ်စကားများ သည့်အသကြာင့် အိပ်ရာမှ လန့်နှီးခဲ့ရသည်။

“ဟဲ့အကောင်၊ နင်သောက်ရောတွေသောက်လာပြီး ငါကို ရန်လုပ်တာလား၊ ဘယ်မှာလဲ ဒီနေ့လုပ်ခုပိုက်ဆံတွေ၊ နင့်ငါ အကြောင်းသိတယ် မဟုတ်လား”

“အချိန်မတော် ဘာဖြစ်လို့ ဒီလောက်အော်ကြီးဟစ်ကျယ် ဖြစ်နေရတာလဲ”

“ပြောရမယ်၊ ဘယ် မယားငယ်ကို ပိုက်ဆံတွေပေးလိုက်လဲ၊ ငါမသိဘူးမှုတ်နေလို့လား”

ယောက်ရှုံးဖြစ်သူ၏အသံက မတိုးမကျယ်သာဖြစ်သော်လည်း မယားဖြစ်သူ၏အသံက ကျယ်လောင်လွန်းလှသည်။

“ဒီနေ့ အလုပ်အဆင်မပြေလို့ ငွေပါမလာဘူးလေ”

“တော်စမ်းပါ မသိရင်ခက်မယ်၊ ရတဲ့ပိုက်ဆံအရက်သောက်၊ မယားငယ်နှဲပျော်မြှေးပြီး ပြန်လာတာ မဟုတ်လား”

“တော်တော့ကွာ့”

“မတော်နိုင်ဘူး၊ ငါက မယားကြီးပါ ပိုက်ဆံမပါရင် အိမ်ပေါ်က ခုံဆင်းသွား၊ ငါအနားလာမအိပ်နဲ့ ခုံ ဆင်းသွား”

“တော်ပါတော့လို ပြောနေတာ မရဘူးလား၊ ဒီမိန်းမတော့  
ငါလုပ်မိတော့မယ်”

“အံမယ် နှင်က ငါ လုပ်ချင်တာပေါ့လေ၊ သတ္တိရှိရင် ငါအသား  
ထိကြည့်စစ်းပါ”

“ဒီလောက်ဖြစ်လှတဲ့ မိန်းမ ကဲဟယ်.. ကဲဟယ်”

“အမလေးလုပ်ကြပါဉိုး၊ ကျွန်မကို နှိပ်စက်နေတယ်၊ ကျွန်မ<sup>ပါးကို</sup> ရှိက်တယ်၊ လာကြပါဉိုး”

မိန်းမဖြစ်သူက အော်ကြီးဟစ်ကျယ်နှင့် အကူအညီ  
တောင်းခံနေသော်လည်း အိမ်နီးနားချင်းများ တစ်ဦးတစ်ယောက်မျှ  
ထွက်မလာကြပေ။ ကျွန်မတို့အဖို့ ယခုမှ ကြံ့ဖူးသော်လည်း ပတ်ဝန်း  
ကျင်က သည်အဖြစ်ရိုးနေပြီဟု ထင်ရသည်။ မကြာခဏဖြစ်နေပုံ  
ရသည်။ ကျွန်မနားပိတ်ရှု ပြန်အိပ်သည်။ အသံတွေက ကြားနေ  
ရဆဲ။ မကြားပဲ့မနာသာတိုင်းထွားဆဲဆိုသံများကြားနေရသည်။  
ကျွန်မကြိုးစား၍ပြန်အိပ်သည်။ ပင်ပန်းစားသဖြင့် ပြန်လည်  
အိပ်ပျော်သွားခဲ့သည်။ မည်မျှကြားသည်မသိပါ။ ခြုံချင်းကပ်လျက်  
အိမ်မှ တစုန်းဒုန်း မြည်သံကြောင့် အိပ်ရာမှ နီးခဲ့ရပြန်သည်။  
ဘေးအိမ်မှ တစုန်းဒုန်းမြည်သံက နားထဲတိုးဝင်လာသည်။ ထင်းခွဲ  
နေသောအသဖြစ်ကြောင်း သိရသည်။ ထိုအချိန်မှာပင် လင်းကြက်  
ထွန်သံကြားလိုက်ရသည်။ နှိန်က်လေးနာရီကျော်ခန့်အချိန်ဖြစ်သည်။  
အိမ်အောက်မဆင်းဘဲ အိမ်ပေါ်ကြမ်းခင်းပေါ်မှာပင် တစုန်းဒုန်း  
နှင့် ထင်းခွဲနေသည်။

“ဟဲ ဒီနွေးအလုပ်အောင်အောင် မထသေးဘူး  
လား၊ ငါပါပြုတ်အရောင်းထွက်သွားရင် နှီးမယ့်သူမရှိဘူးဖြစ်မယ်  
ထတော့လေ”

လူခြေတိတ်ချိန်မို့ စကားသံ၊ ထင်းခွဲသံတွေက ကျယ်လောင် နေသည်။ သူတို့အသံကြောင့် ပတ်ဝန်းကျင်အနောင့်အယူကြဖြစ် သည်ကို မတွေးကြပါ ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းလည်း မသိကြပါ။ ကျွန်းမစိတ်ပျက်လက်ပျက်ဖြင့် အိပ်ရာပေါ်လှုနေမိ သည်။ အိပ်ရှုံးမပျော်တော့ပါ သားနှင့်သမီးမှာ အပူအပင်ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ တစ်ပတ်ခန့်ကြာမှ အားလုံး နေသားတကျဖြစ်ခဲ့သည်။ သို့သော် ကျွန်းမမှုံးမှုံး မအားလပ်သေးပါ။ သန်းခေါင်စာရင်းမပြောင်းရသေး၍ တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်နေရဆဲဖြစ်သည်။ မမက တစ်လမှုတစ်ခါ ဧည့်စာရင်းတိုင်ရန် စာအုပ်လုပ်ပေးထားမည်ဟု ဆိုလာသည်။ ဤသို့ဖြင့် ကျောင်းများ ပြန်ဖွင့်သည့်အချိန်ရောက်လာသည်။ သမီးက ခြာက်တန်း၊ သားက ရှစ်တန်းတက်ရမည်ဖြစ်သည်။ ကလေးနှစ်ယောက် အပြေး အလွှား ကျောင်းအပ်သွားရသေးသည်။ နေရာဒေသအသစ်၊ ကျောင်းအသစ်မို့ ကျွန်းမပူးပင်နေမိသော်လည်း သားနှင့်သမီးမှာ မိတ်ဆွေသစ်များနှင့် ပျော်နေကြသည်။ နှစ်ယောက်စလုံး တစ်ကျောင်းတည်းမို့ပူးရာမလိုတော့ပေါ့။ ကျောင်းသွားကျောင်းပြန် အတူတူပင်ဖြစ်သည်။

အားလုံးနေသားတကျဖြစ်သွားမှ မမနှင့်တိုင်ပင်ကာ အိမ်ဆိုင် လေးဖွင့်လှုံ့နိုင်တော့သည်။ သို့သော် ထင်ထားသလောက် ရောင်းအားမကောင်းလွှာပါ။ နောက်မှ ကျွန်းမသိလာရသည်။ အကြေးရောင်းမှ ရောင်းအားကျောင်းလာသည်။ မည်သူတို့ကို အကြေးရောင်းသုံးမရောင်းသင့် မမကို မေးမြန်းရသည်။ ကျွန်းမတို့အနီးအနားပတ်ဝန်းကျင်တွင် ကျောင်းသားအချို့ရှိသော်လည်း ညနေ

ဘက် စာကျက်သံမကြားရပါ။ စာကျက်ချိန်တွင် စာကျက်သံမကြားရ၍ ကျွန်မစိတ်ထဲ ထူးသလိုဖြစ်နေသည်။ ယခင်ကျွန်မနေထိုင်ခဲ့သော ကြည့်မြင်တိုင်ရပ်ကွက်တွင် ယခုလို ကျောင်းဖွင့်စရာသီတွင် ကလေးများ စာကျက်စာအံသံများ ဆူညံစွာ ကြားနေပြီး ဖြစ်သည်။ ယခုလမ်းထဲတွင် စာကျက်သံမကြားရပါ။ ဈေးဆိုင်ဖြင့် အလုပ်ရှုပ်နေသဖြင့် သားတိုကိုပင် သတိမထားမဲ့ပါ။ သားစာကျက်သံမကြားရ၍ အိမ်အတွင်းသို့ လှမ်းကြည့်ရာ သားကို မတွေ့ရပေ။

“သမီးရေ့၊ သမီးကိုကို မတွေ့ပါလား၊ ဒီအချိန် စာကျက်ချိန် လေ၊ ဘယ်သွားနေလဲ”

“ကိုကိုသူ့ထဲထုတ်ချင်းတွေနဲ့ ဗိုဒ္ဓိယိုသွားကြည့်တယ် ထင်တယ်”

“ဘာ၊ ဒီအချိန်က စာကျက်ချိန်လေ၊ အရင်တုန်းက ဗိုဒ္ဓိယိုကြည့်ရဖူးလို့လား”

ဒေါသစိတ်ဖြင့် သားကို လိုက်ခေါ်မည်စိတ်ကူးသော်လည်း သားသွားကြည့်သည့် ဗိုဒ္ဓိယိုရဲကို ကျွန်မမတို့လမ်းထဲတွင် ဗိုဒ္ဓိယိုပြသသည့်ရုံသံးနေရာရှိသည်။ ဉာဏ်းနာရီကျော်မှ သားက ပြန်ရောက်လာသည်။

“ဟဲ့သား ဘယ်အချိန်ရှိပြီလဲ၊ ဗိုဒ္ဓိယိုသွားကြည့်တယ်ဆို”

“ဟဲတ်ပါတယ် မေမေ၊ ဂေါ်မိုလာကား သိပ်ကောင်းတာ၊ ပင်လယ်ထဲ သွားနေတဲ့ သဘောကြီးကို ဖျာက်ဆီးနှစ်မြှုပ်ပြီး ကုန်းပေါ်တက်လာတာ၊ တိုက်တာတွေပြုပြီး မြေအောက်ဘူတာရုံများ ဥတွေ ဥချုခဲ့တာ၊ ဥတွေက အကောင်ပေါက်လာတာ မေမေရဲ့”

စာကျက်ရန်ပြောမည်ဟု ကျွန်မပြင်ထားသော်လည်း  
သူကြည့်ခဲ့သည့် ဗိုဒီယိုအတ်လမ်းကို စိတ်ဝင်တစား အားပါးတရ<sup>၁</sup>  
ပြောပြန်သည်၊ ကျွန်မ စိတ်မရှည်ချင်တော့ပါ။

“က သားတော်ပြီ၊ စာသွားကျက်တော့၊ နောက်ဆို ဒီလို  
စာကျက်ချိန် ဗိုဒီယိုသွားမကြည့်ရဘူး၊ မှတ်ထားနော်”

သားက မကျေမန်ဖြင့် စာကျက်စားပွဲပေါ် ဝင်ထိုင်လိုက်  
သည်။ စာမကျက်သေးဘဲ ဂေါ်နီလာဇာတ်ကားအကြောင်း  
သူညီမကို ပြောပြန်သေးသည်။ ကျွန်မလှမ်းကြည့်လိုက်စဉ် သားက  
ငေးငေးစိုင်စိုင်ဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူကြည့်ခဲ့  
သည့် ဗိုဒီယိုအတ်လမ်းထဲမှ ဂေါ်နီလာကို ပြန်တွေးနေဟန်တူသည်။

“ဟဲ သား စာကျက်လေ”

“ဟာ မေမေကလည်း”

ရုံးဆိုင်ပိတ်ချိန်ဖြစ်၍ ပစ္စည်းများ ကျွန်မသိမ်းဆည်းနေခဲ့  
သည်။ အားလုံးသိမ်းဆည်းပြီးစီး၍ ဆိုင်တံ့ခါးပိတ်ပြီး ကျွန်မအိမ်ပေါ်  
တက်လာသည့်အချိန်တွင် သားက အိပ်ရာထဲရောက်နေပြီဖြစ်သည်။  
မသက်မသာ သက်ပြင်းချလိုက်မိသည်။

တစ်နေ့ ညနေကျောင်းမှုအပြန် သမီးတစ်ဦးတည်းကိုသာ  
တွေ့ရသည်။ သားကို မတွေ့ရပေ။

“ဒီမှာ သမီး၊ သမီးကိုကို မတွေ့ပါလား၊ ကျောင်းမှာ အချိန်ပို  
သင်နေလို့လား”

“ကိုကိုက သူငယ်ချင်းတွေ့နဲ့ ဘာလုံးကန်နေတာ၊ ပြီးမှ  
ပြန်လာမယ်တဲ့”

“အင်း ဒီကလေးက အပေါင်းအသင်းတော်တော်များနေပါ  
လား”

ညမှောင်စပြတော့မှ သားပြန်ရောက်လာသည်။ ကျောင်း  
ဝတ်စုံကို လက်ကကိုင်လျက် ဘောင်းဘီတို့ဖြင့် ခွေးတဲ့ခဲ့နှင့်  
တွေ့လိုက်ရသည်။ အီမဲပါတက်တက်ချင်း သားက

“ထမင်းဆာပြီ မေမေ၊ ထမင်းစားတော့မယ်”

“ဟဲ ခွေးတွေ့သံတွေ့နဲ့ ရေားရင်ချီးလိုက်ပြီးလေ”

ချေးဆိုင်ကိစ္စနဲ့အလုပ်ရှုပ်နေသည်စို့ သားကို ဂရုမစိုက်နိုင်  
ခဲ့ပါ။ အတန်ကြာမှ သားကို လုမ်းကြည့်လိုက်သည်။ ထမင်းကို  
ဖြန်ရေယ်ကြပြီး စားနေသည်ကို တွေ့ရသည်။ ညနေဘောင်းချိန်  
ချေးဆိုင်လူကျေနေချိန်ဖြစ်သည်။ ကျွန်မတစ်ယောက်တည်း မနိုင်  
မန်းဖြစ်နေသည်။ သားနှင့်သမီးကို ကူညီခိုင်းမည်ဟု စိတ်ကူး  
မိသော်လည်း သူတို့စာကျက်ပျက်မည်စိုး၍ မခိုင်းရက်ခဲ့ပါ။  
ညကိုးနာရီကျော်မှုဆိုင်က လူရှင်းသွားတော့သည်။ စာကျက်သံ  
မကြားရသဖြင့် ကျွန်မဖော်ထင်လိုက်သွားသည်။ သားမှာ အိပ်ရာထဲ  
ရောက်နေပြီး အိပ်မောကျနေပြီဖြစ်သည်။ ညနေက ဘောလုံးကစား  
ထား၍ မောမောပန်းပန်းနှင့် အိပ်ပျော်နေပုံးရသည်။ သားစာကျက်  
ချိန်နည်းလာ၍ ပညာရေးအတွက် ကျွန်မပူးပင်စိတ်များ ဝင်လာမိ  
သည်။

ချေးဆိုင်မှာ အကြေးရောင်းခဲ့သဖြင့် ရောင်းအားတက်  
လာသည်။ ရောင်းအားတက်လာသည်နှင့်အမျှ ဆုံးရှုံးမှုများလည်း  
ရှိလာသည်။ တစ်ရက်ဆိုင်ရှုံးမှ ဖြတ်သွားသော ကျွန်မ၏ဖောက်  
သည် မတင့်ဆိုသူကို လှမ်းပြောလိုက်သည်။

“သွေ့.. မတင့် မဝယ်တော့သွားလား၊ ဟိုနောက အကြေး  
ဝယ်သွားတဲ့ ငွေးရှုံးပေါ်းဆယ်မဆပ်ရသေးသွားလေ၊ ပါရင် ပေးခဲ့  
ပါလား”

“ဒီမှာ ဆန့်ဝယ်ဖို့ ပိုက်ဆံမပြည့်လို စိတ်ည်စေရတဲ့အထဲ အကြွေးတောင်းတဲ့သူက ရှိသေးတယ်။ လောလောဆယ်လိုချင်ရင် တော့ အသားပဲလိုးယူတော့”

အကြွေးယူထားသူ မတင့်က မချေမင်းပြောဆိုပြီး ထွက်သွားသည်။ ဆိုင်ဘက်သို့ ခြေားမလှည့်တော့ပါ ဝယ်စရာရှိလျှင် အခြားဆိုင်တွင် သွားဝယ်သည်။ မတင့်လိုလူမျိုး လေးငါးဦး ကျွန်မကြုံဖူး ခဲ့ပြီဖြစ်သည်။ သည်ရပ်ကွက်အနေအထားမှာ သည်သို့ပါလားဟု ကျွန်မတဖြည့်ဖြည့်းသောပေါက်လာခဲ့သည်။ မမက အကြွေးရောင်းမှ အဆင်ပြောမည်ဆို၍ ရင်းနှီးသူများကို အကြွေးရောင်းခဲ့သည်။ သို့သော် ပြန်တောင်းလျှင် အလွယ်တကူမရခဲ့ပါ နှုတ်လှန်ထိုးခြင်းခဲ့လိုက်ရသေးသည်။ ကြွေးဆုံးငွေတွေများလာသည်။ ဤအတိုင်းဆက်သွားနေပါက ရွှေးချေမှုများသာမက ကျွန်မစဉ်းစားမိလာသည်။ ရွေးဆိုင်ကိစ္စများသာမက ကျွန်မကလေးများလည်းမူပျက်လာသည်။ စာကြိုးစားမှု လျှော့နည်းလာသည်။ ပတ်ဝန်းကျင်အခြေအနေကို လိုက်၍ အမှုအကျင့်များပြောင်းလဲလာသည်။

ကျွန်မဆိုင်လူကျချိန်တွင် မမရောက်လာပြီး ကျွန်မကိုဂိုင်းကူးရောင်းပေးသည်။ မမက အိမ်ထလှမ်းကြည့်ရင်း

“ဟဲ.. နှင့်သားလည်း မမြင်ပါလား”

“အို ဟုတ်ပါရဲ့ သမီးကိုကို ဘယ်သွားလဲ သမီး”

“သူငယ်ချင်းတွေလာခေါ်လို့ ဗိုလိုပို့လိုက်သွားတယ် မေမေ”

“ဒီကလေးတော့ ပြောမရဆိုမရနဲ့ ဘယ်လိုဖြစ်စေတာလဲ၊ ဒီရပ်ကွက်ပြောင်းလာမှ အကျင့်တွေပျက်လာတယ်၊ အိမ်လည်းမမြေဘူးဖြစ်စေတယ်၊ စာလည်း မကျက်ဘူး”

“ကြော် လူငယ်ပဲလေ.. သူလည်း ဒီက ကလေးတွေနည်းတူ  
မြှုပ်ထိကြည့်ချင်ရှာမှာပေါ့၊ အင်း ငါတစ်ခုပြောမယ်၊ မြှုပ်ထိရှုရှု  
သွားရင် အပေါင်းအသင်းတွေနဲ့ အတတ်မျိုးစုံတတ်လာမယ်၊  
မဟုတ်တာတွေ အတူခိုးမိရင်ခက်မယ်၊ ဆေးလိပ်တောင် သောက်  
တတ်နေပြီလား မသိဘူး၊ ငါအကြံပေးချင်တာရှိတယ်”

“မမက ဘာအကြံပေးမှာလ ပြောပါဦး”

“နှင့်ဆီမှာ ငွော့တွေရှိသေးတယ် မဟုတ်လား၊ အပေါ်စက်  
အောက်စက်တစ်စုံလောက် ကလေးတွေကို ဝယ်ပေးလိုက်ပါလား၊  
ခုချေးတွေကျနေတယ်၊ ဒါဆို ကလေးတွေအိမ်မြှုပ်သွားမယ်၊ ငါတို့  
လည်း လာကြည့်လို့ရတာပေါ့”

“အင်း.. မမပြောတာ ဟုတ်သလိုပဲ၊ ကျွန်မစဉ်းစားပါမယ်”

ထိုသို့ မမနှင့် ပြောနေစဉ်မှာပင် ဆူညံကျယ်လောင်သော  
သီချင်းဖွုင့်သံကြားလိုက်ရသည်။ စောင်းဘောက်နှင့်တွေ့ချုပ် ဖွင့်ထား  
သော သီချင်းသဖြစ်သည်။ ကျွန်မနှင့် တစ်အိမ်ကျော်အိမ်မှ ဖွင့်  
သော သီချင်းသဖြစ်သည်။ မကြာခကဲကြားနေကျ သီချင်းသ ဖြစ်  
သည်။ မမနှင့် စကားပြော၍မရတော့လောက်အောင်ဖြစ်လာသည်။

‘ကိုယ့်အိမ်ကိုယ်နားထောင်တာပဲ မမရယ်၊ ဒီလောက်  
အကျယ်ကြီးဖွင့်ရသလား၊ မဂ်လာဆောင်အိမ်ကျနေတာပဲ’

“တို့ရပ်ကွက်မှာတော့ ဒါမျိုးက ရှိုးနေပါပြီလေ”

“ဘယ်ဟုတ်မလဲ မမရဲ့ ဘေးပတ်ဝန်းကျင်အနောင့်အယှက်  
ဖြစ်တာပေါ့၊ ဟိုးတစ်နှောကလည်း ကလေးတွေစာကျက်နေတုန်း  
စောင်းဘောက်နဲ့ဖွင့်လို့ ကလေးတွေစာကျက်လို့မရတော့ဘူး၊ ဖြစ်  
သွားတယ်၊ ဘယ်သူ့မှ မပြောကြဘူးလား”

“အဲဒီ အိမ်ရှင်ယောက်ဗျားက မိုက်တိမိုက်ကန်းရယ်၊ ဘယ်သူမှ မပြောစုံကြဘူး”

“မမတို့ရပ်ကွက်က ဒီလိပါလား၊ ပြောင်းလာမိတာ မှားပြီ ထင်ပါရဲ့”

“ကြာတော့လည်း ရှိုးသွားမှာပါကွယ်”

မမပြန်သွားပြီး ကျွန်ုမတစ်ယောက်တည်း စဉ်းစားနေမိ သည်။ ဤရပ်ကွက်သို့ ပြောင်းချွေလာခဲ့မိသည်ကို နောင်တရသလို ဖြစ်လာသည်။ ထိုအနိုက်မှာပင် ဆူဆူညံညံအသံများ ကြားလိုက်ရ သည်။ မျက်စောင်းထိုးသာသာရှိ အရက်ဆိုင်မှ အသံများဖြစ်သည်။

“ဒါသက်သက်လူပါးဝတာ၊ စံအေးတဲ့ဟေ့၊ သတ္တိရှိရင် ထွက် ခဲ့ကွာ”

“သြော် မင်းက စံအေးတဲ့လား၊ သိပ်သတ္တိကောင်းနေပါလား၊ က ငါလာပြီကွာ၊ မင်းဘာလုပ်ချင်လဲ”

“အေး လူပ်ချင်တာ ဒါပဲကွာ”

အမူးသမားနှစ်ဦး စကားများပြီး လုံးထွေးသတ်ပုတ်ကြပါ တော့သည်။

“ဟာ လုပ်ကြပါဦး၊ စံအေးအိတ်ထဲက ဓားထုတ်နေပြီ”

“ဟေ့ စံအေး မလုပ်နဲ့ လွန်မယ်၊ သတိထားကွာ”

“မဆွဲနဲ့ ဖယ်စမ်းကွာ”

“မလုပ်နဲ့စံအေး မလုပ်နဲ့”

ပြောပြောဆိုဆို စံအေးကို သောက်ဖော်များက ဂိုင်းဝန်း ထိန်းချုပ်ထားကြသည်။

ထိုအနိုက်မှာပင် တစ်ဘက်လူက ရုတ်တရက်အနားရောက် လာပြီး လက်ထဲမှုတုတ်ဖြင့် စံအေးဆိုသူ ဦးခေါင်းကို ရိုက်ချလိုက်

သည်။ စံအေးခေါင်းမှ သွေးများဖြာကျလာသည်။ ရိုက်နှက်သူက တုတ်ကိုကိုင်လျက်သားဖြင့် ဆိုင်ပြင်ထွက်သွားတော့သည်။

“သတ္တိရှိရင်လိုက်ခဲ့ကြလေ”

“စံအေးကိုလုပ်ပါဉီး၊ သွေးတွေနဲ့”

“ရဲစခန်းအရင်သွားရင် ကောင်းမယ်”

တစ်ယောက်တစ်ပေါက်ပြောဆိုရင်း စံအေးကိုတွေကာ ထွက်သွားကြသည်။ ဤကဲ့သို့သော ရန်ပွဲမျိုး လမ်းထဲတွင် မကြာခဏ တွေ့နေရသည်။ သားမှာ အပေါင်းအသင်းများနှင့် ဗျိုခိုရှုံးသို့ မကြာခဏသွားနေလျှင် တစ်နေ့ရန်ဖြစ်လာမည်ကို ကျွန်မစိုးရိမ်လာမိသည်။ ရေးဆိုင်မှုရေးရောင်းရငွေများ မကြာခဏ လျှော့နည်းလာသည်မှာ သားလက်ချက်မှန်း ကျွန်မသိသည်။ မပြောရက်၍ ကျွန်မသိလျက်နှင့် မပြောခဲ့ပါ။ သားမှာ အပေါင်းအသင်းများနှင့် ငွေကိုလည်း သုံးတတ်လာခဲ့ပြီ။ သားစာရိတ္ထအတွက် ကျွန်မစိုးရိမ်လာမိသည်။ သားဗြိုခိုရှုံးသွားနေလို့ မဖြစ်တော့ဘူး၊ မမပြောသလို့ အပေါ်စက် အောက်စက်ဝယ်ပေးမှ သားအိမ်မြဲမယ်ထင်တယ်” ကျွန်မတစ်ကိုယ်တည်း ရေရွက်လိုက်မိသည်။ သားတို့အတွက် အပေါ်စက်၊ အောက်စက်ဝယ်ပေးရန် ကျွန်မဆုံးဖြတ်လိုက်ပါတော့သည်။

တန်္တန္တန္တန္တ၊ ကျောင်းပိတ်ရက်တစ်ရက်တွင်ဖြစ်သည်။ ဆိုင်ကိစ္စများဖြင့် ကျွန်မအလုပ်ရှုပ်နေခဲ့သည်။ သားကိုမတွေ့၍ သမီးကိုမေးလိုက်သည်။

“ဘောလုံးသွားကန်တယ် မေမေ၊ ချိန်းပဲရှိလိုတဲ့၊ မေမေသိရင်မလွှတ်မှာစိုးလို့ဆိုပြီး၊ တိတ်တိတ်လေးထွက်သွားတာ”

“ကျောင်းပိတ်ရက်တောင် အိမ်မမြေား၊ မအောက် ကူညီရ ကောင်းမှန်းလဲ မသိပါလား၊ ဒီအတိုင်းလွှတ်ထားလို့တော့ မဖြစ်တော့ဘူး၊ သားကိုပြောမှ ဖြစ်တော့မယ်”

သားကိုပြောဆိုဆုံးမရန် စိတ်ကူးခဲ့သော်လည်း လက်တွေ တွင်မူ ပြင်းပြင်းထန်ထန် မဆုံးမဖြစ်ခဲ့ပါ၊ ဖတ်ဆုံး သားလေးမျိုး အလိုလိုက်ထားခဲ့မိသည်။ တစ်နေ့ကျောင်းမှုပြန်အလာ သမီးက Report card ကိုင်ကာ ကျွန်မကိုပေးသည်။

“မေမေ လက်မှုတ်ထိုးပေးပါ”

“အဆင့်ဘယ်လောက်ရလဲ သမီး”

ကျွန်မအမေးကို သမီးက ချက်ချင်းမဖြေပါ။

“ဟဲ ငါလက်မအားသေးလို့ မကြည့်မိုင်သေးဘူး၊ ဘယ်အဆင့် ရလဲ”

“အဆင့်နှစ်ဆယ်ပါ မေမေ”

“ဘာ ပြောတယ်၊ ဒီကို မပြောင်းခင်အရင်ကျောင်းမှာတူန်းက အဆင့် (၅) အောက်မရောက်တဲ့ သမီးက ခုတော့ အဆင့်နှစ်ဆယ် ရောက်သွားပါလား၊ သမီးစာကျက်ချိန်နည်းတာကိုး၊ ပြီးတော့ စာကျက်တာ အရင်လိုစိတ်ဝင်စားမှုလည်း မရှိဘူး”

“မေမေပြောတာ မှန်တယ်၊ သမီးတို့စာကျက်ချိန်မျာ ဘေးအိမ်တွေက တို့ပို့တို့ ကက်ဆက်တိုဖွင့်တာ အကျယ်ကြီးပဲ၊ ဘယ်လိုလုပ် စာကျက်လို့ရတော့မှာလဲ”

“အင်း သမီးပြောတာလဲ ဟုတ်တာပဲ၊ ဒါနဲ့ သမီးကိုကိုရော Report card မရသေးဘူးလား၊ သမီးတောင် ရနေပြီ၊ ဘူးလည်း ရလောက်ပြီပဲ”

“ဒါတော့ သမီးမသိဘူး၊ ကိုကိုကို မေးကြည့်ပေါ့ မေမေ”

ဘောလုံးကန်ပြီး သားပြန်ရောက်လာချိန်တွင် Report card ရဲ မရ သားကို ကျွန်မမေးလိုက်သည်။

“သားကို ဆရာမက Report card မပေးဘူး မေမေ”

“သမီးတို့အတန်းတောင် ရနေပြီး သားလည်း ရရှိမှာပေါ့”

“သားပြောတာ အမှန်ပါ။ မေမေ မယုံရင် ဆရာမကို မေးကြည့်ပါ”

“မေးရုံတင် မဟုတ်ဘူး ကျောင်းကိုလိုက်သွားပြီး အတန်းပိုင် ဆရာမနဲ့ သွားတွေ့မယ်”

နောက်တစ်နေ့တွင် ကျွန်မသားတို့ကျောင်းသို့လိုက်သွားပြီး အတန်းပိုင်ဆရာမနှင့် တွေ့ခဲ့သည်။

“သွေ်.. မောင်ကျော်ထက်တို့ အမေလား၊ တွေ့ချင်နေတာ နဲ့အတော်ပဲ၊ ကျွန်မနဲ့ လာတွေ့ဖို့ အကြောင်းကြားစာပို့လိုက်တာ မရောက်ဘူးလား”

“ကျွန်မဆီ ဘာအကြောင်းကြားစာမှ မရောက်ပါဘူး ဆရာမ”

“အင်း မောင်ကျော်ထက်က ခေါ်စာ မပို့ခဲ့ဘူး ထင်တယ”

“ဒါနဲ့ ဆရာမ ကျွန်မကိုတွေ့ချင်တာ ဘာကိစ္စများပါလဲ”

“ဒီလိုပါ ဒီလိုပါ မောင်ကျော်ထက်ဟာ ကျောင်းပျက်ရက် လေးရက်တောင်ရှိတယ၊ လပတ်စာမေးပွဲမှာလည်း သုံးဘာသာ ကျျှေးခဲ့တယ။ ဒါတွေ့ပြောပြချင်လို့ မိဘအုပ်ထိန်းသူနဲ့တွေ့ဖို့ ကျွန်မ တို့ စီစဉ်ခဲ့ရတာ”

“သားက တစ်လထဲ ကျောင်းပျက်တာ လေးရက်နော်၊ ပြီးတော့ သုံးဘာသာတောင် ကျျှေးခဲ့တယ ဟုတ်လား”

“ဟုတ်ပါတယ်၊ ဒီကလေး မှတ်တမ်းတွေပြန်ကြည့်တော့ ဒီနှစ်မှ ပြောင်းလာတဲ့ ကျောင်းသားပါ၊ အရင်နေ့ခဲ့တဲ့ ကျောင်းမှာ အဆင့် (၅) အတွင်းသာရှိခဲ့တဲ့ ကလေးပါ၊ ခုလို လာတွေ့တာ သိပ် ကောင်းပါတယ်၊ ကလေးကို ဂရုစိုက်ကြပ်မတ်ပေးဖို့ လိုပါတယ်”

“ဒါနဲ့တစ်ခုမေးပါရစွဲ၊ သားက Report card မပေးဘူးလို့ ပြောပါတယ်၊ အဲဒါ ဟုတ်ပါသလား”

“ဘာသာစုံအောင်တဲ့ ကလေးတွေကိုသာ Report card ပေးလိုက်တာ၊ ဘာသာစုံမအောင်တဲ့ ကလေးတွေကိုတော့ မပေးလိုက်ဘူး၊ ဘာသာစုံမအောင်တော့ ကလေးတွေက မိဘအုပ်ထိန်းသူ ကို မပြတော့ဘဲ လက်မှတ်တုတွေထိုးပြီး ပြန်ပေးတာတွေရှိတယ်၊ ဒါကြောင့် မောင်ကျော်ထက်ကို Report card မပေးလိုက်တာပါ၊ မိဘကိုယ်တိုင် အသိပေးချင်လို့ ခုလိုစိစဉ်ရတာပါ၊ ခုလိုလာတွေ့တာ ကျွေးဇူးတင်ပါတယ်၊ ကလေးစာကြိုးစားဖို့ ဆုံးမပေးစေချင်ပါတယ်”

“စိတ်ချ ဆရာမ၊ ခုမှု အကြောင်းစုံသိရတော့တယ်၊ ကျွန်မ ဆုံးမပါမယ်”

သားတို့အတန်းပိုင်ဆရာမနှင့် တွေ့ပြီး အိမ်ပြန်ရောက်သည် အထိ ကျွန်မဒေါသမပြောသေးပါ၊ တစ်နေ့လုံး သားအတွက် ကရုဏာ ဒေါသောဖြစ်နေခဲ့သည်။ ညာနေကျောင်းမှု ပြန်ရောက်ရောက်ချင်းပင် ကျွန်မသားကို ရိုက်နှုက်မိပါတော့သည်။

“က ကျောင်းပြေးလို့၊ ကျောင်းပြေးချင်လို့၊ ပြီးတော့ သုံးဘာသာ တောင်ကျတယ်၊ ကဲဟာ၊ ကဲဟာ”

ဒေါသဖြင့် သားကျောပြင်ကို ကျွန်မရိုက်နှုက်နေမိသည်။ သားမှာ ဘာမှုပြန်မပြောဘဲ မျက်ရည်သာကျနေသည်။ မရိုက်စုံး

သားကိုရှိက်နှုက်ဆုံးမဖို့ပြီ။ သားမျက်ရည်ကျသည်ကို တွေ့ရတော့ ကျွန်းမရင်ထဲ လိုက်တက်လာသည်။ သားကို ဖက်ကာ ဝမ်းပန်း တန်ည်း ငိုချုလိုက်မိပါတော့သည်။

“ဒီနောကစွဲပြီး သားစာကြိုးစားတော့နော်၊ ဗိုဒ္ဓိယိုရုံလည်း မသွားနဲ့တော့၊ သားတို့အတွက် အပေါ်စက်အောက်စက်တစ်စုံ မေမေဝယ်ပေးမယ်”

ငိုနေရာမှ သားမျက်နှာအမူအရာက ချက်ချင်းပြောင်းသွားသည်။

“မေမေ တကယ်ပြောတာနော်”

“တကယ်ပြောတာပဲ။ ဒါပေမဲ့ စာကိုတော့ ဒီထက်ပိုပြီး ကြိုးစားရမယ်၊ အချိန်နဲ့ပဲ ကြည့်ရမယ်နော်”

“သား စာကြိုးစားပါမယ်”

အပေါ်စက် အောက်စက် ဝယ်ပေးလျှင် စာကြိုးစာပါမည် ဟု ပြောခဲ့သော သားမှာ ကတိမတည်ခဲ့ပါ။ ဗိုဒ္ဓိယိုရုံမသွားတော့ သော်လည်း အိမ်တွင် အချိန်ပြည့် ဗိုဒ္ဓိယိုကြည့်နေတော့သည်။ စာကျက်ရန်ပင် သတိရဟန်မတူတော့ပါ။ ဉာန်စောင်းသည်နှင့် သား၏သူငယ်ချင်း အပေါင်းအသင်းများ အိမ်ပေါ်သို့ ရောက်လာ ကြသည်။ စီဒီပြားယူလာသူက ယူလာသည်။

“ကျော်ထက်ရော့ . ဒီကားကောင်းတယ်၊ ဒွေးနဲ့နှုန်းလိုင်ပါ တယ်၊ ဒီညပြန်အပ်ရမယ်၊ မင်းကြည့်ပြီးရင် ခွေ့ဖိုးတစ်ဝက်စိုက်နော်”

“အေးပါ ငါတစ်ဝက်စိုက်မယ်”

သားတို့အသံများကြားနေရသော်လည်း သျေးဆိုင်လူကျနေ သဖြင့် သားကို မပြောနိုင်သေးပါ။ ကျွန်းမဆိုင်သိမ်းချိန်နီးတော့မှ

သားတို့အပ်စောင့်နေသော ကတ်လမ်းပြီးဆုံးတော့သည်။ နောက်  
ထပ်တစ်ကားကြည့်ရန် ပြောသူကပြောနေသေးသည်။

“တော်ပြီးလေ သား စာကျက်ရှိုးမယ်လေ၊ မေမေဘာပြော  
ထားလဲ၊ အချိန်နဲ့ကြည့်လို့ပြောထားတယ် မဟုတ်လား”

ကျွန်ုမ် မျက်နှာထားကြောင့် သားသူငယ်ချင်းများ အလျှို့  
အလျှို့ဖိမ်ပေါ်မှ ဆင်းသွားကြသည်။ သားက စိတ်မပါတပါဖြင့်  
စာကြည့်စားပွဲပေါ်ဝင်ထိုင်သည်။ သားကို စာကျက်ရန်ပြောပြီး  
ရွေးဆိုင်ပစ္စည်းများ သိမ်းဆည်းနေခဲ့သည်။ စာကျက်သံ မကြားရှုံး  
သားကိုလှမ်းကြည့်လိုက်မိသည်။ သားမှာ စာကြည့်စားပွဲပေါ်  
မှောက်လျက် အိပ်နေသည်ကို တွေ့လိုက်ရသည်။ လေးလံသော  
သက်ဖြင့်တစ်ခုချုလိုက်မိသည်။

ဤသို့ဖြင့် အတန်းတင်စာမေးပွဲကြီး ဖြေဆိုရမည့်ရက်  
နီးကပ်လာခဲ့သည်။ ကျွန်ုမ်စည်းကမ်းတင်းကျပ်ထားရှုံး သားက  
အချိန်မှန် စာကျက်နေသည်။ ညာက်စာကြည့်ချိန် ဦးမြို့လို့  
ကတ်ကား မကြည့်ရသဖြင့် ကျောင်းပိတ်ချိန်နှင့်ခင်းဘက်တွင်  
သူငယ်ချင်းများနှင့် ကြည့်ဖိစ်အောင် ကြည့်လိုက်သေးသည်။ ကျွန်ုမ်  
ပြောစကားပင် သားက မလေးစားတော့ပါ ဦးမြို့လို့ရုံသွားမည်စီးရှုံး  
အပေါ်စက်အောက်စက် ဝယ်ပေးခဲ့သည်မှာ မှားလေပြီးလားဟုပင်  
တွေးလာမိသည်။

သား၏အပေါင်းအသင်း သူငယ်ချင်းများထဲတွင် ကျောင်း  
နေသူတစ်ဦးသာပါသည်။ ကျွန်ုသူငယ်ချင်းများမှ စာမေးပွဲကျရှုံးရှုံး  
မိဘက ကျောင်းထုတ်လိုက်သူ၊ မိဘက ကျောင်းထားပေးသော  
လည်း ကျောင်းစာကို စိတ်မဝင်စားရှုံး ကျောင်းထွက်လိုက်ရသူ

အများစုဖြစ်သည်။ အတန်းတင်စာမေးပွဲကြီး ဖြေဆိုရန် တစ်ပတ် ခန့်သာလိုသည့် အချိန်သို့ ရောက်လာသည်။ ဗိုဒ္ဓိယိုဂေတ်ကား မကြည့်တော့ရန် ကျွန်မတားမြစ်ထားသဖြင့် သားသူငယ်ချင်းများ ရောက်မလာတော့ပါ။ ယခုကဲ့သို့ စာမေးပွဲကြီးဖြေဆိုရန် နီးကပ်ချိန် ဆိုလျှင် ယခင်နေခဲ့သောရပ်ကွက်တွင် စာကျက်သံများ ဟိုမှ သည့်မှ ဆူညံစွာကြားနေရပြီဖြစ်သည်။ ယခု ဤရပ်ကွက်တွင်မူ ကလေးများ စာကျက်သံမကြားရပါ။ ကျောင်းနေသည့်ကလေး လည်း အနည်းငယ်သာ တွေ့ရသည်။

ဤသို့ဖြင့် အတန်းတင်စာမေးပွဲကြီးဖြေဆိုရမည့်ရက်သို့ ရောက်လာသည်။ သားတို့စာမေးပွဲကြီးက တစ်ပတ်သာကြာခဲ့သည်။ သားက ဖြေနိုင်သည်ဟု ပြောခဲ့သော်လည်း ကျွန်မအားမရလှပါ။ စာမေးပွဲကြီး ဖြေဆိုပြီးသည်နှင့် သားသူငယ်ချင်းများ ရောက်လာ ကြတော့သည်။ ထုံးစံအတိုင်း စုပေါင်းပြီး အခွေ့ဌားကြည့်ကြသည်။ သားစာမေးပွဲကြီးအောင်မှအောင်ပါမလားဟု ကျွန်မရင်ထိတ်နေ သော်လည်း သားက သူငယ်ချင်းများနှင့် ပျော်ရွင်မပျက်ရှိနေခဲ့သည်။ သက်နှင့်ရက်များကျော်လွန်ပြီးသည့်တစ်ရက်တွင် သားတို့ အတန်းတင်စာမေးပွဲအောင်စာရင်းထွက်လာသည်။ ကျွန်မတွေးထင် ထားသည့်အတိုင်းပင်ဖြစ်လာခဲ့သည်။ သမီးငယ်သာ စာမေးပွဲ အောင်ပြီး သားကြီးစာမေးပွဲကျော်ရှုံးခဲ့သည်။ သားကို ဆူပူမာန်မဲ့ပြီး ရိုက်ပစ်လိုက်မည်ဟု ကြံခဲ့သေးသော်လည်း ကျွန်မမရိုက်ဖြစ်ရက်ခဲ့ပါ။ သားစာမေးပွဲကျော်ရှုံးခြင်းအကြောင်းရင်းကို ကျွန်မ လေးလေးနောက် စဉ်းစားကြည့်မိသည်။ သားအပြစ်ချည်းပုံချ၍ မရဟုထင်သည်။ ပတ်ဝန်းကျင်အခြေအနေကလည်း အရေးပါ

နေသည်ကို ကျွန်မမြင်လာခဲ့သည်။ သားတို့လို အသိမကြော် နှစ်ယောက် သူအဖွဲ့ တံငါနားနီး တံငါဖြစ်ခဲ့သည်ဟုသာ ကျွန်မအတွေးထဲ ပေါ်လာသည်။ သားတို့အရွယ်တွင် ပတ်ဝန်းကျင်က လွန်စွာအရေးပါ ကြောင်း ကျွန်မလက်တွေ့ကြုံခဲ့ရပြီ။ ပတ်ဝန်းကျင်အခြေအနေ ကြောင့် သားက အရောင်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။ အမူအကျင့် များပြောင်းလဲခဲ့သည်။ ပုဂ္ဂိုလ်သင်ညီသွေးတို့သည် နေရာဒေသကို လိုက်၍ အရောင်ပြောင်းလဲတတ်ကြောင်း ကျွန်မဖတ်ဖူးမှတ်ဖူး ခဲ့သည်။

ယခုသားကြီးစာမေးပွဲကျရှုံးရခြင်းအကြောင်းရင်းမှာ ထိုသဘောပင်ဖြစ်မည်ထင်သည်။ သားနှင့်သမီးသာ ကျွန်မဘဝ မျှော်လင့်ချက်များဖြစ်သည်။ သည်ရင်သွေးနှစ်ညိုးသာ ကျွန်မ၏ အနာဂတ်ဖြစ်သည်။ သားနှင့်သမီးပညာတတ်မှ ဖြစ်မည်။ ထူးဆွန်မှ ဖြစ်မည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ အဘက်ဘက်မှ ကျွန်မအမျိုးမျိုးတွေးရင်း ခိုင်မာသော ဆုံးဖြတ်ချလိုက်မိတော့သည်။ ထိုဆုံးဖြတ်ချက်မှာ ဤရပ်ကွက်မျိုးတွင် နေ၍ မသင့်တော့သည့် ဆုံးဖြတ်ချက်ဖြစ်သည်။ ဤရပ်ကွက်မှပြန်လည်ပြောင်းခွဲရမည် ဖြစ်သည်။ ဖြစ်နိုင်လျှင် ယခင်နေခဲ့သော ရပ်ကွက် သို့မဟုတ် ပညာရေးကို အလေးထားသည့်ရပ်ကွက်၊ ပတ်ဝန်းကျင်သို့ ပြန်လည် ပြောင်းခွဲနေထိုင်ရန် ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။ ။



## သံသယမြို့တိမ် လွင့်ပြယ်ချိန်

“ဆရာလေး.. ဆရာလေး.. ထပါဉ္စီး”

“ဘယ်သူလဲ”

“ကျွန်မတို့ပါ၊ ခကေတပါဉ္စီး”

အချိန်မတော် အိပ်ရာမှ အန္တားခံရသော်လည်း လာရောက်  
နှိုးသူ၏အသံကို ကျက်မိနေသဖြင့် ကျွန်တော် အိမ်တံခါးဖွင့်ပေး  
လိုက်သည်။ ညဉ်နက်အချိန်ဖြစ်သော်လည်း လရောင်ဖြင့် လင်းနေ  
သည်။ လေ့ကားရင်းတွင် ကျွန်တော်တို့ကျွန်းမှ မူလတန်းကျောင်းအပ်  
ဆရာမကြီးနှင့် သူသားငယ်တို့ကို တွေ့လိုက်ရသည်။

“အချိန်မတော်၊ ဘာကိစ္စရှိလိုလဲ ဆရာမကြီး”

“အိမ်အောက်က ဘဲတစ်ကောင်ပျောက်သွားပြန်ပြီ”

“အခုပျောက်သွားတာလား”

“ဟုတ်တယ် ဆရာလေး”

“ပျောက်ပုံကို ပြောပါဉ္စီး”

“သန်းခေါင်လောက်မှာ အိမ်အောက်က ကြော်သံ၊ ဘဲသံတွေ  
ကြားရတယ်၊ ပြီးတော့ လူပုံရှားသံတွေလည်း ကြားရတယ်၊ ကျွန်မ  
ကြောက်လို့ အိမ်အောက်မဆင်းစုံဘူး၊ အသံတွေတိတ်သွားတော့မှ  
သားကိုနှီးပြီး အောက်ဆင်းကြည့်ဖြစ်တာ၊ သားကလည်း တော်တော်  
နှုန္ဓိုးလို့မရဘူး၊ ခြိထဲလက်နှုပ်စာတိမီးနှုထိုးကြည့်တော့ ဘဲတစ်ကောင်  
လျော့သွားတာ သံရတယ်။ လာခိုးတဲ့ သူကိုတော့ အစအနတောင်  
မတွေ့ရတော့ဘူး၊ ဆရာလေး ခဏလိုက်ကြည့်ပါလား”

“အင်း၊ လိုက်ခဲ့ပါမယ်”

ပြောပြောဆိုဆို ကျွန်တော်က အိပ်ရာနံဘေးတွင် အသင့်  
ထောင်သားသာ ဓားရှည်နှင့်လက်နှုပ်စာတိမီးတို့ကိုယူကာ ဆရာမ  
ကြီးနှင့်အတူ လိုက်သွားခဲ့သည်။ ဆရာမကြီးနေအိမ်နှင့် ကျွန်တော့  
နေအိမ်မှာ သိပ်မဝေးလှပါ။ ဆရာမကြီး၏နေအိမ်မှာ ကုန်းတစ်ခု၏  
ဆင်ခြေလျော့တွင် တည်ရှိပြီး အနီးအနားတွင် အခြားလူနေအိမ်  
များမရှိပေ။ ဆရာမကြီး အိမ်ရှုံးခပ်လျမ်းလျမ်းတွင် လျှိုကြီးတစ်ခု  
ရှိသည်။ ထိုလျှိုမှာ ဒီရေတက်လျှင် ရေပြည့်နေပြီး ဒီရေကျသွားလျှင်  
တောင်ကျစမ်းရေဖြင့် တသွင်သွင်စီးဆင်းနေသည်။ ဆရာမကြီးမှာ  
မွေးမြှုပေးကို ဝါသနာပါသဖြင့် မိမိသဘောအလျောက် ဤနေရာ  
ကို ရွေးချယ်နေထိုင်ခြင်းဖြစ်သည်။ ဒေသထုံးစံအတိုင်း ခြေတံရှည်  
အိမ်ဖြစ်ပြီး အိမ်အောက်တွင် ခြံခတ်ကာ ကြော်ဘဲများ မွေးမြှုထား  
သည်။ စာတ်ခဲ့လေးတောင့်ထိုးလက်နှုပ်စာတိမီးအလင်းရောင်ဖြင့်  
ခြံကို အထင်းသားမြင်နေရသည်။

“ဘဲတစ်ကောင်ပျောက်သွားတာ သေချာတယ်နော်...  
ဆရာမကြီး”

“သိပ်သေခါပါတယ်၊ ညနေဘက်ခြံထဲပြန်သွင်းတုန်းက ကျွန်မကိုယ်တိုင်ရေယားထာ”

“ခုလို ခက္ခကာ ပျောက်နေတော့ ဘယ်ကောင်းပါမလဲ။ ခိုးတဲ့သူမိအောင် ကျွန်တော့တာဝန်ထားပါ။ ဆရာမကြီးက ဘယ်သူ ကို ထင်နေလိုလဲ”

“ကျွန်မတော့ ရွာထိပ်က ချစ်တိုးတို့လင်မယားလက်ချက်လို ထင်တာပဲ။ လက်ပူးလက်ကြပ်မမိတော့ မပြောရဘူး၊ ချစ်တိုးက မိုက်တိမိုက်ကန်းနဲ့”

“ဆရာမကြီးတို့ အိပ်ကြပါတော့၊ မနက်ကျွေတော့ ကျွန်တော် စုစမ်းကြည့်ပါဉိုးမယ်”

အိမ်ပြန်ရောက်ပြီးသော်လည်း ကျွန်တော်အိပ်၍ မရတော့ ပါ။ လရောင်အောက်တွင် ဝါးကျွန်းတစ်ကျွန်းလုံး အိပ်မောကျလျက် ရှိသည်။ ပင်လယ်ဘက်မှုလေပြည်လေနှင့်အေးများက တိုးတွေ့ တိုက်ခတ်နေသည်။ နွောရာသီမြို့ပင်လယ်ပြင်မှာ ငြိမ်သက်တိတ်ဆိတ် နေသည်။ ကျွန်တော့အိမ်မှာ ကမ်းခြေနှင့်နီး၍ လိုင်းရှိက်သံများကို ကြားနေရသည်။

ယခုတလော ကျောင်းအုပ်ဆရာမကြီး မွေးထားသော ကြက ဘဲများ မကြားခက္ခ ပျောက်ဆုံးနေသည်။ လက်သည်လည်း ဖော် မရပါ။ ဆရာမကြီးကို တစ်ကျွန်းလုံးက လေးစားကြသည်။ ယခုကိစ္စ ကို သိထားကြသော ရွာလူကြီးနှင့် အချို့လူကြီးများလည်း မကျ မန်ပြစ်နေသည်။ တရားခံကို သိလိုကြသည်။ ဤကိစ္စဖြေရှင်းပေး ရန် ကျွန်တော့ထဲသို့သာ တာဝန်များကျရောက်လာပါတော့သည်။ ကျွန်တော့မှာ မူလတန်းပြဆရာဘဝဖြင့် ဤဝါးကျွန်းတွင် အနေ

ကြာလာခဲ့ဖြစ်သည်။ စားသောက်ရေးနှင့် နေထိုင်ရေးကို ကျွန်းရှိ  
လူကြီးများက တာဝန်ယူထားသည်။ ကျွန်းတော်လစာ အသားတင်  
စုဆောင်းမိသည်။ ကုန်ကျစရာလည်း တွေတွေထူးထူးမရှိလှပါ။  
တစ်ကိုယ်တည်းသမား လူပျိုလူလွတ်ဖြစ်၍ နေပျော်ခဲ့သည်။  
ကျွန်းတော်သာ မြှေနေသံသည်း ကျောင်းအုပ်များက ကျွန်းတွင်  
မမြေပါ။ မကြာခက်ပြောင်းသွားကြသည်။ ယခုဆရာမကြီးမှာ  
ပထမဆုံးသော အမျိုးသမီးကျောင်းအုပ်ဖြစ်သည်။ ယခင်အချိန်  
များက အမျိုးသားကျောင်းအုပ်များသာ လာရောက်တာဝန်  
ထမ်းဆောင်လေ့ရှိသည်။ ဝါးကျွန်းမှာ လွန်ခဲ့သည့် လေးငါးနှစ်  
အတွင်း အထူးစည်ကားလာသည်။ ဝါးကျွန်းတွင်တည်းခိုဆောင်  
ဟိုတယ်များပင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ အသစ်ပြောင်းခွဲ  
ရောက်ရှိလာသော ကျောင်းအုပ်မှာ အမျိုးသမီးဖြစ်၍ တစ်ကျွန်း  
လုံးက အရေးပေးလေးစားစွာ ဆက်ဆံကြသည်။

ဤဒေသမှာပင် ပင်လယ်ပြင် ဝန်းရုတားသောဒေသဖြစ်၍  
မိုးရာသီဆိုလျှင် ရာသီဥတ္တကြမ်းလှသည်။ မြို့နှင့်အဆက်အသွယ်  
ဖြစ်နေတတ်သည်။ ဒေသအခေါ် မြို့ဆိုသည့်မှာ ကော့သောင်း  
မြို့ကိုဆိုလိမ်းဖြစ်သည်။ ကျွန်းနှင့်အနီးဆုံးမြို့မှာ ကော့သောင်းမြို့  
ဖြစ်သည်။ အနီးဆုံးဆိုသံ့လည်း မိုင်ခြောက်ဆယ်ကျော် ကွာဝေး  
၍ ကျွန်းမှစက်တပ်လေ့ဖြင့် တစ်နှစ်သာသာ ခေါ်ဖြစ်သည်။ ဝါးကျွန်း  
သည် ကော့သောင်းမြို့နယ်လက်အောက်ခံဖြစ်ပြီး ပတ်ဝန်းကျင်ရှိ  
ကျွန်းများအနက် လူဦးရေအများဆုံးသောကျွန်းဖြစ်သည်။ လူမျိုးစုံ  
နေထိုင်လျက်ရှိသူကဲ့သို့ စရိက်မျိုးစုံလည်း တွေ့ရသည်။ ရေလုပ်ငန်း၊  
သစ်လုပ်ငန်း၊ ကြိမ်လုပ်ငန်းတိဖြင့် သန်ရာသနရာ လုပ်ကိုင်နေထိုင်

ကြသည်။ မြတ် ထားဝယ်၊ တန်သာရီ မော်လမြှုပ်နှင့် ကော့သောင်း  
မြို့များမှ လာရောက်အခြေခံနေထိုင်သူ အများဆုံးဖြစ်သည်။  
ကျွန်းကြီးအနောက်ဘက်တွင် ဆလုံလူများများနေထိုင်ကြသည်။  
အနောက်မြောက်ဘက်ယဉ်နှင့်ယဉ်တွင် ‘လန်ပါ’ကျွန်းကြီးရှိသလို  
အနောက်ဘက်တွင် ဆင်ကျွန်းရှိသည်။ ဆင်ကျွန်းတွင် ပုစ္စနှင့်  
လုပ်ကွက်များရှိသည်။ မြောက်ဘက်တွင် အောင်ဘာကြီးကျွန်းရှိ  
သည်။ အောင်ဘာကြီးကျွန်းတွင် မီးသွေးလုပ်ငန်း၊ ပုစ္စနှင့်လုပ်ငန်း  
များရှိသည်။ ပတ်ဝန်းကျင်ကျွန်းများမှ ပုစ္စနှင့် ငါးမီးသွေး ကြိမ်များ  
တင်ဆောင်သယ်ယူလာသောလျေများ ဝါးကျွန်းတွင် တစ်ထောက်  
ရပ်နားလေ့ရှိသည်။ ဝါးကျွန်းမှုတစ်ဆင့် ကော့သောင်း၊ မြတ်မြို့  
များရှိ အဝယ်ဖိုင်များသို့ သွားရောက်ပေးသွင်းရောင်းခြင်းကြသည်။  
ထိုအကြောင့်ပင် ငွေရှင်ကြေးရှင် သူငွေးများ၏အဝယ်တော် မျက်နှာလွှဲ  
များ ရာသီအလိုက် ဝါးကျွန်းတွင် ခြေရှုပ်နေတတ်သည်။ ဝါးကျွန်း  
တွင် လူစုံသလို စရိတ်လည်းကြမ်းသည်။ အစားအသောက်စရိတ်  
လည်းကြီးသည်။ ထိုအကြောင်းများကြောင့်ပင် ကျောင်းဆရာများ  
ကို အဖိုးရလာအပြင် ဒေသခံလွှဲကြီးများက အပိုတောက်ပုံကြေး  
များ ပေးထားသေးသည်။ သို့တိုင်အောင် ကျောင်းအုပ်များမမြှု  
ကြပါ။ နှစ်စွဲသည်နှင့် ပြောင်းရွှေ့သွားကြတော့သည်။ ကျွန်းတော်  
သာ ကျွန်းသံယောဇ်၊ ဒေသသံယောဇ်၊ ကလေးများသံယောဇ်  
တို့ဖြင့် ကျွန်းတွင် အနေမြှုနေသည်။

ကျောင်းအုပ်များ မိန်းမသာဖြစ်သဖြင့် ကျောင်းကိစ္စအဝေး  
ကို ကျွန်းတော်သာ ဆောင်ရွက်ရလေ့ရှိသည်။ ရပ်ရေး၊ ရွာရေး  
သာရေးနာရေး၊ လူမှုရေးကိစ္စများတွင်လည်း ကျွန်းတော်ပါဝင်ရမြှု

ဖြစ်သည်။ ‘ဆရာ’၊ ‘ဆရာလေး’နှင့် မျက်နှာသာပေးခြင်းခံရသည်။ အရွယ်ငယ်သော်လည်း လေးစားမှုခံရသည်။ သည်အကြောင်းများ ကြောင့်ပင် ဝါးကျွန်းပေါ်တွင် ကျွန်တော်အနေမြန်ခြင်းဖြစ်သည်။

ယခုလည်း ကောင်းအပ်ဆရာမကြီး၏ကြက်ဘဲ ပျောက် သောကိစ္စသည် ကျွန်တော်တာဝန်ဖြစ်လာသည်။ ဉာဏ်ဘက်တွင် ကွမ်ဟူခေါ်သော အရက်ပုလင်းပြားတစ်ပုလင်းဝယ်၍ ချစ်တိုး အိမ်ဘက်သို့ထွက်လာခဲ့သည်။ ချစ်တိုးမှာ မြတ်မာတိဖြစ်သည်။ ဝါးကျွန်းတွင် ကြံဥရှာကျပန်းအလုပ်ဖြင့် အသက်မွေးသည်။ ဝါးလှေ လိုက်သည်။ သစ်လျေကြိမ်လျေလိုက်သည့်အခါလိုက်သည်။ ရေခူး ရာသီတွင် ရေခူးလျေလိုက်သည်။ ငွေရလျှင်ရသလို မူးနေတတ်သည်။ အချိန်ရှိသရွေ့ မူးနေတတ်သော်လည်း ကြက်ဘဲပျောက်သည့် လက်သည်မှာ ဆရာမကြီးထင်သလို ချစ်တိုးမဖြစ်နိုင်ဟု ကျွန်တော် ကထင်မိသည်။ မနှစ်က ချစ်တိုးသား ဒုတိယတန်းစာမေးပွဲကျရှုံး ခဲ့သည်။ ဆရာမကြီး မျက်နှာလိုက်သည်ဟုဆိုကာ ချစ်တိုးမိန်းမက ဆရာမကြီးကို စောင်းပြောင်းဆဲဆိုသည်။ ချစ်တိုးမိန်းမမှာ စာလည်း မတတ် စရိတ်လည်း ကြမ်း၊ အပြောအဆိုလည်း ကြမ်းတမ်း သူဖြစ်ဖြစ်သည်။ ဆရာမကြီးနှင့် လမ်းတွင် မျက်နှာချင်းဆိုင် ဆုတ္တော်လျှင် မျက်နှာလွှဲသွားလေ့ရှိသည်။ သည်ဖြစ်ရပ်များကြောင့် ဆရာမကြီး၏ကြက်ဘဲပျောက်သည့်ကိစ္စ ချစ်တိုးထဲသို့ မြားညီးလှည့် သွားသည်ဟု ထင်မိသည်။

ဆရာမ၏ခင်ပွဲန်းမှာ အစိုးရဝန်ထမ်းဖြစ်ပြီး ကော့သောင်းမြို့ တွင် တာဝန်ကျနေသည်။ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လ တစ်ကြိမ် ဝါးကျွန်းသို့ လိုက်လာတတ်သည်။ ဆရာမကြီးကလည်း

ကော့သောင်းသွားနော်ကြဖြစ်၍ ကျွန်တော်ချစ်တိုးအိမ်ဘက်သို့  
ထွက်လာခဲ့ခြင်းဖြစ်သည်။ ချစ်တိုး၏အိမ်မှာ တောင်ခြေတော်ပါ  
တွင်ရှုံးသည်။ ကျွန်တော်ကိုတွေ့သည့်နှင့် ချစ်တိုးအိမ်ပေါ်မှာဆင်း  
လာသည်။ ချစ်တိုးမှာ ကျွန်တော်ကိုလေးစားသူလည်းဖြစ်သည်။

“ဟာ ဆရာလေး.. ကျွန်တော်ဆီလာတာလား၊ လက်ထဲမှာ  
လည်း ကွဲပြားနဲ့ပါလား”

“လာဗျာ.. ချစ်တိုး၊ အိမ်ပေါ်တက်ရအောင်၊ ကျွန်တော်  
လည်း မသောက်ဖြစ်တာကြောပြီ ချစ်တိုးနဲ့ကေားပြောချင်လို့ အမြည်း  
လုပ်ဗျာ”

ချစ်တိုးက ဝမ်းသာအားရဖြင့် မီးဖို့ချောင်ဘက်တွင် ချက်ပြုတဲ့  
နေသေးမိန်းမထဲ အမြည်းလှမ်းမှာလိုက်သည်။ မကြောမိ ပန်းကန်ပြား  
တစ်ချပ်ပေါ် ငါးလိပ်ကျောက်ဖုတ်များထည့်၍ ယူလာသည်။  
ကျွန်တော်အရက်သောက်လေ့မရှိသော်လည်း တစ်ခါတစ်ရဲ အာမိရမဲ  
ကို သောက်လေ့ရှုံးသည်။ ငှက်ဖျားကာကွယ်ဆေး ကိုနိုင်ပါသော  
အာမိရမဲကိုသာ တစ်ခါတစ်ရဲ ဆေးဖြစ်ပါးဖြစ်သောက်သည်။

“က ချစ်တိုး လုပ်ကွာ”

“အာမိရမဲလည်း မဟုတ်ဘူး ဘယ်လို့ဖြစ်တာလဲ၊ ဆရာလေး  
အရင်လုပ်ပါ ပြီးတော့မှ ကျွန်တော်သောက်မယ်”

ချစ်တိုးအပြောကို သဘောကျမိုးသည်။ အရက်တစ်ငံသောက်  
ချလိုက်သည်။ လည်ချောင်းတစ်လျောက် ခါးသက်ခြင်းနှင့်အတူ  
လူမှာလည်း ထူးရှုံးမြေသွားသည်။ ချစ်တိုးအရက်တစ်ခုက်မကုန်မိ  
ကျွန်တော်က

“ဆရာမကြီး ကြက်ဘဲပျောက်တဲ့ကိုစွဲကြားတယ မဟုတ်လား”

“သိတာပေါ့ ဆရာလေး၊ ကျွန်တော်လည်း စိတ်မကောင်း  
ပါဘူး၊ ရှားရှားပါးပါး ဆရာမဆိုလို ဒီကျွန်းမှာ တစ်ယောက်တည်း  
ရှိတာ၊ ခုလို ဆရာမကြီး ပစ္စည်းပျောက်တာ ဘယ်ကောင်းပါမလဲ”

“အေးပျား... ကျွန်တော်လည်း စိတ်မကောင်းပါဘူး၊ ခုကိစ္စ  
ချစ်တိုးရော ဘယ်လိုထင်လဲ”

“မပြောတတ်ဘူး ဆရာလေးရဲ့.. ဒီက ကာလသားတွေ  
ဆရာမ ကြောက်ဘဲခိုးစားမယ်တော့ မထင်ဘူး”

“ကျွန်တော်လည်း ဒီလိုပဲ ထင်တာ၊ က ထပ်ထည့်ပါ။”

ချစ်တိုး အရက်မမူးမိ တစ်စုံတစ်ခု ထူးခြားမှုတွေ့လိုတွေ့ပြား  
ချစ်တိုးမျက်လုံးထဲတွင် ရှာဖွေမိသည်။ သို့သော် ချစ်တိုးမှာ မည်သို့  
မျှ အမူအရာမပျက်ပါ၊ ပကတိတည်းပြိုမြင်နေသည်။ ဟန်ဆောင်မှု  
လုံးဝမတွေ့ရပါ။

“နော်း.. ဆရာလေးကို ပြောရှိးမယ်၊ ကျွန်တော်ခရီးထွက်  
ရမယ်၊ ကျွန်တော်မရှိတူန်း ဆရာလေးတပည့်ကို ဆုံးမပေးပါ  
အအောက်ကြောက်တာ မဟုတ်ဘူး”

“ချစ်တိုးက ဘယ်သွားမှာလဲ”

“ပရှန်းလေ့နဲ့ လိုက်သွားမလိုပါ”

“ဘယ်လောက်ကြာမှာလဲ”

“အလွန်ဆုံး တစ်ပတ်ဆယ်ရက်လောက်ပါ”

“ဘယ်ကျွန်းမှာ ပရှန်းသွားခုတ်မှာလဲ”

“မူလတန်းနဲ့ပူလာဘလူးကျွန်းဘက်လို ကြားရတယ်”

“အော်း.. ဟုတ်လား”

ဒေသအခေါ် ပရှန်းဆိုသည်မှာ မီးသွေးဖုတ်သည့် အပင် ငယ်လေးများကို ခေါ်ခြင်းဖြစ်သည်။ လက်မခန့်အလုံးရှိပြီး တစ်ကိုက်ခန့်အရှည်ရှိသည့် ပရှန်းပင်ပေါက်များကို ခုတ်ယူရသည်။ ငါးဆယ်စည်း၊ တစ်ရာစည်းစသည်ဖြင့် လိုသလို စည်းကြသည်။ ပရှန်းပင်ပေါက်အောက်ဘက်၌ အမြစ်များရှိပြီး အပေါ်ဘက်တွင် အရွက်ငယ်များရှိသည်။ အမြစ်များသော အပင်များကို ရွှေးချယ် ခုတ်ယူရသည်။ ဒီရေတက်ချိန် ပင်စည်ထဲမြှုပ်နေတတ်ပြီး ရေစစ် သွားချိန်တွင် အမြစ်များတွဲလောင်းကျနေတတ်သည်။ ထိုအပင်များ ကို တစ်ဘက်နှင့်နယ်ဝပ်မြှုံးများသို့ သွားရောက်ရောင်းချကြသည်။ ပရှန်းပင်ပေါက်ဝယ်ယူသူများက မြှောက်ကျယ်ကျယ်တွင် အတန်း လိုက် အကွာအဝေးညီညီ ပြန်စိုက်သည်။ ခြောက်လကော်ခန့် အကြာတွင် လက်ကောက်ဝတ်သာသာ ပင်စည်အလုံးများဖြစ်လာ သည်။ ထိုအပင်ကို ခုတ်ယူ၍ မီးသွေးဖုတ်ကြသည်။ အလွန်ကောင်း သော မီးသွေးဖြစ်သည်။ ပင်လယ်ကမ်းစပ် ကွက်လပ်များတွင် အများဆုံးဆိုက်ပျိုးကြသည်။

ပရှန်းပင်သည် ဒီရေရောက်သော ကျွန်းအစပ်များတွင် အုပ်စုလိုက်ပေါက်နေသော အပင်မျိုးဖြစ်သည်။ အပင်များ ထူထပ် စွာ ကျပ်ည်ပနေ၍ ကြီးထွားမှုနေ့းကျေးလျှေသည်။ စနစ်တကျ ပြန်လည်စိုက်ပျိုးမှသာ ကြီးထွားလာသည်။ ‘ပလောဘုတ္တ’၊ ‘ပူမောင် ဘဇ္ဇာ’၊ ‘ပူမောင်’၊ ‘ပနာဟ’၊ ‘မူလာဘန်း’၊ ‘ပူလာဘလူး’စသည့် မြန်မာပြည်တောင်ဘက်စွန်း ကျွန်းစပ်များတွင် အများအပြား ရှင်သန်ပေါက်ရောက်နေသည်။

ပလောဘုတ္ထ၊ ပိုကော၊ ပန်ဒရီ ကြက်ကျွန်းများတွင်လည်း  
ပရှန်းပင်များရှိသည်။ အလွယ်တကူလည်း ခုတ်ယူရရှိနိုင်သည်။  
ဒီရေအတက်တွင် လျှင်ယေးဖြင့် ဝင်ရောက်ခုတ်ယူ၍  
ရေကျွန်းများတွင် ပြန်လာနိုင်သောနေရာများကို ရွေးချယ်၍ ခုတ်ယူကြ  
သည်။ လျှင်ယေးများဖြင့် ဝင်ရောက်ခုတ်ယူ၍ တန်ဘေး  
လျှော်းပေါ်သို့ တစ်ဆင့်ပေးပို့ရသည်။

ချစ်တိုး အိမ်မှပြန်လာပြီး နောက်တစ်နှစ်ကျောင်းဆင်းချိန်  
တွင် ဆရာမကြီးအိမ်ဘက်သို့ ထွက်လာခဲ့သည်။ ကြက်ဘဲများလွတ်  
ထားရာ နေရာကိုလိုက်ကြည့်သည်။ ကြက်ဘဲများသွားတတ်သော  
နေရာများကို ခြေရာကောက်ကြည့်သည်။ ဆရာမကြီးအိမ်ရွှေ၊  
ခပ်လှမ်းလှမ်းလျှို့ထိုင်တွင် ကည်ပင်ကြီးတစ်ပင်ရှိသည်။  
ထိုကည်ပင်နံဘေးမှဖြတ်ကာ ကြက်ဘဲများလျှို့ထဲဆင်းကြသည်။  
ရေကြောက်သောဘဲများက ရေထဲဆင်းကြသည်။ လျှို့အတိုင်းဘဲများ  
က ရေကူးအစာရှာရင်း တစ်ဘက်တောင်ခြေလျှို့ထပ်သို့ ရောက်  
သည်။ လျှို့ထိုင်တောင်ခြေတွင် စမ်းချောင်းရှိသည်။ ထိုစမ်းချောင်း  
နံဘေးတွင် ချစ်တိုးတို့နေအိမ်ရှိသည်။ ကျွန်တော်က ဘဲများသွား  
လမ်းပြန်လမ်းကို မှတ်သားလိုက်သည်။ ဒီရေတက်ချိန် ဘဲများက  
ချစ်တိုးအိမ်အနီးထိပင် ရောက်တတ်သည်။ ရေစုနှင့်ပြန်ဆင်းလာ  
ကြသည်။ ဤအချက်ကြောင့်ပင် ကြက်ဘဲပျောက်သည့်ကိစ္စ ဆရာမ  
ကြီးက ချစ်တိုးကို သံသယဖြစ်ဟန်တူသည်။ ကျွန်တော်စမ်းချောင်း  
ထိုင်မှ ပြန်လှည့်အလာတွင် ပေါင်လုံးခန့်ရှိ ဖွတ်ကြီးတစ်ကောင်  
ဖြတ်ပြီးသွားသည်ကို တွေ့လိုက်ရသည်။ ကြက်ဘဲများကို ဖွတ်များ  
ကလည်း စားတတ်သည်။ ထိုအခိုက် ကျွန်တော်အသိတွင် လက်ခနဲ

အကြံးတစ်ခုရလိုက်သည်။ ဖွဲ့တ်များသည် ပြိုမ်းသက်စွာဝပ်နေကြဖြီး  
အနီးရောက်လာသောကြက်ဘဲများကို အမြိုးဖြင့် ရှိက်ချကာ ကျင်း  
ရှိရာသို့ ကိုက်ချိသွားတတ်သည်။ ကျွန်တော်ဒါမ်ပြန်ရောက်သည့်နှင့်  
ကာလသားနှစ်ဦး သုံးဦးကိုခေါ်ကာ ‘သုတ်ကိုင်း’များ ပြုလုပ်ခိုင်း  
လိုက်သည်။ သုတ်ကိုင်း သုံးလေးခုကို ဖွဲ့တ်ကြီးများ သွားလာတတ်  
သော နေရာများတွင် ထောင်ခိုင်းလိုက်သည်။ နံနက်တစ်ကြိမ်  
ညနေတစ်ကြိမ် သွားရောက်စစ်ဆေးကြည့်ရှုရန်လည်း မှာကြား  
ထားသည်။

နောက်တစ်နေ့ နံနက်တော့တွင် လျှို့အတွင်း သုတ်ကိုင်း  
ထောင်သည့် လူချွယ်တစ်ဦး ဆရာလေး၊ ဆရာလေးဟုခေါ်ကာ  
ဒါမ်ပေါ်တက်လာသည်။ သူ့လက်ထဲတွင် သုတ်ကိုင်းပါလာသည်။  
သုတ်ကိုင်းတွင် မိနေသည့်မှာ ဖွဲ့တ်မဟုတ်ပါ၊ တော့ကြောင်တစ်  
ကောင်သာဖြစ်နေသည်။

“ဆရာလေးရော့၊ ဖွဲ့တ်တော့ မမိဘူး၊ ဒီအကောင်ပဲ မိနေ  
တယ်”

“မိတ်မပျက်နဲ့ သုတ်ကိုင်းတွေ ဆက်ထောင်ပါဦး၊ မနက်တိုင်း  
လည်း သွားကြည့်ဖို့ မမေ့နဲ့ဦး၊ ဒီအကောင်ကို ယူသွားလိုက်လေ”

ထိုသူမှာ တော့ကြောင်ကို ယူ၍ ပျော်ရွှင်စွာထွက်သွားတော့  
သည်။ သုံးလေးရက်ဆက်တိုက် လျှို့အတွင်းနေရာခွဲ၍ သုတ်ကိုင်း  
များ ထောင်သော်လည်း ဖွဲ့တ်တစ်ကောင်မျှမမိပါ၊ အခြားတစ်ကောင်  
တစ်မြို့မှလည်း မမိတော့ပါ။ ကျွန်တော်လည်း ရွာသားများကို  
ခေါ်၍ ဆရာမကြီး၏ကြက်ဘဲများအား ကြည့်ရှုရန်နှင့် ဆရာမ  
ကောင်းသွားချိန်ဒါမ်ဘက်သို့ ဝင်ထွက်သွားလာသူများကိုပါ သတိ

ထားရန် တာဝန်ပေးပြောကြားရသည်။ ဆရာမကြီးက ကြက်ဘူးကို နံနက်ပိုင်းတွင် လွှတ်၍ ညနေအိပ်တန်းတက်ချိန်တွင် ရေတွက်သိမ်းဆည်းသည်ဟု သိရသည်။ မွေးမြှုပေးခြုံကို ငါးဖမ်းသည့် နိုင်လွန်ပိုက်ကွန်ဟောင်းများဖြင့် ကာခံထားသည်။ ပုဂ္ဂန်ဖမ်းသည့် ပိုက်ဟောင်းများဖြစ်၍ အကွက်စိပ်စိပ်ဖြစ်သည်။ ခြုံတွင်းရောက်ပြီး ခြုံတော်ပါတ်ထားလျှင် မည်သိမျှ ပြန်မထွက်နိုင်အောင် လုပ်ခြုံလှသည်။ သတိနှင့်ကြည့်ရှုနေသည့်ကြားမှပင် ဘဲတစ်ကောင် ထပ်မပျောက်ဆုံးသွားပြန်သည်။ နောက်သွေးခြင်းဖြစ်သည်။ ဆရာမသံသယဖြစ်နေသည့်ချစ်တိုးလည်း ပရှန်းခုတ်ရန် ခရီးသွားနေသဖြင့် အိမ်တွင်မရှိပါ။ ကြက်ဘူးများမှာ နှစ်ချို့ကည် ပင်ကြီးအနီးတွင်သာ အနေများကြောင်းသိရသည်။ ကျွန်တော် တွေးရခဲက်နေသည်။ ညနေဘက် ဆရာမအိမ်ဘက်သို့ ထွက်ခဲ့သည်။ ဆရာမကြီးကို အဆင်သင့်တွေ့ရသည်။

“လာ ဆရာလေး... ကိစ္စရှုလိုလား”

“မနေ့နေ့လယ်ဘက် ဘဲတစ်ကောင်ထပ်ပျောက်သွားတယ်ဆို”

“ဟုတ်တယ် ဆရာလေးရေး။ နောက်သွေးဘက်ကြီးပျောက်တော့ ကျွန်မလည်း မတွေးတတ်တော့ပါဘူး”

“ဒီတစ်ခါ ညဘက်ခြုံထက အသံကြားတာနဲ့ ကျွန်တော်ကို အကြောင်းကြားပါ နောက်သွေးပျောက်လည်း ချက်ချင်းသာ အကြောင်းကြားပါနော်”

“စိတ်ချုပေရာလေး ချက်ချင်းလာခဲ့မယ်၊ အရင်တုန်းက တစ်လတစ်ကောင်လောက်သာ ပျောက်ခဲ့တာ၊ ခုတော့ တစ်ပတ်ကို တစ်ကောင်မကတော့ဘူး ဖြစ်နေတယ်”

ဆရာမကြက်ဘဲ ပျောက်သည့်ကိစ္စအတွက် တာဝန်ယူထားသူမှာ ကျွန်တော်ဖြစ်သည်။ တန်ဖိုးမရှိလှသော်လည်း လက်သည် မဖော်နိုင်သေးသဖြင့် မျက်နှာပူလှပြီ ရွှာသားများထဲမှုလည်း ဆရာမကြီးပစ္စည်းယူသူရှိမည် မထင်ပါ ဆရာမကြီးကို တစ်ရွှာလုံးက လေးစားကြသည်။ ချစ်တိုးကိုလည်း ကျွန်တော်သံသယမဖြစ်ခဲ့ပါ ချစ်တိုးမိန့်မှုမှာလည်း ကလေးစာမေးပွဲကျသည့်ကိစ္စကြောင့် ဆရာမကြီးနှင့် အဆက်အဆံမပြုသော်လည်း ယခုကိစ္စတွင် လက်သည် မဖြစ်နိုင်ပါ။ ငယ်ရွယ်သူသာဝေ အခြားကလေးများ စာမေးပွဲ အောင်ပြီး မိမိကလေးစာမေးပွဲကျရှုံးသဖြင့် ပြောမှာဆိုမှားဖြစ် သည်ဟုသာ ကျွန်တော်ထင်မိသည်။

သည်ကိစ္စတရားခံပေါ်ရေးအတွက် ကျွန်တော်သတိမလစ်ပါ ညွှန်ရေးညွှန်တာအကြောင်းရှိ၍ခေါ်လျှင် အမြန်ဆုံးလာရန် ရွှာသားများကို သတိပေးထားခဲ့ပြီး ဖြစ်သည်။ ချစ်တိုးလည်း ပရှိန်းအခုတ်သွားရာမှ ပြန်ရောက်နေပြီဖြစ်သည်။ ချစ်တိုးကိုလည်း အကြောင်းစုံ ပြောပြထားပြီးဖြစ်ရာ အတတ်နိုင်ဆုံး ကူညီမည်ဟု ကတိပြုထားခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် တစ်ပတ်ခန့်အကြာ ညွှန်က်သန်းခေါင်ယံအချိန်ခန့်တွင်

“ဆရာလေး.. ဆရာလေးထတော့.. ထ.. ထ အိမ်အောက် က အသောက်တွေကြားရလို့ လာခဲ့တာ”

အောက်မှုခေါ်သံကြောင့် ကျွန်တော်ရှုတ်တရက်လန့်စီးသွားသည်။ သတိထား၍ အိမ်ခဲ့သဖြင့် ခေါ်သံကြားသည်နှင့် အိမ်ရာမှ နှီးလာသည်။

“ဆရာလေး... မြန်မြန်လုပ်”

ဆရာမကြီးအသံမှာ စိုးရိမ်ထိတ်လန့်နေသည့်အသဖြစ်သည်။ ယောက်ဗျားသားအနားမှာ မရှိတော့လည်း ကြောက်ခွဲ့နေပုံရသည်။ လက်နှိပ်ဓာတ်မီးနှင့် ဓားရှည်ကို ဆွဲယူကာ အိမ်ပေါ်မှာ ဆင်းခဲ့သည်။ အနီးအနားအိမ်များသို့လည်း လိုက်နှီးလိုက်သည်။ သူတို့လည်း ရရာ တုတ်၊ ဓား၊ လျှများကိုင်ကာ ကျွန်တော်နောက်သို့လိုက်လာကြသည်။ ကြိုတင်စီစဉ်ထားသည့်အတိုင်း ဆရာမကြီးနေအိမ်ကို လူစုစွဲပိုင်းပတ်ပြီး နေရာယူလိုက်ကြသည်။

“က ခြုထဲက ဘယ်သူလဲ ထွက်ခဲ့စမ်း၊ မင်းကို တို့ပိုင်းထားပြီးပြီ”

“ဟေး ပြောနေတာ မကြားဘူးလား၊ သေချင်လို့လား”

ခြုထဲမှ မည်သည့်အသံမျှ မကြားရပါ။ တိတ်ဆိတ်နေသည်။

“ပြေးလို့ မလွှတ်တော့ပါဘူးကွာ၊ ထွက်ခဲ့တော့ကွာ”

တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုကြိမ်းမောင်းနေသော လည်း ခြုထဲမှ မည်သူမျှထွက်မလာပါ။ လက်နှိပ်ဓာတ်မီးရောင်များက တဝ်းဝင်းနှင့် နေရာအနှံ့လင်းနေသည်။ မည်သို့မျှ ထူးခြားမှုမတွေ့ရသဖြင့် စိတ်မရှည်တော့သော ကျွန်တော်ခြုံနားသို့ တိုးကပ်သွားလိုက်သည်။ ခြုံတဲ့ခါးမှာ ပွင့်နေသည်။ ခြုံတဲ့ခါးမြေပေါ်တွင်လဲနေသည်။ ဘယ်ဘက်လက်က လက်နှိပ်ဓာတ်မီး၊ ညာဘက်လက်က ဓားရှည်ကို ဆုပ်ကိုင်ရင်း ကျွန်တော်ခြုံထဲဝင်လိုက်သည်။ ဓာတ်မီးရောင်ဖြင့် စောစွေစပ်စပ်ရှာဖွေကြည့်ရှုသည်။ ဆရာလေးသတိထား ဟုဆိုကာ ချစ်တိုးက ကျွန်တော်နောက်မှုကပ်၍လိုက်ပါလာသည်။ ကျွန်တော်သတိထားပြီး ရှေ့သို့တိုးဝင်လိုက်သည်။

ခြံထောင့်အောက်ခြေရှိ အစာထည့်သည့်သားခွဲက်ရှုည်များများ  
ဘေးသို့ မီးရောင်အရောက်တွင်

“ဟာ”ဟု ကျွန်တော်နှုတ်မှ အသံထွက်သွားသည်။ ခြေလှမ်း  
မှာလည်း နောက်သို့ ပြန်ဆုပ်မိလျက်သားဖြစ်သွားသည်။ ချိုတိုးက  
“ဆရာလေး . . တွေ့လိုလား . . ဘာလ ဘယ်မှာလ”

“တွေ့ပြီရှို့ . . ဟိုမှာကြည့် နည်းတဲ့အကောင်ကြီး မဟုတ်ဘူး”

ကျွန်တော်စကားဆုံးသည်နှင့် ကျွန်တော်ညွှန်ပြရာသို့  
လက်နှုန်းတတ်များ စုပြုထိုးလိုက်ကြသည်။ မီးရောင်များအောက်  
တွင် မြင်တွေ့ရသည်မှာ အပွဲးအကွက်များဖြင့် အရောင်တောက်  
နေသော ပေါင်လုံးခန့်ရှိကြီးမားသော စပါးကြီးမြွေတစ်ကောင် ဖြစ်  
နေပါတော့သည်။ လူသံများကြောင့် မြွေကြီးမှာ ငြိမ်သက်နေသည်။  
ထွက်ပေါက်ဘက်တွင် လူများရောက်နေသဖြင့် အစာခွက်ဘေးတွင်  
ပုန်းခိုနေဟန်တူသည်။ သို့သော ကြီးမှားရှုည်လွှားသောကိုယ်လုံး  
ကြီးကို အစာခွက်က လုံအောင်မဖုံးနိုင်ပါ။ “ဆရာလေး ဘေးဖယ်”  
ဟုဆိုကာ ချိုတိုးက ရှုံးတိုးလာသည်။ သူလက်ထဲတွင် အသင့်ပါ  
လာသော သုံးခွဲမှန်းရှုည်ဖြင့် မြွေကြီး၏ဦးခေါင်းကို ချိန်ရွယ်ကာ  
ထိုးစိုက်လိုက်သည်။ မိုန်းနိုးတဲ့ရှုည်နေ၍လည်းကောင်း၊ ခပ်လှမ်းလှမ်း  
မှ ထိုးရသဖြင့်လည်းကောင်း၊ မိုန်းထိုးချက်လိုရာသို့ မထိပါ။ ဒုတိယ  
အကြိမ်ပြန်ထိုးချလိုက်သည်။ မြွေကြီး၏ဦးခေါင်းမှာ လှုပ်ရှုခိုးသ  
လောက်သာ မသိမသာ လှုပ်သွားသည်။ ထိုးချက်ကို မြွေကြီးက  
ရှောင်တိမ်းလိုက်ပုံရသည်။ ထိုးချက်လွှားပြန်သည်။ ချိုတိုးအနီး  
သို့ ထပ်မံတိုးကပ်သွားပြီး တတိယအကြိမ်ထိုးတော့မှ လိုရာသို့ ထိ

သွားတော့သည်။ သို့သော် ထိသည်ဆိုရုံသူရှိသည်။ မြန်းဆူး သုံးဆူး အနက် နှစ်ဆူးသာ အရေခွဲကိုဖောက်ပြီး မြေကြီးထဲ စူးဝင်နေသည်။ တစ်ဆူးမှာ လွှတ်နေသည်။ မြန်းချက်မိသွားသော မြေကြီးမှာ စတင်လှပ်ရှားလာသည်။

“ဆရာလေး သတိထား.. နောက်ဆုတ်တော့ မြန်မြန်”

ချစ်တိုးက ပါးစပ်မှုပြောရင် မြန်းရှုံးကို မလွှတ်တမ်း ဖိကိုင်ထားသည်။ ချစ်တိုးစကားဆုံးသည်နှင့် မြေကြီး၏အဖြီးက ခြေပေါ်သို့ ရှုံးခနဲကျလာသည်။ ဂိုင်းအုံနေသူများ နောက်ဆုတ်သွားကြသည်။

“နောက်မြန်းတစ်ချောင်း ထပ်ထိုးပါဉိုး၊ မီးတွေ မပိတ်နဲ့ ဆက်ထိုးထား”

ရွှာသားတစ်ဦး၏မြန်းချက်က မြေကြီး၏ခါးလယ်ကို ဖောက်က မြေကြီးထိတိုင် စူးဝင်သွားပြန်သည်။ ချစ်တိုးထံမှ သတိပေးစကားထွက်လာသည်။

“မြေမြေကိုင်ထား.. မြန်းရှုံးကိုလက်က မလွှတ်စေနဲ့ အနားမကပ်ကြနဲ့ဘိုး အမြီးကို လွှတ်အောင်ရှောင်”

မြေကြီးမှာ နာကျင်၍ဒေသတော်းဖြင့် ဝှန်းဖိုင်းကြနေသည်။ အမြီးဖြင့် အရှိက်ခံရသော ခြေတိုင်များလွင့်စင်ထွက်သွားသည်။ ကာရုံထားသော ခြေအကာများ ကျိုးပဲပျက်စီးကုန်သည်။ သည်အကောင်မျိုး၏ခွန်အားမှာ အမြီးသာဖြစ်သည်။ ရှစ်ပတ်မိလျှင်လွှတ်လမ်းမရှိတော့ပါ။ မြန်းရှုံးများကို ဖိကိုင်ထားသော ချစ်တိုးနှင့် ရွှာသားတစ်ဦးတို့များ ချွေးပြန်နေကြပြီ။ ကျိုးပျက်သွားသော ခြေပေါက်မှ ကြက်ဘဲများ လန့်ဖျတ်ထွက်ပြီးသွားကြသည်။ မြန်းချက်

လွှတ်နေသော မြှော်း၏အမြီးပိုင်းက ရုတ်တရက်ကျွန်တော်ရှိရာ  
ဘက်သို့ ငွေ့ဝေ့ကျေလာသည်။

“ဆရာလေး... နောက်ဆုတ်”

ချစ်တိုးစကားမဆုံးလိုက်ရပါ။ ကျွန်တော်လည်း နောက်ဆုတ်  
ရန် မချိန်မရတော့ပါ။ အနီးဆုံးအိမ်တိုင်ဘေးသို့ တိုးကပ်အကာ  
အကွယ်ယူလိုက်ရသည်။ မြှော်း၏အမြီးက အိမ်တိုင်ပေါ်သို့ ဒုန်း  
ခန့်ကျေလာသည်။ အိမ်တိုင်ခံနေ၍သာ တော်တော့သည်။ အိမ်တိုင်  
ကို ရစ်ပတ်ကာ မြှော်းရန်းကန်နေသည်။ အိမ်မှာ တုန်ခါနေသည်။

“ကြည့်မနေကြပါနဲ့ အမြီးကို လုပ်ကြပါဉိုး”

ကျွန်တော်က အမြီးကို စားဖြင့် ပိုင်းရန်ချိန်ရွယ်လိုက်သည်။  
ကျွန်တော်အပြုအမူကို ရိုပ်စားမိသော ချစ်တိုးက

“မလုပ်နဲ့ ဆရာလေး... အနားမကပ်နဲ့ မိုန်းနဲ့သာလှမ်းထိုး”

နောက်ထပ်ရှာသားများ ခြုံတွင်းသို့ ရောက်လာကြပြန်သည်။  
သို့သော မြှော်း၏အမြီးကိုကြောက်နေကြသဖြင့် အနားကပ်၍ မိုန်း  
ဖြင့်မထိုးဘဲဖြစ်နေကြသည်။ အခြေအနေကိုသိသော ချစ်တိုးက  
“ဆရာလေး... ဒီဘက်လာ၊ ဒီမိုန်းရှုံးကိုကိုင်ထား၊ မလွှတ်  
စေနဲ့ အမြီးကို ကျွန်တော်ထိုးမယ်”

ရွှေသားတစ်ဦးက ချစ်တိုးထံအရှိုးကို မိုန်းတစ်ချောင်းကမဲး  
ပေးလိုက်သည်။ အရှိုးတို့သဖြင့် အနီးကပ်ထိုးရမည်။ ချစ်တိုးကို  
ကြည့်၍ ရင်ထိတ်နေကြသည်။ ချစ်တိုးမြှော်းအမြီးနားသို့ တိုးကပ်  
သွားသည်။ လူပ်ရှားနေသော အမြီးခေတ္တာဌ်သွားခိုက် ချစ်တိုး  
လူပ်ရှားလိုက်သည်။ အနီးကပ်ထိုးရသဖြင့် မြှော်း၏အသားကို  
မိုန်းချက်ဖောက်ဝင်သွားသည်။ သည်တော့မှ မြှော်း၏ရန်းကန်မှူ

အားပျော်လာသည်။ မှန်းတိတစ်ချောင်း ထပ်တောင်းကာ ချစ်တိုးက ထိုးစိုက်လိုက်ပြန်သည်။ မှန်းရှိုးတံရွည်နှစ်ချောင်း၊ ရှိုးတံအတို့ နှစ်ချောင်း စုစုပေါင်း မှန်းချက်လေးချက်မိယားသော မြှော်ဗြိုးမှာ စောစောကကဲ့သို့ ဂုဏ်းဒိုင်းမကြုနိုင်တော့ပါ။ လူပ်ရှားမှုနှေးကျွေး လေးလံလာသည်။ အန္တရာယ်မပြုနိုင်တော့သည့် အနေအထားသို့ ရောက်လာခဲ့ပြီးဖြစ်သည်။ ချစ်တိုးက အသင့်တွေ့ရသော ဝါးရင်း တုတ်တစ်ချောင်းဖြင့် ဦးခေါင်းကို ရှိုက်ချလိုက်သည်။

“က ဒုက္ခပေးလှတဲ့အကောင်၊ ဆရာမကြီးပစ္စည်းခိုးစားတဲ့ အကောင်၊ သေစမ်းကွာ”

ချစ်တိုးမှာ နှုတ်မှုရောရွှေတ်ရင်း ဆင့်ကာဆင့်ကာ ရှိုက်သည်။ မြှော်ဗြိုးမှာ လုံးဝလှပ်ရှားမှုမရှိတော့ဘဲ ပြိုမ်သက်သွားပါတော့သည်။

“အားလုံးစိတ်ချရပါပြီ၊ ဆရာမကြီး ကြက်ဘဲခိုးစားတဲ့ အကောင်ကို လာကြည့်ပါဦး”

ချစ်တိုးက ဆရာမကြီးကို လှမ်းခေါ်လိုက်သည်။ ဆရာမကြီး အိမ်ပတ်ဝန်းကျင်တွင် ရှုတ်ရှတ်သဲဖြစ်နေသည်။ ရွှာလွှဲကြီးမှား လည်း ရောက်လာကြသည်။ ချစ်တိုး၏သွေးကိုလည်း အားလုံး မျက်ဝါးထင်ထင်မြင်တွေ့သွားကြသည်။ ရွှာလွှဲကြီးက ...

“ဒီကောင်ကြီး နယ်ကျွဲ့လာတာဖြစ်မယ်၊ ဒီလောက်ကြီးတဲ့ မြို့ ရွှာထဲဝင်လာတာ မတွေ့ဖူးသေးဘူး”

ကျွန်တော်က ချစ်တိုးကို ဆက်မေးလိုက်သည်။

“ချစ်တိုး.. ဒီကောင်ကြီးဘယ်က ဘယ်လို့ရောက်လာတာလဲ”

“ဒီကောင်တွေက ကြက်ဘဲချေးနဲ့ရရင် လာတတ်တယ်။ ကြက်ပေါက်စလေးတွေကိုလည်း ကြိုက်တယ်”

ချစ်တိုးက စကားပြောရင်း လျှိုက်သို့ ဝေါြည့်လိုက်သည်။ အမှာ်ဝင်ထူသာ တွေ့ရသည်။

“မိုးလင်းရင် ဒီကောင်ကြီး ဘယ်ကရောက်လာတယ်ဆိုတာ ဆရာလေးကို ကျွန်တော်ပြမယ်၊ ခုတော့ ဒီကောင်ကြီးကို ကျွန်တော်ယူပါရစေ၊ ကျွန်တော်ကို ပေးပါလား”

ကျွန်တော်ရွာသားများကို လုမ်းကြည့်လိုက်သည်။ တစ်ဦးတစ်ယောက်မျှ ချစ်တိုးစကားကို မကန့်ကွက်ကြပါ။

“ဘယ်သူမှ ယူမယ့်သူမရှိဘူး၊ ချစ်တိုးစိတ်ကြိုက်ယူသွားပေတော့၊ ဘာလုပ်မှာလ”

“သည်းခြေနဲ့ အရေခံဆုတ်ယူမယ်၊ အသားကတော့ ဟင်းဓားပေါ့၊ လုပ်ကိုင်ပြီးရင် ကျွန်တော်ဝင်းပေးပါမယ်”

ချစ်တိုးက အနီးတွင် အသင့်ရှိနေသော ငါးဖမ်းပိုက်ကွန် ဟောင်းတစ်စံဖြင့် မြွှေသေပါကိုထပ်ပိုးလိုက်သည်။ ငါးလုံးတစ်လုံး၏အလယ်တွင် ပိုက်ကွန်ကို ချည်နောင်လိုက်သည်။

“ကျွန်တော်တစ်ယောက်တည်း မထမ်းနိုင်ဘူး၊ နောက်တစ်ယောက်လိုက်ပို့မှ ဖြစ်မယ်”

ရွာသားတစ်ဦးက ချစ်တိုးကို လိုက်ပို့သည်။ မြွှေကြီးကို ရွှေနောက်ထမ်းကာ မနိုင်မန်င်းဖြင့် ထွက်သွားသည်။

“မနက်စောစေ ဒီမှာ ပြန်ဆုံးကြမယ်၊ ပျက်စီးသွားတဲ့ ဆရာမကြီးရဲခြားကို ပြန်ပြီး ပြုပြင်ပေးရမယ်”

ရွာလူကြီးများကလည်း ကျွန်တော်စကားကို ထောက်ခံသည့် အလား တပြုးပြုးဖြစ်နေကြသည်။

“အရှင်တက်တော့မယ်၊ ပြန်ကြတော့... ချစ်တိုးကိုလည်း မနက်လာဖို့ကြုံတဲ့သူက ပြောပြလိုက်ဦး”

ရွှေသားများ အလျှိုလျှိုပြန်သွားကြသည်။ ကျွန်တော်တစ်ယောက်တည်း ကျွန်ခဲ့သည်။

“ဆရာမကြီး ကျွန်တော်ဘာလုပ်ပေးရှိုးမလ”

“ရပါပြီ ဆရာလေး... ကျွန်မနေ့ပါပြီ။ သိပ်ပြီး ကျေးဇူးတင်ပါတယ်၊ ဆရာလေး ပြန်အိပ်လိုက်ပါဉိုး”

“ဒါဆို ကျွန်တော်ပြန်တော့မယ်၊ ဆရာမကြီး စိတ်ချေလက်ချေသာအိပ်တော့၊ မနက်ကျွုမှ ဆရာမကြီးမြဲကို ပြန်ဆောက်ပေးမယ်”

နောက်တစ်နေ့နောက်စောင့် ဆရာမကြီးအိမ်ဘက်သို့ ကျွန်တော်ထွက်လာစဉ် ချစ်တိုးနှင့် ရွှေခံနှစ်ဦးတို့ရောက်နှင့် နေကြသည်ကို တွေ့ရသည်။ ဥက္က အသုံးပြုခဲ့သော လှုရှည်ကို ချစ်တိုးလက်ထဲတွင် ကိုင်လျက်သားတွေ့လိုက်ရသည်။

“ဆရာလေးကို ကျွန်တော်တို့စောင့်နေတာ၊ မြှုမပြင်သေးဘူး၊ မဟုတ်လား”

“လူစုံအောင် စောင့်ရှိုးမယ်၊ ဝါးတွေလည်း မှာထားတာ မရောက်သေးဘူး”

“ဒါဆို ကျွန်တော်နဲ့လိုက်ခဲ့ပါ၊ ကျွန်တော်ထင်တာမှုန်ရင် ဥက္က အကောင်ကြီးဘယ်ကနေရောက်လာတယ်ဆိုတာ ဆရာလေး သိရမယ်”

ချစ်တိုးက ရွှေမှုဦးဆောင်ကာ လျှိုအတွင်းဆင်းသွားသည်။ ရွှေသားနှစ်ဦးနှင့် ကျွန်တော်နောက်မှုလိုက်သွားသည်။ ရေစစ်ချိန်ဖြစ်သဖြင့် လျှိုထဲတွင် တောင်ကျချောင်းရေကြည်လင်စွာ စီးဆင်းနေသည်။ ဒီရေတက်ချိန်ဆိုလျှင် ပင်လယ်ရေရောနောကာ နောက်ကျလျက် အထက်ပိုင်းတောင်ခြေသို့ ဆန်တက်နေသည်။

နှစ်ချို့ကည်ပင်ကြီးအောက် အရောက်တွင် ချစ်တိုးရပ်လိုက်သည်။ ချစ်တိုးက ကည်ပင်ခြေရင်းမှ သစ်ရွှက်ခြောက်များကို ကြည့်ရင်း ပြောလိုက်သည်။

“အပင်ခြေရင်းကိုကြည့်ပါ ဆရာလေး၊ ရွှက်ခြောက်တွေစုပုံ နေတာ၊ ဘယ်လိုသဘောရာလဲ၊ သဘာဝအတိုင်း ဟုတ်ရဲ့လား”

ချစ်တိုးဆွဲနှင့်ပြရာ ကည်ပင်ခြေရင်းသို့ ကျွန်တော်တို့ပြုင်တူ ကြည့်လိုက်ကြသည်။ ကည်ပင်မှ ကြွေကျသော သစ်ရွှက်ခြောက် များအပြင် အမြားသစ်ရွှက်များလည်း ကည်ပင်သစ်မြစ်ပေါ်တွင် စုပုံနေသည်။ သစ်မြစ်ကို မတွေ့ရပါ။ သစ်မြစ်ကို သစ်ရွှက်များက ဖုံးအုပ်နေသည်။

“ဟုတ်တယ် ချစ်တိုး၊ သဘာဝအတိုင်းဆိုရင်တော့ ဒီလို မဖြစ်နိုင်ဘူး၊ တစ်စုံတစ်ယောက်က သစ်ရွှက်တွေသစ်မြစ်ပေါ်လာပြီး ငုံထားသလိုပဲ”

ချစ်တိုးက ကည်ပင်ခြေရင်းသို့ တိုးကပ်သွားပြီး လက်ထဲမှ ဓမ္မန်းခွဖြင့် သစ်ရွှက်ခြောက်များကို ဖယ်ရှားလိုက်သည်။ ချစ်တိုး လုပ်ကိုင်ပုံမှာ သတိဖြင့်လုပ်နေကြောင်း သိသာနေသည်။ မျက်လုံး များကလည်း ဟိုဟိုဖို့ လိုက်ကြည့်နေသည်။ ကျွန်တော်တို့မှာ ချစ်တိုးအပြုအမူကို သဘောမပေါက်ဘဲ ဝေးကြည့်နေကြသည်။ မကြာဖို့ သစ်ရွှက်ခြောက်များ ရှင်းလင်းဖယ်ရှားပြီး၍ သစ်မြစ်ပေါ် လာသည်။ ပေါ်လာသောသစ်မြစ်နှစ်ခုအကြားတွင် လိုက်သဖွယ် မြေကျင်းကိုတွေ့ရသည်။ ချစ်တိုးက မြေကျင်းထဲ ဆင်းလိုက်သည်။ အတွင်းဘက်သို့ စောင်းနဲ့ကြည့်လိုက်သည်။

“ကျွန်တော်ထင်တာ မှန်နေပြီ ဆရာလေး၊ မြေကြီးက ဒီနေရာမှာ ခိုအောင်းနေခဲ့တာကိုး၊ ဒီမှာ သက်သေပြစ်ရာတွေ လာကြည့်ပါပြီး”

ချိတိုးပြရာ လိုက်အတွင်းသို့ ကျွန်တော်င့်ကြည့်လိုက်သည်။ လိုက်အတွင်းမြေသားမှာ ပွဲမနေဘဲ ကျွန်လျှစ်ပြောင်ချောနေသည်။ လေးလော့ ကိုယ်ထည်ကြီးဖြင့် ဖိကပ်ပွဲတိုက်ထားသကဲ့သို့ ပြောင်ချောနေပါသည်။

“သေချာပါတယ်၊ မြေကြီး ဒီနေရာမှာ ခိုအောင်းခဲ့တာ အမှန်ပဲ၊ သက်သေပြစ်ရာဆိုတာက ဘာလ”

“ဆရာလေးမြေထောက်အောက်နားကို ကြည့်လိုက်ပါပြီး”

ကျွန်တော်ရပ်နေရာ သစ်ရွက်မြောက်များကြားတွင် ဘတောင်များတွေ့လိုက်ရသည်။

ချိတိုးက ဘတောင်သုံးလေးချောင်းကောက်ယူလိုက်ပြီး

“ဒီလို ဆရာလေးရဲ့ မြေကြီးဟာ တောတောင်တွေထဲကနေပြီး ဟောခါလျှို့ကြီးအတိုင်း ဆင်းလာတာဖြစ်မယ်၊ ဒီနားရောက်တော့ ရေထဲဆင်းလာတဲ့ ဆရာမကြီးရဲ့ဘတွေကို ဆွဲပြီး ကည်ပင်ရင်းက လိုက်ထဲမှာ ဝင်ခွေနေတော့တာပေါ့၊ နှေ့ခင်းဘက်လူသံတွေ ကြားလို့ မလစ်တဲ့အခါ ညာဘက်မှာ ဆရာမကြီး ခြုံဝင်ဆွဲတယ် လေး ဒါကြောင့် ဆရာမကြီးရဲ့ကြိုက်ဘတွေ မကြာခဏပျောက်နေတာပေါ့၊ အစာကို လွယ်လွယ်နဲ့ရနေတော့ ဒီနေရာက မခွာတော့ဘူး၊ သူခိုအောင်းနေတဲ့ နေရာကိုလည်း လူတွေမမြင်အောင် သစ်ရွက်မြောက်တွေနဲ့ ဖုံးကွယ်ထားခဲ့တယ်”

“သိရသလောက် ဒီကောင်တွေက သစ်ပင်ပေါ်တွေမှာသာ အနေများတယ် မဟုတ်လား”

“ဆရာလေးပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ ဒီ ကည်ပင်ကြီးက လူနေအီမဲနဲ့ သိပ်မဝေးတော့ လူသံတွေကြားနေ ရတယ်။ ပြတ်သွားပြတ်လာလည်း ရှိနေတော့ သစ်ပင်ပေါ် ဘယ် နေ့စုံပါမလဲ”

“အင်... ဟုတ်ပါရဲ့၊ ချစ်တိုးပြောမှာပဲ ရှင်းသွားတော့ တယ်။ ကဲ တရားခံအစစ်လည်း မိထားပြီးပြီး။ ဆရာမကြီးခဲ့ခြုံကို ဝိုင်းကူးဆောက်ပေးရဉိုးမယ်၊ သွားကြဖို့”

ချစ်တိုးက ဘဲတောင် သုံးလေးချောင်းကိုင်ပြီး လျှို့ထဲမှ ပြန် တက်လာသည်။ ကျွန်တော်တို့ရောက်ချိန်တွင် ရွာလူကြီးဦးဆောင် ပြီး ခြုံကိုပြုပြင်နေသည်ကိုတွေ့ရသည်။ ကျွန်တော်တို့လည်း ဝင်ရောက်ကူညီလုပ်ကိုင်ပေးကြသည်။ ဆရာမကြီးမွေးမြှေးမြှေးခြော့ခြုံကို အချေသတ်နေစဉ်မှာပင် ချစ်တိုး၏မိန်းမလင်ပန်းတစ်ချပ်ရွှေကာ ရောက်လာသည်။ ကျွန်တော်လင်ပန်းပေါ်လှမ်းကြည့်လိုက်ရသည်။ တစ်မိုက်ခန့်တုံးထားသော မြှေးသားတုံးကြီးများကို တွေ့လိုက်ရသည်။

“ကိုချစ်တိုး တစ်ညွှန်း အလုပ်ရှုပ်နေတာ၊ သည်းခြေထုတ်၊ အရေခွဲစွာ၊ ပြီးတော့ အမွှေးအကြိုင်တွေနဲ့ အသားကို တစ်ညွှန်း ပြပ်နေတာ၊ ကြိုက်သလိုသာ ချက်စားပေတော့ ရော့.. ဒါဆရာလေး အတွက် ဟင်းစား”

ချစ်တိုးအနီးက မြှေးသားအတုံးတစ်တုံး ကျွန်တော့ကို ကမ်းပေးသည်။

“ရွှေလူကြီးအိမ်ကိုသာ ပေးလိုက်ပါ။ ကျွန်တော်ဟိုမှာပဲ စားပါမယ်”

“ဒါဆိုလဲ ကောင်းပြီလေ၊ ဆရာလေးအတွက် ရွှေလူကြီးအိမ်ကိုပဲ ပေးထားလိုက်မယ်၊ ဟင်းစားတွေ လိုက်ဝေစရာရှိသေးလို့ ကျွန်မသွားတော့မယ်”

“ခက္ခနာပါဉား၊ ချစ်တိုး ဟင်းစားတစ်တုံးယူပြီး ကျွန်တော်နဲ့ အိမ်ပေါ်လိုက်ခဲ့ကြ၊ ဆရာမကြီးကို ဟင်းစားပေးကြမယ်”

ကျွန်တော်က ချစ်တိုးတို့လင်မယားကို လှမ်းပြောလိုက်သည်။ ချစ်တိုးခြုံပြင်နေရာမှ ကျွန်တော်အနီးရောက်လာသည်။

“ဟာဘာ၊ ဆရာလေးကလည်း၊ ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး ဆရာမကြီးနဲ့ စကားမပြောကြဘူးဘုံး”

ကိုချစ်တိုးပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ကလေးစာမေးပွဲကျော်းသည်ကိုစွဲနှင့်ပတ်သက်၍ လင်မယားနှစ်ယောက်စလုံး ဆရာမကြီးကိုအမြင်မကြည်လင်ပါ။ မျက်နှာလိုက်သည်ဟု ထင်နေကြသည်။ ချစ်တိုးသားမှာလည်း အမှန်ပင် စာညွှေသူဖြစ်သည်။ ကျောင်းစာကို စိတ်မဝင်စားပါ။ စာလည်းမှန်မှန်ကျက်သူမဟုတ်ပေ။ ဖအေလုပ်သူက ညျဉ်အိပ်ညျဉ်နေ ခရီးထွက်နေရသူဖြစ်သည်။ အအေကိုမကြောက်ပါ။ မအေကလည်း အလိုလိုက်သည်။ ကလေးကိုစွဲ ကျွန်တော်အသိဆုံးဖြစ်သည်။ ချစ်တိုးတို့လင်မယားကို ကျွန်တော်အကြိုပ်ကြိုပ်ရှင်းပြဲပြီးလည်းဖြစ်သည်။ အဖြစ်မှန်သိ၍ ဆရာမကြီးအပေါ်လည်း ခွင့်လွှတ်နေကြပြီ။ ပြောမှားဆိုမှား အတွက် အားနာနေကြသည်။

“ဆရာမကြီး.. ဆရာမကြီး.. ဒီမှာချစ်တိုးတို့လင်မယား  
မြွှေ့သားလာပို့တယ်၊ ဒီအသားမျိုးက စားရခဲ့တယ်နော်”

ကျွန်တော်ခေါ်သံကြောင့် ဆရာမကြီးအိမ်ရွှေ့သို့ ထွက်လာ  
သည်။

“ကိုချစ်တိုးတို့ပါလား၊ အိုဟုတ်ပါရဲ့ ကြံတောင့်ကြံခဲ့ စားရ<sup>၁</sup>  
မှာပေါ့၊ ပေးပေး ကိုချစ်တိုးကိုလည်း ကျွန်မတောင်းပန်ရညီးမယ်”

ပြောပြောဆိုဆို ဆရာမကြီးက ချစ်တိုးကမ်းပေးသော  
မြွှေ့သားတုံးကို လှမ်းယူသည်။

“မလိုတော့ပါဘူး ဆရာမကြီးရယ်၊ ဆရာလေးပြောပြုလို  
အားလုံးသိမြို့ပါပြီ၊ တောင်းပန်ရမယ့်သူက ကျွန်တော်တို့လင်မယား  
ပါ”

ဟင်းစားလှမ်းပေးလိုက်သော ချစ်တိုးတို့လင်မယားမျက်နှာ  
ပေါ်တွင် ဝမ်းသာကြည်နဲ့မှုဖြင့် အပျော်အပြုးများကို တွေ့လိုက်ရ<sup>၂</sup>  
သကဲ့သို့ ဆရာမကြီး၏မျက်နှာမှာလည်း သံသယမြှော်တိမ်များ  
ကင်းစင်ကာ ကြည်လင်ဝင်းပနေသည်ကိုတွေ့ရသည်။ သူတို့  
ဝမ်းသာကြည်နဲ့ခွင့်လွှတ်ခြင်းများက ကျွန်တော်ရင်သို့ပင် ကူးစက်  
ရောက်ရှိလာသည်။ ကျွန်တော်ဝမ်းသာကြည်နဲ့မှုက သူတို့ထက်  
ပိုသည်ကို ကာယက်ရှင်ကျွန်တော်သာ အသိဆုံးဖြစ်ပါတော့  
သည်။”



## ဆရာတိသည့်ဂုဏ်

ပြည်လမ်း စိုက်ပျီးရေးမှတ်တိုင်အရောက်တွင် ဘတ်စကား  
ပေါ်မှ ကျွန်မဆင်းလိုက်သည်။ ထိုနောက် လက်ဝံဘက်သို့ကွောဝင်  
ပြီး သထုံးလမ်းအတိုင်း ဆက်လျှောက်လိုက်သည်။ ထိုစဉ် ကျွန်မ  
နောက်ကျောဘက်မှ ကားဟွန်းတီးသံကြားလိုက်ရသည်။ ကျွန်မ  
လမ်းဖယ်ပေးလိုက်သည်။ လမ်းဖယ်ပေးလိုက်သော်လည်း ကားဟွန်း  
တီးသံရပ်မသွားပါ ကျွန်မကိုလည်း ကားက ကျောတက်သွားခြင်း  
မရှိပါ။ ကိုယ့်အလုပ်ကိစ္စအကြောင်းများသာ တွေးတောနခိုသဖြင့်  
ကားဟွန်းတီးသံကို ဂရှုမစိုက်အားဘဲ ရှေ့သို့ဆက်လျှောက်သွားနေ  
သည်။ ဟွန်းတီးအချက်ပေးသံ ထပ်မံမကြားရပြီး ကျွန်မနောက်နား  
မှ နိုးကပ်စွာ ဖြည်းဖြည်းမောင်းလာသောကားကို သတိထားမိလိုက်  
သည်။ မကျေမနပ်ဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ ကျွန်မကို  
တမ်းနောက်ပြောင်နေသည်ထင်၍ ဒေါသဖြင့် ကြည့်လိုက်သည်။  
ကျွန်မနှင့်နိုးကပ်စွာ ရပ်တန်လိုက်သော မာဇာဂျာစိုက်ကားတစ်စီးကို  
ရှုတ်တရက်တွေ့လိုက်ရသည်။ ဌာနဆိုင်ရာအရာရှိကြီးများ စီးသော

ကားဖြစ်ကြောင်း ကျွန်မသိလိုက်သည်။ ကျွန်မရပ်ကြည့်နေစဉ် ကားရှုံးခန်းမှ ခြေထောက်တစ်စုံ ဦးစွာထွက်ကျလာသည်။ တန်ဖိုး ကြီးဒေါက်မြင့်စိနပ်စီးထားသော ခြေထောက်ဖြူဖြူနှင့်တစ်စုံကို တွေ့ရသည်။ ထို့နောက် အမျိုးသမီးကားပေါ်မှ ဆင်းလာသည်။ ကျွန်မလျမ်းအကြည့်တွင် သူဝါတ်ဆင်ထားသော နားကပ်က လက်ခနဲ အရောင်ထွက်သွားသည်။ စိန်နားကပ်ဖြစ်မည်ထင်သည်။ ဆင်းလာ သူကို ထင်ထင်ရှားရှားတွေ့လိုက်တော့မှ ကျွန်မဒေါသတို့ လွင့်ပြယ် သွားခဲ့သည်။ မမျှော်လင့်သူကို တွေ့လိုက်ရသည်။

“ဟင် မိန္ဒယ်”

“ဟုတ်ပါတယ် ကျွန်မ မိန္ဒယ်ခေါ် ဒေါ်နှုန်းယ်ပါ ဆရာမကြီး ဒေါ်ခင်မမိုးနိုင် ခေါ် ဒေါ်ခင်မရယ်၊ ဒီလောက် ကားဟွန်းတီးပြီး မီးထိုးနေတာတောင် လှည့်ကြည့်ဖော်မရဘူး၊ ဟိုးစိုက်ပျိုးရေး မှတ်တိုင်က ဆင်းကတည်းက လိုက်လာတာ၊ ဘာတွေများတွေးပြီး လျှောက်နေတာလဲ”

ကျွန်မကယ်သူငယ်ချင်း နှယ်နှယ်ဆိုသူကို ရှုတ်တရက်တွေ့ လိုက်ပြီး ပါးစပ်မှုလည်း မိန္ဒယ်ဟု ခေါ်မိလျက်သွားဖြစ်သွားသည်။

“ကောင်မစုတ်.. ဒီကားက ငါကိုနောက်နေတာထင်ပြီး ရန်တွေ့တော့မလို့ နောက်ကိုလှည့်ကြည့်လိုက်တာ”

“နေပါဦး၊ ဘယ်ကိုသွားမလို့လဲ၊ ရန်ကုန်ကိုဘာကိစွဲနဲ့လာတာ လဲ၊ ခုံဘယ်မှာတည်းနေလဲ”

“နင်မေးတာ များလှချည်လား၊ ခု ငါဒီသထုံးလမ်းထဲက အခြေခံပညာညီးစီးဌာန၊ အောက်မြန်မာပြည်ရုံးကို သွားမလိုပါ၊ သွားရတဲ့ကိစွဲက သင်တန်းတက် သတင်းပို့ဖို့ကိစွဲပါ”

“ဘာ သင်တန်းတက်ဖို့လဲ”

“ဘီအီးဒီတက်ဖို့ပါ”

“ငါမေးချင်တာတွေနောက်မှ မေးတော့မယ်၊ ကဲလာကားပေါ်တက်၊ ငါလိုက်ပို့ပေးမယ်”

ညီအစ်မအရင်းသဖွယ် ပြောမနာ ဆိုမနာသူငယ်ချင်းဖြစ်၍  
စဉ်းစာမနေတော့ဘဲ ကျွန်းမကားရွှေခန်းသို့ လှမ်းတက်လိုက်သည်။  
နှစ်နှစ်ယ်က သူကားဒရိုင်ဘာကို လှမ်းပြောလိုက်သည်။

“က မောင်တင့်ရေး၊ ခုကားပေါ်ရောက်နေတဲ့ ဆရာမ ပြောတဲ့အတိုင်းသာ မောင်းပေတော့”

မိနစ်နှစ်ဆယ်ခန့်သာ မောင်းရသည်။ ကျွန်းမသတင်းပို့ရ မည့် ရုံးသို့ ရောက်လာသည်။

“ငါကို ခဏောင့်၊ မကြာပါဘူး”

“အေးအေး ဆေးဆေးသာလုပ်၊ နင်မလာမချင်း ငါစောင့်နေမယ်”

ရုံးပေါ်တွင် ကျွန်းမသင်တန်းအတွက် ရောက်ရှိသတင်းပို့ခြင်း  
ကိစ္စ် ဆယ့်ငါးမိနစ်ခန့်သာ ကြာခဲ့သည်။ ကျွန်းမကားပေါ်ပြန်ရောက်  
သည်နှင့် နှစ်နှစ်ယ်က မေးပါတော့သည်။

“နှင့်သင်တန်းခန်းမက ဘယ်မှာလဲ”

“ဒီပညာရေးတက္ကသိုလ်မှာပဲလေ”

“ဘယ်ကနေတက်မှာလဲ၊ နေဖို့အဆောင်ရော စီစဉ်ပြီးပြီလား”

“ဒီအနားပတ်ဝန်းကျင်မှာတော့ အဆောင်တွေပြည့်သွားပြီ  
ငါလိုလူတွေ အများသားလား၊ ကြိုက်ပြီးနေမယ့်အဆောင် မစိစဉ်  
မိတာ ငါရဲ့ပေါ်ဆမှုပါ၊ ခုတော့ ငါအစ်ကိုအိမ်ကပဲ တက်တော့  
မယ်လို့ ဆုံးဖြတ်ထားတယ်”

“နင့်အစ်ကိုက ဘယ်မှာနေတာလ”

“သာကောက်မှာ နေတာ”

“ဝေးသားပဲ၊ နင်ဘယ်လိုသင်တန်းလာမှာလ”

“ကားနှစ်ဆင့်စီးပြီးတက်ရမယ်၊ မနက်အစောကြီးထရမှာပေါ့”

“က ဒီလိုလုပ်၊ အိမ်မှာလည်း ငါတစ်ယောက်တည်းပဲရှိတာ၊ အိမ်က အကျယ်ကြီး၊ နင်ငါးအိမ်မှာ လာနေပါလား၊ နှောင်းဘက် ငါတစ်ယောက်တည်းပဲ၊ အဖော်မရှိဘူးဖြစ်နေတယ”

“နင့်မှာ သားတစ်ယောက်ရှိတယ မဟုတ်လား၊ ခုံဘယ်နှုတန်းရောက်နေပြီလ”

“ကိုးတန်းဖြေထားတယ်၊ လာမယ့်နှစ် ဆယ်တန်းတက်မှာ အိမ်မှာမနေဘူး၊ အဘိုးအဘွားတွေ ခေါ်ထားတာ”

“နင့်အိမ်က ဘယ်မှာလ”

“ဒီပြည်လမ်းပေါ်မှာပဲရှိတာ၊ ဌာနကပေးတဲ့အိမ်ပါ၊ နင့် သင်တန်းခန်းမနဲ့လည်း နီးတယ်၊ မနက် ငါယောက်ဗျားအလုပ်သွားရင်း နင့်ကိုဝင်ပို့ပေးလိုက်ရှုပဲ”

“နင့်ယောက်ဗျားရုံးက ဘယ်မှာလ”

“ခြောက်မိုင်ခွဲမှာ ရုံးထိုင်တာ”

“သွေ် နီးသားပဲ၊ ဒါနဲ့နင့်ယောက်ဗျားက ဘာအဆင့်ရောက် နေပြီလ”

“ဒုက္ခန်ချုပ်ဖြစ်နေပြီ”

“အင်း နင်စီးလာတဲ့ကားကိုတွေ့ကတည်းက ထင်သားပဲ၊ နင်ပြောတဲ့အတိုင်း ငါလက်ခံတယ်၊ နင့်အိမ်ပဲ ငါသင်တန်းတက်တော့မယ”

“တကယ်ပြောတာနော် ခင်မ၊ ငါဝမီးသာလိုက်တာ၊ ဒါဆို  
သာကေတက နှင့်အစ်ကိုလိပ်စာပြော၊ ငါသွားကြိုခိုင်းလိုက်မယ်၊  
သင်တန်းက ဘယ်တော့စုံမှာလဲ”

“ဒီနဲ့ သောကြာနဲ့၊ သင်တန်းက တန်လှုံးနဲ့စမယ်၊  
ဒါပေမဲ့ ငါစာတွေကျက်ရညီးမယ်၊ မနက်ဖြစ်ပဲ ပြောင်းလာတော့  
မယ်၊ လာမကြိုပါနဲ့၊ ကားငှားပြီး လာခဲ့မယ်”

“ဒါဆို အိမ်သိရအောင် ငါနဲ့ခုလိုက်ခဲ့၊ ဒါနဲ့နှင် အပျို့ကြီး  
ဖြစ်နေတုန်းပဲလား၊ အိမ်ထောင်မပြုတော့ဘူးလား”

“အသက်ပဲ သုံးဆယ့်ပါးနီးနေပြီ၊ ဟိုင်းသွားပြီ။ အပျို့ကြီးဘဝ  
နဲ့ပဲ နေရတော့မှာပေါ့”

“အင်း နင်က ဆရာမဆိုတဲ့ဂုဏ်သာမက အပျို့ကြီးဆိုတဲ့  
ဂုဏ်ကိုလည်း ထိန်းထားတုန်းပါပဲလား”

မကြာမိ ကျွန်မတို့စီးလာသောကား ပြည်ထောင်စုရိပ်သာ  
ဟူခေါ်သော အရာရှိကြီးများအိမ်ရာသို့ ရောက်လာသည်။ ကားက  
ဆင်ဝင်အောက်တွင် ရပ်လိုက်သည်။

“လာ သူငယ်ချင်း.. အိမ်ပေါ်တက်ပြီး၊ အိမ်မှာက ချက်ပြုတဲ့  
အဝတ်လျှော့ဖို့ တစ်ယောက်ရယ်၊ ဒါရိုင်ဘာရယ်ပဲရှိတာ၊ လွှတ်နေတဲ့  
အိပ်ခန်းနှစ်ခန်းရှိတယ်၊ လွှတ်လွှတ်လပ်လပ် စိတ်ချမ်းသားသလို  
သာ နေလို့ရတယ်”

အိမ်ကြီးမှာဟောင်းအို့နေသော်လည်း ကျွန်မထင်ထားသည်  
ထက် ပို၍ကြီးမားနေသည်ကို တွေ့ရသည်။ သူငယ်ချင်းနှစ်ယွယ်  
ကို ကြိတ်၍ ကျေးဇူးတင်နေမိသည်။ ကျွန်မတက်ရမည့်သင်တန်း  
ခန်းမနှင့်လည်း နီးနီးလေးသာဖြစ်သည်။

“က အိမ်သိပ္ပါ ငါသွားတော့မယ်၊ မနက်ဖြန်ပစ္စည်းတွေယူပြီး ငါလာခဲ့မယ်၊ လိုက်မပို့နဲ့တော့”

“ဒါဆို ကားမှတ်တိုင်ထိလိုက်ပို့ခိုင်းလိုက်မယ်၊ ငါမလိုက်တော့ဘူး”

ယဉ်မောင်းသူက ပြည်လမ်းရှိ ကားမှတ်တိုင်သို့လိုက်ပို့ပေးသည်။ ကျွန်မကားမှတ်တိုင်ရောက်ရောက်ချင်းပင် ရန်ကုန်မြို့တွင်းသို့သွားမည့် ဘတ်စ်ကားထိုးဆိုက်လာသည်။ ကျွန်မဘတ်စ်ကားပေါ်လှမ်းတက်လိုက်သည်။ ဘတ်စ်ကားစီးလာရင်း ကျွန်မနှင့်နွယ်နွယ်တို့ငယ်စဉ်ဘဝအကြောင်းများက ကျွန်မအတွေးထဲ အစီအရိုးပေးလာသည်။

နွယ်နွယ်နှင့် ကျွန်မမှာ အလယ်တန်းကျောင်းသူဘဝကတည်းက တစ်တန်းတည်း တစ်ကျောင်းတည်း တပူးတွဲတွဲ နေခဲ့ကြသည်။ မော်လမြိုင်မြို့၊ ဒိုင်းဝန်းကွင်းရပ်ကွက်တွင် တစ်လမ်းတည်း အိမ်ချင်းကပ်ရက်နေခဲ့ကြသည်။ ကျွန်မတို့အိမ်မှာ တစ်ထပ်ပျော်ထောင်အိမ်လေးဖြစ်သည်။ နွယ်နွယ်တို့အိမ်က နှစ်ထပ်ပျော်ထောင်အိမ်ကြီးဖြစ်သည်။ ကျွန်မမော်မော်မှာ ကျောင်းဆရာမတစ်ဦးဖြစ်သည်။ ကျွန်မခြောက်တန်းနှစ်ကပင် ဖော်ကျော်လွှန်သွားခဲ့သည်။ နွယ်နွယ်မိဘများမှာ ကုန်သည်များဖြစ်သည်။ ကျွန်မတို့ထက်စီးပွားရေးချောင်လည်သူများဖြစ်သည်။ မော်လမြိုင် အမှတ်(၂) အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းကို တစ်နှစ်တည်းအတူတူအောင်ခဲ့ကြသည်။ မော်လမြိုင်တက္ကသိုလ်တက်တော့လည်းအတူတူပင်ဖြစ်သည်။ ဘာသာတွဲလည်း အတူတူပင်ဖြစ်သည်။ နှစ်ယောက်စလုံး မြန်မာစာကိုပင် ယူခဲ့ကြသည်။ နောက်ဆုံးနှစ်

ဖြေပြီးချိန်တွင် နှယ်နှယ်ပြောခဲ့သော စကားများကို ကျွန်မအမှတ်ရနေဆဲဖြစ်သည်။

“ကျောင်းပြီးရင် နင်ဘာလုပ်မယ စိတ်ကူးထားလဲ ခင်မ”

“ငါအမေဆန္ဒအတိုင်း ကျောင်းဆရာမပဲလုပ်ရမှာပေါ့၊ ငါကိုယ်တိုင်ကလည်း ဝါသနာပါတယ်လေ”

“နင်က ကျောင်းဆရာအလုပ် တော်တော်ဝါသနာပါလားဘာဂုဏ်တွေရှိနေလိုလဲ၊ ပြီးတော့ ချမ်းသာမှာလဲ မဟုတ်ဘူး၊ နင့်အမေကိုကြည့်လေ”

“နင်ပြောတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါမေမေပြောတာက မိန်းကလေးဆိုတာ ကျောင်းဆရာမအလုပ်နဲ့ အသင့်တော်ဆုံးပဲတဲ့။ ပြီးတော့ ဂုဏ်လည်းရှိတယ်တဲ့”

“နင့်ဆရာမဆိုတဲ့ဂုဏ်က ဘယ်လောက်ကြီးနေလိုလဲ”

“ဒါဆို နင်ကရော ကျောင်းပြီးရင် ဘာလုပ်မယ စိတ်ကူးထားလဲ”

“ငါကတော့ နင့်လိုမဟုတ်ဘူး၊ ကြီးပွားချမ်းသာတဲ့ ဂုဏ်ကို လိုချင်တာ၊ ချမ်းသာအောင်လုပ်ရမယ”

“တို့ရမယ့်ဘွဲ့လေးနဲ့ ဘယ်လိုလုပ်ချမ်းသာမှာလဲ နှယ်နှယ်ရယ်”

“နင်စောင့်ကြည့်နေပါ၊ ကိုယ်တိုင်ချမ်းသာအောင် မလုပ်နိုင်ရင် ချမ်းသာတဲ့ယောက်ဗျား၊ ဒါမှာမဟုတ် ရာထူးရှိတဲ့ယောက်ဗျား ငါယူပြုမယ”

နှယ်နှယ်မှာ ကျွန်မထက်စာရင် ရုပ်ရည်ချောမောလှပသူဖြစ်သည်။ နှယ်နှယ်က သူပြောခဲ့သည့်အတိုင်းဖြစ်အောင် လုပ်ခဲ့သည်။

၃၇.၅၅။ ကျွန်ုမူလတန်းပြဆရာမလုပ်နေစဉ် နှယ်နှယ်က သူ့ထက်  
 အသက်ဆယ်နှစ်နှီးပါး ပို၍ကြီးသော အရာရှိတစ်ဦးနှင့် လက်ထပ်  
 သွားခဲ့သည်။ လက်ထပ်ပဲကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပ  
 နိုင်ခဲ့သည်။ မူလတန်းပြဆရာမဘဝဖြင့် ကျွန်ုမဘီးလူးကျွန်းတွင်  
 တာဝန်ကျေနေစဉ် နှယ်နှယ်က သျောင်နောက်ဆံထုံးပါကာ ရန်ကုန်  
 ဖြို့သို့ လိုက်ပါပြောင်းရွှေ့သွားခဲ့သည်။ ထိုအချိန်မှတ၍ ကျွန်ုမနှင့်  
 အနေဝေးခဲ့သည်။ သတင်းသာကြားနေရပြီး ယခုမှ လူချင်းပြန်ဆုံး  
 ကြသည်။ ကလေးတစ်ယောက်အမေဖြစ်နေသော်လည်း နှယ်နှယ်  
 မှာ အရွယ်ကျေမသွားဘဲ လှပနေဆဲပင်ဖြစ်သည်။ ပင်ပင်ပန်းပန်း  
 ဘာမျှမလုပ်ရဘဲ အရိပ်ထဲနေရပြီး စိတ်ချမ်းသာနေပုံရသည်။  
 နှယ်နှယ်အသားအရည်က ဖြူဝင်းနေဆဲပင်ဖြစ်သည်။ လက်ရှိ  
 ကျွန်ုမဘဝနှင့် နှယ်နှယ်ဘဝကို နှိုင်းယှဉ်ကြည့်မိသည်။ မိမိဆရာမ  
 ဘဝက သိမ်းယောက်ပြီးလားဟု တွေးလိုက်မိသည်။ ရှိုးသားစွာ ဝန်ခံ  
 ရလျှင် နှယ်နှယ်ဘဝကို အားကျိုးတိများဖြစ်ပေါ်ခဲ့သည်။ ကျွန်ုမ  
 စီးလာသောကား သိမ်းကြီးစွေးရောက်မှ ကျွန်ုမအတွေးများပြတ်  
 သွားသည်။ သာကေတဘက်သို့သွားသော ဘတ်စ်ကာပြောင်းစီး  
 ကာ အစ်ကိုအိမ်သွားခဲ့သည်။ အစ်ကိုကို အကျိုးအကြောင်းပြောပြ  
 ရသည်။ အစ်ကိုက နှယ်နှယ်အကြောင်းသိထားသူဖြစ်သည်။  
 မကန္တာကြားခဲ့ပါ။ နောက်တစ်နေ့တွင် အငှားကားဖြင့် နှယ်နှယ်တို့  
 အိမ်သို့ ထွက်လာခဲ့သည်။ ကျွန်ုမရောက်ချိန်တွင် ကျွန်ုမအတွက်  
 သီးသန့်အခန်းတစ်ခန်းစီစဉ်ပြီးဖြစ်နေသည်။ စည်းခန်းနှင့်အနီးဆုံး  
 အခန်းဖြစ်နေသည်။

“ဟောဒီအခန်းမှာ စီတ်ကြိုက်သာနေပေတော့၊ ဘာမှ အားနာစရာမလိုဘူး၊ ငါအိမ်က လူတွေကိုလည်း နင့်ကို ကူညီဖို့ ပြေထားပြီးပြီ”

နှယ်နှယ်က သူအိမ်မှုလူများနှင့် ကျွန်မကို မိတ်ဆက်ပေးသည်။ ဉာနေဘက်တွင် သူခင်ပွန်းရောက်လစဉ် ကျွန်မနှင့် မိတ်ဆက်ပေးပြန်သည်။

“နှယ်နှယ်က ဆရာမဒီမှာနေပြီး သင်တန်းတက်မယ်ဆိုလို ပျော်နေတာ၊ သင်တန်းက ဘယ်လောက်ကြာမှာလ”

“အခုတက်ရမယ့် ဘိဒီးဒီသင်တန်းက နွော့သီကျောင်း ပိတ်ရက်ပဲ တက်ရမယ်”

“ဉား။.. ဟုတ်လား၊ ကျွန်တော့ကို ဘာမှအားနာစရာ မလိုဘူး၊ ဆရာမကို မနက်သင်တန်းပို့ပေးပြီး ဉာနေပြန်ကြိုဖို့ မှာထားပြီးပြီ”

“ဒီလိုလုပ်ပါလား၊ မနက်ဘက်ပဲ ပို့ပေးပါ၊ အတန်းမိအောင် လိုပါ၊ ဉာနေဘက်က ဆရာတွေအပေါ် မူတည်နေတယ်။ ဉာနေဘက် ကျွန်မဖာသာပြန်လာပါမယ်၊ သိပ်ဝေးတာလည်း မဟုတ်ဘူး”

“ဒါဆိုလည်း ဆရာမသဘောပဲလေ”

ကျွန်မနေခွင့်ရသော အခန်းတွင် သင်ခန်းစာများ ကျက်မှတ်နေစဉ် အပြင်ဘက်မှ ကားတစ်စီးဝင်လာသည်။ အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူလက်ထဲတွင် အထူပ်တစ်ထူပ်ကိုင်လျက် ပါလာသည်ကိုလှမ်းတွေ့နေရသည်။ ထိုအမျိုးသမီးမှာ နှယ်နှယ်ထက် အသက် ပို၍ကြီးပံ့ရသည်။ သို့သော် နှယ်နှယ်ကို မမဟု ခေါ်ကာစကားပြောသည်။

“ဆရာတပည့်နေပြည်တော်က ပိုလိုက်တဲ့ မျှစ်ချဉ်နဲ့  
လက်ဆောင်တွေပါ”

“ဒါတွေဘာလိုယူလာရတာလဲ၊ ဘာကိစ္စရှိလိုလဲ”

“အစ်ကိုကမှာလိုက်တယ် ဆရာ့ကိုပြောပေးပါနော်၊  
သူနေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတာ သုံးနှစ်ပြည့်တော့  
မယ်၊ ရန်ကုန်ပြန်ပြောင်းချင်လိုတဲ့၊ အဲဒါ ဆရာ့ကို ပြောပေးဖို့ပါ  
ကျွန်မအလုပ်က ဒီမှာဆိုတော့”

“သဘောပေါက်ပြီ ရှင်တို့ဆရာကို ကျွန်မပြောပြလိုက်ပါ  
မယ်၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ငြာနနဲ့ နာမည်ပေးခဲ့ဉိုး”

ထိုအမျိုးသမီးရေးမှတ်ပြီး စာရွက်တစ်ခွက် နှယ်နှယ်ထံ တရို  
တသေကမ်းပေးလိုက်သည်။

“ကျေးဇူးပဲ မမ၊ ကျွန်မကို ပြန်ခွင့်ပြုပါဉိုး”

အမျိုးသမီးက ပါလာသော လက်ဆောင်ပစ္စည်းအထူပုံများ  
ကို စားပွဲပေါ်တင်ပြီး နှုတ်ဆက်ကာ ထွက်သွားသည်။ ကျွန်မ  
သင်ခန်းစာများ ကျက်မှတ်နေစဉ် ကော်ဖိတစ်ခွက်ကိုင်ပြီး နှယ်နှယ်  
ကျွန်မအခန်းထဲဝင်လာသည်။

“စာတွေကျက်နေရတုန်းပါလား ခင်မရယ်၊ နင့်ကိုကြည့်ရ<sup>၁</sup>  
တာ ပင်ပန်းလိုက်တာ”

“ဒါတောင် ငါ Assignment တွေ မှန်မှန်ဖြေခဲ့လို တော်  
သေးတာ၊ သင်တန်းက ရက်တို့တော့ ဆရာတွေက တအားတွေ့နဲ့ပြီး  
သင်ကြတာ”

“အေးပါ.. ကော်ဖိသောက်လိုက်ဉိုး၊ ခု အသက်အရွယ်အထိ  
စာတွေ ကုန်းကျက်နေရသေးတဲ့ နင့်ကို ငါသနားလိုက်တာ ခင်မ  
ရယ်”

“အောင်ဖို့တော်တော်ကျက်ရတယ် မနှစ်ကတစ်ကြိမ် ခုလိုကျောင်းပိတ်ရက်များ ငါလာတက်ပြီးပြီ၊ ဒီနှစ်ပြီးပြီ ဘိုစာတွေလည်း အများကြီးပါတယ်၊ တော်တော် ဦးနှောက်စားတဲ့ သင်တန်းပဲ”

“နင်ပြောခဲ့တာ ငါမှုတ်မိနေသေးတယ် ခင်မ၊ ဆရာဆိုတဲ့ ဂုဏ်လေးရဖို့ နင်ပေးဆပ်နေရတာတွေက မနည်းပါလား ခင်မရယ်”

“ဒါကတော့ နင့်အယူအဆနဲ့ နင်ပေါ့၊ နင့်ဘဝအတွက် ဖြစ်ချင်တာတွေဖြစ်အောင် နင်လုပ်နိုင်ခဲ့တော့ နင်ပြောအားရှိတာပေါ့၊ ကဲက ငါဓာကျက်လိုက်ဦးမယ်”

စနေ တန်းနှောက်ဖြစ်သည်။ မနက်ဖြန်သင်တန်းစတက်ရတော့မည်ဖြစ်သည်။ ပြင်ဆင်စရာများ ပြင်ဆင်ရင်း ကျွန်မစာဖတ်နေစဉ် လင်မယားနှစ်ဦး အိမ်ထဲဝင်လာကြသည်ကို တွေ့ရသည်။ ဒေတာအန်းကားဖြင့်ရောက်လာသော ထိုလင်မယားနှစ်ဦးကို နှယ်နှယ်သိပုံမရပါ။ ကားပေါ်မှ မီးသွေးအိတ်များ ချုန်သည်ကို ကျွန်မမြင်နေရသည်။

“အို မီးသွေးအိတ်တွေပါလား ဘာဖြစ်လို့ ယူလာရတာလ”

“ဒါက မြိုတ်က မီးသွေးအိတ်တွေလော့ အရမ်းကောင်းတာ”

“ဒီမှာက လျှပ်စစ်နဲ့ချက်ပြုတ်နေတာ၊ ဒုက္ခရှာလိုရှင်၊ ရှင်တို့ ဆရာအိမ်မှာမရှိဘူး၊ ဂေါက်သီးရှိကိုဖို့ သွားနေတာ၊ ဒါနဲ့ ကိုစွဲရှိလို့လား၊ ရှင်တို့ဆရာကို စောင့်ကြုံးမလား၊ ကျွန်မဘာပြောပေးရမလ”

“ဒါဆို ဒီစာလေးသာ ဆရာကို ပေးပေးပါ”

“ရပါတယ်၊ ရှင်တို့ဆရာကို ဘာပြောပေးရှိုးမလ”

“ဟုတ်ကဲ့ မမလည်း နည်းနည်းပြောပေးပါ၊ ကျွန်တော့ ပရီမိုးရှင်းကိုစွဲအတွက်ပါ၊ နယ်ရောက်နေလို့ ငြာနကမ္မာနေလား

တော့ မပြောတတ်ဘူး၊ ကျွန်တော့ထက် ဂျိနိယာကျသူတွေက  
ကျော်တက်သွားကြပြီ၊ စာထဲမှာလည်း ပြည့်ပြည့်စုစုရေးထားပါ  
တယ်၊ ဆရာတိကို ကူးပြောပေးပါဉိုး"

"ကောင်းပြီလေ၊ ကျွန်မဆက်ဆက်ပြောပြလိုက်ပါမယ"

"ကျေးဇူးပဲ မမရယ်၊ ဒီအထူပ်က ဆရာတိကိုတဲ့ ကင်းမွန်  
ခြောက်တွေပါ၊ တော်တော်ရွေးကြီးတာ၊ ခွင့်ပြုပါဉိုး"

ထိုသူများတွက်သွားသည်နှင့် နှယ်နှယ်က အိမ်ဖော် မရွှေ့ကို  
ခေါ်ကာ မီးသွေးအိတ်များရွှေ့ခိုင်းလိုက်သည်။ လင်ယောကျား၏  
ရာထူးအရှိန်အဝါဖြင့် နှယ်နှယ်မော်ကြားနိုင်သည့်မှာ ကျွန်မမျက်မြင်  
ကိုယ်တွေ့ပင်ဖြစ်နေသည်။ ကျွန်မသင်တန်းက မနက် ရှစ်နာရီ  
တိတိစမည်ဖြစ်၍ နှယ်နှယ်က ကျွန်မကို သီးခြားတစ်ခေါက်ပို့ပေး  
သည်။ နှယ်နှယ်ကျေးဇူးကြောင့် ကျွန်မ မပင်ပန်းတော့ပါ၊ ရင်ထဲမှ  
ကြိတ်၍ နှယ်နှယ်ကို ကျေးဇူးတင်နေမိသည်။ သာကေတမှ အစ်ကို  
ကြီးနေအိမ်နှင့် နှယ်နှယ်တို့နေအိမ်မှာ ကွာခြားလွန်းလှသည်။  
နှယ်နှယ်အပေါ် အားကျေစိတ်ဖြစ်လာသည့်မှာလည်း အမှုန်ပင်ဖြစ်  
သည်။ နှယ်နှယ်ခင်ပွန်းထံသို့ တပည့်တပန်းများ မကြာခကာ  
လက်ဆောငပစွဲည်းမားဖြင့် ရောက်ရှိလာပြီး အကူအညီတောင်းခံ  
သည်ကိုလည်း တွေ့နေရသည်။ နှယ်နှယ်ခင်ပွန်းက ရာထူးကြီး  
သည့်အပြင် ငွေကြေးလည်း ချမ်းသာကြောယ်ဝုံရသည်။ နှယ်နှယ်က  
သူဖော်ချင်သော သူဘဝကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။  
ကျွန်မသာ နှယ်နှယ်ဘဝကို တိတ်တိုးအားကျေရင်း သင်ခန်းစာ  
များနှင့်လုံးထွေးရှစ်ပတ်နေခဲ့သည်။ ဘီအေးဒီသင်တန်းအောင်ဖြင်း  
ရေးအတွက် လုံးပန်းကြီးစားနေရသည်။

ရုံးပိတ်ရက်တစ်နေ့ မီသားစုတစ်စု အထူပ်အပိုးများနှင့် နွယ်နွယ်တို့အိမ်ရောက်လာသည်။ နွယ်နွယ်ခင်ပွဲနှင့် ပည့်ခန်းတွင် စကားပြောခွင့်ရခဲ့ကြသည်။ ကလေးငယ်နှစ်ယောက်လည်း ပါလာသည်။

“ငိုဆီလာတာ ကလေးတွေရော၊ မင်းမိန်းမရောပါလာ ပါလား၊ မင်းအဆင်ပြေတယ် မဟုတ်လား”

“အဆင်ပြေပါတယ်ရာ၊ လာမယ့်အပြောင်းအရွှေ့မှာ လက်ရှိမော်တော်ယာဉ်ဌာနက ကျွန်ုတ်ပြောင်းရမယ်လို့ သတင်းတွေကြားနေရတယ်။ လက်ရှိမော်တော်ယာဉ်ဌာနမှာပဲ ဆက်နေချင်သေးတယ်၊ ကူညီပါဉီး ဆရာ”

“မင်းက အဲဒီမော်တော်ယာဉ်ဌာနမှာ ရောက်နေတာကြာပြီ မဟုတ်လား”

“ဟုတ်ပါတယ်၊ အဲဒီမော်တော်ယာဉ်ဌာနမှာ အဆင်ပြေလို့ နောက်ထပ်တစ်နှစ်လောက် ဆက်နေချင်သေးလိုပါ ဆရာပြောပေးရင်ရပါတယ်”

“ဌာနက အပြောင်းအရွှေ့က သတ်မှတ်စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်တာပဲ၊ မင်းကလည်း အရက်သောက်ပြီး မူးမူးနေတယ်ဆို၊ ဒါကြောင့် မင်းကိုပြောင်းဖို့ လုပ်တာထင်တယ်”

“စိတ်ချ ကျွန်ုတ်အရက်ဖြတ်ပါမယ် ဆရာ၊ ဒီဌာနက အဆင်ပြေတော့ လာချင်တဲ့ သူတွေများနေတယ်၊ နောက်ထပ်တစ်နှစ်ဆက်နေရရင်တော်ပါပြီ ဆရာ”

“အေး.. အေး၊ ငါ ပြန်ပြီးစိစစ်ကြည့်လိုက်ဉီးမယ်”

“ကျေးဇူးတင်ပါတယ် ဆရာ၊ က က ဆရာ့ကို ကန်တော့ ရအောင်”

မိသားစုအားလုံး ပါလာသော ကန်တော့ဖွယ်ပစ္စည်းများ  
စားပွဲပေါ်တင်ပြီး သူတို့အထက်လူကြီးကို ကန်တော့ကြသည်။  
ကလေးနှစ်ယောက်လည်း ချစ်စဖွယ်ကန်တော့ကြသည်။

“မင်းအရက်သောက်တာလျှော့ဖို့ မမေ့နဲ့၊ ကလေး  
နှစ်ယောက်အတွက် မုန့်ဖိုးပေးလိုက်မယ်၊ ပြန်ကြတော့၊ ငါမှာ ကိစ္စ<sup>၁</sup>  
တွေ့ရှုသေးတယ်”

နှယ်နှယ်ခင်ပွန်း ဦးမင်းဆွဲက ကလေးနှစ်ယောက်အား  
မုန့်ဖိုးပေးလိုက်သည်ကို တွေ့ရသည်။ ထိုမိသားစုပြန်ထွက်သွားပြီး  
မကြာမိ အိမ်ဖော် မရွှေ့ရောက်လာသည်။ ကန်တော့သွားသည့်  
စားပွဲပေါ်မှု အထုပ်များကို သိမ်းဆည်းယူဆောင်သွားတော့သည်။

နှယ်နှယ်တို့အိမ်တွင် နေခဲ့ရသည့်အချိန်တို့အတွင်း အစစ်  
အဆင်ပြေခဲ့သည်။ စားသာက်နေထိုင်ရေး အားလုံးအဆင်ပြေ  
အောင် နှယ်နှယ်က စီစဉ်ပေးခဲ့သည်။ စားမေးပွဲကိုလည်း ကောင်း  
မွန်စွာ ဖြေဆိုနိုင်ခဲ့သည်။ ကိစ္စအားလုံးအတွက် နှယ်နှယ်ကို ကျွေးဇူး  
တင်ရပါသည်။ နှယ်နှယ်က သူင်ယ်ချင်းကောင်းပီသခဲ့သည်။  
လက်ရှိနှစ်ယုံကာဝနှင့် ကျွန်မ၏ကျောင်းဆရာမဘဝက ကွာခြား  
လွန်းလှသည်၊ နှယ်နှယ်က သူဖြစ်ချင်သည့်လမ်းကို ရွေးချယ်ခဲ့  
သည်။ ချမ်းသာကြွယ်ဝသည့်ဂုဏ်ကို လိုချင်ခဲ့သည်၊ သူလိုချင်သည့်  
ဂုဏ်ကိုရအောင် သူယူလိုင်ခဲ့သည်။ နှယ်နှယ်မှာ သူဘဝသူကျေနပ်  
ခဲ့သည်၊ ခင်ပွန်းသည်၏ရာထုးအရှိန်အဝါဖြင့် နှယ်နှယ်ခေါင်းမော်  
နှင့်ခဲ့ပါပြီ၊ နှယ်နှယ်ပြေခဲ့သည့်စကားကို ကျွန်မပြန်လည် ကြား  
ယောင်လာမိသည်။ နှင့်ရဲ့ဆရာမဆိုတဲ့ဂုဏ်က ဘယ်လောက်ကြီး  
နေလိုလဲဟု နှယ်နှယ်ပြေခဲ့ဖူးသည်။ ဆရာမဆိုသည့်ဂုဏ် မည်မျှ

ကြီးသည်ကို ကျွန်မမသိသေးသော်လည်း နွယ်နွယ်ပြောခဲ့သည့်  
ချမ်းသာကြော်သွေ့မူရှုက်က ကြီးမားအရာရောက်သည်ကို ကျွန်မ  
လက်တွေ့သိမြင်ခဲ့ရပြီဖြစ်သည်။ သင်တန်းပြီး၍ ကျွန်မမော်လမြှင်  
ပြန်စဉ် နွယ်နွယ်ကိုယ်တိုင် ဘူတာကြီးသို့ လိုက်ပို့ပေးခဲ့သည်။

ဤသို့ဖြင့် နှစ်များအလီလီပြောင်းခဲ့ပြီ။ ကျွန်မလည်း  
အထက်တန်းပြဆရာမဘဝဖြင့် တာဝန်ထမ်းဆောင်ရင်း အသက်  
အရွယ်ကြီးရင့်လာခဲ့သည်။ ကျွန်မတို့နေထိုင်သည့် ပျော်ထောင်အိမ်  
လေးမှာလည်း ဟောင်းနှစ်းဆွေးမြည့်လာခဲ့သည်။ ခြုံချင်းကပ်ရက်  
နွယ်နွယ်တို့နှစ်ထပ်အိမ်ကြီးမှာလည်း အထိုက်အလျောက် ယိုယွင်း  
ပျက်စီးလာခဲ့သည်။ နောက်ပိုင်း နွယ်နွယ်တို့အိမ်တွင် လူမနေတော့  
ပါ၊ သော့ခတ်ထားပြီး လိုအပ်သလိုကြည့်ရှုစောင့်ရောက်ထားရန်  
ကျွန်မတို့ကိုပင် အပ်နှုန်းထားခဲ့သည်။ နွယ်နွယ်က တစ်ဦးတည်းသော  
သမီးဖြစ်သည်။ သူမြို့ဘများကွယ်လွန်ပြီးနောက်ပိုင်း နွယ်နွယ်  
မော်လမြှင်ရောက်မလာတော့ပါ။

ဆယ်တန်းအောင်စာရင်းထွက်ပြီး နောက်တစ်နေ့ဖြစ်သည်။  
ဆယ်တန်းအောင် သွားသော တပည့်တစ်ဦး ကျွန်းမကိုလာ  
ကန်တော့သည်။ သူကန်တော့သည့်ပစ္စည်းက ကျောင်းစိမ်းထဘီ  
တစ်ထည်နှင့် အဖြော်ရောင်ပိတ်စတစ်ဦးဖြစ်သည်။ ပိတ်စအကောင်းစား  
များဖြစ်သည်။ တပည့်ကို ဆုတွေ့ပေးနေစဉ် အိမ်ရှုံးမှ အငှားကား  
ဆိုက်သကြားရပြီး နွယ်နွယ်ကားပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။

“ဟယ် နွယ်နွယ်၊ ဆိုင်းမဆင့် ပုံမဆင့်ရောက်လာပါလား  
ကိစ္စရှုံးလို့လား”

“အိမ်ဆောက်မယ့်ကိစ္စဆိုပါတော့၊ ငါယောကျားကို ငါစည်းရုံး  
တာ အောင်မြင်သွားပြီ၊ သူပင်စင်ယူပြီးရင် မော်လမြှင်မှာပဲ

ပြန်နေမယ်၊ ခုပါလာတာက အိမ်ဆောက်ဖို့ကိစ္စနဲ့ လာခဲ့တာ၊ သွေ့နေ့ဦး.. နင့်ကို ပေးစရာရှိတယ်”

နွယ်နွယ်က သူလက်ဆွဲအိတ်အတွင်းမှ အထုပ်တစ်ထုပ်ယူကာ ကမ်းပေးသည်။

“ဒါ နင့်အတွက် ငါလက်ဆောင်ပါ၊ ဖွင့်ကြည့်လိုက်ပါဦး”

နွယ်နွယ်ကမ်းပေးသော အထုပ်ကို ကျွန်မဖွင့်ကြည့်လိုက်သည်။ ခေတ်မို့လှပသော အမျိုးသမီးဝတ် အနွေးထည်တစ်ထည်ကို တွေ့လိုက်ရသည်။ တန်ဖိုးကြီးမည်ဟု ကျွန်မခန့်မှန်းမိသည်။

“ဟယ် လှလိုက်တာ နွယ်နွယ်၊ ရွေးတော်တော်ကြီးမယ်ထင်တယ်”

“ငါယောက်ဗျား တရှုတ်ပြည် လေ့လာရေးခနီးသွားတုန်းက ဝယ်လာတာ၊ ငါအတွက်လည်း ပါတယ်၊ နင့်ကိုသတိရလို့ နင့်အတွက်ပါ လှမ်းမှာလိုက်တာ”

“တန်ဖိုးတော့ နည်းမှာ မဟုတ်ဘူးထင်တယ်၊ အေးနာလိုက်တာ”

“မူးမနေနဲ့ ကောင်မရဲ့၊ ဝတ်စေချင်လို့ တကူးတကဗျာလိုက်ရတာ၊ တို့နှစ်ယောက်ပုံစံတူပဲ၊ အရောင်သာကွာတာ၊ ဒါနဲ့ ဒီကျောင်းစိမ်းဝတ်စုံက...”

နွယ်နွယ်က ကျွန်မတပည့်ကန်တော့သွားသည် ကျောင်းစိမ်းဝတ်စုံကို တွေ့သွား၍ မေးလိုက်ခြင်းဖြစ်သည်။

“သွေ့ဒါလား၊ ငါတပည့်တစ်ယောက် ဆယ်တန်းအောင်လို့ လာကန်တော့တဲ့ ပစ္စည်းပါ၊ ငါရလေ့ရှိတဲ့ လက်ဆောင်ပဲ့၊ ကျောင်းစိမ်းထားဘို့ အကြိုးဖြူဟာ ငါအတွက်တော့ တန်ဖိုးအကြီးဆုံး

လက်ဆောင်ပေါ့၊ ခုတော့ မဟုတ်တော့ဘူး၊ ခု နင်ပေးတဲ့ အနွေးထည်  
က အကောင်းဆုံးလက်ဆောင်ဖြစ်သွားပြီ”

ထိုညက နှယ်နှယ် ကျွန်မနှင့်အတူ အိပ်ပြီးစကားတွေပြော  
မကုန်ဖြစ်ခဲ့သည်။ အိမ်ဆောက်မည့်ကိစ္စအတွက် နှယ်နှယ်လိုက်လဲ  
ဆောင်ရွက်သည်။ လိုအပ်သောစာရွက်စာတမ်းများ ဆောင်ရွက်  
အပြီး နှယ်နှယ်တို့နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးကို ဖျက်လိုက်သည်။  
အိမ်သစ်စတင်ဆောက်လုပ်တော့သည်။ ငွောကြီးတတ်နိုင်သူ၊  
တပည့်တပန်းပေါ်များသူဖြစ်၍ ဂိုင်းဝန်းဆောင်ရွက်ပေးသူများလှ  
သည်။ တစ်လခန့်အတွင်းမှာပင် တစ်ထပ်တိုက်ပုံစံလှလှလေး ရုပ်လုံး  
ပေါ်လာသည်။ အိမ်ဆောက်ပြီး ပတ်ပတ်လည်ဖြစ်လျှော့ရှိုး အုတ်  
တံတိုင်းခတ်လိုက်သည်။ ယခင်က မသိသာလှသော်လည်း ယခု  
အချိန်တွင် ကျွန်မတိပျဉ်ထောင်အိမ်လေးမှာ သေးသိမ်သလိုဖြစ်  
သွားခဲ့သည်။ သို့သော ငယ်သူငယ်ချင်းအတွက် ကျွန်မဂိုက်ယူမီ  
သည်မှာ အမှန်ပင်ဖြစ်သည်။

ကျောင်းစာများနှင့် လုံးပန်းရင်း အချိန်များ တရွေ့ရွေ့  
ကုန်လာခဲ့သည်။ ကျွန်မလည်း အထက်တန်းပြရာထဲးဖြင့် လုပ်သက်  
ရလာခဲ့ပြီဖြစ်သည်။ ကျွန်မအသက်ငါးဆယ်စွဲန်းလာခဲ့ပြီ။ နှယ်နှယ်  
ခင်ပွန်းလည်း ပင်စင်ယူရန်ပြင်ဆင်နေကြောင်းကြားရသည်။  
နှယ်နှယ်ခင်ပွန်းမှာ နှယ်နှယ်ထက် အသက်ဆယ်နှစ်ခန့်ကြီးသူ  
ဖြစ်သည်။ နှယ်နှယ်အသက်ငါးဆယ်ခို့တွင် သူခင်ပွန်းပင်စင်ယူ  
သည့်အချို့ရောက်လာသည်။ မကြာမီ နှယ်နှယ်တို့မီသားစု မော်  
လမြိုင်သို့ ပြောင်းရွှေ့ရောက်ရှိလာပါတော့သည်။ သူငယ်ချင်းနှစ်ဦး  
နီးနီးကပ်ကပ်ပြန်လည်နေထိုင်ကြရသဖြင့် ဝမ်းသာနေကြသည်။

သွားအတူ လာအတူ တပူးတွဲတွဲဖြစ်နေခဲ့သည်။ အငြိမ်းစားယူခဲ့  
ပြီး ငြာနှမုပေးထားသော ကားလည်းမရှိတော့ပေ။ တပည့်တပန်း  
များလည်း ရောက်မလာကြတော့ပါ၊ လက်ဆောင်ပစ္စည်းများပေးပြီး  
အကူအညီလာတောင်းသူများလည်း ရောက်မလာကြတော့ပါ။  
နှယ်နှယ်ခင်ပွန်းက ပုံမှန်လမ်းလျှောက်ခြင်း၊ ဂေါက်သီးရှိက်ခြင်း  
စာဖတ်ခြင်းတို့သာ ပြုနေလေ့ရှိသည်။

တစ်နှစ်ကျောင်းပိတ်ရက်တစ်ရက် နှယ်နှယ်နှင့် ကျွန်မ<sup>ဘုရားသွားရန်</sup> ကားဂိတ်သို့ ထွက်လာကြသည်။ လူကျပ်သည့်<sup>ဘတ်ကားပေါ်</sup> တိုးဝေ့တက်လိုက်ကြသည်။ ထိုင်စရာနေရာမရ၍<sup>မတ်တတ်ရပ်လိုက်ပါလာခဲ့သည်</sup>။ ထိုစဉ် “ဆရာမ ဒီမှာထိုင်” ဟု<sup>ဆိုကာ</sup> ကျွန်မမသီသော တပည့်အရွယ်ကလေးမတစ်ဦးက သူ့နေရာ<sup>ဖယ်ပေးသည်</sup>။

“ရပါတယ်.. နေပါ”

“ဟာ ဆရာမကလည်း ထိုင်ပါ”

ကျွန်မတစ်ဦးကိုသာ ခေါ်၍ နေရာပေးသည်။ နတေးမှ<sup>နှယ်နှယ်ကို</sup> အားနာစွာဖြင့် ကျွန်မငဲ့စောင်းကြည့်လိုက်သည်။  
နှယ်နှယ်သဘောပေါက်သွားပုံးရသည်။

“နှင့်တပည့်တွေဖြစ်မယ်၊ ထိုင်လိုက်လေ”

ကျွန်မထိုင်စရာနေရာရသော်လည်း နှယ်နှယ်က မတ်တတ်  
ရ၍ လိုက်ပါခဲ့ရသည်။ နှယ်နှယ်နှင့်အတူသွားစဉ် ထိုအဖြစ်မျိုး  
မကြာခဏကြံ့ရလေ့ရှိသည်။ စနေ့၊ တန်ဗုံးကျောင်းပိတ်ရက်များ  
တွင် သူငယ်ချင်းနှစ်ဦး အတူတူရေးသွားဝယ်နေကျဖြစ်သည်။  
တစ်နှစ်ရွေးခြင်းတောင်း တန့်တပိုးဆွဲ၍ ရွေးထမ့်ပြန်ထွက်လာစဉ်

“ဆရာမ ခြင်းတောင်းပေး ကျွန်မသယ်ပေးပါမယ်”

“ကြို့ အေး.. အေး.. မင်းက ဝေဝထ်တယ်၊ မနှစ်က ဆယ်တန်းအောင်သွားတာ မဟုတ်လား”

“ဟူတ်ပါတယ် ဆရာမ၊ အိမ်ပြန်မှာ မဟုတ်လား၊ အိမ်အထိ ကျွန်မလိုက်ပို့ပေးမယ်”

“ခြင်းတောင်းက လေးတယ်၊ ဆိုက်ကားနဲ့ပြန်မယ်”

“ဒါဆို ဆိုက်ကားဂိတ်အထိ လိုက်ပို့ပေးပါမယ်”

နှယ်နှယ်က သူခြင်းတောင်း လေးလေးပင်ပင်ကိုဆွဲရင်း ကျွန်မဘေးမှ လိုက်ပါလာသည်။ သူငယ်ချင်းဖြစ်သူကိုအားနာသော လည်း မတတ်နိုင်တော့ပါ၊ ဆိုက်ကားဂိတ်ရောက်မှ ကျွန်မတပည့် ပြန်သွားသည်။ ကျွန်မတို့နှစ်ရောက် ကြံ့ရာဆိုက်ကားတစ်စီးပေါ် တက်လိုက်ကြသည်။ ကျွန်မက အရှေ့ထိုင်ခုံ နှယ်နှယ်က အနာက် ထိုင်ခုံဖြစ်သည်။ သွားမည့်နေရာ မပြောရသေးမိ ဆိုက်ကားဆရာက နှင့်ထွက်သွားတော့သည်။

“ဆရာမ နေကောင်းလား၊ အထက (၇) မှာပဲလား”

ဆိုက်ကားနှင့်သူက နှုတ်ဆက်လာသဖြင့် ဦးထုပ်ဆောင်းထားသော သူမျှက်နှာကို လှမ်းကြည့်လိုက်မိသည်။

“မင်း.. မင်း ထွန်းအောင် မဟုတ်လား”

“ဟူတ်ပါတယ်၊ ဆရာမ ကျွန်တော့ကို မှတ်မိတာ ဝမ်းသာ ပါတယ်၊ ဘဝပေးအခြေအနေအရ ကိုးတန်းနဲ့ကျောင်းထွက်ခဲ့ရတဲ့ ဆရာမတပည့်ပါ”

“ခုံ ဆိုက်ကားနှင့်တာ အဆင်ပြော့လား”

“ပြောပါတယ် ဆရာမ၊ မိဘကိုလည်း ထောက်ပုံနိုင်ပါတယ်”

“အေးကျယ် မိဘကိုသိတတဲ့ ငါတပည့် တစ်နေ့ကြီးများ  
တိုးတက်မှုာပါကွယ်”

ကျွန်မတို့အိမ်ရွှေရောက်သည်နှင့် ဆိုက်ကားနင်းသူ တပည့်  
ဟောင်းက ရွေးခြင်းတောင်းကိုခဲ့ကာ အိမ်ထဲအထိ လိုက်ပို့ပေး  
သည်။ ဆိုက်ကားခပေးသော်လည်း မယူပါ၊ အတန်တန်ပေးသော်  
ငြင်းပယ့်ခဲ့သည်။ ကြံကြိုက်တုန်း ဆရာမကို ဂါရဝပြုတာပါဟု  
ဆိုပြီး ထွက်သွားသည်။ နှယ်နှယ်ကပြီးရင်း ကျွန်မကိုကြည့်နေ  
သည်။ နှယ်နှယ်က တစ်ခုခုတော့နေဟန်တူသည်။

ရက်ကြီးအခါကြီးများတွင် ကျွန်မအိမ်တွင် တပည့်များဖြင့်  
စည်ကားနေလေရှိသည်။ မှန်များ၊ ဖယောင်းတိုင်များ၊ အသီးအနှံ  
များဖြင့် လာရောက်ကန်တော့ကြသည်။ ဝါဆိုလပြည့်၊ သိတင်းကျေတ်  
လပြည့်နေ့များတွင် ပို၍လူစုံသည်။ တပည့်များ တဖွံ့ဖွံ့ရောက်လာ  
ပြီး ကန်တော့ကြသည်။ ပိုလျှော့သော အသီးအနှံများ နှယ်နှယ်ကို  
ခွဲဝေပေးနေကျလည်းဖြစ်သည်။

နှယ်နှယ်မြဲမှာ ကျွန်မခြေရင်းဘက်တွင်ဖြစ်သည်။ နှယ်နှယ်  
တို့ အုတ်တံတိုင်း ခြုံစည်းရှိုးကာထားပြီးဖြစ်၍ ခြေရင်းဘက်  
ခြုံစည်းရှိုးကာရန် မလိုတော့ပေး။ ခေါင်းရင်းဘက်အခြေး ဝါးကပ်  
ခြုံစည်းရှိုးမှာ ဆွေးမြည့်ပြီး ပြုပျက်ကျိုးပေါက်နေခဲ့သည်။ ဝါးကပ်  
ဖြင့် အသစ်ပြန်ကာသည်။ ဆယ်တန်းမှ တပည့်ယောက်ဥားလေး  
ဆယ်ဦးခန့်ရောက်လာကြသည်။ ကျွန်မခြုံကာမည့်သတင်း သိသွား၍  
လာကြခြင်းဖြစ်သည်။ ကျွန်မခေါ်ထားခြင်း မရှိခဲ့ပါ၊ မနက်  
စောစောရောက်လာကြပြီး တက်ညီလက်ညီပျော်ပျော်ခွင့်ခွင့်  
ဆောင်ရွက်ပေးကြသည်။ မှန်းမတည့်မိမှုာပင် ပြီးစီးသွားတော့

သည်။ ခံစည်းရှိုးသာမက ကျိုးပေါက်နေသော ကျွန်မအီမဲ့ အခင်းပျဉ်များကိုလည်း ဟထေးပြုပြင်ပေးကြပြန်သည်။ တပည့်များ အတွက် ကျွန်မလက်ဖက်ရည်ဖျော်နေစဉ် နှယ်နှယ်က တန်ဖိုးကြီး ဘို့ကိုကိုမူနှုန်းပုံးတစ်ပုံးလာပေးသည်။

“ရော့ ခင်မ၊ နင့်တပည့်တွေကို ဖောက်ကျွေးလိုက်ပါ၊ သူတို့ ဆရာမအတွက် လုပ်ကိုင်ပေးနေကြတာ ပျော်စရာကြီးပဲ”

“ငါခေါ်တာလည်း မဟုတ်ဘူး၊ သတင်းကြားပြီး ရောက်လာကြတာ”

“အေးပါ ခင်မရယ်၊ နင်ပြောလေ့ရှိတဲ့ ဆရာဆိုတဲ့ဂုဏ်ကို ငါတွေးမိလာသလိုပဲ”

ယခုဆိုလျှင် ကျွန်မဘဝ နေညီချိန်သို့ရောက်လာခဲ့ပြီ။ အသက်ခြောက်ဆယ်ပြည့်၍ အငြိမ်းစားယူရတော့မည်ဖြစ်သည်။ အငြိမ်းစာယူပြီး ကျူးရွင်တစ်ခုခုဖွင့်ရန် သူငယ်ချင်းများက တိုက်တွန်းခဲ့ကြသော်လည်း ကျွန်မ မလုပ်ဖြစ်ခဲ့ပါ၊ သံသရာအတွက် ပါအောင် တရားအလုပ်လုပ်ရေးမည်ဖြစ်သည်။ ကျွန်မအငြိမ်းစား ယူပြီးမှ နှယ်နှယ်နှင့် ပို၍တွဲဖြစ်နေသည်။ ဘုရားသွား ကျောင်းတက် အတူတူပင်သွားခဲ့ကြသည်။ အငြိမ်းစားယူခဲ့သော်လည်း နှစ်စဉ် မပျက် ကန်တော့ခံစာရင်းထဲပါနေသဖြင့် သွားရောက်အကန်တော့ ခံရသည်။ ဘိမ်တိုင်ရာရောက် လာကြိုကြသည်။ သွားရောက် အကန်တော့ခံပြီး ပြန်လာတိုင်း ငွေသားအချို့နှင့် လက်ဆောင် ပစ္စည်းများပါလာမြှုဖြစ်သည်။ နှယ်နှယ်ကလည်း စပ်စပ်စုစု ကျွန်မ ရခဲ့သော အကန်တော့ခံပစ္စည်းများကို ဖွင့်ဖောက်ကြည့်လေ့ရှိ သည်။

တစ်နှဲ နွယ်စွယ်နှင့် ကျွန်မစကားပြောနေစဉ် ဘွဲ့ရပြီးသည်  
တပည့်များရောက်လာကြသည်။ ဖိတ်စာတစ်စောင်လာပို့ခြင်းဖြစ်  
သည်။ အငြိမ်းစားဆရာများကို ပူဇော်ကန်တော့မည့်ပွဲ တက်ရမည်  
ဖြစ်သည်။ ဖိတ်စာပေးပြီး အပြန်တွင် တပည့်များက ကျွန်မကို  
ထိုင်ကန်တော့ကြသည်။ ပြီးနောက် စာအိတ်တစ်လုံးကို စားပွဲပေါ်  
တင်ပြီး ထွက်သွားကြသည်။

“ဟဲ ဒီမှာ မင်းတို့စာအိတ်တစ်လုံးကျွန်ခဲ့ပြီ”

“အဲဒီစာအိတ်က ဆရာမကြီးအတွက် ကျွန်တော်တို့စာပေါင်းပြီး  
ကန်တော့တဲ့ငွေပါ ဆရာမကြီးလက်မခံမှာစိုးလို့ မပြောဘဲထားခဲ့  
တာ၊ ဆရာမကြီး ဆေးဝါးအတွက် သုံးချင်သုံး၊ လျှောင်လည်း လျှောင်အောင်လို့ ကန်တော့ကြတာ၊ ခွင့်ပြုပါဦး”

ကျွန်မတပည့်များကို နွယ်စွယ်က ပြုပြီးကြည့်နေသည်။  
ခေါင်းတည်းတည်းတည်းတည်းတည်းတည်းတည်းတည်းတည်းတည်းတည်း  
စာအိတ်ကို ဖွင့်ဖောက်လိုက်သည်။

“အဲတော့ ငွေတွေက မနည်းပါလား”

နွယ်စွယ်က ငွေများကိုကြည့်လိုက် ကျွန်မမျက်နှာကိုကြည့်  
လိုက်လုပ်ပြီး ပြုးနေသည်ကို တွေ့လိုက်ရသည်။

ဥပုသံရက်တစ်ရက်တွင် သူငယ်ချင်းနှစ်ဦး သီလယူရန်  
ထမင်းချိုင့်ကိုယ်စွဲပြီး ဘုန်းတော်ကြီးကျောင်းဘက်သို့ ထွက်လာ  
ကြသည်။ လမ်းခုလတ်တွင် ဘယ်ကဘယ်လို့ရောက်နေမှန်းမသိ  
သော ကျွန်မတပည့်သုံးလေးဦးရောက်လာကြသည်။

“ဆရာမ ထမင်းချိုင့်ပေး၊ ကျွန်မတို့ သယ်သွားမယ်”

“ရပါတယ်၊ အားနာစရာကွယ်”

“ဟာ ဆရာမကလည်း ကိုယ်တပည့်တွေပဲ၊ ကျွန်မတို့လည်း ဥပုသ်စောင့်သွားမှာပဲ”

ပြောပြောဆိုဆို ကျွန်မလက်ထဲမှ ထမင်းချိုင့်ကိုဆွဲယူလိုက် ကြသည်။ နှယ်စွယ်က မျက်နှာင်ယေးဖြင့် ကျွန်မကိုကြည့်နေသည်။ ကျွန်မမနေသာတော့ဘဲ နှယ်စွယ်လက်ထဲမှ ထမင်းချိုင့်ကိုပါ ယူ၍ သူတို့လေးတွေထဲ ကမ်းပေးလိုက်သည်။

“ဆရာမတို့ ဖြည်းဖြည်းသာ လိုက်ခဲ့ကြပါ၊ ကျွန်မတို့ သွားနှင့် မယ်”

ကလေးများက ကျွန်မတို့ကို ဖြတ်ကျော်ပြီး ဘုန်းတော် ကြီးကျောင်းဘက်သို့ ထွက်သွားကြသည်။ ကျွန်မနှင့်နွယ်စွယ် နှစ်ဦး တည်းကျွန်းနေခိုက် နှယ်စွယ်ထဲမှ မမျှော်လင့်သော စကားကြားလိုက် ရသည်။

“ဒီမှာ ခင်မ၊ ငါတို့ဘွဲ့ရခါဝက ငါပြောခဲ့တဲ့စကား နှင့် မှတ်ပါသေးလား”

“နှင့်ဘာတွေပြောခဲ့လိုလဲ၊ ခု အသက်ခြောက်ဆယ်ကျေ ပြော၊ ငါ မမှတ်ပါတော့ဘူး”

“ငါအထင်က ချမ်းသာကြယ်ဝရာထူးရှိမှ ဂုဏ်ရှိတယ်ထင်ပြီး အဲဒီဂုဏ်ကို လိုချင်ခဲ့တာလေ”

“အေး ငါလုပ်နိုင်ခဲ့ပါတယ်၊ အသက်ဆယ်နှစ်လောက်ပို့ကြီး တဲ့ယောက်ဘူးကိုယူခဲ့တာလည်း အဲဒီဂုဏ်ကို မက်မောလိုပဲ၊ ဒါပေမဲ့ ငါမက်မောခဲ့တဲ့ဂုဏ်က ရာထူးအရှိန်အဝါရိတုန်း ခကာသာရခဲ့တဲ့ ဂုဏ်ပါ၊ တည်တဲ့တဲ့ဂုဏ် မဟုတ်မှန်း ငါသိခဲ့ပါပြီ၊ ငါယောက်ဘူး ပင်စင်ယူလိုက်ပြီးတဲ့နောက်ပိုင်း ဘယ်သူမှာ မလာကြတော့ဘူး”

ရာထူးအရှိန်အပါရှိစဉ်တုန်းက မမ၊ မမနဲ့ ငါ့ကို မနေကြတဲ့သူတွေ  
လည်း မလာကြတော့ဘူး၊ တရားရသလို နင့်ကိုလည်း အားကျမိခဲ့  
တယ်”

“ငါလည်း ပင်စင်စားပါပဲ၊ ဘာအားကျစရာရှိလိုလဲ နှယ်စွယ်  
ရယ်”

“ဒီမှာ ခင်မ၊ နင် မမြင်တတ်ပေမဲ့ ငါမြင်ခဲ့ပါပြီ၊ နင့်ရဲ့  
ဆရာဆိုတဲ့ဂုဏ်ကမှ တကယ့်ဂုဏ်၊ ထာဝရဂုဏ်အစ်ပါ၊ နင်ဆရာမ  
လုပ်ခဲ့တဲ့အခိုန်မှာရော၊ ခု အဖြိမ်းစားယူပြီးတဲ့အခိုန်အထိမှာတောင်  
နင့်တပည့်တွေက် နင်သိသိ မသိသိ လေးစားရှိသေနေရာပေးနေ  
ကြတုန်းပါပဲ၊ အဲဒါ ဘာကြောင့်လဲ နင်သိလား”

“နင်သိရင် ပြောပါပြီး”

“ဆရာဆိုတဲ့ဂုဏ်ကြောင့်ပေါ့၊ ထာဝရဂုဏ်လေ၊ နင်သေပြီး  
တာတောင် အဲဒိဂုဏ်က ကျွန်နော်းမယ်လို့ ငါထင်တယ်”

နှယ်စွယ်က စကားပြောရင်း ကျွန်မမျက်နှာကို ကြည့်လိုက်  
သည်။ သူအကြည့်တွင် ကျွန်မကို လေးစားအားကျွမ်း၊ ဆရာဆို  
သည့်ဂုဏ်ကို သိမြင်ခဲ့ခြင်းတို့ ပေါ်လွှင်နေသည်ကို ကျွန်မသိလိုက်  
ရပါတော့သည်။ ။





၂၀၁၀ ခုနှစ် အသေစာမျက်နှာမျက်  
ဘဏ္ဍာရွာလီ၏၏ ရပါးဆရာတေ

## ဘဏ္ဍာရွာလီ၏၏ အိုဒ္ဓရုပ်ပြုများ

အတိအကျင့်မြှောက်

သာ အတိအကျင့်ပူဇာနှင့် ဦးဘုရား (စံရွှေ-နှင့်ညှိ) တဲ့ အိုဒ္ဓရုပ်  
တို့ ဘရေး ရှာမှ လိုပါပို့ ၏ ဂုဏ်ဆွဲ အောက်ဖော်လုပ်

ဟန်ထရိုတိနှင့်ကျော်မာကောင်း၊ ကျော်မှုရှုမှုမာဆောင်း၊ ကျော်  
ဝတ်ဆော်မှုလုပ်၊ နှိုက်မှုလုပ်ပါ ကျော်မှု အကောင်းဆုံးကျော်  
လျော်မျှ ပိုမ်ထုတ်ဝယ် "သုတေသနသိ" အညွှန်ကျော် မင်္ဂလာလုပ် ပါ  
"သုတေသနသိ" ကျော်မှု ဘရေး ရှာမှု အောက် ပေးပို့ ပိုမ်လုပ်မြှောက်သာ ကျော်  
ပြန်လည်း

ဘရေး ရှာမှု တိုင်းတော် (၅၅) ဒါ ဆုံးဖောက်ဆုံးလို့ ၂၀၁၀ ခုနှစ်  
တို့ အကုန်တော်ပြု အိုဒ္ဓရုပ်လုပ် တိုင်းတော်တို့ တာနိုင်အောင်  
ပေါ်လော် ပိုကုန် အောက်လီ၏ ပိုကုန်ကောင်းလီ၏ တိုင်းတော်  
လျော်ရှုပ်လီ၏ အောက် အိုဒ္ဓရုပ်လီ၏ ၁၇ ၄ နှိုင်းနှုန်း

အောက် အောင် ရှုပ်လုပ်မှု အား အော့ အောင်များ ရှုပ်လုပ်မှု  
ပြုလည်း ပိုမ်လုပ်မှု အော့ပြုလုပ်မှု သော်လုပ်မှု အော့ပြုလုပ် ရှုပ်လုပ်  
၂၂ ၁၇ ရှုပ်လုပ်မှု ပြုလုပ်

ရှုပ်လုပ်မှု ပြုလုပ်မှု အော့ပြုလုပ်မှု အော့ပြုလုပ်မှု အော့ပြုလုပ်မှု  
ရှုပ်လုပ်မှု ပြုလုပ်မှု အော့ပြုလုပ်မှု အော့ပြုလုပ်မှု

အော့ပြုလုပ်မှု

အော့ပြုလုပ်မှု - အော့ (၁၁၃) ၂ ၈၈၈ အော့အော့ပြုလုပ်မှု အော့ပြုလုပ်မှု

ရှုပ်လုပ်မှု

